



တေသနပညာနှင့်ကုန်ဆေ

# ရိုးပြင့်ဆေ

(သာဂရဝါ)

သာဂရဝါ

# ၁ တို့ချေချုံးလေးမှာ

တန်ဖိုး ( ) ကျင်

ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း  
စာပေပါမာန် ဆောင်စာတည်းမှုးချုပ်  
ဦးမျိုးမြင့်မောင် (ဦးမြတ်မြတ်မြင့်မောင်)က  
မှတ်ပုံတင်အမှတ် ၀၃၄၉၂ ဖြင့် ပုံနှိပ်၍  
မှတ်ပုံတင်အမှတ် ၀၃၉၁၁ ဖြင့်ထုတ်ဝေသည်။

## အခန်း(၁)

ရန်ကုန်မြို့လယ်၊ မြို့တော်ခန်းမကြီးနှင့်မနီးမဝေးရှိ စတိုးဆိုင်  
တစ်ဆိုင်အတွင်းဖြစ်သည်။ အနီးဖြစ်သူ မာမာဆွဲ ဝယ်ယူပြီး ဖြစ်  
သောပစ္စည်းများကို ပွံ့ခိုက်ထားရသဖြင့်မင်းနိုင်၏ လက်နှစ်ဖက်  
စလုံးသည် မအဘားတော့။ သို့သော်လည်း ခင်ပွန်းဖြစ်သူ မနိုင်မနင်း  
ဖြစ်နေသည်ကို ဂရမစိုက်နိုင်ဘဲ မာမာဆွဲတစ်ယောက် သူလိုချင်  
သည်များကို လောဘတ္တီးဝယ်ယူရန် ကြိုးစားနေဆဲဖြစ်သည်။

“မာမာရယ် မင်းဟာက ဝယ်လို့မပြီးနိုင်တော့ဘူးလားကွာ၊  
ဒီမှာလည်းကြည့်ပါဉိုး မနိုင်မနင်းဖြစ်နေပြီ ”

“အစ်ကိုကလည်း မ အကြောင်း သိရဲ့သားနဲ့ ဒီလို့ အလုပ်ပိတ်  
ရက်ကလေးပဲ လာရတာကို လာခိုက်တော့ စုံစွေအောင် ကြည့်ပါရ  
စေဉိုး၊ တစ်လက်စတည်းမို့လို့ပါ အစ်ကိုရယ် ”

ခင်ပွန်းဖြစ်သူကို စကားပြန်ပြောနေသော်လည်း မာမာဆွဲ၏  
မျက်လုံးများက ရှိုးကော်မြတ်အတွင်း ခင်းကျင်းထားသော ပစ္စည်းများ  
ထံမှ မျက်လုံးများကမခွား။ မင်းနိုင်ကတော့ သူဇီးသည်ကို  
ကြည့်ကာ စိတ်ပျက်နေမိသည်။ စိတ်ထဲရှိသည့်အတိုင်း အမှန်ကို  
ဝန်ခံရလျှင် မင်းနိုင်သည် သူဇီးနှင့် ဈေးအတူဝယ်ရမည့်အရေး

ကို အလွန်ကြောက်ပါသည်။ မာမာဆွဲဘက်ကကြည့်လျှင်တော့ ဆန့်ကျင်ဘက်။ မာမာဆွဲက င်ပွန်းဖြစ်သူနှင့်အတူသွားအတူလာ စွေးဝယ်ခြင်းကို အထူးနှစ်သက်သည်။ ပိတိဖြစ်သည်။

“ညီမလေး ဒီခြေအိတ်ကလေးတွေ ပြပေးပါဉီးကု၍”

“ဟား . . မာမာကလည်းကွာ အခုံဆောင်းတွင်းပဲကုန်နေပြီ ခြေအိတ်က ဘာလုပ်တော့မှာလဲ ပြီးတော့ သမီးမှာက ခြေအိတ်တွေ အများကြီးလိုမှ မလိုဘဲကွာ”

“ခြေအိတ်ကလေးတွေက ချစ်စရာလေးတွာ၊ မ ချစ်လိုပါ ပြီးတော့ သမီးခြေအိတ်တွေက သူ့ခြေထောက်နှင့်သေးနေပြီ မတော်တော့ဘူးလေ လာမယ့်ဆောင်းအတွက် ကြိုဝယ်တာပေါ့ အစ်ကိုရယ်”

မင်းနိုင်က မည်သို့ပင်ပြောသော်လည်း မာမာဆွဲကတော့ ဝယ်မည်သာဖြစ်သည်။ သူလိုချင်သည့် ကလေးခြေအိတ်ကလေး တစ်စုံ ရရှိဖို့အရေး သပ်ယပ်စွာခင်းကျင်းထားသည့် အရောင် အသွေးစုံလှသော ခြေအိတ်အစုံလေးပေါင်းများစွာကို မညှာမတာ အားမနာတမ်း မွေးနောက်သည်။ အရောင်းစာရေးမကလေး ကလည်း စိတ်ရှုည်သည်းခံပြီး ရောင်းပေးရှာသည်။ ကေးက ရပ်ကြည့်နေသည့် မင်းနိုင်မှာ မူက်နှာပူလှသည်။

“ပြီးပါပြီအစ်ကိုရယ် မျက်နှာကြီး ပုပ်မနေပါနဲ့”

ကလေးခြေအိတ်ဝယ်ယူရေးအတွက် အချိန်အားဖြင့် နာရိဝိက ကျော် ကြောသွားသည်။ မာမာဆွဲတစ်ယောက် သူတို့ကောင်တာက ကျော့ခိုင်းသွားမှုပင် စာရေးမကလေး သက်ပြင်းချိန့်သည်။ မာမာဆွဲကဲ့သို့သော စွေးဝယ်သူမျိုး များများမလာနှင့်။ နောက်ထပ် သုံးလေးယောက်သာလာခဲ့လျှင် စာရေးမကလေးခများ သူအလုပ်ရှင် ကို ရှိခိုးပီးတင်ကာ အလုပ်ထွက်သွားနိုင်သည်။

“ဟယ အစ်ကို . . . အစ်ကို ခဏ . . . ခဏ အီမှုမှာ အမွေး ဆပ်ပြာခဲ ကုန်နေတာ အခုမှသတိရတယ်”

စတိုးဆိုင် အထွက်ပေါက်နား ရောက်လုဆဲဆဲ မင်းနိုင်၏ ခြေထောက်များ တွဲဆိုင်းသွားရပြန်သည်။

“ဟား . . . မာမာရယ်၊ ဆပ်ပြာခဲများကွာ တို့လမ်းထိပ်ဆိုင် မှာလည်း ဝယ်လို့ရပါတယ်ကွာ ”

မင်းနိုင်ပြောသည့်စကားက လွန်စွာနောက်ကျလှသည်။ မာမာဆွေက လှစ်ခနဲ စတိုးဆိုင်တွင်း ပြန်ဝင်သွားနှင့်ပြီ။

စတိုးဆိုင်အပေါက်ဝတ္ထ် ရောက်နေသောမင်းနိုင် အပြင် ထွက်ပြီး စောင့်ရကောင်းနှီးနှီး၊ သူဇီးထံသို့ ပြန်လိုက်သွားရ ကောင်းနှီးနှီးနှင့် အဝေဒပါဖြစ်နေပြီး နောက်ဆုံးတွင် အထုပ်အပိုး မနိုင်မန်းနှင့် မာမာဆွေထံသို့ ပြေးလိုက်သွားရပြန်သည်။

× × × × ×

“ဟယ ညည်းတိန္တယ် ကြာလိုက်တာ၊ ကလေးက မအောမှန်း ဖအောမှန်းသိနေပြီ၊ ငါမှာမနည်းကို ချောထားရတယ်၊ ဒီလိုကြာမှ ဖြင့်လည်း ကလေးကိုခေါ်သွားပေါ့ လူပျို့၊ အပျို့လုပ်ချင်နေ သေးတယ်”

မင်းနိုင်တို့မိသားစုက တာမွေ၊ ကျောက်မြောင်းထဲက ငါးလွှာ တိုက်ခန်းတွင် ငှားနေသည်။ Taxi ယာဉ်ရပ်သည်နှင့်မြေညီထပ် တိုက်ခန်းရှေ့တွင် မြေးမလေးကိုချိုကာ စောင့်ကြိုနေသော မာမာဆွေ၏ ကြီးတော်ကြီးဖြစ်သူ ခေါ်လှလှက ဆီး၍ အပြစ်တင်သည်။

“အဲဒါ ကြီးလှ တူမကြာင့်ပေါ့၊ ရွေးဝယ်တာ အကြာကြီး ပြီးတော့လေ ကြီးလှရယ် ဘတ်စကားခတောင်မချန်ဘဲ ဝယ်ပစ်လို့ အခု Taxi ငှားပြီး ပြန်လာရတာ ”

“မ က ရောက်တုန်းရောက်ခိုက်မို့ပါ၊ က ကားခပေးရအောင် အစ်ကိုပဲ တက်ယူပေးဦး၊ လှ မီးလေး မွေ့မွေ့ဆီကို”

မာမာဆွဲက သူ့ကြီးတော်ထံမှ သမီးလေးကို လက်လွှဲယူလိုက် ပြီး အုပ္ပါယာ၌မောင်းသမားချေပေးသောသူ၏ ဈေးဝယ်အထုတ်များ ကို စုံမစုံ စစ်ဆေးသည်။

အုပ္ပါယာ၌ခကို ငါးလွှာပေါ် အတက်အဆင်းလုပ်ပြီး ယူပေး ရသည့်အပြင် သမီးလေးကို ကျောပိုးကာ ပြန်တက်လာရသည့် အတွက် မင်းနိုင် အတော်ကလေး မောဟိုက်သွားသည်။ ဒည်ခန်း အတွင်း ခင်းထားသည့် ကော်ဇားချေပေါ်တွင် ခြေပစ်လက်ပစ် လွှဲချုလိုက်သည်။

“ဒို့- အစ်ကို၊ အစ်ကိုကလည်း ဘယ်လို့နေနေတာလဲ၊ ဘုန်းတွေကံတွေ နိမ့်နေပါဦးမယ် ထစမ်းပါဦး”

“မထားဟေ့-မထတော့ဘူး၊ မင်းနဲ့ဈေးဝယ်လိုက်ရတာ စိတ်ပင်ပန်းတယ်၊ အဲဒီအစား ကျားမြီးသာ ပြေးဆွဲလိုက်ချင်တော့တယ်၊ တကယ်ပြောတာ”

မင်းနိုင်၏စကားက သူ့အနီး မာမာဆွဲကို အပြုံးလှလှလေး တစ်ခု ဖန်တီးဖြစ်စေသည်။

မာမာဆွဲသည်က မိန်းကလေးပါပီ ဈေးဝယ်ရသည်ကို ဝါသနာ ထုံးလှသည်။ ဈေးဝယ်ခြင်းကိစ္စကို အလုပ်ကြီးအကိုင်ကြီးသဖွယ် ရေးကြီးခွင်ကျယ်လုပ်တတ်သည်။ ခက်သည်က သူ့ဈေးဝယ်ပြီး ဆိုလျှင် ယောက်ဗျားဖြစ်သူ မင်းနိုင် ပါရစမြေပင်။ လူသုံးကုန်ပစ္စည်းပဲ ဝယ်ဝယ်၊ သားငါး ဟင်းသီးဟင်းရွှေ့ကြပ်ဝယ်ဝယ် ခင်ဗွန်းသည်မပါ လျှင် မဝယ်တတ်သလိုဖြစ်နေသည်။ အများအားဖြင့် အိမ်အတွက် ချက်ပြုတစ်ရာများကို ဒေါ်လှလှ ဝယ်သည်က များသည်။ မင်းနိုင်

အလုပ်ပိတ်သည့်စန္ဒ၊ တန်ခိုက်ဘဲသို့ ရက်မျိုးတွင် မာမာဆွေသည် စတိုးဆိုင်ကြီးများသို့သွားရန် အားခဲ့တတ်သည်။ စတိုးဆိုင်သွားရန် ငွေရေးကြေးရေး အဆင်မပြေသေးပါက သူတို့တိုက်ခန်းများ အနီးရှိ အသောကဖွေးလေးသို့၊ ဟင်းချက်စရာများကို ထွက်ဝယ်လိုက်ရမှ ကျေနှပ်လေ့ရှိသည်။

ဆိုခဲ့သလိုပင် မာမာဆွေ ဈေးထွက်ဝယ်ပြီဆိုလျှင်ဖြင့် သမီးကလေး မပါလျှင်သာရှိရမည်။ ခင်ပွန်းဖြစ်သူ မင်းနိုင်ကို မရမက ခေါ်သည်။ မင်းနိုင်သည်က ဈေးရောင်းပြီး အသက်မွေးဝမ်းကျောင်း မှုပြုနေရသူ လူအပေါင်းတို့အား အလွန်အလွန် ဒုက္ခပေးတတ်လွန်း သော်၊ ဈေးဝယ်လျှင် သူသာအသာစီးရမှ ပျော်ရွှင်စိတ်ကျေနှပ် လေ့ရှိသော သူမိန်းမ မာမာဆွေနှင့် ဈေးဝယ်လိုက်ပါရမည်ကို သေစာမြန်းရမည်ကဲ့သို့ အလွန်ကြောက်ရှာသည်။

သို့သော မလိုက်ချင်သော်လည်း လိုက်ရပေ၏။ မလိုက်လျှင် မဖြစ်သည့်အကြောင်းတရားများကလည်း ရှိနေသည်။



## အန်(၂)

“ချမ်းမြေ၊ ခြင်ဆေးခွဲ” ကုမ္ပဏီရုံးခန်းအတွင်း သူအပိုင်စား ရထားသည့်စားပွဲပေါ်တွင် အလုပ်များက တစ်ပုံကြီး ရှိနေသည်။ မာမာဆွဲက မေတ္တာပရပွဲနှင့် စီစဉ်ပေးလိုက်သော ထမင်းဗုံးလေး ကို သူ့ကုလားထိုင် နောက်ကျောရှိ ဖိုင်တဲ့များတင်သည့်စင်ပေါ် တွင် အသာအယာတင်လိုက်ပြီး ကုလားထိုင်ပေါ် ထိုင်လိုက်သည်။ ကုလားထိုင်ပေါ် ကျကျနှစ်ထိုင်ပြီးမှ ရုံးခန်းအတွင်း သူလက်အောက် မှ ဝန်ထမ်းများ စုံမစုံ မျက်လုံးတစ်ချက် စွဲကြည့်လိုက်သည်။

ဤရုံးခန်းအတွင်းတွင် မင်းနိုင်၏ လက်အောက်ဝန်ထမ်းက များများစားစားမရှိ။ စာရေးမကလေးနှစ်ဦးတည်းသာ။ မင်းနိုင်၏ လက်အောက်ဝန်ထမ်းအများစုံသည်က ကားလမ်းပေါ်များတွင် ပြေးလွှားနေကြသူများ ဖြစ်ကြသည်။

“ဆရာ”

စားပွဲပေါ်ရှိ ဖက်စိုက်နှစ်ဦးနှစ်ဦးတစ်ရွှေက်ကို သေသေချာချာ ဖတ်ရှုနေစဉ် သူ၏စားပွဲရှေ့မှ ခေါ်သံကြားသဖြင့် ခေါင်းမေ့ကြည့် လိုက်သည်။ မင်းနိုင်၏ လက်အောက် ဝန်ထမ်းနှစ်ဦး၏ တစ်ဦးက နယ်လှည့်အရောင်းစာရေးကလေး၊ နောက်တစ်ဦးက ယာဉ်မောင်း။

“မင်းတို့ ပြန်ရောက်လာကြပြီကို၊ အဆင်ပြေကြရဲလား”

“ပြေပါတယ်ဆရာ၊ မိုးတွင်းဆိုတော့ လမ်းတွေက တအားပျက် တာပဲ၊ တစ်လမ်းလုံး ချိုင့်ခွက်တွေချည်းပဲ ထိန်းမောင်းတာတောင် မှပဲ ဘီးနှစ်ခါပေါက်တယ်၊ အဲဒါကြောင့် ရန်ကုန်အဝင်ကို နည်းနည်း နောက်ကျေနေတာပါဆရာ”

“အေး ငါသိပြီးပါပြီ၊ မင်းတို့ကို ငါ ထပ်ပြီးသတိပေးမယ်နော် ရန်ကုန်ကို ဘာကုန်မှ တင်မလာနဲ့ဆိုတာ၊ အခုလည်း ငါထပ်ပြီး မှာမယ်၊ တို့ရဲ့သူငွေးသိရင် မင်းတို့ရော၊ ငါရော မကောင်းဘူးဖြစ် သွားမယ်”

“မလုပ်ပါဘူးဆရာရယ်၊ အခု ဓနဖြူရောက်မှပဲ လမ်းကလည်း ကြုံ ကိုယ့်ဝန်ထမ်းတွေ မှာထားလို့ ဆန်အိတ်လေး နည်းနည်းပါးပါး တင်လာတာပါ၊ အခုဆရာကတော်ဆိုကို ခေါင်ရှိုးဆန်တစ်အိတ်နဲ့ ငှက်ပျောကြော်ထုပ်တွေ လက်ဆောင်ဝင်ပေးခဲ့သေးတယ်၊ ဆရာ ကတော်က ပြောတယ်၊ နင်တို့ဆရာက ကျံ့ပျော်သားဆိုတော့ ငှက်ပျောကြော်ကို အရမ်းကြိုက်တာတဲ့၊ အရမ်းကျေးဇူးတင်တယ် တဲ့ ဆရာရယ် ဟဲ ဟဲ”

“ဟား မင်းတို့ကလည်းကွာ ငါကိုမပြောမဆိုနဲ့၊ အေး ငါက ငှက်ပျောကြော်က ငါကြိုက်တယ်၊ မှန်တယ် ဆန်အိတ်ဖိုးကိုတော့ မင်းတို့ ပိုက်ဆံယူ”

မင်းနိုင်စကားကို ဝန်ထမ်းနှစ်ဦးက ပြုးပြီး ခေါင်းခါသည်။

“ကျွန်ုတ်တို့ရဲ့ လက်ဆောင်ပါဆရာ၊ ဆန်အိတ်ဖိုးကို ယူလို့ ဘယ်ဖြစ်ပါမလဲ”

မင်းနိုင် သူ၏တပည့်နှစ်ယောက်ကို စိုက်ကြည်ပြီးမှ မှုက်နှာ လွှဲကာ သက်ပြင်းငွေ့ငွေ့ကလေးကို မသိမသာချေသည်။ သူရှေ့မှ

မချိမချဉ်မျက်နှာပေးဖြင့် ရှိနေသော ဝန်ထမ်းနှစ်ဦးကို ပြောစရာ စကားများစွာရှိပါသည်။ သို့သော်လည်း မပြောချင်တော့။ အိတ် ထောင်ထဲက ပိုက်ဆံမသုံးလိုက်ရဘူး ဆန်အိတ်လက်ဆောင်ရသည့် အတွက် ပိတ်တွေ ဝေဖြာနေမည့်နေ့ဖြစ်သူ၏ မျက်နှာကြီးကို မြင်ယောင်ကာ ခေါင်းရမ်းနေမိသည်။

ကုမ္ပဏီရုံးအတွင်း ရုံးလုပ်ငန်းများကို တာဝန်ယူနေရသည့် ဝန်ထမ်းများနှင့်နှိမ်းယူဉ်လျှင် ဈေးကွက်ဖြန့်ချိရေး ဝန်ထမ်းများ၊ အထူးသဖြင့်ကားသမားများက စိစိပြေပြေ ရှိလှသည်။ နယ်မြို့၊ များသို့ ကုန်ပစ္စည်းများသွားပို့ပြီး ရန်ကုန်အပြန် ကားသမားများ မှာ ကားကို အခွဲချည်းသက်သက် ပြန်မောင်းမလာတတ်။ ကုန်ပစ္စည်း တစ်ခုခု ပြန်တင်လာတတ်သည်။ ကားခမြို့မြို့မြေကြံးမြေကြံး ရတတ် သဖြင့် အချို့က လောဘကြီးကာ ကွန်တိန်နာကား သေးသေးလေး ကို အပြန်ကုန်မဆန့်မပြုတင်သည့်အတွက် မလိုလားအပ်သော ပြဿနာများ ဖြစ်ရသည်။

ကားလေးကျိုးသည်။ တာယာပွင့်ထွက်သည်။ ပို၍ဆိုးသည် က ရေရှည်တွင် ကားအင်ဂျင်မခံနိုင်။ အချိန်မတိုင်မိတွင် ယာဉ် တစ်စီးလုံး အိုာအောလုပ်ရသည်။ ကားနှင့် အကျမ်းတဝ် မရှိ သော်လည်း ဤအပိုင်းလောက်ကိုဖြင့် မင်းနိုင်လည်း သဘောပေါက် နားလည်သည်။

“က ထားပါတော့ကွာ ကားနဲ့ပတ်သက်လို့ရော ဘာလုပ်စရာ ရှိသေးလဲ ဘာဖြစ်သေးလဲ”

“ဘာမှ မရှိပါဘူး”

“မင်းတို့ နားမထောင်ချင်လည်း ငါကတော့ ထင်ပြောရမှာပဲ မင်းတို့ အပြန်ကုန်တင်တဲ့ကိစ္စ မလုပ်ပါနဲ့ဆိုလည်း လုပ်နေကြ

တာပါ၊ မင်းတို့ ကုန်ချတဲ့တစ်ချို့ပွဲရုံတွေက တို့သူတွေးရဲ့မိတ်ဆွေတွေ  
 . . . သူကတစ်ခါတလေးမှာ အဲဒီပွဲရုံတွေ ရောက်နေတတ်တယ်  
 တွေသွားရင်တော့ ပြဿနာကရှင်းရတော့မှာ၊ မင်းတို့က ဒါဟာဖြင့်  
 အသေးအဖွဲ့ကိစ္စပဲ ရပါတယ်ကွာလို့ဆိုရင် ငါလည်းဘာမှ မတတ်  
 နိုင်ဘူး”

မင်းနိုင်၏ ရာထူးနေရာက တာဝန်ယူရသည်မှာ မလွယ်ကူးပါ။  
 ဈေးကွက်ဖြန့်ချိရေးဆောင်ရွက်ရသည်ကမခက်။ ဝန်ထမ်းများကို  
 ထိန်းသိမ်းကြပ်မတ်ရသည်က အလွန်ခက်နေခြင်းဖြစ်သည်။  
 အလုပ်ရှင်၏ ကျေးဇူးသစ္စာကိုမသိသော အချို့ကားသမားများသည်  
 လမ်းတွင် ကားက ဘာဖြစ်သည်၊ ညာဖြစ်သည် စသည်ဖြင့် လုပ်ကြုံ  
 အကြောင်းပြုပြီး ကုန်ပို့ချိန်ကို အချိန်ဆွဲသည်။ ကုမ္ပဏီသိပ္ပန်ရောက်  
 လျှင် ပြေစာအတူများဖြင့် အသုံးစရိတ်တင်ကာ ကုမ္ပဏီမှ ငွေပြန်  
 ညှစ်သည်။

တာဝန်ရှိသော မင်းနိုင်မှာ မနည်းပြန်စိစစ်ရသည်။ အဖြစ်မှန်  
 ပေါ်ပေါက်ပါက ပြင်းပြင်းထန်ထန် သတိပေးပြောဆိုရသည်။  
 ဝန်ထမ်း အလုပ်ပြုတ်မည်စိုးသဖြင့် ထိန်ချုန်သင့်သည်ကို ထိန်ချုန်  
 ပေးရသည့်အကြိမ်ပေါင်းကလည်း မနည်းလှပေး။ အထက်လူကြီး  
 နှင့် လက်အောက်ငယ်သားအကြား ဉှုံသို့ ထိန်းညီပေးတတ်သော  
 ကြောင့် မင်းနိုင်ကို သူလက်အောက်ဝန်ထမ်းများက ချစ်ခိုက်ရှိသော  
 ကြသည်။

“ဆရာ လက်ဖက်ရည်သောက် မထွက်အားတော့ဘူး  
 မဟုတ်လား၊ ကော်ဖို့ဖျော်ပေးရမလား၊ ဒီအချိန်သောက်ထားမှ  
 နှေ့လယ်စာနဲ့မနီးမှာ”

“မဖျော်နဲ့တော့ နှင်းနှင်း၊ အန်ကယ်ဝင်းဦး နေမကောင်းလို သူကိုယ်စား အလုပ်ရုတွေသွားကြည့်လိုက်ဦးမယ်၊ ဂိုဒေါင်သွားမဲ့ ကားနဲ့ပဲ လိုက်သွားမယ်၊ ကိစ္စပေါ်လာရင် အလုပ်ရုကိုပဲ ဖုန်းဆက် လိုက်၊ အခုလောလောဆယ်တော့ ပျော်းမနားကိုသွားတဲ့ကား ဖောင်တော်သီနားမှာ ပျော်နေတာရှိတယ်၊ အဲဒါကား ပြန်ကောင်းလို ထွက်သွားပြီဆိုရင် သူတို့ထွက်ချိန်ကို သေသေချာချာ ဖုန်းမှတ်တမ်း သွင်းထား ဟုတ်ပြီလား”

မင်းနိုင် စာရေးမကလေးကို သေသေချာချာမှုပြီး ရွှေပြည်သာ ရှိ သူတို့ကုမ္ပဏီအလုပ်ရုံသို့ သွားရန်ပြင်သည်။ ရုံးခန်းအတွင်းမှ ထွက်မည်ပြီးခါမှ ဖိုင်စင်ပေါ်ရှိ ထမင်းဘူးကလေးကို သတိရ သွားကာ ...

“**အော်-** ငါထမင်းစားချိန် ပြန်မရောက်နိုင်ဘူး၊ ငါထမင်းဘူး ကလေးကို နှင်တို့ပဲ အားပေးလိုက်တော့ မဟုတ်ရင် သိုးကုန် လိမ့်မယ်”

“**စိတ်ချပါဆရာ၊** ထမင်းတွေရော ဟင်းတွေရော မကျွန်စေ ရဘူး၊ ပြီးတော့မှ ဆရာ့နှိုးက သူမောင်တော်အတွက် ထည့်ပေး လိုက်တာကို တခြားသူတွေ ကျွေးရကောင်းလားဆိုပြီး စိတ်ကောက် နေဦးမယ်”

“အပိုတွေမပြောနဲ့ စားပြီးနားမလည်သာ မလုပ်နဲ့ ဆေးကြာ ပေးထားဦး”



## အခန်း(၃)

“အကြီးမကြီး ပြန်ရောက်လာတာအတော်ပဲ မောင်လေးက  
သမီးကို စောင့်နေတာ”

သမီးဖြစ်သူ သဲစိုဝင်း၏ခေါင်းပေါ်မှ ငါးပန်းကို ကူချပေးရင်း  
ဦးမောင်ဝင်းက ပြောလိုက်သည်။

“မောင်လေးက ကျောင်းမသွားဘူးလား”

“သား ကျောင်းက ပြန်လာတာပါ စာမေးပွဲအတွက် ခုံတွေ  
ခီးပြီး အစောကြီး ပြန်လွယ်တယ်လေ”

သဲစိုဝင်းက လေပူတစ်ချက်မှုတ်ထုတ်လိုက်သည်။ အိမ်ခြေရင်း  
ဘက်ရှိ မြေစိုက်မီးဖို့ချောင်းသို့သွားကာ ဒန်ဖလားနှင့် ရေတစ်ခွက်  
ခပ်လာပြီး ခြောက်ကပ်ကပ်ဖြစ်နေသော သူ၏ငါးပန်းထဲသို့ ရေများ  
လောင်းထည့်လိုက်သည်။

“သမီး . . . ဒီနေ့ ငါးတွေ အများကြီးကျို့နေပါလား”

“ဟုတ်တယ်အဖောယ်၊ ဒီနေ့ ကွင်းထဲက တောင်းတွေ အရမ်း  
တက်တယ်လေ၊ ဝယ်နေကျ ဖောက်သည်တွေကလည်း ငါးပြေမလေး  
ခေါင်းတို့လေး၊ ပြောင်းစားဦးမယ်ဆိုပြီး အားနာပါးနာနဲ့တောင်  
မဝယ်တော့ဘူး၊ ရောင်းရတာလေးကလည်း အထည်ဖိုးလေး

လတောင်းလို့ ပေးလိုက်ရတယ်၊ ဒေါ်နိုံး မဲကြေးနဲ့ နှဲပြန်တိုး သွင်းဖို့တောင်မပြည့်လို့ အစောကြီးပြန်လာခဲ့ရတာ မောင်လေးက ဘာကိစ္စရှိလို့လဲ”

“သား စားမေးပွဲဖြေရမှာ ဘေးပင်ကောင်းကောင်း ဝယ်ချင်တယ်၊ ပေတံကလည်းပျောက်နေတယ်၊ အဲဒါ မမဆီက ပိုက်ဆံကောင်းပြီး ဝယ်မလို့”

ချွေးစေးများကြောင့် သနပ်ခါးကွက်ကြားဖြစ်နေသော သဲစုဝင်း၏ မျက်နှာကလေး ရှုံးမဲ့သွားပြီး ဗန်းထဲရှိ မရောင်းရဘဲ ကျွန်းရှိနေသော ငါးတန်ခုတ်သားများနှင့် ငါးကြောင်းခေါင်းပွဲများကို ကြည့်သည်။

“အဖောယ် ဘေးပင်နဲ့ပေတံပိုးလောက်တောင် အိတ်စောင့်ပိုက်ဆံ မရှိတော့ဘူးလား၊ ဒီလောက်ပိုက်ဆံကလေးနဲ့ သမီးကို မျှော်ရသလား”

ပြောပြီးခါမှ သူ့အဖောအတွက် စိတ်မကောင်းဖြစ်သွားပုံရသည်။ နေညီချိန်ရောက်ပြီဆိုလျှင် လေပြိုတတ်သည့် စခင်ကြီးသည်ဘုံးဆိုင်သို့ မသွားရလျှင် မနေ့နိုင်သည်ကလည်း သူအသိပင်။ သူ၏ဖခင် ဦးမောင်ဝင်းတွင် အရေးကြုံတိုင်း ငွေမရှိသည်က များသည်။

“အေးပါ သမီးရယ်၊ သမီးရောင်းမကောင်းတာ အဖောလည်း သိပါတယ်၊ မောင်လေးအတွက် အဖေ သွားရှာလိုက်ပါမယ်၊ အဖေထရံအော်ဒါရက်ပေးထားတာ ရဖို့ရှိပါတယ်၊ ကမ်းနားသွားရမှာ မို့ပါ၊ ဒုံးဆောင်တွေနာနေတော့ ကားအတက်အဆင်း ဒုက္ခရောက်လို့ မသွားဖြစ်တာပါ”

စခင်ကြီး မျက်နှာမသာမယာဖြစ်သွားသည်ကိုတော့ သဲစုဝင်းမမြင်လိုပါ။

“ထားလိုက်ပါတော့အဖောယ်၊ သမီး ဒီငါးတွေ ရပ်ကွက်ထဲ  
လျည့်ရောင်းလိုက်ရင် ပိုက်ဆံရလာမှာပါ”

ဒုတိယအကြိမ်မြောက် မီးဖို့ချောင်မှ ရေကိုခပ်ပြီး ငါးပန်းထဲ  
လောင်းထည့်လိုက်ပြန်သည်။

“သမီး ထမင်းစားပြီးမှ သွားပါလား”

“ထမင်း မဟားသေးပါဘူးအဖောယ်၊ အခုလို လတ်တုန်းလေး  
ရောင်းမှ မဟုတ်ရင် လူတွေကချေးများတယ်”

ငါးပန်းကိုရွက်ပြီး ထွက်သွားရှာသော သမီးဖြစ်သူကို ကြည့်ပြီး  
ဦးမောင်ဝင်း စိတ်မကောင်းဖြစ်ရသည်။ သားအမိ သားအဖ  
သုံးယောက်သာရှိသော သူတို့မိသားစုံ၏ စားဝတ်နေရေးက အမိက  
အားဖြင့် သမီးကြီးဖြစ်သူ သဲစုံဝင်းအပေါ်တွင်သာ မို့ခို့နေရသည်။  
လူသွေးကြွယ်ကာ အလှမာန်ဝင့် ရမည့်အပျို့အခွဲယ်ဖြစ်သဖြင့်  
ဝတ်ကောင်းစားလှလေးများနှစ်သက်ရှာသည့် သမီးကြီးအတွက်  
စိတ်မကောင်းဖြစ်မိသည်။ အငယ်ကောင်ကိုမွေးပြီး ဆုံးပါးသွား  
ခဲ့ရသော အမေတ္တာသမီးပီသစွာ ချောမောပြေပြောသော ရှုပ်ရည်  
ရှုပကာနှင့် ငါးစိမ်းရောင်းသည့်အလုပ်သည် သူ့သမီးနှင့်မလိုက်ဖက်  
ဟု ဦးမောင်ဝင်းက မြင်သည်။ သို့သော် မည်သိမှု မတတ်နိုင်။

ဦးမောင်ဝင်းက အသက်ခြောက်ဆယ်၏ သည်ဘက်ပိုင်းသို့  
ရောက်လာပြီ။ သဲစုံဝင်း၏ မိခင်မဆုံးမိကဆိုလျှင် ဦးမောင်ဝင်း  
သည် သူတတ်ကျမ်းသည့် ထရံရက်လုပ်သည့်ပညာဖြင့် မိသားစုံ၏  
စားဝတ်နေရေးကို မပူးပင်ရအောင် စီမံဖြည့်တင်းနိုင်သူဖြစ်သည်။  
သားအမိသားအဖသုံးဦး ပျော်ရွှေ့စွာဖြင့် ဘဝ၏အချိန်အတော်  
များများကို ဖြတ်သန်းနိုင်ခဲ့သည်။ ဦးမောင်ဝင်းသည် လူပျို့လူလွှတ်  
ဘဝကပင် အသောက်အစား မကင်းသူဖြစ်သော်လည်း ထိုသို့

သောက်စားတတ်ခြင်းသည် သူမိသားစုအတွက်လည်းကောင်း၊  
ပတ်ဝန်းကျင်အတွက်သော်လည်းကောင်း ပြဿနာတစ်စုံတစ်ရာ  
မရှိခဲ့။

ဦးမောင်ဝင်း၏ သည်းအူလှုပ်မတတ် ချစ်ရပါသော အနီး  
ဖြစ်သူသည် သဲစုဝင်း၏မောင်လေးကို မီးဖွားစဉ် ဆုံးပါးသွားခဲ့ပြီး  
နောက်ပိုင်းတွင် စိတ်ထောင်းကိုယ်ကျေဖြစ်ကာ အရက်ကို ပိုမို  
ဖိသောက်လာတော့သည်။ အလုပ်ကို မည်မည်ရရ မလုပ်တော့။  
သဲစုဝင်းနှင့် သူ၏မောင်လေးသည် ရှစ်နှစ်တိတိကွာသည်။ မိခင်  
ရင်းချာကို မြင်ပင်မမြင်ဘူးလိုက်သော မောင်လေးကို သဲစုဝင်း  
အလွန်သနားသည်။

× × × ×

ဈေးသည်အများစုက အောက်ဈေးဟူခေါ်သော စည်ပင်  
သာယာမေးအဖွဲ့ပိုင် အောင်ချမ်းသာဈေးလေး၏ နံနက်ခင်း ဝေလီ  
ဝေလင်းအချိန်။ ဈေးသည်များက တဖွဲ့ရောက်ရှိလာသည်။  
ဈေးဆိုင်းခန်းနေရာ အတည်တကျမရရှိဘဲ ပျံကျေရောင်းချမည့်  
ဟင်းသီးဟင်းရွက်သည်များက အစောဆုံး ရောက်ရှိပြီး ဈေးခေါင်း  
ကြီး သတ်မှတ်ပေးသောနေရာတွင် အလုအယက် ခင်းကြရသည်။  
သူတို့နှင့်အပြိုင် စောစောစီးစီး ရောက်ရှိလာသူများက သဲစုဝင်း  
ကဲ့သို့ ငါးသည်မကလေးများပင် ဖြစ်သည်။

“လုံးလုံးရယ် နင်တော့မသိဘူးဟာ၊ ငါ့မျက်လုံးတွေကတော့  
ကျိုန်းစင်စပ်နဲ့ အိပ်ရေးမဝဘူးဟယ်”

သဲစုဝင်းက ခြင်းတော်းထဲမှ ငါ့များကို လင်ပန်းအတွင်း  
သေသေချာချာ ဖြန့်ခင်းရင်း သူ၏ဘေးတွင် ရှိနေသော လုံးလုံးဆို  
သည့် ငါးသည်မကလေးကိုပြောပြီး တစ်ချက်သမ်းဝေလိုက်သည်။

“အတူတူပါပဲအော ညဘက်ဆို ကိုနီယားကားတွေက ကောင်းလွန်းလို့ မကြည့်ဘဲနဲ့လည်း မနေနိုင်ပါဘူးအော မန်ကဲစောစော ထရမှန်းသိသိကြီးနဲ့ ကြည့်မိတာပါပဲ၊ ဒေါ်မိန်းကလေးရေ ဒီကို ရေတစ်ပုံးပျို့。”

တစ်ခက်ချင်းဆိုသလို ငါးစိမ်းတန်းအတွင်း ငါးသည်မ ကြီးကြီး သေးသေးများ အစုံအစွဲရောက်ရှိလာပြီး အော်သံ၊ ဟစ်သံ၊ ဓားသွေး သည့် အသံ၊ ရေလောင်းချသံများဖြင့် ဆူညံလာတော့သည်။ ရွေးဝယ်သူများကလည်း တစ်စထက်တစ်စ များပြားလာသည်။

ရွေးဝယ်သူအများစုဖြစ်သော အိမ်ရှင်မများအနေဖြင့် ရွေးသို့ ရောက်ပြီဆုံးလျှင် သူတို့၏ပထမဦးစားပေးနေရာသည် သားငါးတန်းပင် ဖြစ်သည်။

အောင်ချမ်းသာရွေးအတွင်းရှိ ငါးစိမ်းတန်း၏အဝင်ထိပ်တွင် ကြက်သားသည်နှင့် အမဲသားသည်ရှိပြီး အထွက်တွင်မူ ဝက်သား သည်က ပိတ်ထားသဖြင့် ရွေးဝယ်ရသူများ အဆင်ပြေသည်။ သို့သော ဤရွေးကလေးက နံနက်ပိုင်းသာ စည်ကားပြီး ကိုးနာရီခဲ့ ဆယ်နာရီခဲ့ခုနှင့်ဆုံးလျှင် ရွေးကွဲပြီ။

ငှင်းရွေးကွဲချိန်လောက်တွင် -

“ဟဲ လူးလုံး၊ ဒေါ်နီကြီး ဟိုဘက်ထိပ်ရောက်နေပြီ ငါပြေးတော့ မယ်ဟယ်၊ နင် ကြည့်ပြောပေးထား”

“အေး အေး၊ နင် သွားတော့ ငါကြည့်ပြောလိုက်မယ်”

သဲစုဝင်းက ဒေါ်နီကြီးဟဲခေါ်သော ဒေါ်နီနှာမည်ရှိသည့် အမျိုးသမီးကြီး၊ ဝဖိုင့်သော ခန္ဓာကိုယ်ရှိသော်လည်း အသက်အရွယ် နှင့် လိုက်လျောညီထွေစွာ ဖြီးလိမ်းပြင်ဆင်ထားပြီး ရွှေကိုင်းမျက်မှန် လေးနှင့်ဆုံးတော့ လူဗျို့သေရှင်ရှိသေရှိသည့်ရှင်မျိုး။ သူသည်

အောင်ချမ်းသာရွေးလေး ရွှေးကဲချိန်တွင် ရောက်လာနေကျမြှုပင်။ သူကိုဖြင့် ရွေးသူရွေးသားများ၏ ကျေးဇူးရှင်ဟု ဆိုရလေမည် လား။ မြို့စားရှင်ဟု ခေါ်ရလေမည်လား။ နှစ်စဉ် ဝါခေါင်လ ရောက်တိုင်း တောင်ပြီးပွဲတော်ကို သွားရောက်တတ်ပြီး မြို့တော်ရှင် ရွာတော်ရှင် နတ်နန်းများတွင် တွေ့ရတတ်ခြင်း၊ မ၊ မည့် စ၊ မည့် ပုဂ္ဂိုလ်ထူးများနှင့် ဆက်သွယ်နိုင်သူဟု သတင်းရှိသူဖြစ်သဖြင့် နတ်ကတော်ဟု အမည်တပ်ရလေမည်လား။ သည့်အပြင် ဟို အရောင်းအဝယ် သည်အရောင်းအဝယ် ကိစ္စများတွင်လည်း နှုတ် ၏ စောင်မမှုဖြင့် ငွေအသပြာခွာယူတတ်သဖြင့် ပွဲစားဟူသော ဂုဏ်ပုဒ်တစ်ခုကိုလည်း ရယူထားသေး၏။ ရပ်ကွက်ထဲတွင် ခေတ် စားနေသော အသင်းအပင်းများတွင်လည်း ဝတ်စုံကြီး တကြား ကြားနှင့် တွေ့ရတတ်သဖြင့် လူမှုရေးလုပ်ငန်းများတွင် တက်ကြစွာ လျှပ်စားနေသူဟု ထင်ရဟန်လည်းရှိလေသည်။ သူကိုမည်သို့ပင် အမည်သညာပြုသည်ဖြစ်စေ၊ အထင်အမြင်အားဖြင့် မည်သို့ပင်ရှိ ပါစေ သူသည် ရွေးသူရွေးသားများနှင့် စီးပွားဖက်ဖြစ်သည်ဟု ဆိုပါလျှင် ငြင်းနိုင်ဖွယ်ရာမရှိ။

သို့ဖြစ်ပြားလည်း ဒေါ်နို့ ရွေးသို့ဝင်လာပြီဆိုလျှင်ဖြင့် ရွေးသည်အချို့ လစ်ပြေးကုန်သည်။ အချို့ရွေးသည်များက ရွေး မကွဲသေးမှ သူလာချိန်ကို မှန်းဆပြီး ရွေးသိမ်းနှင့်ကြသည်။ ဒေါ်နို့ နှင့် မကင်းနိုင်လေသော ရွေးသည်များထဲတွင် သစ်ဝင်း တစ်ယောက်လည်း အပါအဝင် ဖြစ်လေရာ -

“ဒီက ကောင်မလေး ဘယ်ရောက်သွားလဲ”

“သစ်က အစောကြီးကတည်းက ကုန်သွားလို့ ပြန်သွားပြီ ဒေါ်နို့ကြီးရဲ့ ဒါကသမီးအတွက်”

လုံးလုံးက သူအတွက်ကိုယ်တာငွေကိုပေးလိုက်ပြီး သူငယ်ချင်း အတွက် ပြောင်ပင် ညာပြောလိုက်သည်။

“အစောလေးကပဲ ငါလျမ်းတွေ့လိုက်ပါသေးတယ်အော ညည်းတို့ကလည်း စိုင်းညာပေးနေပြန်ပြီ”

ဒေါ်နိန္ဒက ငါးသည်မလေး လုံးလုံး ပေးသည့်ပိုက်ဆံကို လျမ်းယူလိုက်ပြီး သူ၏ဖောင်းကားနေသော လက်ပွေ့အိတ်ထဲမှ ဗလာ စာအုပ်တစ်အုပ်ကိုထုတ်ကာ ဘေးပင်တို့၍ စာရင်းမှတ်သည်။ တံတောင်ဆစ်နားအထိ ရောက်နေသော လက်ကောက်ကြီးများက ဝင်းခနဲလက်ခနဲ ပြီးပြီးပြက်ပြက် အရောင်များတောက်ပလျက်ရှုပြီး ချင်ခနဲ ချွမ်းခနဲ အသံပေးကာ မြင်သူတကာ၏အာရုံကို လွန်စွာမှ ဖမ်းစားနိုင်ပေသည်။

“ဒီကောင်မလေး အဟူးလေးဖြစ်ပြီး သောက်ကျင့်ကို မကောင်းပါဘူး၊ ဒီနေ့နဲ့ဆိုရင် သုံးရက်ဆက်တိုက်ဖြစ်နေပြီ၊ ညည်းတို့လည်း ပြောလိုက်ရှိုး၊ အခုလို လုပ်နေမယ်ဆိုရင် အိမ်အထိ လိုက်တောင်းမှာလို့၊ မရရင် ရွေးခေါင်းနဲ့တိုင်မှာ”

“ပြောလိုက်ပါမယ် ဒေါ်နိကြီးရယ်၊ သဲခုက ဒီနေ့ ငါးလေးနည်းနည်းပါလာတာ၊ ရွေးကလည်း ရောင်းကောင်းတာ မဟုတ်ဘူး၊ သူ ပေါင်းသွင်းပေးမှာပေါ့ ရောက်လက်စနဲ့ ငါးလေး ဝယ်သွားရှိုး၊ အချင်းချင်းတွေဆိုတော့ လျှော့ပေါ့ပေးမှာပေါ့”

လုံးလုံးက ပြောမပြီးခင်မှာပင် ချိန်ခွင်ကို ကောက်ကိုင်လိုက်သည်။

“အမလေး... လေး၊ ငါ ငါးစားလို့မရတော့ဘူးဟော၊ ငါ သားလေ သဘောတက်နေတဲ့သား ပြန်ရောက်လာပြီ၊ သူက ငါးညီနဲ့ ဆိုရင် လုံးဝကို မခံနိုင်တာအော”

ဒေါ်နိနိုက် ပြောစကားကြောင့် လုံးလုံးက ချိန်ခွင်ကို ပြန်ချုလိုက်ပြီး -

“ဒေါ်နှုကြီးသားက သဘောသားဖြစ်ပြီး ငါးမစားဘူးဆိုတော့  
သဘောပေါ်မှာ ဘာစားမှာလဲ အဲ့သွေပါရဲ့”

ဒေါ်နိနိုက လုံးလုံး၏စကားကို ခွန်းတုံးပြန်မနေတော့ဘဲ  
နေရာမှထွက်သွားသည်။

“ဟွန်း၊ ငါကလည်း ရောင်းချင်လွန်းလို့ ပြောပဲ မပြောလိုက်  
ချင်ဘူး၊ သူအသာစီးရမှ ဝယ်တဲ့မိန်းမကြီး”



## အခန်း(၄)

တန်္တော် အလုပ်ပိတ်ရက်ဖြစ်သည်ကြောင့် မင်းနိုင်တစ်ယောက်  
ညှိခန်းအတွင်း စာအုပ်တစ်အုပ်နှင့် ဒိမ်ကျလျက်ရှိစဉ် အိပ်ခန်း  
အတွင်းမှ ဖြီးလိမ်းပြင်ဆင်ပြီး ထွက်လာသော သားအမိကြောင့်  
ပိတ်အန္တာင့်အယုက် ဖြစ်သွားသည်။

သမီးလေးအား လက်ခွဲပြီး ထွက်လာသော မာမာဆွဲ၏  
ကျန်လက်တစ်ဖက်တွင် လက်ခွဲခြင်းတစ်လုံး ပါရှိလေရာ သူအား  
မရမကခေါ်ပြီး ဈေးထွက်ဝယ်တော့မည်ဖြစ်ကြောင်း မင်းနိုင်  
အတတ်သိလိုက်ပြီ။

“ကဲ- အစိကို၊ ဈေးကို လိုက်မယ်မဟုတ်လား”

အခြော့သတ်လေးဖြင့် ခေါ်ခြင်းဖြစ်သော်လည်း မလိုက်ပါဘူး  
ဟု ပြုးလိုက်မည်ဆိုပါက ပြဿနာရှာမည့် မာမာဆွဲ ဖြစ်သည်။  
မင်းနိုင်က ဖတ်လက်စ စာအုပ်ကို မခွာနိုင်ဘဲ -

“မာမာကလည်းကွာ အိမ်မှာ ဟင်းချက်စရာတွေ ရှိတာကို  
မသွားရင် မရဘူးလားကွာ”

စာဖတ်ဝါသနာကြီးသော မင်းနိုင်သည် သည်နေ့လို အားလပ် ရက်မျိုးတွင် မည်သည့်နေရာကိုမှ မသွားချင်။ အတတ်နိုင်ဆုံး အိမ်တွင်းအောင်းပြီး စာဖတ်ချင်နေသည်။ သို့သော်လည်း သူ၏ ဆန္ဒသည်က တစ်ခါဗ္ဗာမျှ ပြည့်ဝခဲ့သည်ဟူ၍ မရှိခဲ့။

“အစ်ကိုရယ်၊ အဝေးကြီးမဟုတ်ပါဘူး၊ ဒီနားက အာသောက ဈေးလေးတင်ပါ ဘယ်လောက်မှ ဝေးတာမှုမဟုတ်တာ၊ ခက် ရယ်ကို သမီးလေးလည်းပါဉီးမှာ၊ သားအမိ သားအဖ သုံးယောက် ပျော်ပျော်ပါးပါး စားချင်သောက်ချင်တာလေးတွေကို ဝယ်တာပေါ့”

“ငါက မင်းချက်ကျွေးတာကို ချေးများနေလို့လား မာမာရယ်”

“အစ်ကိုနော် မလိုက်ချင်ရင်လည်းရတယ်၊ အတင်းမခေါ်ဘူး၊ လာ မီးလေး သွားမယ်”

မာမာဆွေ စိတ်ဆုံးဟန်ပြုပြီး ခြေလေးဆောင့်ကာ တံခါး ပေါက်သို့သွားသည်။ မာမာဆွေက တံခါးကိုတွန်းဖွင့်ပြီး ပြန်အပိတ် တွင် သူခေါင်ပွန်းကို လှမ်းပြီး အကဲခတ်သည်။ မင်းနိုင်က စာအုပ်ကို စားပွဲပေါ်ချကာ သူတို့သားအမိကို စိတ်မသက်သာစွာဖြင့် လှမ်းကြည့်နေသည်ကို တွေ့ရသည်။

“အေးပါ လိုက်ရတော့မှာပေါ့၊ ခက်စောင့်၊ အဝတ်လဲလိုက် ရီးမယ်”

ခင်ပွန်းဖြစ်သူ၏စကားအဆုံး အပြုံးလှလှတစ်ခုကို မာမာဆွေ ဖန်တီးလိုက်ပြန်သည်။ ဤသို့ပင် ဖြစ်ရမည်။ မင်းနိုင်အနေဖြင့် နေ့ဖြစ်သူ မာမာဆွေကိုချုပ်ပါသည်။ မြတ်နီးပါသည်။ ကြိုက်ကြိုက် နာနာလည်း ရှိပါသည်။ သို့သော် သည်းသည်းလှပ် ချစ်မပြတတ် သည်က သူ၏အကျင့်ပင် ဖြစ်သည်။

“ဟဲ့-နှင်တို့တွေ ရန်ဖြစ်ပြီး ပြန်မလာကြနဲ့သီး”

တိုက်ခန်းတံခါး လာပိတ်သည့် မာမာဆွဲ၏ကြီးတော်ကြီးက  
မင်းနိုင်တို့လင်မယားနှစ်ယောက် ရွေးဝယ်ထွက်တိုင်း သူမှာနေကျ  
စကားကို မှာဖြစ်အောင်မှာသည်။

× × × × ×

“ဒီတည်းသီးတစ်ပုံးကို ဘယ်လောက်လဲ”

ရွေးတန်းလေးကို နှစ်ပတ်ပတ်ပြီးချိန်အထိတိုင် သူလိုချင်သည့်  
တည်းသီး မဝယ်ရသေး။ ယခု မာမာဆွဲမေးလိုက်သည့် တည်း  
သီးသည် အမျိုးသားကြီးက ရွေးတန်းအတွင်းရှိ မာမာဆွဲ မမေးရ  
သေးသည့် နောက်ဆုံး တည်းသီးသည်ကြီး ဖြစ်နိုင်သည်ဟု မင်းနိုင်  
ထင်မိသည်။ ဤတည်းသီးသည်ကြီးမတိုင်မိ ရွေးတန်းအတွင်း  
သီးသန့်တည်းသီးရောင်းသူရော တည်းသီးနှင့်ကုန်စိမ်း တွဲရောင်း  
သည့် ရွေးသည်အားလုံးနဲ့ပါးကို မာမာဆွဲ မေးပြီးပြီဖြစ်သည်။

“အမကြီး ယူပါ ရေနာတွေမပါဘူး တစ်ပုံးမှ တစ်ရာတည်းပါ”

“အလုံးက သေးတယ်နော်”

“သေးရင် ဒီဘက်အပုံးထဲကယူလေ၊ သူကတော့ ခြောက်လုံး  
မရဘူး အလုံးကြီးလို့”

“ဒါမျိုး ဟိုဘက်မှာ ခြောက်လုံးကိုတစ်ရာ ရတယ်”

“မရပါဘူး အစ်မကြီးရယ်”

မာမာဆွဲ မေးခဲ့သည့် တည်းသီးသည် အားလုံးသည်  
ညိုနိုင်းပြီးရောင်းသကဲ့သို့ အတူတူတွေချည်းဖြစ်သည်ကို မင်းနိုင်  
တွေ့ရသည်။ အလုံးအသေးအကြီးအလုံးကြောက်လုံးတစ်ရာ၊  
ငါးလုံးတစ်ရာ၊ လေးလုံးတစ်ရာ စသည်ဖြင့် အတူတူတွေချည်းသာ  
ဖြစ်သည်။

“အစ်မကြီး လိုချင်ရင် ခြောက်လုံးပုံထဲကပဲယူ၊ တစ်လုံးပိုပေးနိုင်တယ်”

“ဟင့်အင်း၊ အသေးလေးတွေတော့ မကြိုက်ဘူး၊ လေးလုံးပုံထကပဲယမှာ တစ်လုံးပိုပေး”

“မရလိုပါ အစ်မကြီးရယ်၊ အစောင့်းက သုံးလုံးတစ်ရာနဲ့  
ရောင်းနေတာပါ၊ အမြန်ပြတ်ချင်လို တစ်လုံးစီ ပိုလိုက်တာပါ”

ရောင်းသူက အမျိုးသားဖြစ်နေသဖြင့် မာမာဆွဲအတွက် ပို၍  
ဆစ်ချင်နေသည်။ ကြားထဲက မင်းနိုင်အားနာလုသည်။

“ကပါ မာမာရယ်၊ သူတို့ မပေးနှင့်တာကို အတင်း ဆစ်မနေ  
ပါနဲ့ မြန်မြန်လေးတော့လုပ်ပါကွာ၊ ဒီမှာ သမီးလေးကိုချိထားရတာ  
သောင်းလျှို့”

“ကျွန်တော်က မပေးနိုင်လို မပေးတာပါ အမကြီး၊ ကြိုက်တဲ့ နေရာမှာ လိုက်ဝယ်ပါ ဒီအတိုင်းပဲမှာ ပိတော့ရမှာ မဟုတ်ဘူး”

တည်းသီးသည်ခမျာ သည်းခံရှာပါသည်။ မရောင်းရလှယ်  
လည်း နေပါစေတော့ဟူ၍ စိတ်လျှော့ထားပုံရသည်။ မာမာဆွဲ  
ကတော့ သူလိုချင်သည်ကို တော်ရုံနှင့် အလျှော့ပေးချင်သည့်  
ပုံမပေါ်။

“ဒါဆိုလည်း ဒီလိုလုပ်လေ၊ ငါးလုံးတစ်ရာထဲကပဲ တစ်ရာဖို့  
ယူမယ်၊ အဆစ်ကိုတော့ ခြောက်လုံးတစ်ရာထဲက တစ်လုံးပို့ပေး  
ပေါ်နော်”

ရွှေးသည်ကြီးက စိတ်ညွှန်သွားဟန်ရှိသည်။ စိတ်မသက်သာ စွာဖြင့်ပင် မာမာဆွဲ၏ဆန္ဒကို လိုက်လျောကာ ရောင်းပေးလိုက် ရှာသည်။ အမျိုးသမီးအများစုသည် ရွှေးဝယ်ရာတွင် စိတ်ရည်

လက်ရှည် စီစိစစ်စစ် ဝယ်တတ်ကြသော်လည်း မာမာဆွဲထက်  
တော့ ပို၍မဆိုးလောက်ပေ။

“မာမာရယ် အသီးအရွက်သည်ဆိုတာက မြတ်လှတယ်  
မဟုတ်ပါဘူး၊ သိပ်ပြီးမဆစ်ပါနဲ့ကွာ”

“အိုး- အစ်ကိုကလည်း ဘာသီလို့လ ဘာသည်ဖြစ်ဖြစ် ဆစ်ရ<sup>၁</sup>  
မှာပဲ သူတို့ပြောတဲ့ရွေးအတိုင်းသာ ပေးဝယ်ရရင် မဲ့ရချည်ရဲ့”

မင်းနိုင်ထပ်ပြောလျှင်လည်း ထူးမည်မဟုတ်။ မာမာဆွဲက  
ဆွဲခြင်းကိုကိုင်ပြီး ရွှေ့ကသွားသည်။ မင်းနိုင်က သမီးငယ်လေးကို  
ချိပိုးကာ နောက်ကလိုက်ရသည်။ စိတ်ထဲမှာတော့ မပေါ်။

“ဝက်သားလေး ဝယ်လိုက်ရီးမယ်အကို ဝက်သားလေးဝယ်  
ပြီးရင်တော့ ပြန်လို့ရပါပြီ”

မင်းနိုင် ဝက်သားဆိုင်ရွှေ့တွင် ရပ်စောင့်ရပြန်သည်။ ၀၀  
တူတ်တူတ် ဝက်ခန္ဓာကိုယ်နှင့်တူလှစွာသော ဝက်သားသည် အမျိုး  
သမီးကြီးသည် ဓားကိုင်ကျမ်းကျင်လှသည်။ လက်အမှန်းအဆ  
အလွန်တော်သည်။ မာမာဆွဲက ဝက်သားအစိတ်သားဟု  
ပြောဝယ်ရာတွင် ခုတ်ထစ်ပြီး ချိန်လိုက်သည်မှာ ကွက်တိ ဖြစ်နေ  
သည်။ အပိုတပ်ဆောင်းထည့်ရခြင်း၊ နှုတ်ပယ်လိုးထုတ်ရခြင်းမရှိ။  
ဝက်သားသည်က -

“တုံးဦးမလား”

ဟုမေးသည်ကို မာမာဆွဲတစ်ယောက် ဖြေချင်သလိုလို  
မဖြေချင်သလိုလို လုပ်နေသည်။ မင်းနိုင်က အားနာပြီး -

“တုံးပေးပါ”

ဟု ဝင်ပြောလိုက်ရသည်။ မာမာဆွဲ၏ အမှုအယာက  
ဝက်သားဝယ်ရသည်ကို အလိုမကျဟန် ပေါ်လွင်နေသည်။ သူ

ထံသို့ ကမ်းလင့်ပေးလာသော ဝက်သားထုပ်ကို ဆွဲခြင်းထဲ မထည့်  
သေးက ချိန်ဆချိန်ဆ လုပ်နေသည်။

“အစ်မကြီး၊ အစိတ်သားက မပြည့်ဘူးထင်တယ်နော်”

မာမာဆွဲက ဝက်သားသည်ကို ပြဿနာစကားအစ ထုတ်  
လိုက်သည်။

“ဒီမယ ငါညီမ၊ ကြိုက်တဲ့နေရာမှာ သွားချိန်လာခဲ့ မပြည့်ဘူး  
ဆိုရင် ပိုက်ဆပြန်ပေးမယ်၊ အဲဒီဝက်သားထုပ်ကို ပြန်မယူဘူး”

ဝက်သားသည်၏စကားက ပြတ်သားသည်။ မာမာဆွဲ အနေ  
ဖြင့် သူ့လက်ထဲမှ ဝက်သားထုပ်ကို ဤရွေးတန်းအတွင်း ချိန်ခွင့်  
ကိုင်သော ရွေးသည်တစ်ဦးဦးဆီ သွားချိန်နိုင်ပါသည်။ သို့သော်  
ကိုစွဲက ဤမျှလောက်နှင့် ပြီးစလွယ် မဖြစ်တန်ရာ။ ရွေးဝယ်သူက  
အလေးချိန်မပြည့်နိုင်ဟု သံသယရှိသည့် သားငါးထုပ်များကို  
ရွေးသည်အချင်းချင်း ပြဿနာအဖြစ်ခံပြီး မချိန်ပေးလိုကြပေ။

“အစ်မကြီးရယ်၊ ကျွန်းမတို့က ဝယ်နေကျေပါ မှန်းတတ်ပါတယ်၊  
အစ်မကြီးက ချိန်ခိုင်းလည်း ဘယ်ရွေးသည်မှ ချိန်ပေးမှာ မဟုတ်  
ပါဘူး၊ သွားလည်း မချိန်ချင်ပါဘူး၊ နည်းနည်းလေးပဲ ပိုထည့်ပေးပါ”

“ခြော် ခက်နေပြန်ပြီ၊ ကျွန်းမပြောတာ ရှင်းရှင်းလေး ကျွန်းမ  
တို့က ပုံကျေရွေးသည်တော့မှန်တယ်၊ ဒါပေမဲ့ ဒီနေရာမှာ အမြဲ  
ရောင်းတယ်၊ အလေးမနိုးတတ်ဘူး၊ ကျွန်းမပြောတာ လက်မခံ  
ရင်လည်း မတတ်နိုင်ဘူး”

ဝက်သားသည်ကြီးက ပြောပြီး သူ့ဝက်သားလှိုးဓားကို ဓား  
သွေးကျောက်သေးသေးလေးတွင် သွေးနေသည်။ သူဓားသွေးပုံက  
ကြောက်လန့်စရာ။ မင်းနိုင် စိတ်ထဲထင်သည့်အတိုင်းပင် ပြဿနာ  
ကတော့ စနေပေပြီ။ မင်းနိုင် မှန်းဆရာတောက် ဝက်သား

အစိတ်သားသည် ပြည့်နိုင်သည်ဟုထင်သည်။ လျှော့လျှင်လည်း အနည်းငယ်သာ ဖြစ်မည်ဟုထင်သည်။ အစိတ်သားဆိုသော ဝက်သားထုပ်နှင့်ပတ်သက်ပြီး ရေးကြီးခွင့်ကျယ် မလုပ်စေခဲ့၏။ မာမာဆွေကတော့ ဝက်သားသည်ဆိုက မရမက အဆင်တောင်း နေသည်။

“လုပ်ပါ အစ်မကြီးရယ်၊ အဆင်အများကြီးမထည့်ခိုင်းပါဘူး၊ ဟောဒီကသမီးကလေးအတွက် ဟင်းတစ်ဖတ်စာလောက် ပို့ရရင် ကျေနှင်ပါပြီ”

မာမာဆွေက မင်းနိုင် ချိပိုးထားသော သူ့သမီးကလေးကို လက်ညီးထိုးပြပြီး အဆင်တောင်းလိုက်သည်။ မင်းနိုင်၏ မျက်နှာ ဘယ်ထားရမှန်းမသိ ဖြစ်သွားသည်။ မျက်နှာတစ်ပြင်လုံး ထူးသွားသည်။ ကာယက်ရှင်မာမာဆွေကတော့ အေးအေးဆေးဆေးပင်။ ဝက်သားတုံးလေး အဆင်ရဖို့အရေး ကိုယ့်သမီးနှင့် ခုတုံးလုပ်ပြီး မရမကတောင်းသည့် သူ့မိန်းမအပေါ်တွင်လည်း အတော်ကလေး ဒေါကန်သွားသည်။ မာမာဆွေစကားကို ဝက်သားသည်ကြီးက သဘောကျသွားသည်လား၊ ချစ်ခင်ဖွှေယ်ကောင်းသော သူတို့သမီးကလေးကိုပင် သဘောကျသွားသည်လားမသိ။ လက်မ တစ်ဆစ် လောက် အဆိုတုံးကလေးလိုးပြီးထည့်ပေးလိုက်သည်။ မာမာဆွေ ကျေနှင်သွားသည်။ သူကို အမိပ္ပာယ်ဖော်နိုင်ရန် ခက်ခဲသော အကြည့်ဖြင့် ကြည့်နေသော ဝက်သားသည်ကြီးကို မာမာဆွေက သတိမပြုမိသော်လည်း မင်းနိုင်က အသအချာမြင်လိုက်သည်။

× × × × ×

“ကြီးလှရယ် ကျွန်တော်တော့ အရမ်းရှုက်တာပဲ၊ ကြီးလှတူမ လုပ်ပုံက အရမ်းရှုက်ဖို့ကောင်းတာ”

တိုက်ခန်းသို့ ပြန်ရောက်သည့်နှင့် မင်းနိုင်က ဒေါ်လှလှကို  
တိုင်ပြောလေသည်။

“ဘာကို ရွက်ရမှာလဲ အစ်ကိုရယ်”

“မင်းလုပ်ပုံက ရွက်စရာပေါ်ကွာ ဝက်သားတုံးလေး လက်  
တစ်ဆစ်လောက် အပိုရဖိုများ၊ ဘာလဲ သမီးလေးအတွက် ဟင်း  
တစ်ဖတ်စာတဲ့ကြီးလှရယ်၊ ဟို ဝက်သားသည်က အဆစ်မပေးဘဲ  
နဲ့ ဝက်ခုတ်စားနဲ့ ခုတ်ထည့်လိုက်လို့”

“ဒါ ခုတ်ရဲခုတ်ကြည့်ပါလား”

“ငါသာ ဝက်သားသည်ဆို ခုတ်ပစ်လိုက်မှာ”

“ကြည့်... အဲဒါသာကြည့်၊ မိန်းမအပေါ် စေတနာမရှိတာ၊  
ဘာပဲပြောပြော မ တောင်းလိုက်တော့လည်း အဆစ်ရတာပဲ  
မဟုတ်လား၊ ဟင်းတစ်တုံးစာပိုရတာပေါ့”

မာမာဆွေအတွက်ကတော့ ဈေးဝယ်ရာတွင် ဈေးဆစ်ခြင်း၊  
ဈေးဆစ်မရလျှင် အဆစ်တောင်းခြင်းများကို အသေးအမွှားကိစ္စဟု  
သဘောထားပုံးရသည်။ ဝက်သားသည်ထံမှ အဆစ်တောင်း၍  
ရသည်ကိုပင် ဂုဏ်ယူနေသေးသည်။

“မိမာ မောင်မင်းနိုင် ပြောမယ်ဆိုလည်း ပြောချင်စရာပဲ၊  
ဈေးဆစ်တတ်တယ်ဆိုတိုင်းလည်း ဈေးဝယ်တတ်တာမဟုတ်ဘူး၊  
ကာလရယ်၊ ဒေသရယ် ကြည့်ရသေးတယ် ဈေးသည်ဘက်  
ကလည်းထည့်တွက်ရှိုး သူတို့လည်း မြတ်ချင်လို့ ရောင်းတာ  
ဈေးသည်ဘက်က ပေးချင်မှန်းမသိ၊ မပေးချင်မှန်းမသိနဲ့”

“ဟုတ်တယ် ကြီးလှရယ်၊ သူကလေ ဈေးဆစ်လို့ရရင်ရာ မရရင်  
အဆစ်တောင်းတော့တာ၊ ထူးကဲပြီး ရလာတာလည်း မဟုတ်ဘဲနဲ့”

ကြီးတော်ကြီးဖြစ်သူ ဒေါ်လှလှက မိမိဘက်ပါနေသည်ကြောင့်  
မင်းနိုင်အတွက် ပြောအားရှိနေသည်။ အခွင့်ရခိုက် ဖြေားပြောသည်။

“ကြီးလှနဲ့အစ်ကိုနဲ့က အတိုင်အဖောက် ညီနေတယ်ပေါ့လေ၊  
ဖြစ်သမျှက ဟောဒီက မိမာအပြစ်တွေပေါ့ ဟုတ်လား၊ ဒါဆိုရင်  
လည်း နောက် စျေးသွားရင်း မ,နဲ့ဘယ်သူမှ မလိုက်ကြနဲ့၊  
တစ်ယောက်တည်းသွားဝယ်တာ လွတ်လပ်တယ်”

“အေး ငါကလည်း လိုက်ချင်လို့ လိုက်နေတာ မဟုတ်ဘူး၊  
မင်းလုပ်ပေါက်နဲ့က ဘယ်အချိန်များ စျေးသည်က ရိုက်လွှတ်လိမ့်  
မလဲဆိုပြီး စိုးရိမ်လို့ လိုက်နေရတာဟူ့”



## အခန်း(၅)

ခြေတံခါးဝဆီမှ အဖိုးကြီးတစ်ယောက် လျမ်းခေါ်နေသံကြောင့် စပါကာသကို တိုးလိုက်ပြီး အိမ်အပြင်ဘက်ဆီသို့ စိန်ခဲ လျမ်းကြည့် လိုက်သည်။ ခေါင်းကို ပြောင်အောင်တုံးထားသော အဘိုးကြီး တစ်ယောက် လွယ်အိတ်ကြီးတစ်လုံးလွယ်လျက် လက်ထဲတွင် ဆွဲခြင်းကြီးတစ်ခြင်း ပါလာသည်ကို တွေ့ရသည်။

“မိန့်ကြီးရေ .. ဟေး ... မိန့်ကြီး”

ခြုံဝါ အဘိုးကြီးသည် သူနှင့်ရင်းနှီးသလို မရင်းနှီးသလိုလို ဖြစ်နေသော်လည်း သူ့မိခင်၏အမည်ကို အော်ခေါ်နေသဖြင့် နောက်ဖေးတွင် ထမင်းဟင်းချက်ပြုတ်နေသော သူ့မိခင်ဆီသို့ ပြေးသွားလိုက်ပြီး -

“အမော အိမ်ရှေ့မှာ အဘိုးကြီးတစ်ယောက် ရောက်နေတယ်၊ မိန့်ကြီး မိန့်ကြီးဆိုပြီး အမောကို အော်ခေါ်နေတယ်”

“မိန့်ကြီး... မိန့်ကြီး ဟင်.. ဟာ အဲဒါ အဖေ နင့်အဘိုးဟဲ့ သွားစမ်း သွားစမ်း”

ဒေါ်နှီနီ သူခွဲစွာကိုယ်လေးလေးကြီးကို မနည်းအားယူထကာ အိမ်ရှေ့ဆီသို့ အမြန်ထွက်လာသည်။

“အဖေ ဘယ်လို ဘယ်လို ရောက်လာတာလဲ”

သမီးဖြစ်သူ ဒေါ်နိနိုင်း စကားကို အဘိုးကြီးက ဂရုမစိုက်ဘဲ ဒေါ်နိနိုင်းနောက်တွင် ရပ်နေသော စိန်ခဲကို ကြည့်ပြီး -

“ဒါ နင့်သား သဘောတက်နေတဲ့ကောင်ဆိုတာလား”

“ဟုတ်တယ်လေ အဖေရဲ့၊ အဖေမြေးလေ၊ သား စိန်ခဲ မင်းအဘိုးအိတ်တွေ ကူသယ်ပေးပြီးလေ”

ဒေါ်နိနိုင် သူ့ဖခင် ရောက်လာသဖြင့် ဝမ်းသာနေပုံရသည်။

ဒေါ်နိနိုင်သည် သန်လျင်သူတစ်ဦးမဟုတ်သော်လည်း သန်လျင် မြို့သို့ ရောက်ရှိနေခဲ့သည်မှာ ကြာခဲ့ပြီ။ သူ၏အတိက အထက် မင်းလှမြို့။ မိဘများသဘောမတူသည် ရေနံဘက်မှ ဝန်ထမ်း တစ်ဦးနှင့် ချစ်ကြိုက်ခိုးရာလိုက်ခဲ့ပြီး ခင်ပွန်းဖြစ်သူ တာဝန်ကျရာ လှည့်လည် လိုက်ပါနေထိုင်ရင်း သန်လျင်မြို့သို့ ရောက်လာခဲ့ ခြင်းဖြစ်သည်။ သဘောမတူသူနှင့် ယဉ်ရကောင်းလားဟုဆိုကာ မိဘဆွဲမျိုးအသိင်းအဂိုင်းက ဆွဲခန်းမျိုးခန်း ဖြတ်ထားသဖြင့် သားဖြစ်သူ စိန်ခဲကိုမြေးပြီး ယောက်ဗျားဆုံးသည့်တိုင် သူ၏အတိသို့ ပြန်မရောက်တော့ပေါ့။

သူအား သေခန်းဖြတ်ထားသော ဆွဲမျိုးများနှင့်ပတ်သက် သွေ့ပျော် ဒေါ်နိနိုင်သည် အလွန်မာနထားသည်။

စိန်ခဲအချယ်ရောက်လာသည့်တိုင် သူ၏ဆွဲမျိုးသားချင်းများ အကြောင်းကို တစ်စွန်းတစ်စမသိရာ။ ခြင်းချက်အနေဖြင့် ဖခင်ကြီး ဖြစ်သူမှာ သံယောဇ်မဖြတ်နိုင်ဘဲ အကြောင်းကိစွာတစ်ခုခုနှင့် ရန်ကုန်သို့ ရောက်လာတိုင်း သန်လျင်ဘက်ကမ်း ကူးလာပြီး သမီးဖြစ်သူနှင့်လာတွေ့သည်။ သို့သော်လည်း သုံးလေးနှစ်တစ်ခါမှ သာရောက်ဖြစ်သည်။ အဘိုးကြီးသည် သူမြေးဖြစ်သူစိန်ခဲကို

လေးနှစ်သား အရွယ်ခန့်တွင်သာ တွေ့ဖူးပြီး အလည်လာတိုင်း  
မတွေ့ဖြစ်သည်ကများသဖြင့် မြေးအဘိုးနှစ်ဦး မျက်မှန်းမတန်း  
မိက္ခာ။ အနေဖိမ်းကြသည်။

ဒေါ်နှီနီအနေဖြင့်လည်း ဖခ်ကြီးသည် သူ့အိမ်သို့ တိုက်ရှိက်  
လာခြင်းမဟုတ်ဘဲ အကြောင်းကိစ္စတစ်ခုခုနှင့် တိုက်ဆိုင်မှုသာ  
လာခြင်းဖြစ်သည့်အတွက် စိတ်ကျေနှင်းမှုမရှိခဲ့။ ယခုတစ်ကြိမ်  
တွင်လည်း -

“အဖော် အခုံ ရန်ကုန်ကို ကိစ္စနဲ့ပဲလား”

“အေး ဟုတ်တယ်လေဟာ၊ နင့်ဆီ မရောက်တာလည်း  
ကြာနေပြီမဟုတ်လား၊ အခုံတစ်ခေါက် လာရကျိုးနှင်ပါတယ်လေ၊  
ငါမြေးကြီး စိန်ခဲကိုတွေ့ရတယ်ဟေး၊ လူကောင်ကတော့ ထွားထွား  
ကျိုင်းကျိုင်းမရှိလှေားကွား၊ ဒီကောင်ကြီးအားနေရင် မင်းလှကို  
အလည် ထည့်လိုက်ပါလား”

“ဒါ့ အဖောကလည်း မထည့်နိုင်ပါဘူး၊ စိမ်းလက်စန့်  
စိမ်းပါလေ့စေ”

စိန်ခဲက သူ့ကို သေးညာက်သည်ဟုပြောသူတိုင်းကို အလွန်  
စိတ်ဆိုးတတ်သော်လည်း အဘိုးဖြစ်နေသည့်အတွက် ဘာမှ  
ပြန်လှန်မပြောသာ။

“ပိန္တကြီးရေ ငါရေချိုးဦးမယ်၊ ထမင်းစားပြီးတာနဲ့ ရန်ကုန်  
ပြန်ကူးမယ်”

စိန်ခဲ၏အဘိုးဖြစ်သူ ရေချိုးရန်အတွက် ရေလဲပုံဆိုးနှင့်  
တဘက်ကို စိန်ခဲမှုပင် စီစဉ်ပေးရသည်။

“မင်းတို့ကလေးတွေကတော့ ဒီထိုးကွင်းတွေအကြောင်း  
ဘယ်သိပိုမလဲ”

စိန်ခဲက သူအဘိုး၏ပေါင်မှ ထိုးကွင်းများကို စိတ်ဝင်စားစွာ ကြည့်နေသည်ကိုရိပ်ဖိပြီး အဘိုးကြီးက ဂုဏ်ယူစွာ ထပ်မံပြောပြ သည်က -

“အဘိုးတို့ငယ်ငယ်တို့ကဆိုရင် ပေါင်မှာ ထိုးကွင်းမရှိရင် ခြင်းမခတ်ခဲ့ဘူးကွာ ထိုးကွင်းမရှိတဲ့ လူပျိုးပေါက်တွေကို ဘယ် ပိန်းကလေးကမှ စိတ်မဝင်စားဘူးကွဲ”

× × × ×

ကဲ့ကွာနေသော စိန်ခဲတို့ပြောအဘိုး သားအမိ ထမင်းပိုင်းက ဟင်းမျိုးစုံလှသော်လည်း စိုးစိုးပြောပြောမရှိလှပေ။ ငါးကြိုက်တတ် သော ဖော်ကြီးအတွက် ဒေါ်နီနီက ထမင်းဆိုင်မှ အရေးပေါ် ပင်လယ်ငါးဟင်းများဝယ်ယူ စီစဉ်ပေးသည်။ ငါးဟင်းမြင်လျှင် အော့ချင်အန်ချင်တတ်သည့် စိန်ခဲအတွက်မှာမူ အဘိုးဖြစ်သူနှင့် တစ်စားပွဲတည်း အတူတူစားနေရသဖြင့် စိတ်ကသိကအောက် ဖြစ်နေလေသည်။ ဖော်ကြီးက ဒေါ်နီနီကို သူရွှေ့မှ ဆွဲမျိုးများ အကြောင်းပြောချင်နေရာသော်လည်း ဒေါ်နီနီက စိတ်ဝင်စားဟန် မပြုသဖြင့် ပြောမနေတော့ဘဲ ထမင်းကိုပဲ စားနေသည်။

“ဟော - စိန်ခဲကြီး၊ ဟင်းတွေထည့်စားလေကွာ”

အကြောင်းမသိသော အဘိုးဖြစ်သူက သူမြော်ကို စားစေချင် သည့်တောနာဖြင့် စိန်ခဲ ပန်းကန်ထဲသို့ ငါးဟင်းများထည့်ပေးရန် ပြင်သည်။ စိန်ခဲက သူထမင်းပန်းကန်ကို နောက်သို့ ဆုတ်လိုက်ပြီး အဘိုးဖြစ်သူကို မျက်လုံးပြုပြီးကြည့်သည်။ သား၏အကြောင်းကို သိသော ဒေါ်နီနီက -

“အဖော်မြော်းက ငါးလုံးဝမစားဘူး၊ အဖော်စား သူ့အထဲ မထည့်ပေးနဲ့”

“ဟော ဘာလို့မစားတာလဲ၊ အောင် ဒါကြောင့်မို့လို့ လူက  
သေးညှက်ညှက်ဖြစ်နေတာကိုး”

“ငယ်ငယ်တုန်းက ကျွေးခဲ့တာ စားပါတယ်အဖောယ်”



## အခန်း(၆)

“သူတို့ပြုတဲ့က သူတို့ခံရတာပဲလေကွာ စိတ်မကောင်း  
ဖြစ်မနေပါနဲ့”

အငွေ့ကင်းမဲ့နေပြီဖြစ်သော ကော်ဖီခွက်ကို အဓိပ္ပာယ်မဲ့  
ဝေးကြည့်နေသည့် မင်းနိုင်ကို ဦးဝင်းဦးက နှစ်သိမ့်စကားဆိုသည်။

“ဒါတော့ ဒါပေါ့ဘူး၊ ဒါပေမဲ့ ကျွန်တော် တာဝန်မခံလိုက်တဲ့  
အတွက်များ သူတို့အလုပ်ပြုတဲ့အထိ ဖြစ်သွားသလားဆိုပြီး  
စိတ်မကောင်းဘူးဘူး”

“ဒီမယ်မင်းနိုင် ဒီကောင်တွေကို မင်းမနိုင်တော့ဘူး၊ တာဝန်  
မခံသင့်တော့တဲ့ကောင်တွေ၊ ကိစ္စကရှင်းနေတာပဲ၊ မင်းဘယ်လိုမှ  
တာဝန်ခံလို့မရတဲ့ကိစ္စ၊ ဒါတောင် မင်းလည်းကြပ်မတ်မှု အားနည်း  
တယ်ဆိုပြီး ခံဝန်ထိုးလိုက်ရသေးတယ်မဟုတ်လား”

“ခံဝန်ထိုးရတာကတော့ ဒီတစ်ကြိမ်မှ မဟုတ်တော့တာဘဲဘူး”

မင်းနိုင်တို့ကူမှုကိုမှ ကုန်ပစ္စည်းသွားပို့သည့်ကား မကွေးမှ  
ပြန်အလာ တိုက်ကြီးမြို့အတွက်တွင် ယာဉ်မတော်တဆူဗြုံဖြစ်သည်။  
ပြဿနာကို ရွှေ့ပွေ့သွေးသွားစေသည့် အဖြစ်က ယာဉ်ပေါ်တွင်  
အာလုးအိတ်များပါလာခြင်းဖြစ်သည်။ မင်းနိုင် သတိပေးနေသည့်

ကြားထဲမှ ကားသမားများက ငှင်းတို့ ကွန်တိန်နာကားငယ်တွင် အာလူးအိတ်များကိုမဆန့်မပြတင်ဆောင်လာခြင်းကြောင့် မဖြစ်သင့်သည်များ ဖြစ်ပွားရခြင်းဖြစ်သည်။ ကုန်တင်လာသည့်ကိစ္စကို ဖုံးဖေးရန် ကြီးစားခဲ့ကြသော်လည်း မအောင်မြင်ဘဲ ကုမ္ပဏီ ပိုင်ရှင် သိသွားကာ ပြဿနာများ ရှုပ်ထွေးကုန်ခြင်းဖြစ်သည်။

“ကျွန်တော်လည်း သူတို့ကို အာပေါက်အောင် ပြောတာပဲပျာ မရပါဘူး၊ အေးအေးဆေးဆေး ပျော်ပျော်ပါးပါး ကျွန်တော့ ဝန်ထမ်းတွေနဲ့ နေချင်တယ်၊ ပြဿနာဖြစ်လာတော့ ဟိုလူ့အောက် ကျို့ရ ဒီလူအောက်ကျို့ရနဲ့ လူကိုမောနေတော့တာပဲ အကုသိုလ် များတယ်ပျာ”

ယာဉ်မတော်တဆူဗြုဖြစ်ပွားသည့်နေရာသို့ မင်းနိုင် လိုက်ပါပြီး ဖြေရှင်းရသည်။ အာလူးအိတ်ပိုင်ရှင်ရှင်များကို တောင်းပန်ရသည်။ သူတို့က ကားသမားနှစ်ယောက်ကို အခကြားငွေရှင်းပေးပြီး တင်ဆောင်ခြင်းဖြစ်သည်။ ငှင်းအာလူးအိတ်များကို ညောင်ပင်လေး စွေးသို့ ဆက်လက်ပို့ဆောင်ပေးရေး လိုအပ်သည်များ အကူအညီပေးရသည်။ အာလူးအိတ်ကိစ္စ ရှင်းပြီးသွားမှ ရဲစခန်းသို့ လိုက်ရသည်။ ကားအာမခံ၊ လူအာမခံရရှိရေး လုံးပန်းရသည်။ ကားအာမခံရရှိပြီးချိန်တွင် အနီးစပ်ဆုံး ဝပ်ရှေ့သို့ ပို့ဆောင်ပြုပြင် နိုင်ရေး ဆောင်ရွက်ရပြန်သည်။

“ဘာမှုမဖြစ်ရင်တော့ ကိစ္စဘယ်ပေါ်မလဲကွာ၊ ဖြစ်ပြီဆိုရင်တော့ ရှင်းရမှာပဲ၊ အလုပ်လုပ်နေရင်တော့ ပြဿနာဆိုတာအနည်းနဲ့ အများဆိုတာ ရှင်းနေရာဦးမှာပဲ၊ ငါမှာလည်း ငါပြဿနာနဲ့ငါပဲဟောကောင်ရေး၊ ငါကအသက်ကြီးပြီကွာ၊ ဘာသာရေး စာအုပ်လေး

တွေ အချိန်ပေးဖတ်ဖြစ်လာတယ်၊ ငါတို့အလုပ်ကလည်း ဘယ်မှာ  
များ အကုသိုလ်နဲ့ကင်းပါမလ အုန်းခွံမကြိတ်ခင်များ ထူထောင်းဖို့  
အရေးက ကပ်ရပ်နေတဲ့ သတ္တဝါတွေကို အတော်ရှင်းယူရတာ  
သူတို့လည်း အသက်နဲ့ဆိုတာသိတာပဲ၊ ဒါပေမဲ့ ဂရုမစိုက်အားဘူးကွာ  
အဲဒါ အကုသိုလ် မဟုတ်ဘူးလားကွာ၊ မလုပ်လို့လည်း မဖြစ်ဘူး  
လေကွာ”

ဦးဝင်းဦးပြောသည့် စကားများက မင်းနိုင်၏နားထဲတွင်  
မကြားတစ်ချက် ကြားတစ်ချက်ဖြစ်နေသည်။ သူအတွေးထဲတွင်  
အလုပ်ဖြုတ်လိုက်ပြီဖြစ်သော ဝန်ထမ်းနှစ်ဦး၏အကြောင်းကိုပဲ  
စဉ်းစားနေသည်။ ယာဉ်မောင်းတတ်သူက အကြောင်းမဟုတ်၊  
သူက ယာဉ်လည်းပြင်ဆင်တတ်သူမျို့ အလုပ်အကိုင်ရှားမည်မထင်။  
စာရေးလေးကတော့ အတော်ကလေးရှုန်းကန်ရှုံးမည်။

“စဉ်းစားမနေပါနဲ့ မင်းနိုင်ရယ်၊ အလုပ်လုပ်ချင်သူတွေ  
အတွက် အလုပ်ပေါပါတယ်ကွာ၊ ဒါပေမဲ့ဘော့စ်ရဲ့အသိုင်းအဝိုင်း  
က လူတွေဆီမှာတော့ မရရှိနိုင်ဘူးပေါ့ကွာ ”



## အခန်း(၇)

ရောိမီးသွေးများ ဖြစ်ပုံရသည်။ သဲစိုင်းက ယပ်ခတ်ပေးနေသော်လည်း မီးခဲက ရဲတက်မလာဘဲ မီးခိုးများသာ အူထွက်လာသည်။ အညံ့စားမီးသွေးများဖြစ်သဖြင့် မီးပွင့်မီးပေါက်များက အသားကုန် ဖွာထွက်နေသည်။

“ငါနှယ့်နော်၊ ဒီလိုသာဆိုရင် ထမင်းအိုးတော့ ပစ်ရတော့ မယ်ထင်တယ်”

အောင်ချမ်းသာစွေးလေးတွင် ရောင်းချပြီး ကျွန်ုန်းနေသောင်းများကို ရပ်ကွက်အတွင်း လူညွှေလည်ရောင်းချရသည့်အလုပ်ကို သဲစိုင်းအနေဖြင့် မတတ်သာ၍သာ လုပ်ရသည်။ သဘောမတွေ၊ လူပေး၊ မယူချင်သူများကိုလည်း အတင်းထိုးပေးရသည်။ အတင်း ထိုးပေးရသည့်အတွက် အကြော်းချိန်ရသည်။ သည့်အတွက် အကြော်းလိုက်တောင်းရသည့်အလုပ်က ပိုလာပြန်သည်။

ယခုပင်လျှင် အချိန်ယူပြီး အကြော်းလျည်တောင်း နေရသည့် အတွက် အိမ်သို့နေစောင်းမှ ပြန်ရောက်ကာ ထမင်းချက် နောက်ကျရတော့သည်။ သဲစိုင်း၏ဖခင်ကြီး ဦးမောင်ဝင်းက သဲစိုင်းမအားလုံး ရုံစန်ရုံခါ ချက်ပြုတ်ပေးထားတတ်သော်လည်း အများ

အားဖြင့် မိန့်ကလေးပါပီ သဲစုဝင်းသာလျှင် ချက်ရေးပြုတ်ရေး ဝင်သည်ကများသည်။ သဲစုဝင်းက မိန့်မသားပါပီ အချက်အပြုတ်ကိုလည်း ဝါသနာပါသည်။

“မမ၊ သား ထမင်းဆာတယ်ဘူး”

ကောလုံးကန်ရာက ပြန်လာသည့်မောင်လေးက ထမင်းစားမည် ပြောသောအခါ သဲစုဝင်း အတော်စိတ်ည်စွားသည်။ ထမင်းအိုးကျက်ဖို့ရန် အခါန်အတော်ကြာ စောင့်ရညီးမည်။

“မောင်လေး ရေချိုးဦးလေ၊ မောင်လေး ရေချိုးပြီးမှာနဲ့ ထမင်းကျက်မှာနဲ့ အတော်ပဲ”

“ဟင်းက ဘာဟင်းလဲမမ”

“ငါးမြို့းတဲ့ သွယ်လေးတွေကို ငါးဖယ်ခြစ်လို ထောင်းပြီး ချက်ထားတယ်”

သဲစုဝင်း ထမင်းအိုးတည်နေရင်းက စဉ်းစားသည်။ သူနှင့် အတူတူ အောင်ချမ်းသာရွေးတွင် ရောင်းချသော ငါးသည်အချို့ မှာ ဝတ်နိုင်စားနိုင်ကြသည်။ ငါးစိမ်းတန်းတွင် ငါးညီးနှင့်လုံးထွေးပြီး မရှုံးမရှာ ရောင်းသူများဖြစ်ကြသော်လည်း အချို့ငါးသည်များသည် ခြုံးနှင့်တိက်အိမ်နှင့် နေနိုင်ကြသည်။ သဲစုဝင်းမှာက သားအမိ သားအဖသုံးယောက်သာရှိပြီး အောင်ချမ်းသာရွေးလေးနှင့် မနီး မဝေးလှသောနေရာတွင် ခြုံအကျယ်ကြီးနှင့်တော့ နေရပါသည်။ သို့သော် သူတို့ကခြုံးနှင့်ရှင်မဟုတ်။ ငှားနေသည်လည်းမဟုတ်။ ရန်ကုန်တွင်နေသောခြုံးနှင့်ရှင်က သူခြုံလေးကိုလည်း စောင့်ရောက်သူ ရှိရေး၊ သဲစုဝင်းတို့မိသားစုလည်း နေလို့ရစေသဘောဖြင့် နေထိုင် ခွင့်ပေးထားခြင်း ဖြစ်သည်။ သန်လျင်မှာက သဲစုဝင်းတို့မိသားစု နည်းတဲ့ သူများပိုင်ခြံကို မိမိပိုင်ခြံကဲ့သို့ နေခွင့်ရနေသူ အများ

အပြားရှိသည်။ သို့အတွက် နေထိုင်စရိတ်အတွက်က မကုန်။ နေထိုင်စရိတ်မကုန်သဖြင့် စားစရိတ်ကုန်သည်လားဟု မေးစရာရှိသည်။ စားစရိတ်သည်လည်း နင်လားငါလားမကုန်။ သဲစုဝင်းတို့ သားအမိသားအဖသုံးယောက်စလုံး ဟင်းချေးမများကြ။ မရှိလျှင် ရှိသည်နှင့် ဖြစ်သလိုစားတတ်ကြသည်။

မည်သို့ အခြေအနေရှိသည်ဖြစ်စေ သဲစုဝင်းအပါအဝင် အချို့ချေးသည်များသည် နေပြန်တိုးယူရသည့်သံသရာတွင် လည်နေသည်က သေချာသည်။

သဲစုဝင်းတို့ ငါးစိမ်းသည်မကလေးများ၏ဘဝက မလွယ်လှု။ မနက်နှစ်နာရီဆုံးလျှင် အိပ်ယာက ထပြီ။ သူတို့ငါးအဖွဲ့ စုပေါင်းတုံးရမ်းသည့်ကားဖြင့် ကြည့်မြင်တိုင် စံပြင်းချေးကြီးသို့ ငါးသွားယူရသည်။ ရောင်းမည့်ချေးသို့ ခြောက်နာရိထက် နောက်မကျဘဲ ရောက်နိုင်မှ အဆင်ပြေသည်။ တစ်ခါတရဲလည်း ရေထရက်များနှင့်ကြံ့လျှင် ကျောက်တန်းဘက်ဆီသို့ ငါးသွားယူရသည်။ ကျောက်တန်းသို့ ငါးသွားယူလျှင်တော့ အချိန်မတော်ကြီး အိပ်ယာထရန်မလိုပါ။ ငါးရောင်းရသည်က ချေးတွင်ပင် ကုန်အောင် ရောင်းနိုင်ပါမှ အမြတ်ကြမ်းကြမ်းရသည်။ ချေးတွင် ရောင်းမကုန်၍ အကျော်များကို ခင်ရာမင်ရာလူများသို့ ထိုးပေးလိုက်ရလျှင် ငွေကအိပ်လေပြီ။ ချေးရောင်းကောင်းလျှင်တော့ သဲစုဝင်းပေါ်ပါသည်။ ရရာစားစားအဖြစ်နှင့် မစုဆောင်းနိုင်သည့်အဖြစ်ကိုသာ သဲစုဝင်း မပေါ်နိုင်ခြင်းဖြစ်ပါသည်။

“ဒီရှုန်းနား ဘို့ရှုန်းနား အိုရှုန် ဘို့ရှုန် ... ဂွမ်”

“ဟာ- မမရေး အဖေပြန်လာပြီဟာ ဘာတွေ ပြောလာမှုန်းမသိဘူး”

မောင်လေးဖြစ်သူကို ထမင်းကျွေးရန် ပြင်ဆင်နေစဉ် သဲစုဝင်း  
တို့အဖေ ဘုံဆိုင်မှ ပြန်ရောက်လာသည်။ လူကိုမမြင်ရသေး  
သော်လည်း အသံကိုဦးစွာကြားရသည်။ လူကိုမြင်ရတော့ သူ  
တစ်ဦး တည်းမဟုတ်။ အဖော်တစ်ယောက်ပါလာသည်။ ပုံမှန်အား  
ဖြင့်ညာနေခိုင်းတိုင်း ဘုံဆိုင်သို့ အမြတ်လိုသွားသော ဦးမောင်ဝင်း  
သည် အေးအေးဆေးဆေးပင် ပြန်လာလေ့ရှိပါသည်။ ယခုမှ ထိုသို့  
မဟုတ်။ သူနှင့်အသက်အရွယ် အတူတူရှိမည်ဟု ခန့်မှန်းရသော  
အဘိုးကြီးတစ်ဦးပါလာသည်။ နှစ်ဦးစလုံး၏ လက်ထဲတွင် ကြွပ်ကြပ်  
အိတ်နှင့်ထုပ်ထားသောအထုပ်များ ကိုင်လာကြသည်။

“အဖေရယ် ဘာတွေ ပြောလာမှန်းမသိဘူး၊ အရင်လိုပဲ  
အေးဆေးဆေးဆေး ပြန်လာရောပေါ့၊ ပတ်ဝန်းကျင်ကမြင်ရင်  
အထင်အမြင် လွှဲကုန်တော့မှာပဲ”

“အာ အကြီးမကြီးကလည်း အခုက ခါတိုင်းနဲ့မတူဘူး၊ အထူး  
... အထူး... အထူးကို သောက်လာတာ၊ ဒီမှာ ဒါ အဖော်ရဲ့  
မိတ်ဆွဲကြီး အခုမှုပြန်တွေ့တာ၊ သူတို့က်တာ အဖော်ပိုက်ဆံ  
တစ်ပြားမှ မကုန်ဘူး၊ ဒီမှာ တွေ့လား”

ဦးမောင်ဝင်းက ပြောပြောဆိုဆိုပင် ငှင်း၏အကျိုးအိတ်ကပ်  
အတွင်းမှ နှစ်ရာတန်တစ်ရွက်ကို ထုတ်ပြသည်။

“ဒါ ကိုမောင်ဝင်းရဲ့ သမီးကြီး ဟုတ်တယ်နော်၊ ဟိုက အငယ်  
ကောင် ထင်တယ်၊ သမီးကြီးကအချောပဲ၊ အင်း ချောဆို အမေတူ  
တာကို့”

ဖခင်ကသာ မူးပြီး အလွန်ဖျော်ချင်နေပုံရသည်။ သူနှင့်အဖော်  
ပါလာသူလူကြီးက မူးဟန်မပေါ်ဘဲ သဲစုဝင်းကို မွန်ရည်စွာ

နှုတ်ဆက် စကားဆိုနေသဖြင့် အားနာသွားပြီး ကမန်းကတန်း  
နေရာထိုင်ခင်း စီစဉ်ပေးသည်။

“သမီးအဖေနဲ့က ဘုံဆိုင်မှာတွေ့လာတာကဲ့! ဦးက သမီး  
အမေရဲ့သူငယ်ချင်းပေါ့၊ အင်း- သမီးအမေဆုံးတော့ ဦးက  
ဒီသန်လျှင်မှာပဲ ရှိသေးတယ်၊ နောက်မှ ဒီကပြောင်းသွားတာ အခု  
ပြန်ပြောင်းလာတာမကြာသေးဘူး၊ ဦးကတော့ အိမ်မှာပဲ အေးအေး  
ဆေးဆေး သောက်တတ်တာဆိုတော့ ပါဆယ်ပဲ ထုပ်လာခဲ့တယ်၊  
ဦးနာမည်ကိုလည်း မှတ်ထားဦး၊ ဦးတင်မောင်တဲ့”

ဦးတင်မောင် ရှင်းပြသမျှကို သံစုဝင်းတို့မောင်နှုမနှစ်ယောက်  
ငေးမောပြီး နားထောင်နေမိသည်။ ဆုံးပါးသွားသည့် မိခင်ကြီး၏  
သူငယ်ချင်းဟုဆိုလိုက်သောအခါ သံစုဝင်းစိတ်ထဲတွင် ဦးတင်မောင်  
ကို ဆွဲမျှီးအရင်းအချာကဲ့သို့ ခင်မင်ချင်စိတ်များ ဖြစ်ပေါ်လာ  
ခဲ့သည်။

“ကဲ- အကြီးမကြီးတို့ ထမင်းမစားရသေးဘူး မဟုတ်လား”

“အခုပဲ မောင်လေးပိုက်ဆာတယ်ဆိုလို ကျွေးမယ်လုပ်နေတာ  
အဖေတို့ရောက်လာလို့”

“ဒါဆိုရင် ထမင်းမစားနဲ့တော့၊ ရော့- ခေါက်ဆွဲကြော်ထုပ်  
စားကြာ ကိုတင်မောင်ကြီး ဒါနပြုတာဟော၊ အဖေက အဖေ့ မိတ်ဆွဲ  
ကြီးကို လိုက်ပိုလိုကိုးမယ်”

“ဟာ မပို့နဲ့တော့ ကိုမောင်ဝင်း၊ ခင်ဗျားကို ကျူပ်ကပို့  
ကျူပ်ကိုခေါ်များကပို့နဲ့၊ ဟို မိုးလင်းသွားတဲ့ပုံပြင်လို့ ဖြစ်သွားမယ်”

“လင်းလင်းဗျား၊ ဒီနေ့ ကျူပ်မိတ်ဆွဲကြီး ကိုတင်မောင်ကို  
ပြန်တွေ့ရတဲ့အတွက် ကျူပ်ကအရမ်းဝမ်းသာတယ်”

“ကျွ်ပ်က ပိုတောင်ဝမ်းသာသေးတယ်၊ အပေါင်းအသင်း  
ဟောင်းတွေ ပြန်တွေ့မှတွေပါမလားလို့ အဲ- တစ်ခုတော့ ရှိတယ်  
နော်၊ နေ့တိုင်းတော့ မလာနိုင်ဘူး၊ ပွဲတစ်ပွဲကပြီးတိုင်းတော့  
ခင်ဗျားကိုကျွ်ပ်က ဒကာလာခံမယ် ဘယ်လိုလဲ”

“ဟား... ဟား... ဟား ကောင်းတယ် ကောင်းတယ်၊  
ခင်ဗျား ဒကာခံတဲ့နေ့က ဟုတ်လား၊ ကျွ်ပ်ကတော့ အိုရှုန်နား  
ဘိုရှုန်းနား အိုရှုန် ဘိုရှုန် ဂျမ်ပဲ ဟား... ဟား... ဟား”

အတ်ရည်လည်သွားပြီဖြစ်သည့် သဲစိုင်း သူ့အဖောက် အပြစ်  
မတင်ရက်တော့ပေါ့။ မိတ်ဟောင်း ဆွဲဟောင်းနှင့်တွေ့ကာ  
ပျော်နေရှာသည့် သူ့အဖောက်ကြည့်ကာ မောင်နှုမနှစ်ယောက်စလုံး  
ပိတ်ဖြစ်နေသည်။ ဦးမောင်ဝင်းအနေဖြင့် နေ့စဉ်ညနေတိုင်း  
အရက်ဆိုင်သို့ သွားသည်ဆိုသော်လည်း အရက်ကလေး နှစ်ပက်  
လောက်ကို မြှုပ်ဆားလော်နှင့်မြှုည်းပြီး အာသာဖြေခဲ့ရသည်ချဉ်း  
ဖြစ်သည်။ ယခုကဲ့သို့ ဒကာတွေ့လာပြီး ဇရက်မင်းစည်းစိမ့်  
အပြည့်ခံနိုင်သည့်အဖြစ်က ကြံးတောင့်ကြံးခဲ့အခွင့်အရေးဟု ဆိုရ<sup>၁</sup>  
မည်ပင်။



## အခန်း(က)

“အစ်ကိုနောက် သမီးလေးက အခုခိုရင် သိတတ်နေပြီ၊ ကြည့်  
ပါလား ဘယ်လောက်ချစ်ဖို့ကောင်းထားလဲ၊ လာတဲ့လူတိုင်းက  
ချစ်ကြမှာ မ ဆန္ဒကို လိုက်လျောပေးပါနောက်”

“အရင်နှစ်တွေလိုပဲ ဘုန်းကြီးကျောင်း နေ့ဆွမ်းသွားကပ်  
လိုက်ရင်ပြီးတာပဲ မဟုတ်လားကျာ၊ အိမ်တက်လုပ်တုန်းကတောင်  
ဘယ်လောက်အခက်အခဲ ဖြစ်ထားသလဲကျာ၊ ပြီးတော့ လက်ဆောင်  
မျှော်ပြီးလုပ်တဲ့ မွေးနေ့မျိုးကို အစ်ကိုက အရမ်းမုန်းတာ”

“အံမယ မုန်းလိုမရဘူးနောက်၊ ဒီနှစ်ထဲမှာ မွေးနေ့တွေသွား  
ထားတာ လမ်းထဲကရော အစ်ကိုအလုပ်ထဲကပါဆိုရင် အခု ၂၀  
လောက်ရှုပြီ မွေးနေ့လက်ဆောင်ပေးထားတဲ့ ပစ္စည်းစာရင်းရော  
ကုန်ကျငွေစာရင်းရော မ ဆိုမှာ စာရင်းရှုတယ်”

သူတို့မိသားစုဝင်များ၏ မွေးနေ့နှင့်ပတ်သက်လျှင် မင်းနိုင်၏  
စိတ်ထဲတွင် မှတ်မှတ်သားသားရှုပြီးဖြစ်သည်။ သူမွေးနေ့ သမီး  
ကလေး၏ မွေးနေ့၊ မာမာဆွဲ၏မွေးနေ့အားလုံးကို အချိန်မရွေး  
မေး၊ အလွှာတ်ရသည်။ သူတို့မွေးနေ့ရောက်ပြီဆိုတိုင်းလည်း  
မင်းနိုင်မှ ဦးဆောင်ပြီး ကုသိုလ်ကောင်းမှုတစ်ခုခုကို ပြုလုပ်မြဲပင်

ဖြစ်သည်။ မာမာဆွဲ သတိပေးနေစရာမလို့။ သူတို့လက်ထပ်သည့် နှစ်ပတ်လည်နေ့၊ အနီးမောင်နှုန်းနှစ်ညီးမွေးနေ့နှင့် သမီးကလေး မွေးနေ့များတွင် ဘုန်းကြီးကျောင်းများသို့ အရှင်ဆွမ်း(သို့မဟုတ်) နေ့ဆွမ်းကို ကပ်လျှောကျဖြစ်သည်။

ယခုနှစ်တွင်မှ ထူးထူးခြားခြား သမီးကလေးမွေးနေ့ နီးလာ ချိန်တွင် မာမာဆွဲက သူတို့ သမီးကလေးအတွက် မွေးနေ့ကို အခမ်းအနားအနှင့်ပြုလုပ်ပေးရန် မင်းနိုင်ကို ပူးဆာလာသည်။ မာမာဆွဲ ပြောသကဲ့သို့ ယခုနှစ်အတွင်း မွေးနေ့ပေါင်းမြောက်မြား စွာကို မင်းနိုင် သွားခဲ့ပြီးပြီ။ အကြိမ် ၂၀ လောက်သည် လင်စုံ မယားဖက် သွားခဲ့ခြင်းဖြစ်သည်။ မင်းနိုင် သွားခဲ့ရသည့် မွေးနေ့များက အများအားဖြင့် ပကာသနဖက်သည်က များသည်။

“အစ်ကိုပဲ စဉ်းစားကြည့်ပါဉိုး၊ အစ်ကိုတို့ကုံးကို သန္တရှင်းရေး ဝန်ထမ်းလုပ်တဲ့ ဦးသန်းရွှေကြီးရဲ့မြေးမလေး မွေးနေ့လုပ်တာ တောင် လာလိုက်တဲ့လက်ဆောင်တွေ အများကြီးကိုရတာ၊ အစ်ကို က မန်နေဂျာလေ၊ သမီးလေးအတွက် ပုံပြီးလုပ်ပေးသင့်တာပေါ့”

မာမာဆွဲ၏ စိတ်ကူးယဉ်မှုများက မင်းနိုင်၏ စိတ်ကို အလွန် ပင်ပန်းစေသည်။

“သမီးလေးကလည်း အရမ်းကိုပျော်မှာ ဒီအတိုင်းနေတာ တောင်မှ အီမိန့်ကိုလက်ဆောင်တွေ လာနေတာ၊ မရဘူးနော် အစ်ကို သမီးလေးမွေးနေ့ လုပ်ကိုလုပ်ပေးရမယ်”

မင်းနိုင်အနေဖြင့် သမီးမွေးနေ့လုပ်လို့သော သူ့အနီး၏ဆန္ဒကို ငြင်းဆန်နေရသည့်နောက်ခံအကြောင်းရင်းရှိသည်။ မင်းနိုင်၏ သဘောကတော့ ပြတ်သားသည်။ လျှောည်ဆိုလျှင်လည်း အနောင် အဖွဲ့မပါသော လူ၌ခြင်းမျိုးဖြင့် ကုသိုလ်လိုချင်သည်။ သူ့အနီး

သဘောကိုက မင်းနိုင်ကောင်းကောင်း သိသည်။ ဆွမ်းခံကြသည့် ဦးပွဲ့်းချင်းအတူတူ မာမာဆွဲသည် ဆုပေးကောင်းသည့် ဦးပွဲ့်းကိုမှ ပိုလူချင်သည်။

မင်းနိုင်တို့နေသည့် ကျောက်ပြောင်းတိုက်ခန်းက သူတို့ အခန်းပိုင် မဟုတ်။ ကုမ္ပဏီ၏အစီအစဉ်ဖြင့် ငှားရမ်းနေထိုင်ခြင်း ဖြစ်သည်။ ငှါးတိုက်ခန်းသို့ စတင်ရောက်ရှိ နေထိုင်သည်နှင့် မာမာဆွဲက အိမ်တက်ဆွမ်းကျွေး လုပ်လို့သည်။ မင်းနိုင်က ပိမိတို့အပိုင် တိုက်ခန်း မဟုတ်သည်ကတစ်ကြောင်း၊ ရောက်ခါစ အသိမိတ်ဆွဲ နည်းသည်ကတစ်ကြောင်းတို့ကြောင့် အိမ်တက် ဆွမ်းကျွေး မလုပ်ချင်သေး။

သို့သော နေးဖြစ်သူ၏ ပြင်းပြသောဆန္ဒကို လိုက်လျော့ပြီး အိမ်တက်ဆွမ်းကျွေး ပြုလုပ်ပေးခဲ့သည်။

ဤအိမ်တက်ဆွမ်းကျွေးပြုလုပ်သည့်ကာလအတွင်း မင်းနိုင် အနေဖြင့် လူရောစိတ်ပါ အလွန်ပင်ပန်းခဲ့သည်။ အလုပ်ထဲတွင် လည်း အထိုင်မကျသေးသည့် အခြေအနေတွင် စမ်းတဝါးဝါးဖြင့် ဘုန်းတော်ကြီးငါးပါးကို ခက်ခက်ခဲ့ပင့်ခဲ့ရသည်။ ရပ်ကွက် ဘုံဆွမ်းလောင်းအသင်းက အကူအညီအများကြီးပေးပါသည်။ သို့သော သူ့အကြောင်း၊ ကိုယ့်အကြောင်းကောင်းကောင်း မသိ သေးသည့် မျက်မှန်းမတန်းမိသေးသော လူစိမ်းများ ဖြစ်နေသဖြင့် လုပ်ကိုင်ရသည်က အဆင်မပြီ။

အိမ်တက်အလျှော့တွင် ကျွေးမွှေးရန် မာမာဆွဲက လောဘကြီး ကာ မှန်းဟင်းခါးမှန်းဖတ် ပိသာ ရဝ် မှာသည်။ မင်းနိုင်နှင့် အဒေါ် ဖြစ်သူ ကန့်ကွက်နေသည့်ကြားမှ အချိန် ရဝ် ကို ရအောင်မှာ သည်။ လာသည့်လူ နည်းသည့်အတွက် မှန်းဖတ်နှင့် ဟင်းရည်တွေ

အဆမတန်ပို့သည်။လာကူးပေးသူများကို ပေါပေါလောလော ဝေပေးသည့်တိုင် မူန့်တွေက အများကြီးပို့နေသည်။ စားလည်း မစားနိုင်၊ စွဲန့်ပစ်ရလည်းအခက် ဖြစ်ကုန်သည်။ အလွန်ဆုံး ဆယ်ပိဿာလောက်နှင့် ပြီးရမည့်ကိစ္စ မာမာဆွဲ၏ မဆုံးရင်ကန် ပြုလုပ်မှုကြောင့် လေလွင့်ကုန်သည်။

“အေးလေ သမီးမွေးနှုံကလည်း လိုပါသေးတယ်၊ နီးမှ စဉ်းစားကြတာပေါ့”

မင်းနိုင်က မရောရာအဖြေပေးသည့်အခါ မာမာဆွဲက -

“ဟင့်အင်း၊ ရက်ပိုင်းလောက်ပလိုတော့တာ လုပ်ပေးမယ်လို ကတိပေး”

မာမာဆွဲက သူဖြစ်ချင်ပြီဆိုလျှင်ဖြင့် ခင်ပွန်းအပေါ်တွင် နှဲ့ဆုံး ဆုံးကာ အနိုင်ယူတတ်သည့်အကျင့်ကလည်း ရှိနေသည်။ နောက်ဆုံးတွင် မင်းနိုင်တစ်ယောက် ကြာရှည်စွာ နားပူမခံနိုင် သဖြင့် ကတိပေးလိုက်ရသည်။

\* \* \* \* \*

သမီးကလေးမွေးနှုံအတွက် ကြိုတင်ပြင်ဆင်စရာများ ရှိသဖြင့် နောက်ဝက် ခွင့်ယူပြီး အိမ်ပြန်အရောက် အမောဖြေမည် ကြာကာ ရှိသေးသည်။ မင်းနိုင်၏ ကုမ္ပဏီရုံးမှ ဖုန်းဆက်ပြီး လုမ်းခေါ် သဖြင့် မင်းနိုင်တစ်ယောက် ကုမ္ပဏီရုံးခန်းသို့ အမြန်ပြန်ပြီး ရသည်။ မည်သည့်ကိစ္စ ပေါ်မှုန်းမသို့။

“ဘာတွေ ဖြစ်နေတာတုန်းကွာ”

ကုမ္ပဏီရုံးခန်းသို့ ရောက်သည်နှင့် ရုံးခန်းအဝင်ပေါက်မှ လုံခြုံရေးဝန်ထမ်းလေးကို မေးလိုက်သည်။

“ဘေးစံ ရောက်နေတယ်ဆရာ”

ကုမ္ပဏီပိုင်ရှင် သူငြေး ရောက်နေသည်ကို သိလိုက်သဖြင့် ဝန်ထမ်းလေးကို ဆက်မမေးတော့ဘဲ ရုံးခန်းအတွင်း အပြေးဝင် လိုက်သည်။ ရုံးခန်းအတွင်း ဝင်လိုက်သည်နှင့် မျက်နှာကြီးတင်းမာ ခက်ထန်နေသောသူငြေးကို သူ့စားပွဲတွင် ထိုင်နေသည်ကိုတွေ့လိုက် ရသည်။ သူ့ဘေးတွင် အလုပ်ရုံးမန်နေဂျာဖြစ်သူ ဦးဝင်းဦးက ခပ်ရှိရှိကလေး မတ်တတ်ရပ်နေသည်။

“ခင်ဗျား ဝန်ထမ်းတွေကို သေသေချာချာ ကြပ်မတပါလို့ ကျူပ် ဘယ်နှစ်ခါ မှာရမှာလ”

“ဗျာ”

သူ၏မျက်နှာကို တည့်တည့်ကြည့် လက်ညွှိးထိုးကာ ဒေါမာန် နှင့် ပြောလာသောသူငြေး၏စကားကို မင်းနိုင်က နားမလည်တော့ အူကြောင်ကြောင်နှင့် ဗျာတစ်လုံးသာ ဆိုနိုင်သည်။

“အခု ဘယ်လိုလုပ်ကြမလဲ၊ ရှင်းမရတော့ဘူး၊ ခင်ဗျား ဘယ်လိုရှင်းမလဲ၊ ကဲ- ပြော”

သူ၏ကွဲပွဲမှုအောက်ရှိ ဝန်ထမ်းများ ပြသာတက်ပြီ ဆိုသည်ကိုတော့ မင်းနိုင် အတတ်သိလိုက်ပြီ။ ရုံးခန်းအတွင်း ဝေါ့ ကာ ကြည့်လိုက်သည့်အခါ တပည့်မ စာရေးမလေးနှစ်ယောက်က သူတို့အလုပ် သူတို့လုပ်နေသည်ကို တွေ့ရသည်။ မျက်နှာတော့ မကောင်းကြ။ သူတို့တော့မဟုတ်နိုင်။ သည်လိုဆိုလျှင်ဖြင့် ကုန်သွား ဖြန့်သည့်ကားသမားတွေပင် ဖြစ်ချေတော့မည်။ မင်းနိုင်စိတ်ထဲ ကားမတော်တဆမူ ဖြစ်ပြန်ပြီဟု ထင်လိုက်မိသည်။

“ဒါလို မင်းနိုင်ရေး ပျဉ်းမနားက ပြန်လာတဲ့ကား ဘိုင်းဒါးမှာ အဖမ်းခံထားရတယ်၊ ကားထဲမှာ ကျွန်းသစ်ပါကေးတုံးတွေ တင်လာ

လိုတဲ့ကွာ၊ အဲဒါ နိုက်ညီးရဲစခန်းက ဖုန်းလျမ်းဆက်မေးတယ် တို့ဆိုက  
ကားဟူတ်မဟုတ် တို့ဆိုက ကားဖြစ်နေတယ်ကွာ”

ညီးဝင်းညီးက လိုရင်းအဖြစ်အပျက်ကို ရှင်းပြလိုက်သည့်အခါ  
တွင် မင်းနိုင် အဖြစ်မှန်ကို သိလိုက်ရပြီ။ ယခင်ကိစ္စများနှင့် မတူ။  
မဖြစ်ဘူးသည့်ကိစ္စ။ ယခုကိစ္စကဖြင့် ကိစ္စကြီးဖြစ်နေပေပြီ။

“ပြော... ပြောစမ်း၊ ခင်ဗျားပြောစမ်း ဘယ်လိုရှင်းမလဲ၊  
ဘယ်လိုလုပ်မလဲ ပြောစမ်း”

ကုမ္ပဏီပိုင်ရှင်သူငွေးက အလွန်ဒေါကန်နေပုံရသည်။

“ကျွန်တော် နိုက်ညီးကို လိုက်သွားလိုက်ပါမယ်”

မင်းနိုင်၏ အဖြောက် သဘောမကျသည့်သူငွေးက -

“ခင်ဗျား မသွားနဲ့တော့၊ ကျူးပို့ယ်တိုင်လိုက်မှ ဖြစ်တော့မယ်၊  
ညီးဝင်းညီးကို ကျူးပေါ်သွားမယ်၊ ခင်ဗျားလုပ်ရမယ့်အလုပ်က  
ဒီရုံးခန်းမှာထိုင်ပြီး နယ်လွှတ်ထားတဲ့ကားတွေကို အဆက်အသွယ်  
ယူ၊ မသက်ဘတဲ့ကားတွေ ပြန်ခေါ်၊ အခုမှ ကျူးလည်းသိတယ်၊  
မော်လမြိမ်ဘက်ရောက်တဲ့ကားတွေလည်း ဒါမျိုးလုပ်တတ်တယ်၊  
ရောက်တဲ့နေရာက ပြန်လှည့်ခိုင်း၊ ဒီကိစ္စတွေရှင်းသွားမှ ခင်ဗျားတို့  
ကိစ္စကို ရှင်းရမယ်”

ပြဿနာက ပြုသေးသေး သဘောထား၍ မရကြောင်း  
မင်းနိုင် နားလည်လိုက်သည်။ ယခုကဲ့သို့ ဥပဒေနှင့် မလွှတ်ကင်းသည့်  
ကုန်ပစ္စည်းများကို တင်ဆောင်လာခြင်းဖြင့် ပြဿနာတက်ခြင်း  
သည် ပထမဆုံးအကြိမ်ပင်ဖြစ်သည်။ ယခင်က ကားသမားများ  
ရန်ကုန်သို့၊ အခြောင်းငွေယူပြီး တင်ဆောင်လာတတ်သည်မှာ ဆန်း  
ကြက်သွန်း၊ အာလူးစသည့်ဥပဒေနှင့် လွှတ်ကင်းသည့် ကုန်များသာ။

ယခုအခြေအနေက အမှုကြီးလွန်းသည်။ သစ်မှုဆိုတော့ အပက သုံးလား၊ ခြားက်တစ်လား မင်းနိုင် နားစွန်နားဖျားတော့ ကြား ဖူးသည်။

အမှုန်ဆိုလျှင် မင်းနိုင် ဒိုက်ပြီးသို့ လိုက်သွားချင်သည်။ ယခင် ကလည်း ပြဿနာဖြစ်ပြီဆိုသည်နှင့် မင်းနိုင်ပင် လိုက်သွားနေကျ ဖြစ်သည်။ ယခု သူငြေးနှင့်လီးဝင်းလီး သွားသည်ဆိုတော့ မင်းနိုင် စိတ်ထဲ မကောင်းဖြစ်မိသည်။ သို့သော သူငြေးကိုယ်တိုင်က သူကို ရုံးမှာနေခိုင်းပြီး နယ်တွက်နေသည့်ကားများကို ပြန်ခေါ်ခိုင်း နေသည်။ သူဆန်စားမှ ရဲရတော့မည်ဆိုသကဲ့သို့ သူငြေးခိုင်းခဲ့သည့် ကိစ္စကိုပင် အဆင်ပြောအောင် ဆောင်ရွက်ရန် မင်းနိုင် ခေါင်းထဲ ထည့်ထားလိုက်သည်။

မင်းနိုင်နှင့် သူစာရေးမလေးနှစ်ယောက် ကုမ္ပဏီတွင်ရှိသည့် တယ်လီဖုန်းနှစ်လုံးဖြင့် အလုပ်ရှုပ်ရတော့သည်။ အချို့နေရာများ နှင့် ဆက်သွယ်ရသည်မှာ အလွန်အဆင်ပြေသည်။ သူတို့ ဖုန်းလှမ်း ဆက်သွယ်ချိန်တွင် ဆိုင်၍ပစ္စည်းချသည့်ကား အဆင့်သင့် ရောက် နေတတ်သည်။ သို့သော လည်း အများအားဖြင့် အဆင်မပြော။ အဆိုးဆုံးက သူငြေး အလွန်အမင်းစီးရို့မိမိသော ကျိုက်ထိုဘက် ရောက်နေသည့် ကားနှစ်စီးက လုံးဝအဆက်အသွယ်မရ။ မည်သို့မှ ဆက်သွယ်၍မရသဖြင့် နောက်ဆုံးတွင် မင်းနိုင်ကိုယ်တိုင် ငြင်းကား နှစ်စီးကို လိုက်ခေါ်ရသည်။

ကျွန်းပါကေးတုံးများ တင်ဆောင်လာသည့်ကား ပြဿနာ ကြောင့် မင်းနိုင်မှာ သူ၏တိုက်ခန်းဆီသို့ နှစ်ရက်တိတိမပြန်နိုင်။ ဒိုက်ပြီးသို့လိုက်သွားသည့် သူငြေးနှင့် ဦးဝင်းလီးတို့ ပြန်အလာကို

ကုမ္ပဏီရုံးခန်းတွင် အိပ်ပြီးတောင့်ရသည်။ သူသမီးလေး မွေးနေ့  
ပြုလုပ်မည့်အစီအစဉ်သည် အလိုအလျောက် ရပ်ဆိုင်းသွားလေ  
တော့သည်။



## အခန်း(၉)

သဲစုဝင်း သူ့လက်ထဲရောက်နေသော အင်ဒိုနီးရှားပါတိတ် ဖျင်စလေးကို လက်မလွှာတ်ချင်။ နေသွင်းနှင့် ယူရမည်ဆိုတော့ မသိသာဟုထင်သည်။ သို့သော်လည်း လက်ငင်းဝယ်သည့်ရေးနှင့် နှိုင်းယူဉ်လျှင်ရေးနှိုင်းက ၅၀၀ တိတိ ကွာနေသည်။ လိုလည်း လိုချင်သည်။ ရေးသည်ပိုပို ရေးတွက်လည်း တွက်နေသည်။ သူနှင့် ရောင်းဖော်ရောင်းဖက် ငါးသည်မလေးများက လိုလိုချင်ချင်နှင့် ယူနေသည်ကို မြင်သောအခါ သဲစုဝင်းလည်း မနေနိုင်တော့ဘဲ တစ်ထည်ယူလိုက်ရသည်။ နေသွင်းတစ်ခုကတော့ ထပ်တိုးပြန်ပြီဟု သူ့စိတ်ထဲတွင် မသက်မသာဖြစ်မိသည်ကတော့ အမှန်ပင်ဖြစ်သည်။

သို့သော်လည်း “တစ်ရက်မှ နှစ်ရာတည်းသွင်းရတာပဲ မူနဲ့ ဝယ်စားသလောက်ပရှိတာ” ဟူ၍ စိတ်ကိုနှစ်သိမ့်လိုက်မှ နေသာ ထိုင်သာ ရှိသွားပြန်သည်။

“ကဲ- လာနော် ဝယ်ထားကြနော် ခုတ်သားတွေ ခုတ်သားတွေ ငွေပေါ်လျှော့ရေးနော် ”

ရေးကွဲခါနီးပြီဖြစ်သဖြင့် သဲစုဝင်းက အသံစာစာလေးနှင့် အော်ရောင်းရှာသည်။

“သဲစုရယ် ရောင်းမနေပါနဲ့တော့၊ နှင့်ဟာက ဘာမှုမကျန်တော့တာကို”

“ရောင်းရမှာပေါ့လုံးလုံးရယ်၊ အီမိမှာလည်း ချက်မစားချင်တော့ဘူး၊ စားရလွန်းလို့ ရှိုးနေပြီ”

ဒွေးတစ်ဒွေးလုံးတွင် အညစ်ပတ်ဆုံးနေရာကို ပြပါဆိုလျှင် ငါးစိမ်းတန်းကိုပင် လက်ညီးထိုးပြုရပေလိမ့်မည်။ သို့သော ဒွေးဝယ်သူ အပေါင်းတို့သည် ဒွေးသွေ့ရောက်လျှင် ထိုညစ်ပတ်သော ငါးစိမ်း တန်းသွေ့ပင် ဦးစွာသွားပြီး တိုးရွှေ့ကြုံသည်။ ငါးစိမ်းတန်းသည် လူကြိတ်ကြိတ်တိုးသော အစည်ကားဆုံးနေရာ ဖြစ်နေသည်။ ဓမ္မဘာသာဝ်အများစုသည် အသက်မွေးဝစ်းကျောင်းမှုပြုကြရာ တွင် အတတ်နိုင်ဆုံး အကုသိုလ်ဖက်သော၊ အကုသိုလ်နှင့် နှီးနှီးယ်သော အလုပ်ကို ရှော်ကြုံလေ့ရှိကြသည်။ သားငါးရောင်းဝယ်မှု အလုပ်မျိုးဆိုလျှင် နှာခေါင်းရှုံးကြသည်။ နှာခေါင်းရှုံးပင် ရှုံးပြား သော်လည်း ငါးစိမ်းတန်းကိုဖြင့် မသွားလျှင်မနေနိုင်ကြပေ။

“ပဲ ... ချောင်းလည်း ... ပါတယ်ပျို့ ... နှို့အေး ... ချောင်းလည်း ... ပါတယ်ပျို့ ... ရေ ... ခဲချောင်းလည်း... ပါတယ်ပျို့ ... တုတ်ထိုး ... တုတ်ထိုး ... ရေ ... ခဲ ... ချောင်း ... တုတ်... ထိုး”

“ဟော... တုတ်ထိုးကြီးတောင်လာပြီဟာ၊ အချိန်ကမနည်းတော့ဘူး”

ဒွေးသည်အမျိုးမျိုး၊ ဒွေးရောင်းချုပ် ရောင်းချုနည်းအမျိုးမျိုး နှင့် ရှိုးနေကြရာ ဤရေခဲချောင်းသည်၏ ရောင်းချုသည်ပုံစံက ထူးထူးဆန်းဆန်းဖြစ်နေသည်။ လူပုံစံက ရှည်ကိုင်းကိုင်းနှင့် ဆီမလူးသည့် ဆံပင်ရှည်ကို သျောင်တစောင်း ထုံးထားပြီး ပြုးစိစိနှင့်

ရွှေးရောင်းတတ်သောသူကို ရွှေးလေးရှိ ရွှေးသည်အတော်များများ  
က မျှော်ကြသည်။

သူက နံနက်အစောပိုင်းတွင် စာသင်ကျောင်းများ၌ လူညွှေပတ်  
ရောင်းသည်။ ကျောင်းတက်ပြီးချိန်လောက်တွင် အောင်ချမ်းသာ  
ရွှေးလေးသို့ ရောက်လာဖြေဖြစ်လေရာ သူရောက်လာပြီဆိုလျှင် နာရီ  
မေးစရာမလို ရွေးကွဲချိန်ဆိုသည်ကို ရွှေးသည်တိုင်း အမှတ်အသာ  
ထားကြသည်။ ရွေးကွဲချိန်တွင် ရောက်လာသည့်အတွက် သူ၏  
စားသုံးသူပစ်မှတ်သည်လည်း ရွှေးသည်များပင်ဖြစ်ရမည်ပင်။

“တုတ်ထိုးကြီး၊ ပဲချောင်းတစ်ခုပေး”

“ဒီကို နှိမ်ချောင်းပေး”

သဲစုဝင်းတို့ ငါးသည်မကလေးတစ်သိုက် တုတ်ထိုးရော့ချောင်း  
ကို အားပေးကြသည်။

“လုပ်ပါဉ္စီး တစ်ခါလောက်”

သဲစုဝင်းတို့ပေးသည့် ငွေစက္ကာတစ်ရွှေက်တွင် အပြပါလာရာ  
ရော့ချောင်းသည်က သူတွင်ဆောင်ထားသည့် ဆိုလိုတိပ်ကလေး  
ဖြင့် စိတ်ရှည်လက်ရှည် ကပ်သည်။ သူလုပ်ပုံကိုင်ပုံကို ကျေနှပ်သွား  
ဟန်ဖြင့် ပြုးသည်။ ပြီးနောက် -

“ပဲ... ချောင်း... လည်း ပါတယ်၏... နှို... အေး...  
ချောင်း... လည်း ပါတယ်၏... ရေ... ခဲ... ချောင်းလည်း  
ပါတယ်၏... တုတ်... ထိုး... တုတ် ထိုး... ရေ ခဲ  
ချောင်း... တုတ် ထိုး...”

ငါးသည်မလေးတွေ ကျေနှပ်သွားသည်။ ရော့ချောင်းသည်ကြီး  
ရွှေးလဲည့်ပတ်အော်ရောင်းပြီး ပြန်ထွက်သွားပြီဆိုလျှင် ရွှေး  
သိမ်းချိန်ရောက်ပြီ။

“ကောင်မလေးတွေ”

ရွေးသိမ်းပြီး ပြန်ရန်ပြင်ဆင်နေသော သဲစုဝင်းနှင့် လုံးလုံး တို့၏ရှုံးသို့ အသက် ၃၀ ဝန်းကျင်ခန့်ရှိ အမျိုးသမီးတစ်ဦး ရောက်ရှုလာပြီး အသံပြုလိုက်သည်။

“ဟယ်- မနိုင် လာတာ အတော်ပဲ”

မနိုင်ဆိုသူ အမျိုးသမီးအား တွေ့လိုက်ရသော သဲစုဝင်း၏ ပျော်သွားပုံက မျှော်လင့်ဆဲတွင် ရည်းစားရောက်လာသည့် ပုံစံမျိုး။ တွေ့ဝေခြင်းကင်းမဲ့စွာဖြင့်သူ၏ ဦးနောက်ထဲတွင် မှတ်သားထား သည့်ကေန်းများကိုပြောပြီး ကျသင့်ငွေကိုပေးသည်။ မနိုင်က သဲစုဝင်းပြောသည့်ကေန်းများကို ရေးမှတ်ပေးကာ ဘောင်ချာ သေးသေး လေးရှုက်ခန့်ကို ပေးသည်။

“သဲစုရယ် နင်မတရားကို ထိုးတာပဲ၊ ရတဲ့အမြတ်ကလေး ကုန်ရောပေါ့တယ်”

“အံမယ် လုံးလုံး၊ နင် ဘာသိလို့လ ဒီနေ့ ငါသူငွေးဖြစ်မဲ့နောက့် အပိုင်ကွက်တွေ ရလိုကတော့ ငါသူငယ်ချင်းကို မမေ့ဘူးသိလား”

“ငါတော့ နှမြောတယ်၊ ဝါသနာလည်းမပါဘူးသဲစုရယ်၊ တို့တွေ ငါးကျပ်၊ တစ်ဆယ် မြတ်ဖို့ကို မနည်းရှာရတာ၊ ဟော နင်က သုံးလိုက်တော့ ပက်ခနဲပဲ၊ အရမ်းနှမြောဖို့ကောင်းတာ”

× × × × ×

“အပြုအစုတ်အကုန်ချုပ် မအိ စတိုင်ကျ ကော်ကပ်အပ် ချုပ်ဆိုင်”

ရှည်လျားတွေပြားသော နဖူးစီးဆိုင်းဘုတ်ဖြင့် အောင်ချမ်းသာ ရွေး အပြင်ဘက်တန်းရှိ သားနားသပ်ယပ်ခြင်း အလျဉ်းကင်းမဲ့

လျက်ရှိသောအပ်ချုပ်ဆိုင်သို့ ပါတီတ်ဝမ်းဆက်စကဲး၊ ကိုယ်  
ကိုင်ပြီးဝင်လာသူနှစ်ဦးက သဲစိဝင်းနှင့်လုံးလုံး။

“ဟယ- လုံးလုံးနဲ့သဲစု၊ ကလေးမလေးတွေ မလာတာကြရောပါ”

ဆိုင်အပြင်အဆင်ကမလှသော်လည်း စက်ချုပ်ဆိုင်ပိုင်ရှင်ဖြစ်ဟန်တူသော လုံးကြီးပေါက်လှတောင့်တောင့်ဖြောင့်ဖြောင့်အသက် ၃၀ ကျော်အရွယ်ရှိ အမျိုးသမီးက အပ်ချုပ်စက်နှင်းနေရာမှထ၍ ပြုးခွင်္ခာဆီးကြီးသည်။

“က-မဇီ သစ္စကိုမအီထွင်ယားတဲ့ ဒီနိုင်းတွေထဲက အသစ်ဆုံး အဆန်းဆုံးဒီနိုင်းကိုပြ”

“သမီးကတော့ ရှိုးရှိုးယဉ်ယဉ်လေးပဲချိပ်မှာ”

“ရပါတယ်အေ အားလုံးမိတ်တိုင်းကျဖြစ်ရောမယ်”

လူဘဝရပ်တည်ရေး အရေးသုံးပါးတွင် ဝတ်ရေးသည်  
အရေးကြီးသည်ဖြစ်ရာ ၌အပြအစိတ်အကုန်ချုပ် အပ်ချုပ်ဆိုင်  
သည်က အောင်ချမ်းသာရွေးမှ ရွေးသူရွေးသားအပေါင်းတို့၏  
လက်စွဲ။ လူအမျိုးမျိုးတွင် စိတ်သဘောထား မတူကွဲပြားကြလေရာ  
တချို့က အသင့်ချုပ်ပြီးအထည်များကိုပင် ပြီးစလွယ် ဝယ်ကြပြီး  
ဝတ်ရေးကိစ္စကိုပြီးစေ၏။ အချို့ကတော့ ရယ်ဒီမိတ်များကို မကြိုက်  
ကြ။ စိတ်ကြိုက်ပိတ်စ အဆင်ဒီဇိုင်းကို ရွေးပြီး မိမိကိုယ်ခန္ဓာနှင့်  
တိုင်းထွာကာ ချုပ်ဝတ်သည်ကိုပင် နှစ်သက်ကြသည်။

သူ၏အပ်ချုပ်ဆိုင်ဆိုင်းဘုတ်တွင်ပင် အပြုအစုတ်အကုန်ချုပ်ဟူ၍  
ခေါင်းစဉ်ကို ဦးစားပေးတင်ထားသည်။ မည်သည့်ပုံစံနှင့်ပင်  
လာလာ အကုန်အဆင်ပြေအောင်လုပ်ပေးသည်။ တစ်ခါကဆိုလျှင်  
နံနက်ခင်း ရေးလာဝယ်သည့် ကလေးမလေးတစ်ယောက်၏  
ဘေးခွဲ စက်ပါသည် စော်ဖြတ်ထွက်သွားပြီး အရှက်တကွဲဖြစ်လေရာ  
ငို့မဲ့မဲ့နှင့်မအိတ် ပြေးလာရတော့သည်။ မအိတ် စက်ကိုမချွေတ်စေ  
ဘဲ လက်ချုပ်နှင့် အဆင်ပြေအောင် လုပ်ပေးလိုက်သည်။

ဟောက်သည်အပေါင်းကို ဖော်ရွှေပျော်ရွှာစွာ ဆက်ဆံတတ်သော  
မအိမှာ လက်မလည်အောင် ချုပ်ရသည်။ ချုပ်ရလွန်းသဖြင့်  
သန့်ရှင်းရေးကိုပင် ခံဖန်ခံခါမှုပင် လုပ်နိုင်သည်။ သို့အတွက်  
ကြောင့်ပင် သူ၏အပ်ချုပ်ဆိုင်သည် ကြည့်လိုက်သည့်အခိုန်တိုင်း  
ပိတ်စများ တိုးလိုးတန်းလန်းနှင့် ကြမ်းခင်းတွင် ကြွက်ဖောက်ရာများ  
နှင့် မည်မညာမြို့မောက်နေသည်။

“သဲစု ဒီပုံစံကိုကြိုက်တယ်မဟုတ်လား”

မအိည့်နှင့်ပြသည်က ဖက်ရှင်ဒီဇိုင်းစာအုပ်မဟုတ်။ စလာ  
စာရွက်အလွတ်တွင် ခဲတံဖြင့်ဆွဲပြသော အကျိုးပုံစံပင်ဖြစ်သည်။  
သူ့အတွက် ဖက်ရှင်၊ ဒီဇိုင်းစာအုပ်များ မလိုအပ်။ အပ်သူ လိုလား  
ချက်ကိုမေးပြီး စာရွက်တွင် ရေးဆွဲပြလိုက်ခြင်းပင်ဖြစ်သည်။

“ဘယ်လောက်ကြာမှာလဲ အကြာကြီးတော့ မစောင့်နှင့်  
ဘူးနော်”

တိုင်းထွာပြီးသည်နှင့် သဲစုက ရွှေးရမည့်ရက်ကိုမေးသည်။

“ကွယ် အချင်းချင်းတွေပဲ၊ အမြန်ပြီးအောင်တော့လုပ်ပေးမယ်  
ညည်းတို့ရှေ့မှာ ဦးစားပေး ၁၀ ယောက်ကော်လောက် ရှိသေးတယ်  
နှစ်ပတ်စောင့်”

မအိဇာတပ်တိုးအရည်အချင်းများကမနည်းလှ။ ရက်ချိန်းကို  
အများကြီးခွာမပေး။ အကြိုအသစ်ကိုချုပ်ပေးပြီးလျှင် လက်ဆောင်  
အဖြစ် ချုပ်ရှိုးပြုတ် အစုတ်အပြေလေးများကို လက်ခမယူဘဲလည်း  
ချုပ်ပေးတတ်သေးသည်။



## အခန်း(၁၀)

အညှာန်းတွင် နားကြပ်တပ်လျက် သီချင်းနားထောင်နေသော  
စိန်ခဲ့၏မျက်လုံးများက မူးစင်းလျက်ရှိသော်လည်း ခေါင်းရော  
ကိုယ်လုံးကပါ လူပ်ခါမြှေးတူးလျက်ရှိနေသဖြင့် သီချင်းသံစဉ်တွင်  
အပြည့်အဝ နစ်မြှုပ်ခံစားနေပုံရသည်။ မဲကြေးနှင့် နှေပြန်တိုး  
ငွေများသိမ်းပြီး ရွေးမှုပြန်လာသော ဒေါ်နိနိက သူ၏သားဖြစ်သူကို  
ကြည့်ပြီး ပြုးလိုက်သည်။

“ဟိုး . . ဟိုး . . ဟိုး . . ဟင်း”

ဒေါ်နိနိ အညှာန်းကဖြတ်ပြီး နောက်ဖေးမီးပိုချောင်သို့သွားရာ  
သီချင်းနှင့်ဖိုကျလျက်ရှိသော စိန်ခဲ့၏အနီးသို့အရောက် စိန်ခဲာက  
သူ၏နှုန်းခေါင်းကိုရှုံးချည့်ပွုချည့်လုပ်ကာ အလန့်တကြားထောက်သည်။

“အမေ . . အမေ၊ ဘာတွေလဲဘုံး နံလိုက်တာ၊ ဟိုး အာ  
ဝေါ အော့”

စိန်ခဲာက သူ၏နှုန်းခေါင်းကိုပိတ်ပြီး အိမ်ရှေ့ဆီသို့ပြေးထွက်  
သွားသည်။

“ဟယ် . . ငါသားရယ်၊ အမေက ငါးမစားရတာကြာလို့  
မနေနိုင်တာနဲ့ ဝယ်လာတာပါကြယ်”

ဒေါနီနိုဝင်ယူလာသည်က ကင်းမွန်ငါးများပင်ဖြစ်သည်။ ငှင့်ငါးက အနဲ့အသက် အလွန်ဆိုးရွားလှသည်။ စိန်ခဲကဲ့သို့ ငါးမစားသူ မဆိုထားနှင့် ငါးကိုနှစ်သက်စွာ စားသုံးသူများပင် စူးရှုပြီး အော့နှုန်းနာစရာကောင်းသောအနဲ့ကြောင့် စားချင်ပါလျက် ကင်းမွန်ငါးကို ရှောင်ကြသည်။

“သားရယ်၊ မင်းအိပ်နေတယ်ထင်လို့ မင်းရှေ့က ဖြတ်မိတာ ပါကွယ်၊ အမေကြိုက်တာကိုကွဲ့၊ ကဲ- ဒီတစ်ခါတည်းပါ၊ နောက် မချက်တော့ဘူးနော် ဟုတ်ပြုလား”

စိန်ခဲက သူ့နှာခေါင်းကိုပိတ်လျက် -

“အမေရယ်၊ အမေဟာကြိုး နောက်ဖေးကို မြန်မြန် ယူသွားစမ်းပါ၊ အနဲ့က ဒီအထိလာနေပြီ၊ အော့ ပေါ့”

စိန်ခဲက ငါးကို တူးတူးခါးခါး မှန်းလှသည်။ မိခင်ဖြစ်သူ ဒေါနီနိုအနေဖြင့် စိန်ခဲ ငယ်စဉ်ကလေးဘဝ ထမင်းစားတတ်သည့် အရွယ်တွင် ထမင်းကိုဝါးပြီး ခွံကျွေးခဲ့ရချိန်တွင် ငါးပြုတောင်းရည် ဆမ်းပြီး ငါးနှင့်နယ်ဖတ်ကာ ထမင်းကျွေးခဲ့သည်။ ထိုစဉ်က စိန်ခဲ လေးသည် နှစ်နှစ်မြိုက်မြိုက်စားခဲ့သည်။ မည်သည့်အချိန်ကပြီး ငါးဟင်းကိုမှန်းသွားမှန်း ဒေါနီနိုသည်လည်း အမှတ်မထားမိလိုက် ပေါ့။ သဘော်စတက်မည်လုပ်စဉ်က ငါးမစားသည့် သူ့သား စားရေး သောက်ရေး အဆင်ပြေပါမည်လားဟု စိုးရိမ်တြဲး ရှိနေခဲ့သေး သည်။ သဘော်သားဖြစ်သဖြင့် သူတို့၏ စားသောက်ဖွယ်ရာများ တွင် ဟင်းလျာအဖြစ် ငါးဟင်းသာ အများဆုံးဖြစ်လိမ့်မည်ဟု ထင်နေပိသည်။ ဒေါနီနိုကိုယ်တိုင်ကတော့ ငါးဟင်းဆိုလျှင် အသေ ကြိုက်သည်။ ငါးသန်သေးနှုတ်ကအစ ငါးတန်၊ ငါးမြင်းခုတ်သား

အဆုံး ရေခါ်ရေငန် ငါးမရွှေး၊ အရှုံးများများ ချေးခါးခါး အကုန် စားသည်။

စိန်ခဲကတော့ ငါးမှုလွှဲလျှင် ကျော်သည့်အသားဟင်းများ အကုန်စားသည်။ စိန်ခဲသဘော်လိုက်ရာက ပြန်လာပြီဆိုလျှင် အမေ ဖြစ်သူလည်း သားအကြိုက်လိုက်ကာ ချက်ပေးနေရသဖြင့် ငါးဟင်း စားရန် မေ့လျှော့နေခဲ့သည်။

ဆိုခဲ့သလိုပင် ငါးမစားရသည်မှာ ကြာလှပြီဖြစ်သဖြင့် လည်းကောင်း၊ ကပ်စေးနည်းသည့် အကျင့်ကလည်း ရှိနေသဖြင့် လည်းကောင်း စွေးသိမ်းခိုန်တွင် စွေးပေါပေါနှင့်ရရှိသော ကင်းမွန် ငါးများကို ဝယ်လာမိခဲ့ခြင်းဖြစ်သည်။

“အမောင်းတွေ မြန်မြန်ယူသွားပါဘျာ၊ နဲ့လွန်းလိုပါ”

“အေးပါကွယ်၊ အေးပါ”

ဒေါ်နိန်က ကင်းမွန်ငါးများကို အိမ်နောက်ဖေးသို့ အမြန် ယူသွားသည်။

“ဒီနေ့ အမေနဲ့ ထမင်းမစားတော့ဘူးဘျာ”

သားအမိန္ဒရှစ်ဦးတည်းသာရှိသော သူတို့မိသားစုတွင် စိန်ခဲ သည် နိုင်ငံခြားသဘော်သားဖြစ်သဖြင့် သဘော်ပေါ် တက်သွား လိုက်၊ တစ်နှစ်ကျော်နေပြီး ပြန်လာလိုက်နှင့် ဝင်ငွေကောင်းသော လူငယ်တစ်ဦးဖြစ်သည်။ ဒေါ်နိန်အနေဖြင့် ဆွေးမရှိမျိုးမရှိ သားအမိ နှစ်ဦးတည်းသာရှိသဖြင့် စိန်ခဲ သဘော်လိုက်ခြင်းကို သဘောမတူ ပေါ်၍ သို့ရာတွင် စိန်ခဲက အတင်းပူဆာသဖြင့် အလျှော့ပေးလိုက်ပြီး သဘော်လိုက်ခွင့် ပြုလိုက်ရသည်။ အစပိုင်းတွင်သာ သားဖြစ်သူကို လွမ်းဆွေးသည့်ဝေါနာကို ခံစားရပြီး နောက်ပိုင်းတွင်မူ ကျင့်သား ရသွားသည်။

စိန်ခဲတို့သားအမိမှာ သားကလည်း သဘော်သားဖြစ်ပြန်  
ဒေါ်နိနိကလည်း နှုန်းပေး မဲကြေးခိုင်ကိုင်၊ ပွဲစားလုပ်၊  
အပေါင်ခဲ အလုပ်စုလုပ်သဖြင့်စီးပွားရေး လွန်စွာတောင့်တင်းသည့်  
သားအမိဖြစ်သည်။



## အခန်း(၁၁)

“ငါလည်း တော်တော်ကြီးကို စိတ်မကောင်းပါဘူးကွာ၊ သစ်ပိုင်ရှင်က ထွက်ပြေးသွားတော့ အမူကပို့ရှုပ်သွားတာပေါ့၊ ဟိုကောင်တွေကို ဘော့စ်က ဖိုက်ညီးအချုပ်မှာသွားတွေ့တော့ သူတို့ကပြောတယ်၊ ဒီကိစ္စတွေ မင်းလည်းသိတယ်ပေါ့ကွာ၊ အကြောက်လွန်ပြီး ပြောတယ်ဆိုတာ ငါယုံတယ်၊ မဖြစ်နိုင်တဲ့အကြောင်းဘော့စ်ကို ငါပြောပြပါသေးတယ်၊ သူက သောက်ရမ်းကိုဒေါကန်နေတော့ ငါပြောတာနားမဝင်ဘူး၊ ဟိုသူတောင်းစား ပိုင်ရှင်ကထွက်ပြေးသွားတော့ ရှင်းမရတော့ဘူးပေါ့ကွာ”

မင်းနိုင်၏ အလုပ်ထွက်စာကို မယူချင်ယူချင်နှင့် လှမ်းယူရင်းဦးဝင်းဦးက ကားအဖ်းခံရသည့်ကိစ္စကို မင်းနိုင်အားရှင်းပြသည်။

“ဘာတတ်နိုင်မှာလဲကွာ အကြေအနေကတော့ ဒီအတိုင်းဖြစ်သွားပြီ၊ ဟိုနှစ်ကောင်က သူတို့ထိုက်နဲ့သူတို့ကံပဲ၊ မင်းအတွက်ကိုတော့ ဘယ်ဝန်ထမ်းကမဲ့ စိတ်မကောင်းကြဘူး၊ တရားကိုနတ်စောင့်ပါတယ်၊ အမှန်တရားပေါ်လာမှာပါ”

မင်းနိုင် သူ၏ရှေ့တွင် ရောက်ရှုနေသော ကြို့ကြို့အိတ်နှင့်ထုပ်ထားသော ငွေထုပ်ကို ငေးကြည့်နေမ့်သည်။ ငှင့်ငွေများက

မင်းနိုင် အလုပ်ထုတ်ခံရသည့်အတွက် ကုမ္ပဏီသူငွေးမှ ပေးသည့်  
လျှော်ကြေးငွေများပင်ဖြစ်သည်။

“ဘေးချို့က လတ်တလောတော့ စိတ်ဆိုးလို့နေမှာပါကွာ၊  
အခုလည်း မင်းကို သံယောဇ်တော့ကြီးရှာပါတယ်၊ လိုအပ်တာတွေ  
လုပ်ပေးဖို့ ငါကိုမှာပါတယ်”

မင်းနိုင်မှာ ဦးဝင်းဦးကို ဘာပြန်ပြောရမည်မှန်းမသိ။  
မာမာဆွဲက သမီးလေးကိုချို့လျက် မျက်စွဲမျက်နှာပျက်ကာ သူတို့  
အနားတွင် ရပ်နေသည်။

“မင်း ဘာလုပ်ဖို့ စိတ်ကူးထားသလဲ”

“ဟူး . . .”

“အေးပါကွာ စဉ်းစားပါဦး၊ နေးမောင်နှုန်းနှစ်ယောက်  
အေးအေးဆေးဆေး တိုင်ပင်ကြပေါ့”

ဦးဝင်းဦးတစ်ယောက် မင်းနိုင်တို့ နေးမောင်နှုန်းကို နှစ်သိမ့်ပြီး  
တိုက်ခန်းမှပြန်သွားသည်။ ဝမ်းနည်းလွန်းသဖြင့် မင်းနိုင်ရော  
မာမာဆွဲပါ ပြောချင်သည့်စကားများကို ပြောမထွက်ခဲ့။ နောက်ဆုံး  
မင်းနိုင် သူ့ကိုယ်သူ့နှစ်သိမ့်ပါသည်။ ယခုဖြစ်သည့် ကားဖမ်းဆီးခံ  
ရမဲကိစ္စီး သူတွင် တာဝန်မက်င်းသည်မှန်သော်လည်း ဖြစ်စဉ်တွင်မူ  
သူပါဝင်ပတ်သက်မှုမရှိပေါ့။ မင်းနိုင်အနေဖြင့် ထွက်စာတင်ခဲ့ရ  
သော်လည်း လိပ်ပြောသန်ပါသည်။ သူ စဉ်းစားမရသည့်အချက်က  
ဝန်ထမ်းနှစ်ဦးသည် ကျွန်းပါကေးများကို သူတို့သဘောနှင့်သူတို့  
တင်ဆောင်လာသည့် ကိစ္စဖြစ်ပါသည်။

အဘယ့်ကြောင့် သူနာမည်ကို ဆွဲထည့်ရသနည်း။ ဒီကိုဦးကို  
သူလိုက်ခွင့်မရသည့်အတွက် အခြေအနေ မည်သို့ဖြစ်သည်ကို

မသိရ။ ဒိုက်ညီးသိ သူကိုယ်တိုင်လိုက်ပါခွင့်ရရှိမည်ဆိုလျှင် အခြေ  
အနေက တစ်မျိုးဖြစ်လာနိုင်စရာရှိသည်။

× × × ×

“အစ်ကိုရယ် မ ကတော့လေ ပေါင်းတလည်ကိုလည်း မပြန်  
ချင်ဘူး၊ အစ်ကိုအတိကိုလည်း မလိုက်ချင်ဘူး၊ ရန်ကုန်မှာပဲ နေချင်  
တယ်၊ သမီးလေးအတွက် ပညာရေးကျတော့ ရန်ကုန်မှာနေတာက  
ပိုကောင်းမှာ”

“ငါကတော့ နယ်ကိုပြပြန်ချင်တယ်ကွာ၊ ရန်ကုန်နဲ့ ငါနဲ့က  
မအပ်စပ်တော့ဘူး”

မင်းနိုင်၏ဆန္ဒအရဆိုသော ရန်ကုန်တွင်နေထိုင်လိုစိတ် မရှိ  
တော့ပေါ့၊ သူ၏အတိမြေဖြစ်သည့် ဟသားတန်ယ်၊ အထောင်ရှားခဲ့  
သို့ ပြန်နေချင်သည်။ ဤနယ်ဘက်တွင် မိဘ၏လက်ငှတ်လက်ရင်း  
ငှက်ပျော်ခြံကြီးများရှိနေသည်။ ပီလောပီနံခင်းကြီးများလည်း  
ရှိသည်။ သို့တည်းမဟုတ် မာမာဆွဲ၏ဆွဲမျိုးတစ်သိုက်ရှိရာ ပြည်  
ပေါင်းတလည်တွင် အခြေချလိုကလည်း ချချင်သည်။

နေ့းမောင်နှုန်းစဉ်း သဘောထားချင်းက မတိုက်ဆိုင်။ မင်းနိုင်  
က နယ်တွင်နေချင်သည်။ မာမာဆွဲက ရန်ကုန်မှ မခွာချင်။  
မာမာဆွဲ၏ ကြီးတော်ကြီး ဒေါ်လှုလှုကလည်း ရန်ကုန်တွင် နေရ  
သည်ကို အနည်းငယ်ပိုပြီး သဘောကျသည်။

“ငါက ဒီကလူတွေ လုပ်ကိုင်စားသောက်ရတာကြည့်ပြီး  
မွန်းကျပ်တယ်ကွာ၊ ရန်ကုန်မှာနေပြီး ဘာမှမလုပ်ချင်ဘူး”

“မ လုပ်ကျွေးပါမယ်အစ်ကိုရယ်၊ အစ်ကိုဘာမှ မလုပ်ပါနဲ့  
မ လေ ရွေးရောင်းတတ်ပါတယ်၊ မ တို့သမီးလေးရှုံးရေးအတွက်  
ရန်ကုန်မှာပဲ နေကြရအောင်နော်”

အကြိမ်ကြိမ် ဆွေးနွေးပြီးနောက် မင်းနိုင်တစ်ယောက် အလျှော့ပေးကာ မာမာဆွဲ၏ဆန္ဒကို လိုက်လျှောပေးလိုက်ရ သည်။ ရန်ကုန်တွင် အခြေချေရန် ဆုံးဖြတ်ပြီးသည်နှင့် မင်းနိုင်တို့ အနီးမောင်နှုန်းနှင့်ယောက် သူတို့စုံဆောင်းထားသည့် ငွေကလေးနှင့် ချင့်ချုပ်တွက်ဆပြီး ရန်ကုန်ဆင်ခြေဖုံးနေရာများသို့ အိမ်ရှာပုံတော် ဖွင့်သည်။

လျှင်သာယာဘက်ဆီသို့ ဦးစွာရောက်သည်။ အဆင်မပြောဖြင့် ရွှေပြည်သာဘက်ဆီသို့ လှည့်ကြည့်သည်။ ငှင်းမှ ရွှေပေါက်၊ ဒဂုံးမြို့သစ်ဘက်များဆီသို့လည်း ခြေဆန်ကြည့်ကြသည်။ သူတို့ချုည်းရှာရာ အဆင်မပြောဖြင့်၊ ပွဲစားများနှင့် ချိတ်ဆက်ပြီးရှာသည်။ “အိမ်နှင့်ခြေရောင်းမည်” ဆိုင်းဘုတ်တပ်ထားသည့် နေရာများတွေ၊ တိုင်းလည်း ဝင်စုစမ်းကြည့်သည်။ သို့သော်လည်း မာမာဆွဲ၏ စိတ်တိုင်းကျေမဖြစ်သဖြင့် အိမ်ရှာသည့်အရေးက ကြန်ကြာနေခဲ့သည်။ နောက်ဆုံးတွင် သန်လျင်ဘက်မှ ပွဲစားအဘိုးကြီးတစ်ဦးနှင့် ချိတ်ဆက်မိပြီး သန်လျင်မြို့တွင် မာမာဆွဲ၏ဆန္ဒနှင့် အနီးစပ်ဆုံး စိတ်တိုင်းကျ အိမ်တစ်လုံး ဝယ်ယူဖြစ်ကြသည်။



## အခို(၁၂)

“**သော်**- ဦးလေးရောက်နေတာကို အလည်လာတာလား”  
သဲစုဝင်း ဧရားရောင်းရာမှုပြန်အလာ ဒီမံတွင် ဖောင်နှင့်စကား  
ပြောနေသော ဦးတင်မောင်ကို နှုတ်ဆက်လိုက်သည်။

“ဟုတ်တယ်သမီး၊ ဧရားရောင်းလို ကောင်းခဲ့လား၊ ဦးလေး  
သမီးတို့လမ်းထိပ်ကအမိမ်တစ်ခါမ် အကျိုးဆောင်ပေးတာ တည့်သွား  
တယ်လေ၊ အဲဒါအခုပ် ပွဲပြီးသွားတာနဲ့ သမီးအဖော်ဤီးဆီ လူညွှန်ဝင်  
ခဲ့တာ၊ ဦးလေးက ကတိပေးထားတယ်လေ၊ ကိုမောင်ဝင်းကြီးကို  
ညနေ ပြုစုရီးမယ်”

ဦးတင်မောင်ကို ခင်မင်နေမိပြီဖြစ်သော သဲစုဝင်း ဝမ်းသာမိ  
သည်။ ညနေခင်းတွင် ဖောင်ကြီး အပျော်လွန်ပြီး ပြန်လာသည်ကို  
တွေ့ရီးမည်။ သူတို့မောင်နှုမအတွက်လည်း ထမင်းလွတ် ခေါက်ဆွဲ  
ကြော်ထုပ်များ ပါလာဦးမည်မှာ မလွှာ။

“**ဧရား**ကတော့ ရောင်းလိုကောင်းပါတယ် ဦးလေးရယ်၊ ဒါပေမဲ့  
လေ သမီးမှာက နှုန်းပေးရတာကလည်း များတယ်၊ မဲကြေး  
ကလည်း ထည့်နေရတာလေ၊ တစ်ခါတေလေများ ဧရားသုံးဖို့တောင်  
မကျေန်ပါဘူး ဦးလေးရယ်”

ဦးတင်မောင်က ပြုးပြီး -

“သမီးက ချေတို့ နှစ်လုံးတို့လည်း ထိုးတယ်ဆို”

“အဖောက သမီးအကြောင်း ဦးလေးကို မဟုတ်ကဟုတ်ကတွေ  
ပြောထားပြီနဲ့တူတယ် ဒါကတော့ ဦးလေးရယ် ထွက်ပေါက်ပေါ့၊  
ရလိုရြှားပါ အများကြီးမဟုတ်ပါဘူး”

“ဦးလေးကတော့ သဘောမကျဘူးကွဲ! သမီးပြန်စဉ်းစား  
ကြည့်စမ်း၊ လူတွေ လူတွေဆိုတာ ချေကလေး၊ နှစ်လုံးထိုလေး  
တစ်ပဲခြားကိုပြားဖိုးလောက် ပေါက်တာကို အုတ်အောင်းသောင်းနင်း  
ဖြစ်လို့ ပေါက်လို့ရတာက နည်းနည်း ပြန်ကျွေးရတာက များများ၊  
နေ့တိုင်းထိုးနေလို့ ရွေးအသုံးစရိတ်ထဲက ပါသွားနေတာ သတိမပြု  
မိကြဘူး၊ သမီးနေ့တိုင်းထိုးတဲ့ ချေနှစ်လုံးဖိုးကို တစ်လတော့အတွက်  
စာရင်းပြုစုကြည့်စမ်း၊ အဲဒီတစ်လအတွင်း ချေထိုးဖို့ငွေ့ ဘယ်လောက်  
သုံးလိုက်သလဲ၊ တစ်လအတွင်း ဘယ်နှစ်ကြိမ်များ ပြန်ရသလဲ၊  
အဖြေသိလိမ့်မယ်၊ အိမ်မှာက ဦးလေးလည်း မထိုးဘူး၊ အိမ်သား  
တွေကိုလည်း မထိုးရဘူး”

သမီးဖြစ်သူ သဲစုဝင်းက ကြိုက်သည်မကြိုက်သည်မသိ။  
ဦးတင်မောင်၏ သတိပေးစကားများကို ဦးမောင်ဝင်းက သဘော  
ကျသည်။ သမီးကြီးဖြစ်သူ သဲစုဝင်းအနေဖြင့် ကြိုးစားပြီး  
ရွေးရောင်းရှာပါသည်။ သို့သော သည်ကလေးမလေး၏ သုံးအား  
ကလည်း နည်းလှသည်မဟုတ်။ အဝတ်အစား အသစ်အဆန်း  
ကလေးများဆိုလျှင်လည်း နေ့သွင်းနှင့်ယူလိုက်သည်။ တစ်ခုက  
သွင်း၍ မကျေသေးမီ နောက်ထပ်နှစ်မျိုး သုံးမျိုးက ထပ်ယူပြီး  
ဖြစ်နေသည်။ နှစ်လုံးထိုဆိုလျှင်လည်း တစ်ရက်ကလေးမှ အလွတ်  
မပေး။ ဖင်အနေဖြင့် ဆုံးမချင်သော်လည်း သမီးဖြစ်သူ စိတ်

အန္တာင်၊ အယုက် ဖြစ်မည့်စီးသဖြင့် ပြောချင်သည့်စကားများ ပြော မထွက်ခဲ့။ ယခု သူကိုယ်စား မိတ်ဆွေကြီးဖြစ်သူ ဦးတင်မောင်က ဆုံးမစကား ပြောကြားပေးနေသည့်အတွက် အထူးကျေးဇူးတင် မိသည်။

“အင်းပေါ့လေ သူသူ ငါငါ လုပ်နေကြတာဆိုတော့ ဒီကိစ္စကြီး က ပြောရတာအခက်သားပဲ၊ ဝါသနာတော့ ဝါသနာပေါ့လေ ဦးလေး ပြောသလိုလုပ်ကြည့်ပါ၊ ချွန်စုံလုံးထိုးပြီး ကုန်မဲ့ဟာက အမှန်တော့ သမီးရဲ့ငွေပိုငွေလျှော့ပဲ၊ အဲဒီ ငွေပိုငွေလျှော့တွေဟာ ကျော်တဲ့အကျိုးရှိတဲ့နေရာတွေမှာ သုံးလို့ရတာပေါ့”

“ဦးလေးပြောတဲ့လမ်းထိုင်က တည့်သွားတဲ့အိမ်က ဘယ်သူ တွေ လာဝယ်သွားတာလဲ ဝယ်ပြီးနေကြမှာလား”

သစ်ဝင်းက သိချင်လွန်း၍ တော့မဟုတ်။ စကားလမ်းကြား လွှဲလိုသည့်အနေဖြင့် ဦးတင်မောင်၏ အလုပ်ကိစ္စကို မေးခြင်း ဖြစ်သည်။

“အင်း ယောက်ဗျားရော မိန်းမရော မွန်မွန်ရည်ရည်တွေပါပဲ တာမွေကျောက်မြောင်းထဲကလို့ ပြောတာပဲ”

“ဦးလေးတို့အလုပ်ကမှ ဤမြို့မြို့ကလေးနဲ့ရတာနော်၊ အားကျုပြုကောင်းလိုက်တာ ဦးလေးရယ်”

“မထင်ပါနဲ့ သမီးရယ်၊ ပွဲစားဆိုတာ ဟိုးခေတ်ကတော့ တကယ်ကို သိကြာသမာမိတွေ အရင်းပြုပြီးလုပ်ကြတာဆိုတော့ အဆင့်အတန်းလည်း၍ လူတကာလည်း လေးစားကြတာပေါ့၊ ဒီဘက်ခေတ်ကတော့ မဟုတ်တော့ဘူးလော့၊ အမြို့ကျက်အမြို့စား ခေါင်းကျက်ခေါင်းစားနဲ့ လူတကာက နှာခေါင်းရှုံးတဲ့လူတန်းစား ဖြစ်နေပြီလော့၊ သာမန်အားဖြင့်တော့ သမီးထင်သလို့ ငွေရလွယ်

သယောင်ယောင်တော့ရှိတာပေါ့၊ ဒါပေမဲ့ ဖြတ်စား ဖြတ်ခုတ်တွေ  
များတော့ ရှိုးရှိုးသားသားလုပ်ချင်တဲ့သူတွေအတွက်တော့ အလုပ်  
မဖြစ်ကြပါဘူး၊ အခုဖြစ်သွားတယ်ဆိုတာက ရောင်းတဲ့သူကလည်း  
တန်ရာတန်ကြားရရင် ကျေနပ်တယ်၊ ဝယ်တဲ့လူတွေကလည်း  
သူတို့လိုချင်တဲ့ နေရာမျိုးလေးရတော့ ကျေနပ်တယ်၊ ရောင်းသူနဲ့  
ဝယ်သူတွေပေး၊ သူတို့အချင်းချင်း ဈေးစကားပြောကြ၊ ဦးလေးက  
ထုံးစံအတိုင်း ပွဲခ ရသင့်တာကိုယူ အလုပ်ဖြစ်သွားတာပေါ့”

“ဦးလေးက သိပ်တော်တာပဲ အရေးအကြောင်းရှိရင် သမီးတို့  
အားကိုးရမှာပဲ”

“ဒါပေါ့ ဒါပေါ့၊ ခုနက ဦးလေးမှာတာတွေတော့ မမေ့နဲ့နော်”



## အခန်း(၁၃)

မင်းနိုင်နှင့်မာမာဆွဲတို့ အနီးမောင်နှင့်နှစ်ယောက် တစ်နေကုန် မနားမနေ အလုပ်လုပ်လိုက်ရသဖြင့် ဉာဏ် ရချိုးရန်ကိုပင် အနိုင်နိုင် အားယူလိုက်ရသည်။ တစ်နေရာမှ တစ်နေရာသို့ ပြောင်း ရွှေရသည်ကမလွယ်။ မင်းနိုင်တို့ကဲ့သို့ အိမ်ထောင်ပရိဘောဂ များသော မိသားစုက ပိုဆိုးသည်။ ပရိဘောဂများကို သူ့နေရာနှင့် သူ နေရာချထားပေးပြီး အံဝင်ခွင်ကျဖြစ်သွားသဖြင့် အနီးမောင်နှင့် နှစ်ဦးစလုံး စိတ်ချမ်းသာသွားသည်။

မင်းနိုင်တို့ အနီးမောင်နှင့် ဝယ်ယူသည့် ခြံနှင့်အိမ်ကလေးက ရောင်းလိုက်သူအတွက် နှုမြောစရာ။ ပေ ၄၀ × ၆၀ ခြံကွက်ထဲတွင် အနောက်ဖက်သို့လူ၍ အိမ်ကိုဆောက်ထားသဖြင့် အိမ်ရွှေ၊ ကွက်လပ်ကျယ်က သဘောကျစရာ။ ရေနံချေး ဝအောင်သုတ်ထား သည့် လေးပင်သုံးခန်း ပျော်ထောင်သွ်မိုးအိမ်ကလေးသည် တရုပ်ကပ်မှန်တပ် ပြုတင်းပေါက်လေးတွေနှင့် လိုက်ဖက်လှသည်။

“ငါးလွှာကို အတက်အဆင်းလုပ်ပြီးနေလာခဲ့တော့ ဒီမှာ ပြောင်းနေတာ ခြေထောက်များညာင်းနေမလား မာမာ”  
“ဟင်းဟင်း”

ရခိုးပြီးစ သနပ်ခါးလိမ်းနေသော မာမာဆွဲအနားသို့  
မင်းနိုင်က ကပ်လာပြီးပြောတော့ မာမာဆွဲက သဘောကျစွာရယ်  
သည်။ လတ်တလောအားဖြင့်တော့ သူနေချင်သည့် ရန်ကုန်အနီး  
တစ်ပိုက်တွင် ခြုံပိုင်အိမ်ပိုင်နှင့် နေခွင့်ရသည့်အတွက် မာမာဆွဲ  
ပျော်နေရှာသည်။

အိမ်အတွက် ပြင်ဆင်နေရသဖြင့် ညစာအတွက် မချက်အား၊  
ဒေါ်လှလှက မြေးမလေးကိုခေါ်ပြီး အနီးဆုံးရှိ ထမင်းဟင်း ရောင်း  
သည့်ဆိုင်သို့သွားကာ ညစာအတွက် ပြင်ဆင်ရသည်။

“ကြီးလှ၊ မူန့်ဟင်းခါးကောင်းကောင်း ချက်တတ်ပါတယ်နော်”

“ဟဲ့- မိမာရဲ့ ငါကပြည်မြို့သူအေး ကောင်းကောင်းချက်တတ်  
တာပေါ့”

“ကြီးလှကလည်း မူန့်ဟင်းခါးဆို ဟသာတမူန့်ဟင်းခါး၊  
မြောင်းမြေမူန့်ဟင်းခါး ဒါမျိုးတွေ နာမည်ကြီးတာပါ၊ ပြည်  
မူန့်ဟင်းခါးဆိုပြီးတော့ သိပ်မကြားရပါဘူး၊ မ က မူန့်ဟင်းခါး  
ရောင်းရင် မာမာဆွဲ ဟသာတမူန့်ဟင်းခါးဆိုပြီး နာမည်တပ်ရ<sup>၁</sup>  
ကောင်းမလားလို့”

“ညည်းတိုကလည်း မူန့်ဟင်းခါး ရောင်းမယ်လည်းဆိုသေးရဲ့  
မူန့်ဟင်းခါး ရာဇ်ဝင်ကိုလည်းမသိဘူး”

ညစာ ပိုင်းဖွဲ့စားသောက်ကြရင်း မူန့်ဟင်းခါးရောင်းရန်  
စိတ်ကူးရှိသော မာမာဆွဲက ဒေါ်လှလှကို မူန့်ဟင်းခါးနှင့်  
ပတ်သက်၍ မေးသည်။

“မာမာရယ်၊ ဟုတ်မှလည်းလုပ်စမ်းပါကွာ ဟသာတနာမည်  
ခံရအောင် မင်းက ဟသာတ ဘယ်မှာရှိမှန်းတောင် သိတာမဟုတ်  
ဘဲနဲ့”

“သွေ်- အစ်ကိုကလည်း ဈေးကွက်မန်နေဂျာလုပ်ခဲ့ပြီး ဒါလေးတောင်မသိဘူးလား၊ နေစမ်းပါဉီး အစ်ကိုဝင်ပြောတာနဲ့ ကြီးလှုကိုမေးဖို့ဟာ၊ အဲ- ကြီးလှ စောစောကြီးလှပြောတာ . . .”

“အေး- မှန့်ဟင်းခါးဆိုတာ တို့ပြည်က စလုပ်တာဟဲ့၊ တရုပ်ပြေးမင်း ပုဂံကထွက်ပြေးလာတော့ ပြည်ကိုအရောက်မှာ သူမြိဖူရား က ဟင်းခွက် ၃၀၀ ပြည့်မှုစားတတ်တဲ့ဘူရင်အတွက် ဟင်းခွက် ၃၀၀ ရောထားတဲ့ အရသာနဲ့တူတဲ့ ဟင်းလျာချက်ကျွေးပါမယ်လို စီစဉ်ရင်း မှန့်ဟင်းခါးဖြစ်လာတာတဲ့၊ နင်တို့ စာတွေပေတွေ မဖတ်ဖူးဘူးလား”

“ဒါဆို မာမာဆွဲ ပြည်မှန့်ဟင်းခါးလိုတပ်ရမှာပေါ့၊ မဟုတ်ဘူးလား မာမာ”

ဒေါ်လှလှရှင်းပြသည့် မှန့်ဟင်းခါးရာဇ်ဝင်ကို နားထောင်အပြီး မင်းနိုင်ကသဘောကျကာ ပြောသည့်အခါ မာမာဆွဲက -

“ဒါဆို မာမာဆွဲ ပြည်မှန့်ဟင်းခါးလို့ လုပ်ရမှာပေါ့၊ အင်း- တစ်မျိုးတော့ ဖြစ်နေသလားပဲ”

“အခြေအနေလေး ကြည့်ပါဉီးလား မာမာ၊ ငါ အလုပ်မရှိတာနဲ့ ချက်ချင်းကြီးတော့ စားရမဲ့သောက်ရမဲ့ အခြေအနေတော့ မရောက်သေးပါဘူး”

မာမာဆွဲတစ်ယောက် အလုပ်လုပ်ချင်ကိုင်ချင်စိတ် ရှိနေသည်က သဘောကျစရာ ဖြစ်သော်လည်း မှန့်ဟင်းခါးရောင်းမည့် ကိစ္စကိုတော့ အလောက်ကြီး မလုပ်စေချင်။ အခြေအနေကို လေ့လာစေချင်သေးသည်။ သို့သော် မာမာဆွဲက တက်ကြလွန်း နေသဖြင့် မင်းနိုင် မည်သို့ပင်ပြောသည်ဖြစ်စေ သူလုပ်ချင်သည်ကို စွဲတ်လုပ်မည်သာဖြစ်သည်။

“အစ်ကို ဘာမှမလုပ်နဲ့၊ မ အနားမှာပဲနေပေး၊ ရွှေးဝယ်တတ်  
ရင် ရွေးလည်းရောင်းတတ်ရမှာပေါ့”

“ အေးပါ အေးပါ ကောင်းပါပြီ ”

× × × × ×

မင်းနိုင်က သေသေချာချာ ဆောက်လုပ်ပေးထားသော  
မျိုးဟင်းခါးဆိုင်တဲ့လေးက သူတို့ခြော့ရှိ၊ ခေါင်းရင်းဘက်အခြမ်းတွင်  
ခုံညားစွာ နေရာယူထားသည်။ သူခေါင်ဗျား ဒီလိုလည်းရသားပဲ ဟူ၍  
မာမာဆွေက ချီးကျူးထောပနာပြုသည်။ ဆိုင်ခုံကို သီးသန့်ပြုလုပ်  
မနေတော့ဘဲ စာကြည့်စားပွဲနှစ်လုံးကို အလျားလိုက်ဆက်လိုက်  
သည်။ ပြီး အဖြူဗြောင် အပျော့စားပလတ်စတစ်စ စားပွဲခင်း  
ခင်းလိုက်သည့်အခါတွင် သပ်သပ်ရပ်ရပ် ဖြစ်သွားသည်။

မူန့်ပွဲပြင်ရန်အတွက် ပန်းကန်လောက်ပဲ ဝယ်ရသည်။  
ကျွန်ုင်သည့်ပစ္စည်းများက အိမ်တွင်ရှိပြီးသားများကို အသုံးပြု  
ထားခြင်း ဖြစ်သည်။

မာမာဆွေ၏ ရွေးသည်ဘဝကစခဲ့ပြီ။ မျိုးဟင်းခါးရောင်း  
သည့်လုပ်ငန်းက အလွန်အလုပ်ရှုပ်ပြီး ကရိုကထူးသော လုပ်ငန်း  
ဖြစ်သည်။ မနက်ခင်းရောင်းချိန်ရန်အတွက် ညကတည်းက  
ကုလားပဲ ပြုတ်ရသည်။ ငါးကိုပြုတ်ပြီး အနိုးထွင်ရသည်။ ကြက်သွန်  
ဥကြြေးများကို ခွာရသည်။ ငှက်ပျောအူ လှိုးရသည်။ ချုင်း စပါးလင်ကို  
ထူးရထောင်းရသည်။ ဆီချက်ကလေးကိုလည်း လုပ်ထားရသေး  
သည်။ အသေးစိတ်ပြီး အလွန်အလုပ်ရှုပ်လှသည်။ မနက်ခင်းတွင်  
အစောကြီးထချက်ရသည်ကလည်း အအိပ်မက်သူများအတွက် ဒုက္ခ  
တစ်ခုပင်ဖြစ်သည်။

“မုန့်ဟင်းခါးတစ်ပွဲ ဘယ်လောက်လဲ”

မာမာဆွဲ တစ်ကိုယ်လုံး ဖိန်းရှိန်းတက်သွားသည်။ မုန့်ဟင်းခါး သည်လက်သစ် မာမာဆွဲ၏ ပထမဦးဆုံးစားသုံးသူက အသက် ၁၀ ကျော်ခန့် ချာတိတ်ကလေးတစ်ယောက်။ နံနက်ခင်း အိပ်မှု စုံမွှားနှင့် ထလာဟန်ရှိသည်။

“အလွှတ်က ၁၅၀ အကြော်နဲ့ဆိုရင် ၂၀၀ နော် သားလေး”

“အလွှတ်ပဲပေး”

ပထမဦးဆုံး မုန့်ပွဲကိုပြင်ဆင်ပေးသော မာမာဆွဲ၏လက်များ က အနည်းငယ် တုန်နေသည်။

“သားလေး နံနိပင်ထည့်သွေးမလား”

“ထည့်သွေး”

“ငရှုပါသီး”

“ထည့်ပါသွေး စပ်တယ”

“သွေး- အေး၊ ကလေးပဲ ဟုတ်တာပေါ့”

ကလေးငယ်က သူပြင်ပေးသည့် မုန့်ဟင်းခါးပွဲကို မြို့နယ်ရှု ရှုက်ရေ စားနေသည်ကိုကြည့်ပြီး မာမာဆွဲ ပိတိဖြစ်နေမိသည်။ သူကိုယ်သူလည်း အဟုတ်သားပဲဟု အထင်ကြီးမှုသွားသည်။

“သားလေး ဟင်းရည်သောက်လီးမလား”

မုန့်ဟင်းခါးပွဲကို ကုန်အောင်စားပြီးသွားသောကလေးငယ်က ခေါင်းခါကာ ၂၀၀ တန်တစ်ရွက် ပေးသည်။

“က- က၊ သူတော်ကောင်းပိုက်ဆဲ ရွှေးဦးပေါက်”

မာမာဆွဲက ကလေးလေးပေးသည့် ၂၀၀ တန်ကို ကိုင်ပြီး မုန့်ဖတ်၊ ပန်းကန်များ၊ ဟင်းရည်အိုးနှင့် စားပွဲခုံပါမကျို ရွှေးဦး ခေါက်သည်။

“ကလေးရယ် ၅၀ တန် အဲ... နော်း နော်း အစ်ကိုရေ  
အကြွေ ၅၀ တန် ယူခဲ့ပါြီး”

အကြွေ ၅၀ တန်ရရန် အိမ်ဘက်ဆီသို့ လျမ်းအော်လိုက်  
ချိန်တွင် မုန့်ဟင်းခါးစားမည့်သူနှစ်ဦး ထပ်မံရောက်ရှိလာပြန်သည်။  
“မဆိုးဘူး” ဟူ၍ မာမာဆွေ စိတ်ထဲမှတ်ချက်ပြုပြီး ဝမ်းသာနေရာ့  
သည်။ သို့သော် နောက်ထပ်စားမည့်သူများ မလာရောက်တော့  
သည်အခါ မာမာဆွေ ရင်မောသွားသည်။ အစနေ့မြို့ နေမှာပါဟူ၍  
ဖြေသိမ့်လိုက်သည်။

မှတ်မှတ်ရရ မာမာဆွေ မုန့်ဟင်းခါး စတင်ရောင်းချသည့်  
နေတွင် စားသုံးသူက လူကြီးနှစ်ဦး၊ ကလေးတစ်ဦး ပေါင်း သုံးဦး  
တည်းသာ။



## အခို(၁၄)

“ပိုတော့လည်း ကိုယ့်အိမ်စားရတာ အမြတ်ပေါ့”

မာမာဆွဲ မူန့်ဟင်းခါးရောင်းလာခဲ့သည်မှာ တစ်ပတ်ပင်  
ပြည့်တော့မည်။ သည်အချိန် သည်အတိုင်းအတာနှင့် ဆိုလျှင်  
မာမာဆွဲ၏ မူန့်ဟင်းခါးကို မူန့်ဆနိုင်ပြီ။ မူန့်ဟင်းခါး စတင်  
ရောင်းချသည့်နေ့မျှစ၍ မာမာဆွဲတို့မိမိသားစု နေ့လယ်စာကို  
ထမင်းမစား ဖြစ်တော့။ မရောင်းရဘဲ ကျေန်သည့် မူန့်ဟင်းခါး  
ဟင်းရည်ရော မူန့်ဖတ်များက အများကြီးကျေန်နေသည်နှင့်  
မူန့်ဟင်းခါးအကျေန်များကို ဦးစားပေး စားနေရသည်။

“ကြီးလှရော ဒီအတိုင်းဆိုရင်တော့ မနက်စာ လျှော့ချက်ရ<sup>၁</sup>  
တော့မယ်နော်”

ဒေါ်လှလှပြင်ပေးသော မူန့်ဟင်းခါး ပန်းကန်ကို မင်းနိုင်  
ကြည်ကာ ရယ်ချင်စိတ်ဖြစ်ပေါ်နေသော်လည်း မရယ်မိအောင်  
စိတ်ကို ချုပ်တည်းထားရပြီး သူ့တာဝန်ဖြစ်သည့် ထည့်ပေးသော  
မူန့်ဟင်းခါး များကိုများနိုင်သမျှ များများစားရန် ကြီးစားအားထုတ်  
သည်။ သို့မှာသာ မာမာဆွဲ၏ အလိုကျဖြစ်ပေမည်။ တစ်ပွဲပြီး  
တော့ နောက်တစ်ပွဲ။

“မောင်မင်းနိုင်ရယ်၊ စားပို့နှင့်နေပါဌီးမယ် မင်းပိုက်က  
ဆုံးသေးလို့လား”

မှန်ပါသည်။ ဒေါ်လှလှမေးသည်ကို မင်းနိုင် ပြန်မပြောနိုင်။  
လေးပွဲမြောက်သော မူန့်ဟင်းခါးကို လက်စရွင်းနေရသဖြင့်  
မျက်လုံးကြီးပြီးပြီး လက်ဟန်ခြေဟန်ဖြင့်သာ အချက်ပြနိုင်သည်။

“မင်းအနီး နှမြောကတတ်တိုင်း မင်းကလိုက်မနှုမြောနဲ့  
တန်ဆေးလွန်ရင်ဘေး ဖြစ်တယ်တဲ့”

ဒေါ်လှလှနှင့် မာမာဆွဲက အမျိုးသမီးများဖြစ်သဖြင့်  
အများကြီး မစားနိုင်။

“အစ်ကို့ ပိုက်အီနေသေး မ လျက်ဆားလေးယူပေးမယ်”

မင်းနိုင်က ဖောင်းကားနေသည့် သူ့ပိုက်ကြီးကို ပွဲတ်ကာ  
လက်ကာပြသည်။ မာမာဆွဲက ကျွန်းနေသေးသည့် မူန့်ဟင်းခါး  
များကိုကြည့်ကာ နှမြောနေသေးသည့်ပုံ လုပ်နေသဖြင့် မင်းနိုင်က  
ဘုကြည့်လွှမ်းကြည့်ရသေးသည်။

မာမာဆွဲတို့နေသည့်ရပ်ကွက်က ဟိုမရောက် သည်မရောက်  
ရပ်ကွက်။ သျေးနှင့်နီးသလိုလို အီမ်ကထွက်လျှင် ကားဂိတ်သို့  
တန်းပြီး ရောက်သလိုလို ရပ်ကွက်မျိုး။ အခြေခံလူတန်းစားများ  
သည်။ စက်ရုံအလုပ်ရုံဆင်းသူ များမများ နံနက်ခင်းတွင် လေ့လာ  
ကြည့်က တွေ့နိုင်သည်။ နံနက်အတောက်း ထမင်းချိုင်ကိုယ်စီဖြင့်  
ကသုတ်ကရက် စက်ရုံအလုပ်ရုံဆီများသို့ အပြေးအလွှားသွားကြ  
သူများက မရောမထွက်နိုင်။

မူန့်ဟင်းခါးဆိုင်တွင် အချိန်ပေးစားနိုင်သူ နည်းလှသည်။  
တခါ့တလေ့ လက်ဖက်ရည်သောက်ရင်းနှင့်မှ မူန့်ဟင်းခါးစား  
တတ်သည်ကိုသိစားသော မာမာဆွဲက သူမူန့်ဟင်းခါးဆိုင်လေး

တွင် ကော်ပီခွက် လေးငါးစုံခန့်ထားပေးပြီး ကော်ပီမစ်နှင့် တီးမစ် အတွဲလေးများ ချိတ်ဆွဲထားသည်။ သို့သော် သောက်မည့် သူကမရှိ။ သူခ်ပွန်း မင်းနိုင် သောက်ရန်သာဖြစ်သွားသည်။

မာမာဆွဲ အပြန်အလှန် စဉ်းစားသည်။ သူကြီးတော် မူန့်ဟင်းခါး စတင်မွေးဖွားရာ ပြည်မြို့သူ ဒေါ်လှုလှု၏လက်ရာကပဲ ညုံနေသလားဟု။ လာစားနေကျသူများ ပုံမှန်လာစားနေသဖြင့် ဒေါ်လှုလှု၏လက်ရာ မည့်ကြောင်း သက်သေပြုနိုင်ပါသည်။ ခက်နေသည်က တစ်နှောက်နှင့် ပုံမှန် ၁၅ ပွဲ၊ ရောင်းကောင်းလှ ပါမှ ပွဲ ၂၀ ထက်မပို။ ဤမျှလောက် ရောင်းရရှိဖြင့် အမြတ်က မကျွန်နိုင်။ သို့သော် ရောင်းအားမြင့်တင်နိုင်ရေးအတွက် နည်းလမ်း ကိုလည်း မာမာဆွဲ စဉ်းစားမရ။ ဒေါ်လှုလှုနှင့် တိုင်ပင်သည်။ ထိရောက်သောအကြံဥာဏ်ကို မရရှိ။ သူတာဝန်တော့သူ ကျေအောင် ဆောင်ရွက်မည်ဟုဆိုသည်။ မူန့်ဟင်းရည်ကို ကောင်းသည်ထက် ကောင်းအောင်ချက်ပေးမည်။ လတ်လတ်ဆတ်ဆတ် အလုပ်လက်မဲ့ဖြစ်နေသော သူခ်ပွန်း မင်းနိုင်ကို တိုင်ပင်သည့် အခါတွင် ကုမ္ပဏီ၏ရေးကွက်မန်နေဂျာဟောင်း တစ်ယောက် အနေဖြင့် ဤသေးမွားသောလုပ်ငန်းကလေးအတွက် အကြံဥာဏ်ပေးနိုင်ဟုဆိုသည်။ သူကလည်း ရောင်းမကျွန်သည့် မူန့်ဟင်းခါး များကို ထမင်းလွတ်စားပေးရန်ကိုတော့ တာဝန်ယူမည်ဆိုသည်။

“မင်းပဲ ရေးရောင်းတတ်တယ်၊ မပူမပင်ရအောင် မ ပဲ ရေးရောင်းကျေးပါမယ်ဆို”

“ဟုတ်တယ်လေ၊ အခုက ရောင်းလို့မှ မကောင်းတာ”

“ဒါတော့ ငါ့ကိစ္စမဟုတ်ဘူး၊ အခုနေ ရှိတာလေးထုခွဲရောင်း ချုပြီး တော့ပြန်ရင် အချိန်မိသေးတယ်နော်”

“တော်ပါတော့ အစ်ကိုရယ်၊ အစ်ကိုပြောလိုက်ရင် တော်ပြန်မယ်ပဲ၊ မပြန်ဘူး မ ဖြစ်အောင်လုပ်မယ်၊ တော်ပြီ အစ်ကိုနဲ့ မပြောတော့ဘူး၊ သမီးလေးကို ထမင်း အဲ- မှန်ဟင်းခါး ကျွေးရညီးမယ်”

မာမာဆွေက သူသမီးလေးကို မှန်ဟင်းခါးကျွေးရန်ပြင်သည်။

“ချားချင်ဘူး ချားချင်ဘူး”

“မီးလေး ဟင်းရည်နဲ့မကြိုက်ရင် သုပ္ပါယ်ပေးမယ်လေ”

“ဟင့်အင်း ချားဘူး”

သမီးနှင့်မအောဖြစ်နေသည့် မြင်ကွင်းကိုကြည့်ပြီး ဒေါ်လှလှက စိတ်မကောင်း။

“မီမာရယ် လူကြီးတွေကတော့ထားပါတော့၊ ကလေးကိုတော့ တစ်ခုခု လုပ်ကျွေးသင့်တာပေါ့၊ တစ်ခါလာလည်း မှန်ဟင်းခါး၊ တစ်ခါလာလည်း မှန်ဟင်းခါး၊ ကလေးကမှန်းပြီပေါ့၊ ဒီထက်လည်းပို မွဲမသွားပါဘူး မီမာရယ်”

“ဟင်း”

မာမာဆွေ သက်ပြင်းကိုသာချုမ်းသည်။ ဤပုံစံအတိုင်းဆို လျှင်ဖြင့် ခင်ပွန်းသည်ကို ဈေးရောင်းကျွေးပါမည်ဆိုသော မာမာဆွေ၏ စိတ်ဓာတ်များက ပျက်ပြားချင်လာသည်။

x x x x x

“အစ်ကို”

“ဘာလဲကွာ၊ ဒီမှာ စာဖတ်နေတာ ကောင်းကောင်းလေး ဖတ်ပါရစေ”

“ဒီအတိုင်းဆိုရင် အစ်ကို အလုပ်တစ်ခုခု လုပ်မှုဖြစ်တော့မယ်နဲ့ တူတယ်နော်”

မင်းနိုင်က ဖတ်လက်စ စာအုပ်ကိုချလိုက်သည်။

“နို့ မင်းပဲလုပ်ကျေးမယ်ဆို”

“အစ်ကိုရယ်၊ မူနှုန်းဟင်းခါးရောင်းမကောင်းတာ အစ်ကိုလည်း  
သိသားဟာကို မ တော့ မူနှုန်းဟင်းခါးရောင်းရတာကို စိတ်ညစ်လာပြီ  
ရောင်းကောင်းတာလည်းမဟုတ်ဘူး”

“အဲဒီတော့ ဘာလုပ်ရမှားလဲ၊ ငါလည်းဘာမှ မတတ်နိုင်ဘူး၊  
တစ်ခုရှုတယ် ငါပြောပြီးသားပဲ၊ ထပ်ပြီးပြောမယ် ရွားခဲကို ပြန်ကြ  
မလား၊ ပြည်ကိုပြန်မလား ကြိုက်တာရွှေး”

“အို့ အကိုကလည်း ဘယ်မှုမပြန်ဘူး”

“ဒါဆိုလည်း မပြောနဲ့ပေါ့ကြာ”

“အစ်ကိုရယ်၊ စကားပုံရှုတယ်လေ၊ ကြက်မတွန်လို မိုးမလင်း  
ဘူးတဲ့၊ ကြက်ဖတွန်မှ မိုးလင်းတာတဲ့၊ ဒိမ်ထောင်ဦးစီးက  
အလုပ်အကိုင်ရှိမှ မိသားစုစားဝတ်နေရေးက အဆင်ပြေမှားလေ  
ပတ်ဝန်းကျင်ကလည်း လေးစားတာပေါ့”

“ဟေ့... ဟေ့ မာမာ၊ မင်းစကားပြောတာ ကြည့်လည်း  
ပြောပါဦး၊ ငါက အလုပ်မလုပ်ချင်တဲ့ကောင် မဟုတ်ဘူးကွဲ”

မာမာဆွေတစ်ယောက် ရင်မောရပြီ။ ရွေးမရောင်းခင်က  
ဆိုလျှင် မာမာဆွေအနေဖြင့် ရွေးရောင်းခြင်းလုပ်ငန်းသည်  
လွယ်ကူသောအလုပ်ဟု ယူဆခဲ့သည်။ လက်တွေ့လုပ်ကြည့်သော  
အခါ လွယ်လွယ်နှင့်မရမှန်းသိရသည်။ ယခုရွေးရောင်းမှုပင်  
ရွေးသည်ဘဝကို အနည်းငယ် ကိုယ်ချင်းစာတတ်လာသည်။  
မတတ်နိုင်၊ ရောင်းမကောင်းသော်လည်း မူနှုန်းဟင်းကိုပင် မူးပြီး  
ရောင်းရပေါ်းတော့မည်။ နယ်ကိုတော့မပြန်ချင်။ မည်သည့် အခြေ  
အနေတွင်မဆို နယ်သို့မပြန်ရန် ဆုံးဖြတ်ထားသည်။ မဖြစ်

ဖြစ်သည့်နည်းနှင့် ရန်ကုန်နားတွင် ကပ်ရပ်နေရန် မာမာဆွဲက ဆုံးဖြတ်ထားသည်။

“အေးပါ ငါကလည်း ဒီအတိုင်း ထိုင်မနေချင်ပါဘူး လုပ်မှာပါ ဒါပေမဲ့ ကုမ္ပဏီအလုပ်ကိုတော့ မလုပ်ချင်တော့ဘူး၊ ကျွန်တဲ့အလုပ် ဆိုရင်တော့ စဉ်းစားမယ်တော့”

မင်းနိုင် အနေဖြင့်လောလောဆယ်တွင် အလုပ်လုပ်ရန် အတွက် သူ၏ခေါင်းထဲတွင် မည်သည့်အစီအစဉ်မှ မရှိသေး။ ရေရှည်တွင် ယခုကဲ့သို့နေရန်မသင့်လော်သည်ကိုလည်း သိပါသည်။ သူနှင့်စိမ်းနေသေးသည့် ဤအရပ်တွင် အထိုင်ကျရေး အရင်ဦးစွာ လုပ်ရေးမည်ဟု မင်းနိုင်က တွေးသည်။

“ငါပြောမယ် မာမာ၊ အခုလောလောဆယ် ငါအလုပ်မရှိဘူး မှန်တယ်၊ မင်းခဲ့မှန်ဟင်းခါးကလည်း ရောင်းမကောင်းဘူး၊ အ-ရှားခဲ့မှာရှိတဲ့ ငါမိဘနဲ့အသိုင်းအဝိုင်းတွေက တောင့်တင်းတယ် ဆိုတာ မင်းလည်းသိပါတယ်၊ အ- ငါကလက်သွားဖြန့်ဖို့ ပြောတာ မဟုတ်ဘူးနော် ငါအစီအစဉ်က . . .”

မင်းနိုင်၏ အစီအစဉ်က သူ့တို့တွင်စုမ္ပါနောင်းမိထားသည့် ငွေများကို ငွေသေမထားဘဲ သူမိဘများထံသွားရောက်အပ်နဲ့ ထားပြီး စပါးပေး၊ ပဲပေးလေး ပေးထားမည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် စပါးပေါ်၊ ပဲပေါ်ရာသိတွင် အမြတ်ငွေများပေါ်လာလိမ့်မည် မင်းနိုင်၏အစီအစဉ်က ကောင်းမွန်ပါသည်။ မင်းနိုင်၏မိဘများ နှင့် ဆွေမျိုးအသိုင်းအဝိုင်းများသည် ငွေက်ပျော်ခြံချေရင်း၊ လယ်/ကိုင်း လုပ်ရင်းနှင့် တောသူငွေး ဖြစ်လာကြသည်မှာ စပါးပေး၊ ပဲပေးမှ အထောက်အကူများလည်းပါသည်။

“ဟင့်အင်း၊ မ ကတော့ သဘောမကျွေး၊ လယ်တွေရေမြှပ်  
သွားလို့ ဒီနှစ် စပါးမရှုံး၊ ပဲခင်းတွေလည်း ပိုးကျလို့ အထွက်  
မကောင်းဘူးဆိုရင် ဘယ်နှယ်လုပ်မလဲ၊ မ လည်း စပါးပေး  
ပဲပေးတာလောက်တော့နားလည်ပါတယ်၊ မ တို့ပေးထားတဲ့ငွေလေး  
ရေစုနှစ်များတော့မှာပေါ့”

ပဲပေး၊ စပါးပေး ကိစ္စကို မာမာဆွဲ နားမလည်နိုင်စရာ  
အကြောင်းမရှိ။ မာမာဆွဲသည်လည်း ပေါင်းတလည်သူ မဟုတ်  
ပါလား။

“အေး၊ ဒါဆိုလည်း မင်းသဘောပဲ၊ ငါတတ်နိုင်တာ ငါလုပ်  
ပေးတာ ရောင်းပေါ့၊ မင်း မူန့်ဟင်းခါးကိုပဲ ဆက်ရောင်းပေါ့၊  
မင်းလက်လျှော့ပြီဆိုရင်ပြော”



## အခန်း(၁၅)

ပြောင်းလဲမသွားသော်လည်း မရှိးနိုင်သောသည်မြင်ကွင်း၊  
သည်အသံများဖြင့် ထုံးစံကဲ သို့ပင် နံနက်ပိုင်းရွေးကလေးက  
စည်ကားနေပြန်သည်။

“ရှေ့ အစ်မကြီး၊ ရွေးမျိုးပေါက် ပို့ပို့သာသာချိန်ပေးလိုက်တယ်  
ငွေ သားအကျော်ပဲ”

ပို့ပို့သာသာရလိုက်သည်ဆိုသောကြောင့် သဲစုဝင်းထဲမှ ငါးဝယ်  
သည်အမျိုးသမီးက ငါးထုပ်ကလေးကို ဆွဲခြင်းထဲထည့်ကာ ပြုးဆောင်  
သော မျက်နှာနှင့် ထွက်ခွာသွားသည်။ တစ်ခက်များအကြာ ငို့မူ့မဲ့  
မျက်နှာနှင့် ငါးထုပ်ကလေးကိုင်ပြီး သဲစုဝင်းရှေ့သို့ ပြန်ရောက်  
လာသည်။

သူရှေ့တွင်လာရပ်သည့် အမျိုးသမီးက မကြာမိလေးတင်ကမှ  
သူ့ဆီက ငါးသလောက်တစ်ကောင် ဝယ်သွားသည် ရွေးဝယ်  
တစ်ယောက်မှန်း သဲစုဝင်း ချက်ခြင်းမှတ်မိလိုက်သည်။ သူ့နောက်  
တွင် ရွေးခေါင်းကြီးလိုက်လာသည်ကိုတွေ့လိုက်ရသဖြင့် သဲစုဝင်း  
တစ်ယောက် ပြဿနာရှင်းရတော့မည်ကို အတတ်သိလိုက်ပြီ။

“ကောင်မလေး၊ နှင့်ဆီကဝယ်တာ နှင်ချိန်ပေးလိုက်တာ  
အလေးမပြည့်ဘူးလို့ လာတိုင်နေတယ်”

“ဘာလိုမပြည့်ရမှာလဲ၊ သမီးပြည့်အောင်ချိန်ပေးလိုက်ပါတယ်”  
“လာ လာ၊ သမာဓိချိန်ခွင့်ကို လိုက်ခဲ့”

ဤကဲ့သိဖြစ်စဉ်မျိုးက သဲစုဝင်းတို့အတွက် အဆန်းတကျယ်  
ကိစ္စမဟုတ်။ ဈေးဝယ်အမျိုးသမီးက ပွံစိပွံစုနှင့် ဘာတွေပြောမှန်း  
မသိ။ သဲစုဝင်းက ဂရုစိုက်မနော်။

“က အစ်မကြီးဟာ ချိန်ခွင့်ထဲထည့် ဘယ်လောက်သား”  
“ရွေ သား”

“ဘာ ရွေ သားလဲ၊ အစ်မ ကျွန်မဆိုကဝယ်တာ ရွေ သားလေ”

“ဟဲ နှင်ပဲ နှင်ချိန်ပေးတာ မယုံရင်ချိန်ကြည့် ရွေ သားနဲ့  
မလျော့ဘူးဆို”

“အစ်မ ဝယ်တာက ရွေ သားလေ၊ ကျွန်မကို အစ်မ ရွေ  
သားဖိုးပဲ ပေးတာမဟုတ်ဘူးလား”

“ငါက ရွေ သားဝယ်တာက ဟူတ်တယ်လေ၊ နှင်ကငါးကို  
ဝေ သား ပိုပေးတဲ့ပုံစံနဲ့ ရွေ သားရှိတယ်ဆို”

ဈေးဝယ်သူ အမျိုးသမီးနှင့် သဲစုဝင်းတို့ စကားများပြီ။  
ဈေးခေါင်းကြီးက နားရှုပ်လာပြီး -

“က - အစ်မကြီးဝယ်တာ ဘယ်လောက်သားလဲ”

“ရွေ သားပါ၊ ဒါပေမဲ့ သူက ရွေ သားချိန်ပေးတယ်ဆိုလို”

“ညှို့- ရှုပ်ကုန်ပါပြီ၊ အစ်မကြီးဝယ်တာကိုပဲပြော၊ အစ်မကြီး  
ဘယ်လောက်သားဖိုး ပေးလိုက်တာလဲ၊ သူ့ချိန်ပေးတာကို မပြောနဲ့  
ဘယ်လောက်သားဝယ်တာလဲ”

“ရွေ သား၊ ရွေ သား”

ဈေးဝယ်သူအမျိုးသမီး၏ ငါးထုပ်ကို သမာဓိချိန်ခွင့် တစ်ဖက်  
ဆို ထည့်ပြီးသည်နှင့် ဈေးခေါင်းကြီးက ချိန်ခွင့်တစ်ဖက်တွင်

ရုဝေသား အလေးထည့်လိုက်သည်။ ချိန်ခွင်လျှောက ဘယ်ဘက်ကိုမှ  
မထွက်ဘဲ တည့်မတ်နေသည်။

“အစ်မကြီး ရုဝေသားက ပြည့်သားပဲဖျူ၊ ဒါပြည့်တယ  
ခေါ်တယ”

“အို-သူချိန်ခွင်နဲ့ချိန်ပေးတော့ ချိန်ခွင်လျှောကအသာ သာတာ  
မှစောက်ထိုးကြီး သူပါးစပ်ကလည်းပြောသေးတယ၊ ငုဝေသား  
လောက်ကို ချိန်ပေးလိုက်တာတဲ့ ဒီမှာချိန်ကြည့်တော့မှ ရုဝေသားမှာ  
တန်းနေတယ၊ အသာထွက်တောင် မရှိဘူး”

“အစ်မကြီး၊ အဲဒါတွေပြောမနေနဲ့ အစ်မကြီးဝယ်တာ ရုဝေသား  
ဟုတ်တယနော်၊ ရုဝေသားပဲ ပေးခဲ့တာမဟုတ်လား၊ အဲဒါဆိုရင်  
ပြီးပြီပဲ့၊ ရုဝေသား မပြည့်ရင်တော့ စွေးသည်ကို ကျွန်တော်တို့က  
အရေးယူပေးရမှာပဲ့”

စွေးဝယ်သူအမျိုးသမီးက မကျေနပ်ချင်။ သဲစုဝင်းကလည်း  
မျက်နှာသားက ခပ်တင်းတင်း၊ သူဘက်ကမှန်သည်ဆိုသော ပုံစံမျိုး။

အလေး ခိုး၊ မခိုး ပြဿနာဖြေရှင်းပြီးသည်နှင့် သဲစုဝင်းက  
အဲနှေ့မပျက် ငါးဆက်ရောင်းသည်။ လုံးလုံးကအစ မည်သည့်  
ငါးသည်မမှ သဲစုဝင်းကို သတင်းမေးခြင်းမရှိ။ ဤသည်မှာက  
မေးစရာကိစ္စလည်းမဟုတ်တော့။ ငါးသည်မမှား အကြိမ်ကြိမ်  
နေ့စဉ်ဖြေရှင်းနေရသည့်ပြဿနာပင်။

“ကဲ- လာကြော်နော် လာကြော် ဒါလေးပဲကျွန်တော့တာ ပြန်ချင်လို့  
လျှော့စွေးနဲ့ရောင်းပေးတာ”

“ဒီမှာနော်၊ ဒီဘက်မှာ ငါးသလောက်တွေပေါ်တယနော်၊  
နှစ်ရာချေး၊ နှစ်ရာချေး”

“ခုတ်သားတွေ၊ ငါးမြင်းခုတ်သားတွေနော်”

ရွေးကွဲခါနီးအချိန်ဖြစ်သဖြင့် ငါးစိမ်းတန်းက ငါးသည်  
မလေးများ သူထက်ပါ အပြိုင်အဆိုင် ရောင်းကြသည်။

“လုံးလုံး ဒေါ်နိကြီးလာခါနီးပြီးနော်၊ ငါ ဒီနေ့ သူကိုပေးနိုင်မှာ  
မဟုတ်ဘူးဟယ်၊ ငါးကလည်း ကတ်သီးကတ်သတ် ကျွန်းနေသေး  
တယ်၊ ဒေါ်နိကြီးမလာခင် ဒီငါးတွေအမြန်ကုန်ချင်ပြီဟာ”

သစ္စဝင်းအနေဖြင့် ရွေးရောင်းမကောင်း၍ မဟုတ်။  
ရွေးရောင်းကောင်းသဖြင့် သူတွင်ငါးအနည်းငယ်သာ ကျွန်းတော့  
သည်ကို လုံးလုံး တွေ့နေရသည်။ သို့သော် ရောင်းရပြီးငွေများကို  
တွက်ဆစ်လိုက်သော် နောက်ရက်အတွက် အရင်းမျှသာရှိသည်။  
နေ့သွင်းနှင့်ယူထားသော ဟိုဟာဖိုး သည်ဟာဖိုးများ ပေးလိုက်ရ  
သဖြင့် အမြတ်ငွေများက ပါသွားပြီ။

“နင်ဟာက နည်းနည်းလေးကျွန်းတော့တာ၊ ကုန်အောင်  
ရောင်းပါအိုး၊ ဟဲ့-ဟဲ့ သစ္စကြည့်ပါအိုး၊ တို့ငါးတန်းထိပ်မှာ  
ကလေးမအောအဖွဲ့တွေဟဲ့၊ ဘာလာလုပ်ကြတာလဲမသိဘူး”

“အေ၊ ဘာလာလုပ်လုပ်ဟာ သူတို့ကိုမကြည့်အားပါဘူး  
ငါးတွေ မြန်မြန်ကုန်ပြီး မြန်မြန်ပြန်ရဖိုးအရေးကြီးတာ၊ ဒေါ်နိကြီး  
ရောက်လာနေမှ ငါ အခက်တွေ့နေမှာ၊ လာကြနော်-လာကြ  
ခုတ်သားတွေ၊ ခုတ်သားတွေ နည်းနည်းပဲကျွန်းတော့တာ၊ လျှော့ရွေး  
လျှော့ရွေးနဲ့ပေးမှာ ”

သစ္စဝင်းက သူလက်ကျွန်းငါးကလေး အမြန်ရောင်းကုန်စေရန်  
အသံစာစာလေးနှင့်အောင်သည်။

“ကဲ့- ကောင်မလေး”

“ဟင်”

မိခင်နှင့်ကလေးစောင့်ရွှေ့ကြရေး အသင်းဝတ်စုံကြီးကို ကျကျနှစ် ဝတ်ဆင်ထားသော ဒေါ်နိနိက သဲစုဝင်းရွှေ့သို့ ရုတ်တရက်ရောက်လာသည်။ မတွေ့ချင်သည့် ဒေါ်နိနိကို ရုတ်တရက်တွေ့လိုက်ရသည်တွင် ဘီလူးသဘက်တစ်ကောင်ကို တွေ့လိုက်ရသည့်နှယ် သဲစုဝင်း လန့်သွားသည်။

“အန်တိတ္ထိလည်း မြို့ထဲက စည်ပင်လမ်းဖွံ့ဖွံ့ဖြန့်လာတာ ရွေးသိမ်းချိန်မိမှ မိပိုမလားလို့ စိုးရိမ်လိုက်ရတာအေား၊ မိလိုက်သေးတာပေါ့”

မတတ်နိုင်။ သဲစုဝင်း၏ ပြားချပ်ချပ် ပိုက်ဆံအိတ်လေးထဲမှု တစ်ထောင်တန်တိရွှေ့က မထွက်ချင်ထွက်ချင်နှင့် ဒေါ်နိနိကြီး၏ လက်ပွေ့အိတ်ကြီးထဲသို့ ခုန်ထွက်သွားသည်။ ဒေါ်နိနိက စာအုပ်နှစ်အုပ်တွင် စာရင်းသေသေချာချာမှတ်သည်။ တစ်အုပ်က မဲကြေးစာအုပ်ဖြစ်ပြီး ကျော်သည့်စာအုပ်က နေပြန်တိုးသွင်းငွေ စာရင်းဖြစ်သည်။ ကျေးဇူးရှင်ကြီးဒေါ်နိနိတို့အဖွဲ့ လမ်းဖွံ့ဖွံ့ဖြန့်လိုက်ရသော မိခင်နှင့်ကလေးစောင့်ရွှေ့ကြရေးအဖွဲ့နှင့် ကျေးဇူးရှင်ကြီး ရောယောင်ပါလာမည့်မှန်း မသိလိုက်ခြင်းသည်ကပင် သဲစုဝင်း၏အမှား ဖြစ်ပေတော့သည်။

× × × × ×

မာမာဆွေခံများ မှန့်ဟင်းခါးကို ရောင်းမကောင်းမှန်းသိလျက်နှင့် ဆက်ရောင်းနေရွှေ့သည်။ ပုံမှန်အတိုင်းပင် ဒေါ်လှလှက နိုင်ခံချက်ပေးသည်။ စိတ်မပါသော်လည်း မင်းနိုင်ကလည်းကူညီပြီးခင်းပေးရှာသည်။ သေသေချာချာပြန်တွေးကြည့်တော့

မာမာဆွေ သူ့ခင်ပွန်းကိုလည်း အပြစ်မဆိုသာ။ သူခိုင်းသည်  
များကိုတော့ လုပ်ပေးရှာသည်။

“လာ- ညီမလေး၊ မုန့်ဟင်းခါးစားမလိုလား မုန့်ဖတ်တော့  
ကုန်သွားပြီ၊ ဟင်းရည်ပကျန်တော့လို့ အခုပ်သိမ်းတော့မလို့  
လုပ်နေတာ၊ ငါညီမ စားမယ်ဆိုရင် မုန့်ဖတ်သွားဝယ်ပေးမယ်လေ  
အစ်ကိုရေ့ . . . ”

မုန့်ဖတ်ကို တစ်နှေ့နှုစ်ပိဿာလောက်ပင် ပုံမှန်ယူသည်။  
င်းနှစ်ပိဿာက မာမာဆွေ၏ရောင်းအားနှင့် အနေတော်ပင်။  
ပိုလျှင်နည်းနည်း။ လိုလျှင်လည်း စားမည့်သူလာမှ မုန့်ဖတ်ကို  
မင်းနိုင်က အောင်ချမ်းသာစွေးနားတွင် ပြေးဝယ်ပေးသည်။

ယခု ရှားရှားပါးပါး တစ်ယောက်တိုးလာသည့် စားသုံးသူကို  
မာမာဆွေက လက်မလွှတ်ချမ်း။ မုန့်ဖတ်သွားဝယ်ခိုင်းရန်အတွက်  
အိမ်ပေါ်တွင်ရှိနေသောမင်းနိုင်ကို လှမ်းခေါ်လိုက်သည်။

“နေပါစေတော့ အစ်မရယ်၊ မောလို့ ရေနွေးလေးပဲ သောက်  
ပါရမေး”

“သြော်- အေး- အေးကျယ်၊ သောက်ပါ သောက်ပါ ”

သစ္စဝ်းက ရွေးပန်းကိုထိုင်ခုံပေါ်တွင်ချပြီး ရေနွေးကြမ်းကို  
နှစ်ခွက်ဆင့်သောက်လိုက်သည်။

“အစ်မတို့က တာမွေဘက်ကပြောင်းလာတာဆိုလား”

“ဟုတ်ပါတယ်ညီမရယ်၊ ခင်ပွန်းသည်က ကုမ္ပဏီနဲ့ အဆင်  
မပြေလို့ အလုပ်ကထွက်လိုက်တယ်လေ၊ အဲဒါ မမတို့လည်း  
ဘာလုပ်လို့ ဘာကိုင်ရပှန်းမသိတာနဲ့ မုန့်ဟင်းခါးလေး ထွက်ရောင်း  
နေရတာ”

သဲစိုင်းအနေဖြင့် မာမာဆွေတို့ ပြောင်းလာခိုန်မှုစဉ် သတိ  
ပြုမိခဲ့သည်။ မာမာဆွေတို့ အိမ်ရှုကဖြတ်ပြီးမှ သူတို့အိမ်ကို  
ရောက်သည်။ မာမာဆွေ၏ မုန့်ဟင်းခါး ရောင်းကောင်းမည်မဟုတ်  
သည်ကိုလည်း သူ၏ဝါရင့်ရွေးသည်အမြင်ဖြင့် ခန့်မှန်းမိပါသည်။  
သူတို့ရပ်ကွက်၏ အနေအထားဖြင့် ရောင်းကောင်းနိုင်စရာ  
အကြောင်းမရှိ။

“သစ္တက ဒီလမ်းထဲမှာပနေတာပါ။ အစ်မကိုခေါင်လို့ အကြံပေးမယ်နော်”

“သုဇ္ဇလား ငါးရောင်းတာလေ၊ ဒီနားကအောင်ချမ်းသာ  
စွေးထဲမှာ ငါးရောင်းတာ၊ အခုစွေးသိမ်းပြီး ပြန်လာတာ”

ငယ်ငယ်ရွယ်ရွယ် ရုပ်ရည်သနားကမားနှင့် ငါးသည်မဟုဆိုလိုက်သဖြင့် မာမာဆွဲ နှာခေါင်းမသိမသာ ရှုံးမိသည်။ မထင်ရက်စရာဟူသာအတွေးက ချက်ချင်းပေါ်လာပြီး မာမာဆွဲ သစ်ဝင်းကိုကြည့်ပြီး နေမြာမိသည်။

“အစ်မ- ဒီမှာမရောင်းနဲ့ ဈေးထဲမှာလာရောင်း၊ အဲဒါမှ  
ရောင်းကောင်းမှာ ဆိုင်ခန်းလိုချင်ရင် ငှားမလား၊ ဝယ်မလား သံစ္တ  
ကူညီပေးမယ်၊ ရပ်ကွက်ထဲမှာက ရောင်းကောင်းတာ မဟုတ်ဘူး၊  
ရောင်းမကောင်းတဲ့အပြင် အကြွေးတောင်ကျိုးမှာ၊ ဈေးထဲမှာ  
ဆိုရင် အစပိုင်းလောက်ပဲအဆင်မပြောမှာ ကြာလာရင် ဖောက်သည်  
တွေဘာတွေရလာမှာ အဆင်ပြောမှာပါ”

“အင်း၊ မမတိုက ဘိုးမက္ခာ အိမ်မက္ခာလေး ရောင်းရအောင် ဆိုပြီး အိမ်ကိုတောင် အခုလို ထောင့်ခြံလေးဝယ်လိုက်တာ”

“ဘိုး-အစ်မကလည်း၊ သဲစုပြောသလိုလုပ်ကြည့်ပါ၊ ဟိုမှာက မနက်ခင်းလေးပဲ အပင်ပန်းခံရတာ”

သဲစုဝင်းပြောသည့်အစီအစဉ်ကို မာမာဆွဲအနည်းငယ်တော့ စိတ်ဝင်စားသည်။ သဲစုဝင်းပြောသကဲ့သို့ ရပ်ကွက်အတွင်း ရောင်းရသည်က အဆင်မပြော။ ပုံမှန်လာစားနေကျ လူ ၁၅ ယောက် အယောက် ၂၀ ခန့်နှင့် အဆင်မပြော။ မုန့်ဖတ်နှစ်ပိဿာပင် ကုန်အောင်မရောင်းခိုင်သည့်အခြေအနေက စိတ်ပျက်စရာပင်။

“မမက မူန့်ဟင်းခါးတော့ စိတ်ကုန်တယ်ကွယ်၊ မရောင်းချင်တော့ဘူး”

“အဲဒါဆို သဲစုတိုလို ငါးရောင်းမလား”

“အမလေး၊ မလုပ်ပါနဲ့ညီမလေးရယ်၊ မမက ငါးအရှင်တွေ မထုရော့ မသတ်ရဲပါဘူး”

ငါးရောင်းခိုင်းသဖြင့် တုန်လှပ်သွားသော မာမာဆွဲ၏ အဖြစ်ကိုကြည့်ပြီး သဲစုဝင်းက သဘောကျစွာရယ်သည်။



## အခန်(၁၆)

မအိချုပ်ပေးထားသော ကြက်သွေးရောင် လည်ထောင်တွင်  
ငွေလိုင်းလေးများကွင်ထားသည့်အကြိုနှင့် ဆင်တူထဘီဝမ်းဆက်  
ဝတ်ဆင်ထားသော သဲစုဝင်းက ယခင်တွေ့နေကျ ငါးစိမ်းသည်  
မလေးပုံစုံမှ လုံးလုံးလျားလျားပြောင်းလဲသွားသည်။ တောင်းမှာ  
အကွပ် လူမှာအဝတ်ဟူ၍ ဆိုရိုးစကားရှိသည်မဟုတ်ပါလား။  
ယခင်ချေးရောင်းနေကျပုံစုံအတိုင်း အမျိုးသားဝတ် ရှုပ်အကြို  
လက်ရှည် ဖို့သိဖတ်သိ၊ ထဘီစွန်တောင်ဆွဲနေသည် သဲစုဝင်း  
မဟုတ်တော့။ သန်းခါးဘဲကျားလိမ်းနေကျ သဲစုဝင်း၏မျက်နှာ  
ကလေးက သန်းခါးနှင့် ပရိမိနမ်မိတ်ကပ် ပါးပါးလေး ရောလိမ်း  
ထားသဖြင့် အိန္တိရရလေး လှပနေသည်။ ကြက်သွေးရောင်  
ဝမ်းဆက်ကလည်း သဲစုဝင်း၏ဝင်းမှတ်သော အသားရောင်နှင့်  
လိုက်ဖက်လွန်းလှသည်။

“သဲစုရယ်၊ နင်လေ အရမ်းကိုလှတာပဲ ကြည့်စမ်း”

မိန်းမသားချင်းဖြစ်သော လုံးလုံးကပင် ချိုးမွမ်းနေသဖြင့်  
သဲစုဝင်း ပိတ်ဖြစ်မိသည်ကတော့အမျှန်ပင်။ ဆိုသော် ဖောင်ကြီး  
ကလည်း အိမ်ရွှေတွင်ရှိနေသဖြင့် အိန္တိဆည်ထားရသည်။ ယနေ့

သည်က သဲစုဝင်း မဲစုကြေးထူတ်ရမည့်နေ့။ ဒေါ်နိနိက ရွေးသိမ်းအပြီး သူအိမ်သို့ ငွေလာထူတ်ရန် မှာသွားသည်။ သဲစုဝင်းတို့ ရွေးသည်များမှာ မက်မောလောက်စရာ မဲကြေးစုငွေကို မျှော်မှန်းပြီး နေ့စဉ်ကြီးစားကာ မဲကြေးထည့်ရသည်။ စုကြေးငွေ ထူတ်ရသည့်အခါတွင်မူ သူတို့ အပျော်ကြီးပျော်ကြသည်။

“လာ- လုံးလုံး သွားကြရအောင်”

သဲစုဝင်း အရမ်းပျော်နေပါသည်။ သူတို့ ငါးစိမ်းသည်အလုပ်က ဘာသာရေးစုနှုန်းအရဆိုသော် အကုသိယ်ထူထည် ကြီးလွန်းသောအလုပ် ဖြစ်သည်။ သဲစုသာ မဟုတ်။ ငါးသည်များအားလုံးသိကြပါသည်။ သို့သော် သိပါလျက်နှင့် ဝမ်းရေးကရိုက်သေးသည် ကြောင့် ကျမ်းကျင်ရာလိမ္မာဆိုသကဲ့သို့ မလွှဲမရွှောင်သာဘဲ ငါးစိမ်းသည်မ ဘဝအခြေအနေတွင် ပျော်မွေ့ကြရသည်။ သို့အကြောင်းများကြောင့်ပင် သဲစုဝင်းအနေဖြင့် မဲကြေးစုငွေထူတ်ပြီး ပထမဦးဆုံးလုပ်မည့်အလုပ်များ ဘုရားသို့သွားပြီး ပန်းရေချမ်းနှင့်ဆီမံးကပ်မည်။ ရွှေသက်နှင့်လွှဲပြီး ကောင်းမှုကုတ်သိယ်များပြုမည်ဖြစ်သည်။ လုံးလုံးကို အဖော်ခေါ်ထားခြင်းက ဤအကြောင်းများကြောင့်ပင်ဖြစ်သည်။

ပျော်ရွှေငွေစွာထွက်ခွာသွားသော သမီးနှင့်သူငယ်ချင်းဖြစ်သူကို ကြည့်ရင်း ဦးမောင်ဝင်း ခေါင်းလေးဆတ်ကာဆတ်ကာ ညီတ်ပြီး သဘောကျနေမီသည်။ သမီးချောလေးကို ပိုင်ဆိုင်ထားသည့်အတွက်လည်း စိတ်ထဲတွင် ဂုဏ်ယူချင်သလိုလို။ စံပယ်ကောင်းလျှင် ပန်ချင်သူများသည် အရွယ်ကောင်းလျှင် ကြံချင်သူများသည် ဆိုရိုးစကားရှိသည့်တိုင် ယခုအချိန်ထိ ချစ်သူရည်းစားမရှိရှာသော သမီးကြီးအတွက် စိတ်မကောင်းသလိုလိုတော့ဖြစ်မိသည်။ သမီး

အကြောင်းစဉ်းစားပြီး ပက်လက်ကုလားထိုင်ပေါ် ထိုင်ချလိုက်တော့  
ဖရိုဖဲ့ဖြစ်နေသောအိမ်ခေါင်မိုး ဓမ္မများကိုသတိပြုမိလိုက်သည်။

“အင်း မဲစုကြေးနဲ့ ဓမ္မထိုင်ပို့ လုပ်ရညီးမှာပါလား”

× × × ×

“ကောင်မလေးတွေ ရောက်လာကြပြီလား ထိုင်ကြုံး  
ထိုင်ကြုံး”

သဲစုဝင်းနှင့် လုံးလုံးကိုဒေါ်နိုနိုက အိမ်အပေါက်ဝုဆ္းကြုံပြီး  
ညျှော်ခန်းဆက်တိခုံတွင်ထိုင်ခိုင်းသည်။ သဲစုဝင်းနှင့် လုံးလုံးက  
ဒေါ်နိုနို၏ အိမ်ဝင်းအတွင်း အပြင်အဆင်များကို မျက်စွဲစွဲပေး  
ကစားကာ ထိုင်ခုံတွင်ထိုင်းသည်။

“အန်တိ အကျိုလလိုက်ဦးမယ် ဗိုလ်ချုပ်ဘက်မှာ မြို့အရောင်း  
အဝယ်တစ်ခု သွားလုပ်တာ ပွဲခရမလားအောက်မေ့တယ် ဆိုင်ကယ်  
ခပါဆုံးသေး၊ မပြောလိုက်ချင်ပါဘူး”

ဒေါ်နိုနိုက ပြောပြောဆိုဆို ညျှော်ခန်းနှင့်ကပ်လျက်ရှိ အိပ်ခန်း  
အတွင်းသို့ ဝင်သွားသည်။

“သူတို့ဘဝက အားကျဖို့ကောင်းလိုက်တာဟယ ကြည့်စမ်း  
ပြည့်စုံလိုက်တာ”

“ဟင်း- မကြုံးမငယ်နဲ့ အဲဒီလူက သဘော်သားဆိုတဲ့လူပဲ  
ဖြစ်ရမယ်”

သဲစုဝင်းက ဒေါ်နိုနို၏အလုပ်အကိုင်နှင့် အိမ်အခင်းအကျင်း  
ကို အားကျနေချိန်တွင် လုံးလုံးက အိမ်ခေါင်းရင်းဘက်တွင် ငှင်းတို့  
ကို ကျောပေးကာ ဂိမ်းကစားနေသော ဒေါ်နိုနိုသား စိန်ခဲကို  
သတိပြုမိသည်။

“အဲဒါ ငါးမစားဘူးဆိုတဲ့ ဒေါ်နိုကြုံးသားနဲ့တူတယ်နော်”

သစ္စဝင်းက လေသံတိုးတိုးနှင့်ဆိုသည်။

“သစ္စရယ် သူတိုကသားအမိန့်ဖောက်တည်း ဘာပူစရာရှိ လိုလဲ၊ အဲဒီလူကလည်းသဘောတစ်ခါတွက်ရင် ပိုက်ဆံတလျှကြီး ရတာဟဲ့၊ သားကဒီလောက်ရွှေနိုင်နေတဲ့ဟာကို မအောကလည်း အေးအေးဆေးဆေးနေလိုလား၊ မအောက ဒေါ်လောဘကြီးလေ၊ တို့တစ်ရွေးလုံးက ဒေါ်နိုက်းနဲ့ကင်းတဲ့သူများ ရှိလိုလား”

သစ္စဝင်းနှင့်လုံးလုံးသည် စိန်ခဲရှိရာသို့သာ အာရုံထားပြီး ပြောနေသဖြင့် သူတို့အနားသို့ ပြန်ရောက်လာသော ဒေါ်နိုနိကို သတိမပြုမဲ့၊ သူတို့စိတ်ထဲ ထင်ရာမြှင်ရာများကို ပြောချင်သလို ပြောနေသည်။

“အေးဟယ်၊ ဒေါ်နိုက်းရယ် အေးအေးဆေးဆေးနေပြီး ဘုရား သွားကျောင်းတက်လုပ်နေရမှာ၊ လောဘပဲနေမှာပေါ့၊ မတော် လောဘပဲနေမှာပေါ့ဟာ”

“ဟုတ်တယ် သဲဓာ နင်ပြောတာမှန်တယ်၊ ငွေရေးကြေးရေး ကိစ္စ လောဘကြီးတာထား၊ ရွေးဝယ်တာလည်း ကြည့်အုံး အရမ်း ဆစ်တာ၊ တန်ရာတန်ကြေးမပေးချင်ဘူး ဘယ်လိုလုပ် ဘုရားသွား ကျောင်းတက် စိတ်ဝင်စားမှာလဲ၊ ဟိုအသင်းဆိုလည်းသူပါလိုက် တာပဲ၊ ဒီအဖွဲ့ဆိုလည်း သူပါလိုက်တာပဲ၊ ဒီကြေားထဲ နတ်ကတော်က လုပ်သေးတယ်”

“အေး ဟုတ်တယ် ဟုတ်တယ်၊ တို့တွေရွေးကပြန်ပြီး အိမ်ဝင်နေချိန်မှာ သူကပွဲစားသွားလုပ်နေတာတဲ့”

“ဟုတ်ပါ့၊ သူတို့လိုလူမျိုးမှုမချမ်းသာရင် ဘယ်လိုလူမျိုးက ချမ်းသာမှာလဲ”

အနီးကပ်ဖြစ်၍ နားထောင်နေသော ဒေါ်နို အလွန် ဒေါသ ထွက်လာသည်။ သူ့သော်လည်း သူ့အကြောင်းမကောင်းပြောမှန်း သိပါလျက်နှင့် ဆက်နားထောင်ချင်သဖြင့် ဒေါသကိုချုပ်တည်းထားသည်။ သူ့မကောင်းကြောင်း သည်ကောင်မလေးနှစ်ဦးမှ ဘာတွေ ဆက်ပြောလာဦးမည်လဲဟုဆိုပြီး လွှတ်ထားသည်။

လုံးလုံးကဆက်၍ ...

“မအောကလောဘကြီးတယ်ဆိုလည်း သားကရှာဖိုင်နေတာပဲ သားက တားရမှာပေါ့နော်၊ သူတို့ဘယ်လောက်ရှာရှာပါအော သူသားမိန်းမရ ကံမကောင်းရင်တော့ ရှာသမျှကုန်မှာပဲ၊ ဒေါ်နို ကြီးသား နှင့်လိုခွေးမမျိုးနဲ့ရကြည့်ပါလား၊ နောက်က ငွေထွပ်နဲ့ လိုက်ရမှာ”

“လုံးလုံးနော်၊ ဒေါ်နိုကြီးလို ကပ်စေးနဲ့အဖွားကြီးကိုတော့ ယောကုဗာ မတော်ပါရစေနဲ့အေ”

“အံမယ်- ဟိုသတော်သားက နှင့်ကို ကြိုက်ပဲကြိုက်ပါစော်း၊ ငါကအဲဒီလူမြင်မှ စဉ်းစားမိတာ၊ သူတို့ဒီလောက် ရှာဖိုင်ဖွေဖိုင် နေတာ၊ သုံးနိုင်ဖြန်းနိုင်မဲ့ ခွေးမမျိုးနဲ့ရမှ ဒေါ်နိုကြီးထိမှာဟဲ”

သဲစုဝင်းနှင့် လုံးလုံးတို့ပြောစကားများကို နီးနီးကပ်ကပ်ကြားနေရသော ဒေါ်နို သည်းမခဲ့နိုင်တော့။

“ဟဲ- ကောင်မတွေ”

ဒေါ်နိုရှုံး ဒေါသဖြင့်ကျယ်လောင်စွာ အော်လိုက်သံကြောင့် ကာယကံရှင်နှစ်ဦးဖြစ်သော သဲစုဝင်းနှင့် လုံးလုံးတို့သာမကဘဲ ဂိမ်းကစားနေသော စိန်ခဲပါ အထိတ်တလန့်ဖြင့် သူတို့ဘက်သို့ လွှာည့်ကြည့်လိုက်သည်။

“နင်တို့ ဘာစကားပြောတာလဲ၊ ဘယ်သူကလောဘကြီးတာလဲ  
ပြောစမ်း၊ ဘယ်သူလဲလောဘကြီးတာ ပြော”

“အဲ .. ဟို .. ဟို ...”

“ပြောကြလေ၊ ဟွန်း-အကောင်းအောက်မေ့လို့ နားထောင်  
နေတာ၊ ငါအိမ်ပေါ်မှာလာထိုင်ပြီးတော့များ ငါအတင်းကို အားရ  
ပါးရပြောနေလိုက်ကြတာ၊ အေး- လောဘကြီးတာ ဘာဖြစ်တဲ့း  
လောဘကြီးမှ ချမ်းသာမှာပေါ့ဟဲ့၊ နင်တို့တွေ လောဘမရှိလို့ဆင်းရဲ  
နေကြတာ၊ မပြောလိုက်ချင်ဘူး၊ ငါးစိမ်းရောင်းနေရလိုပဲ”

“ဟို- ဟို.. ဒေါ်နိကြီးရယ်၊ သဲ.. သဲ.. သဲစု တောင်းပန်  
ပါတယ်”

“ဘာအခုမှ တောင်းပန်မှာလဲ၊ နင်တို့တွေ သူများ မကောင်း  
ကြောင်းပြောလို့ အခုလို ငါးစိမ်းသည်ဘဝကို ရောက်နေတာ”

“ဒေါ်နိကြီး .. .”

ဒေါ်နိနိုင်ရင့်သီးသောစကားကို မခံနိုင်သော လုံးလုံးက  
တစ်စုံတစ်ရာ ပြန်ပြောရန်ပြင်သော်လည်း သဲစုဝင်းက လုံးလုံး၏  
လက်ကို အတင်းဖျက်ညှစ်ထားသည်။ သဲစုဝင်းရော လုံးလုံးတို့ နှစ်ဦး  
စလုံးသည် ရွေးထဲတွင် ဆတ်ဆတ်ထိမခဲ့ စိတ်ထဲတွင် မတွေ့လျင်  
မတွေ့သလို ပြန်လှန်ပြောဆိုတတ်သော်လည်း ဒေါ်နိနိုင်ကိုဖြင့်  
မယူညွှန်မှန်း နှစ်ဦးစလုံးသဘောပေါက်သည်။ ပကတိ အမှန်  
တရားအားဖြင့်လည်း သူတို့က စတင်ထိပါးပြောဆိုခဲ့ခြင်းသာ  
ဖြစ်သည်။

ရွေးထဲတွင် အသံစွာကျယ်ဖြင့် အားမနာတမ်း အော်နိုင်  
သလောက် ဒေါ်နိနိုင်ရှေ့တွင် ပြိုမြင်ကြပ်နေရသော သဲစုဝင်းနှင့်  
လုံးလုံး ဂုဏ်ရောက်နေရှာသည်။ သူတို့က အပြစ်ရှိသူများပါဝါ

တိုးညင်းစွာတောင်းပန်နေသော်လည်း ဒေါ်နီနီ၏ ဒေါသက အတောမသတ်နိုင်သေးသဖြင့် အသံကကျယ်လောင်လှသည်။ သို့ကြောင့်ပင် သားဖြစ်သူစိန်ခဲလည်းမနေသာတော့။

“အမေရယ်၊ အရမ်းကြီးမအော်ပါနဲ့ ပတ်ဝန်းကျင်ကြားလို့ မကောင်းပါဘူး”

“ဟဲ့- စိန်ခဲ၊ နိုင်ကဘာသိလိုလဲ၊ သူတို့ပြောတာ နိုင်ကြားလိုလား”

သဲစုဝင်းတို့အနားသို့ ရောက်ရှိလာသည့်စိန်ခဲမှာ သူ့အမေ၏ လေပေါင်ဖို့ခြင်းကိုခံနေရသည့် ငါးစိမ်းသည်မလေးနှစ်ယောက်ကို သေသေချာချာကြည့်လိုက်မိသည်။ လုံးလုံးကို အသာထားပြီး သဲစုဝင်းကို သေသေချာချာကြည့်လိုက်မိသောအခါ စိန်ခဲတစ်ယောက် ရင်ထဲအသည်းထဲ အေးစိမ့်လာသကဲ့သို့ ခံစားလိုက်ရသည်။

သူ့အမေပြောစကားအရသာ ငါးရောင်းသည်ကိုယုံရမည်။ ရှုက်စိတ်ဖြင့် ပန်းနှုရောင်ပြီးနေသော သဲစုဝင်း၏ မျက်နှာကလေးက စိန်ခဲ၏စိတ်ထဲတွင် မထိရက် မတို့ရက်စရာ ဖူးပွဲစုပန်းကလေး သဖွယ် ထင်မှတ်သွားမိသည့်နောက်ဝယ် . . . . .



## အခန်း(၁၇)

အောင်ချမ်းသာရွေးအတွင်း ထူးခြားစွာဖွင့်လှစ်ထားသော  
အညာသားလက်ဖက်ရည်ဆိုင်ကလေးအတွင်း မင်းနိုင်နှင့်  
မာမာဆွဲတို့နှီးမောင်နှင့် ထိုင်နေရင်း ရွေးသည်ရွေးဝယ်များ၏  
လှပ်ရှားမှုများကိုဝေးကြည့်နေမိသည်။ ခေါက်ရှာင့်က်ပုံ လောကခံ  
အလား ဘဝ်နိမ့်တုံမြှင့်တုံ သဘောတရားကို မာမာဆွဲ လက်တွေ့  
နားလည်ရပြီ။ မာမာဆွဲ၏အတွေးထဲတွင် သူသည်လည်း  
ကြုံရွေးလေးအတွင်း ကျင်လည်ကျက်စားရတော့မှာပါလား ဆိုသည့်  
အသိဖြင့် ရင်မောနေမိသည်။ သဲစိုင်း အဆွယ်ကောင်းသဖြင့်  
အိုးမကွာအိမ်မကွာရောင်းနေသော မှန်ဟင်းခါးဆိုင်လေးကို  
ဆက်မရောင်းတော့ဘဲ ရွေးလေးအတွင်း ကုန်ခြောက်ရောင်းရန်  
ပြင်ဆင်သည်။

“လာ- ရွေးခေါင်းကြီး ဆိုင်ခန်းလိုချင်တာ ဒီကအစ်မတွေပဲ”  
သဲစိုင်းက ရွေးတာဝန်ခံနှင့် ရွေးအကျိုးတော်ဆောင် လူကြီး  
များကို မာမာဆွဲတို့ရှိရာ လက်ဖက်ရည်ဆိုင်သို့ ခေါ်လာသည်။  
“ဒီရွေးကတော့ အခုအခြားအနေအရတော့ မနက်ပိုင်းပဲ  
စည်တာ၊ အစ်ကိုတို့ တစ်နေကုန်ရောင်းချင်လည်း ရပါတယ်”

ရောင်းတဲ့ ရွှေးသည် တွေ့လည်း ရှိပါတယ်၊ ခက်တာက ဟိုကုန်းပေါ်က ရွှေးပေါ့များ၊ အဲဒီ ရွှေးက ကျူးကျော် ရွှေးပျော် ကျွန်တော် တို့လည်း အဲဒီ ကျူးကျော် ရွှေးကို ဖျက်ဖို့ကြိုးစား နေတာ၊ ဖျက်လို့ ရရင် ဒီ ရွှေးနဲ့ လာပေါင်း၊ ဒီ ရွှေးက တစ်နေကုန်စည်တော့မှာ”

ရွှေးတာဝန်ခံက ရှင်းပြန်သော ကျူးကျော် ရွှေးကိုစွဲ၊ ဖျက်ဖို့ကိုစွဲ များကို မာမာဆွဲက နားမလည် သဖြင့် မျက်စိသူငယ် နားသူငယ် ဖြစ်နေသည်။ သူ အားကိုးအားထားပြသော သဲစွဲဝင်းကိုသာ ကြည့်နေသည်။ မင်းနှင့်ကမူး စိတ်ဝင်စားဟန်မပြား သူ ကော်ဖို့ချက်ကိုပင် အရသာခံသောက်နေသည်။

ရန်ကုန်ဘက် မှုလာလျှင် အောင်ချမ်းသာကား ဂိတ်၏ ယာဘက် အခြမ်းအဆင်း ခပ်လှမ်းလှမ်းတွင် စည်ပင်သာယာရေးအဖွဲ့ပိုင် အောင်ချမ်းသာ ရွှေးလေးရှိပြီး လက်ဝဲဘက် ကားလမ်းမကြီးကပ်လျက်တွင် တရားဝင်မဟုတ်သော ကုန်းပေါ်ပုံကျ ရွှေးလေးရှိသည်။ အောင်ချမ်းသာ ရွှေးကလေးနှင့်နှိုင်းယဉ်ပါက ငှင်းကုန်းပေါ် ရွှေးကလေးက တစ်နေကုန် ရွှေးလေး ဖြစ်ပြီး စည်ကား သည်။ ဒေသခံများက ကုန်းပေါ်ပုံကျ ရွှေးလေးကို အပေါ် ရွှေးဟု လည်းကောင်း၊ အောင်ချမ်းသာ ရွှေးလေးကို အောက် ရွှေးဟု လည်းကောင်း အလွယ်တကူခေါ်ကြသည်။

“ရောင်းပါ၊ လို့အပ်တာ ရှိရင်လည်း အကူအညီပေးပါမယ်၊ ဒီ ရွှေးမှာက ဘာပဲရောင်းရောင်း သူဖောက်သည်နဲ့ သူပဲ ရောင်းကောင်းပါတယ်၊ စွဲစွဲမြေမြေရောင်းရင် ဖောက်သည်ရှိလာမှာပဲ”

ရွှေးအကျိုးဆောင် လူကြီးကလည်း စိတ်ရွှေ့လက်ရွှေ့ ရှင်းပြသည်။

“က- အစ်မ၊ သဲစု အချိန်ရှိတုန်းလေး သွားရောင်းလိုက်ပြီးမယ်၊ အဆင်ပြောပါ ရွေးခေါင်းကြီးအဆင်ပြောအောင်လုပ်ပေးနော်၊ ပြီးကြီးတို့လည်း အားကိုးပါရစေ၊ သမီးအစ်မတွေပါ”

“သွားပါ ကောင်မလေးရယ်၊ တို့ ရွေးအကျိုးဆောင်အဖွဲ့၊ ပါတာပဲ၊ အကုန်အဆင်ပြောသွားစေရမယ်”

အနှစ်ချုပ်ရသော မာမာဆွေအတွက် ရှစ်ပေပတ်လည်ခန့်ရှိ ရွေးဆိုင်ခန်းလေးတစ်ခန်းကို ရွေးခေါင်းကြီးနှင့် ရွေးအကျိုးတော်ဆောင်အဖွဲ့တို့၏ ကူညီမစုမှုဖြင့် အပိုင်ဝယ်ဖြစ်သွားသည်။ ငြင်းဆိုင်ခန်းလေးက အညာသားလက်ဖက်ရည်ဆိုင်နှင့် မျက်နှာချင်းဆိုင်တည့်တည့်တွင်ဖြစ်ဖြီး နေရာလေးသည်လည်း ကောင်းမွန်ပါသည်။

\* \* \* \* \*

“အမေ သားလည်း ရွေးကိုလိုက်ချင်တယ်”

ထူးထူးဆန်းဆန်းဆိုလာသည့် စိန်ခဲ့၏စကားကြောင့် မိခင်ဖြစ်သူ ဒေါ်နိနိဇ္ဈားသွားသည်။ ရွေးလိုက်ချင်သည့် စိန်ခဲကခွင့်တောင်းသည်က နောက်၊ ရွေးသို့လိုက်ရန် ပြင်ပြီးနေပြီ။ ပွဲယောင်းယောင်းရှုပ်အကျိုးနှင့်လိုက်ဖက်စွာ ကွာတားပင်ကလည်း ခပ်ပွဲပင်။

“အလိုတော်၊ ဘယ့်နှယ် ဘယ့်နှယ် ရွေးကို ဘာလိုက်လုပ်မှာတဲ့”

“ဉော်- သားက တစ်ယောက်တည်း ပျင်းနေတာ၊ အမေကလည်း အမေ့ကို ရွေးခြင်းလေးဘာလေး ကူဆွဲပေးမလို့ အမေပင်ပန်းမှာစိုးလို့”

“အံမယ်- အခုမှ သိတတ်နေပြီ၊ အမေက ရွေးဝယ်သက်သက်မဟုတ်တော့ ဆွဲခြင်းမဆောင်ဘူး၊ သားလိုက်မယ်ဆိုရင်တော့ ဆွဲခြင်း ယူရမှာပေါ့”

“ဒါပေါ်အမေရယ်၊ သားနဲ့အမေနဲ့က အမေတစ်ခုသားတစ်ခု ဟာကို၊ ပျော်ပျော်ပါးပါး သားအမိတ္ထွေ ဈေးသွားတာပေါ့၊ မဟုတ်ဘူးလား”

“အေးပါ... အေးပါ”

သည်လိုနှင့်ပင် စိန်ခဲတစ်ယောက်ဆွဲခြင်းဆွဲကာ မိခင်နှင့် အတူ အောင်ချမ်းသာဈေးသို့ လိုက်ပါခဲ့လေသည်။

ငါးတန်းထိပ်သို့ စတင်ဝင်ပြီဆိုကတည်းက စိန်ခဲ၏လည်မျိုး တွင် ပြီးတက်လာသလိုခံစားပြီး မနည်းကြံးတို့တို့တ်သည်းခံနေရသည်။ ဒေါ်နိုးအနေဖြင့် ဈေးသိမ်းခါနီးအချိန်တွင်မှ အောင်ချမ်းသာ ဈေးလေးသို့ ရောက်လာတတ်ပြီး ရုံဖော်ရုံခါမှုသာ လက်ဆွဲခြင်း ပါလာတတ်သည်။ အများအားဖြင့် ကြံးသလိုသွားလာနေရသူ ဖြစ်သဖြင့် ဈေးဝယ်လျှင်လည်း ကြံးသလိုထည့်သွားတတ်သည်။

“သား ကြုံသားဆိုင်နားမှုပဲ နေချင်နေခဲ့လေ”

“ရပါတယ်အမေရယ်၊ လိုက်လက်စနဲ့ မထူးပါဘူး”

“ငါ့သားက ငါးညီနဲ့တွောဘေးတွေ ခံနိုင်တာမဟုတ်ဘူးလေ”

“ရတယ်-ရတယ်၊ ဈေးထဲမှာက ဒါတွေကိုရှောင်လို့ရတာမှ မဟုတ်တာ”

“ငါ့သားရယ်၊ အခုမှ ထူးဆန်းနေလိုက်တာ”

လူပုံစံသေးညှက်ညှက်၊ အကျိုးဘောင်းသီက ခပ်ပွားဝတ်ဆင်ထားသော စိန်ခဲ၏ပုံစံက အနည်းငယ်ထဲးခြားနေသည်။ စိန်ခဲက သူအမေနောက်က လိုက်ပါလာရင်း ငါးတန်းထဲမှ သေးသေးကြီးကြီးပုံပုံကွဲ စွေစွေစောင်းစောင်း ငါးသည်မများကို အသေအချာ ကြည့်သည်။ ငါးညီနဲ့ကြောင့်လည်း နှာခေါင်းကို ရှုံးချည့်ပွားချည့်လုပ်နေရသည်။ ကြုံငါးညီနဲ့ဒုက္ခကို သူကရှုမစိုက်အား၊ သူတွေ့ချင်

နေသည်က သဲစုဝင်းဆိုသည့် ငါးသည်မလေးတစ်ဦးတည်းကိုပင်  
ဖြစ်သည်။ စက္ခရှုပေနသံဝါသာ ဆိုသကဲ့သို့ သဲစုဝင်း၏ခွဲမက်ဖွယ်  
ရုပါရုကို အချုပ်နတ်ဖမ်းစားနေသော စိန်ခဲတစ်ယောက် မြင်လျှင်  
မြင်ခြင်းပင် ချစ်မိသွားလေသည့်အဖြစ်က ယခုပင်ငါးစိမ်းတန်းသို့  
အရောက်လှမ်းလာခဲ့ရသည့် ဖြစ်အင်ပင်။

စိန်ခဲ၏ရှာပုံတော်အကြည့်ကို အချို့သောင်းသည်မများက  
သတိပြုမိကြသည်။ အချက်မသီသည့်အတွက် စိန်ခဲ၏အကြည့်  
ကြောင့် ငါးသည်မလေးများရှိုးတိုးရှုန့်တန်ဖြစ်ကြသည်။ သူတို့များ  
လုံလုံခြုံခြုံ မဝတ်စားမိလို့လေလားဟူသော ထိတ်လန့်မှုဖြင့်  
သူတို့ကိုယ်သူတို့ အပေါ်အောက် ပြန်စစ်ကြသည်။

“ကောင်မလေး”

ယခင်နောက်ပြသာနာကို မေ့ထားလိုက်ပြီဟု ယူဆရန်ရှိသည်။  
ဒေါ်နိနိုက်အသံက ပုံမှန်ပင်ဖြစ်နေသည်။ အခြားရွေးဝယ်သူတစ်ဦး  
ကို ငါးချိန်ပေးနေသော သဲစုဝင်းမေ့ကြည့်လိုက်တော့ ဒေါ်နိနိုင့်  
သူသားစိန်ခဲ့။ စိန်ခဲက သူတွေ့ချင်လွန်းသော သဲစုဝင်းကို တွေ့ရ  
ပေပြီ။ ဒေါ်နိနိုက ပြမှုပြုနေကျအတိုင်း စာရင်းမှတ်သည်။ မဲစု  
ကြေးငွေ ထုတ်ခေါ်ဖြစ်သဖြင့် နေ့သွင်းဖို့မပါ။ စိန်ခဲက သဲစုဝင်း  
သူတို့သားအမိကို မေ့ကြည့်စဉ် သူ၏မျက်လုံးကို အစွမ်းကုန်  
ပါဝါတင်ကာ သဲစုဝင်းကိုစူးစူးစိုက်စိုက် ကြိုက်မရှုက် ငတ်မရှုက်  
ကြည့်သည်။

စိန်ခဲတစ်ယောက်ကဖြင့် သဲစုဝင်းကို အသလဲခွဲနစ်နေအောင်  
ချစ်မိနေပေပြီ။ မြင်လျှင်မြင်ခြင်းပင် ချစ်မိပြီဆိုသကဲ့သို့ သူတို့  
အိမ်သို့ရောက်ရှိလာသော သဲစုဝင်း၏ ချစ်ခင်နှစ်သက်ဖွယ်  
ပုံစံလေးသည် သူ၏မျက်လုံးထဲကမထွက်။ သို့ကြောင့်ပင်လျှင်

မတွေ့ရလျှင် မနေနိုင်တော့သဖြင့် မိခင်ကြီးနှင့် ဈေးသို့လိုက်ပါပြီး  
သဲစုဝင်း ငါးရောင်းသည့်နေရာကို လိုက်ကြည့်မိခြင်းပင်။ ဒေါ်နှစ်  
အနေဖြင့် မကြေးကိစ္စများ၊ နှေပြန်တိုးကိစ္စများဖြင့် အာရုံများ  
နေသဖြင့် သားဖြစ်သူ၏အခြေအနေကို မရိပ်စားမိခဲ့ခြင်းပင်  
ဖြစ်သည်။



## အခန်း(၁၀)

ရွှေးသည်များ ရွှေးဝယ်ကိုမျှော်ရသည်က ကိုယ့်ရည်းစားနှင့် အနီးသားမယား မျှော်ရသကဲ့သို့ပင်ရှိသည်။ မာမာဆွဲ၏ကုန်ခြောက် ဆိုင်လေးက မူန့်ဟင်းခါးရောင်းစဉ်ကထက်တော့ သာလွန်သည်ဟု ဆိုရမည်ပင်။ ဆိုင်သစ်ဖြစ်သည်ကြောင့် ရွှေးသို့လာဝယ်နေကျ လူများက စမ်းဝယ်သည့်သဘောမျိုးနှင့် ပြောက်ကျားပြောက်ကျား လာဝယ်ကြသည်။

“ကလေးမလေး ပုဂ္ဂန်ခြောက်လေး အချိန်နဲ့ရောင်းသလား၊ အချိန်နဲ့ရောင်းရင် အန်တိုကို ငါးကျပ်သားလောက်”

မာမာဆွဲက စက္ကာလေးနှင့်ထုပ်ပြီး ပုဂ္ဂန်ခြောက်ငါးကျပ်သား ကို ချိန်ပေးသည်။

“ဟယ်- ကလေးမရယ် အသာထွက်လေးတော့ ထည့်သိုးမှပေါ့”

မာမာဆွဲက ဝယ်သူစိတ်ကျေနပ်စေရန် အသာထွက် ချိန်ပေး လိုက်ရစဉ် လက်ဆက များသွားသည်။ ပြန်နှုတ်မည်ပြုစဉ်... .

“အယ်- နှုတ်မနေနဲ့တော့လော့ ဒီလောက်တော့ပေးမှပေါ့၊ အန်တိုက ဖောက်သည်ဖြစ်အောင်ဝယ်တာ၊ အန်တိုကိုလည်း မှတ်ထားအုံး ဒီတစ်ရွှေးလုံးကသိတယ ဒေါ်နိနိတဲ့”

ဝယ်ရသည့်ရွေးနှင့် ယခုချိန်ပေးလိုက်ရသည့် အနေအထား အရဆိုသော အမြတ်မကျန်နိုင်ဟု မာမာဆွဲ စိတ်ထဲကတွက်ကာ စိတ်မသက်မသာဖြစ်နေမိသည်။

× × × × ×

“ဘယ်လိုလဲ မာမာ၊ အဆင်ပြော့လား”

ခင်းကျင်းထားသော ရောင်းကုန်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းပေးနေသော မင်းနိုင်က အနီးဖြစ်သူ မာမာဆွဲကို စကားမရှိစကားရှာပြီး မေးလိုက်သည်။ အချိန်က နံနက် ၁၀ နာရီ ခန့်နှိပ်။ ဤကဲ့သို့အချိန်မျိုးတွင် ရွေးဝယ်သူများက မရှိတော့။ မုန့်ဟင်းခါးသည်အဖြစ်မှ ကုန်ခြောက်သည်ဘဝသို့ ပြောင်းလဲလာ သည့် မာမာဆွဲတစ်ယောက်ကဖြင့် ဤရွေးလေးမှ ရွေးသူ ရွေးသားများနှင့်ပင် အသားကျလျက်ရှိနေရွှေပြီ။

“အစ်မကြီး ကုန်ခြောက် ကျန်ဖြတ်လေး အားပေးပါဉိုး၊ ပိုက်ဆုံးမပေးပါနဲ့ ကုန်ခြောက်နဲ့ပဲ ခုထူးမှာပါ”

ရွေးသိမ်းချိန် ရွေးဝယ်သူမလာတော့သော်လည်း ရွေးသည် အချင်းချင်း ရောင်းမကုန်သည့် ကုန်ပစ္စည်းများကို အချင်းချင်း ဖလှယ်ပြီး အားပေးကြသည်က ထုံးစံလို ဖြစ်နေသည်။ ရွေးအတွင်း ရွေးရောင်းသူအချင်းချင်း နာမည်သိစရာမလို့။ မိမိတို့ ရောင်းချ သည့်ကုန်ပစ္စည်းအပေါ်မူတည်ပြီး အမှတ်သညာ ပြုခေါ်ကြသည်။ ကြက်သားရောင်းသူသည် အမျိုးသားဖြစ်လျှင် အစ်ကိုကြီးကြက သို့မဟုတ်လျှင် ကြက်အစ်ကိုကြီးး။ အမျိုးသမီးဖြစ်လျှင် အစ်မကြီး ကြက် ဟုခေါ်ကြမည်သာ။ ကြက်အစ်မကြီးဟု ပိုပိုပြင်ပြင်မခေါ်ဘဲ ကြက်မကြီးဟုခေါ်မိလျှင်တော့ ပြဿနာတက်နိုင်သည်။

အကြော်သည်မလေးက မာမာဆွဲထံသို့ ရောက်လာပြီး သူ အကြော်များကို အားပေးခိုင်းနေသည်။

“အကြော်ညီမရယ်၊ နင့်အကြော်တွေက ပျော့နေပြီ၊ ပြီးတော့ ရွှေးကျော်ကြီးတွေ”

“ယူလိုက်ပါ အစ်မကြီးကုန်ခြောက်ရယ်၊ ဒါအကုန်လုံးယူလိုက်၊ ကူလားပဲဆဲ တစ်ဆယ်သားနဲ့ ကူလားလေးမဆလာ တစ်ထုပဲပေး”

“ယူလိုက်ပါ မာမာရယ်”

မင်းနိုင်က အကြော်သည်မလေးကိုကြည့်ပြီး သနားသဖြင့် ဝင်ကူပြောပေးသည်။ မာမာဆွဲသည် ယခင်ကလောက် ပြောရ ဆိုရသည်မှာ လက်ပေါက်မကပ်တော့။ ရွှေးသည်တစ်ဦး၏ဘဝကို ပို၍ပို၍တော့ နားလည်လာပြီဟုထင်ရသည်။

“အစ်ကိုကြီးတောင် ရွှေးလာကြီးနေပြီကိုး”

အကြော်သည်မလေးပြန်သွားချိန်တွင် သဲစုဝင်းရောက်လာသည်။

“ငါညီမရော ရောင်းကောင်းရဲ့လား”

“ရောင်းမကောင်းလို့ အခုအချိန်မှုသိမ်းရတာ၊ အစ်ကိုကြီးရောက်နေပြီဆိုတော့ သဲစုပြန်နှင့်တော့မယ်”

မာမာဆွဲတစ်ယောက် အောင်ချုံးသာရွေးသို့ ရောက်ရှိလာပြီးနောက် သဲစုဝင်းသည် ရွေးသိမ်းသည်နှင့် သူ၏အိမ်သို့ တန်းမပြန်တော့ဘဲ မာမာဆွဲ၏ ကုန်ခြောက်ဆိုင်လေးသို့ ကူးလာတတ်သည်။ မင်းနိုင် လာမကြိုဖြစ်ပါက မာမာဆွဲနှင့်အတူပြန်တတ်သည်။ ခင်ရာဆွဲမျိုးဆိုသကဲ့သို့ မာမာဆွဲနှင့် သဲစုဝင်းသည်တို့တောင်းသောအချိန်အတွင်းမှာပင် အပြန်အလှန်အားဖြင့် ညီအမအရင်းအချာကဲ့သို့ ခင်မင်လျက်ရှိသည်။

ရွှေးမှုအိမ်သိပ္ပန်ရောက်လာပြီး မာမာဆွဲသည် အမောမဖြေ  
အား။ စာရွက်ကြမ်းတစ်ခုတွင် ပြန်လည်ဖြည့်တင်းရမည့် ကုန်  
ပစ္စည်းအမျိုးအမည်များကို ချေားသည်။ ဤရွေးစာရင်း စာရွက်  
ကလေးဖြင့် ခင်ပွန်းဖြစ်သူ မင်းနိုင်ကို ညောင်ပင်လေးရွေးသို့  
လွှတ်ရမည်။ သူ့အနေဖြင့် ယခင်ကကဲ့သို့ ခင်ပွန်းဖြစ်သူနှင့်အတူ  
ရွေးဝယ်မလိုက်နိုင်တော့။ လိုက်ချင်စိတ်လည်းမရှိတော့။ မူန့်ဟင်းခါး  
ရောင်းစဉ်က ရောင်းရေးဝယ်ရေးကိစ္စများကို စိတ်မပါဘူးဟု ပြင်းခဲ့  
သောမင်းနိုင်သည် ရန်ကုန်တွင် ရွေးသွားဝယ်ပေးသည့် အလုပ်ကိုမူ  
လိုလိုလားလားနှင့် လုပ်ပေးသည်။

“တချို့ရွေးဝယ်တွေများ ကိုယ်ချင်းစာစိတ်သိပ် နည်းတာ၊  
ဝယ်လိုက်ရင်လေ တစ်ဆယ်သားအပြည့် ဘယ်တော့မှုမဝယ်ဘူး၊  
ငါးကျပ်သားစီ နှစ်ခါခွဲဝယ်တယ်၊ ပြီးတော့ ဒီငါးကျပ်သားကိုပဲ  
ချိန်ခွင်အသာထွက်က လိုချင်သေးတယ်၊ ချိန်ခွင်လျှောမှုမထွက်ရင်  
မျက်နှာက စူပုပ်ပုပ်နဲ့”

“ဟင်းဟင်း- မိမာ ညည်းကိုယ်ချင်းစာတတ်ပြီမဟုတ်လား၊  
မောင်မင်းနိုင် မင်းမိန်းမကို မေးစမ်းပါအေးး”

မြေးမလေးကို ထမင်းကျွေးနေသော ဒေါ်လှလှက မာမာဆွဲ  
ကို လှမ်းပြီးခဲ့နဲ့သည်။ မင်းနိုင်က ဘာမှုမပြောဘဲ ပြီးရှုံးသာပြီးသည်။

“အစ်ကို ပုဇွန်ခြောက်နဲ့ ငါးပိဿ်းစားက သီရိမဂ်လာရွေးမှာမှ  
ပိုကောင်းတာနော်”

“ငါသိပါတယ်မာမာရယ်၊ ဒီကနေ့ သီရိမဂ်လာရွေးကို  
တန်းသွားမယ်၊ ပြီးမှ ၁၅ လမ်းကိုဝင်လို့ပြောမလို့ မဟုတ်လား”

“သီရိလည်းပြီးတာပါပဲ၊ မ ယောက်ဗျား နှစ်ဆင့်သွားရမှာ  
ဆိုတော့ ပင်ပန်းသွားမလားလို့”

မာမာဆွဲက သူခင်ပွန်းမင်းနိုင်ကို ကြည့်ပြီးတော့လည်း သနားမိပါသည်။ ယခင်အလုပ်ရှိစဉ်က တစ်နေ့ လက်ဖက်ရည် သုံးခွက်လောက်သောက်ရမှ ကျေနှစ်သော်လည်း ယခုအချိန်တွင်မူ သူကိုယ်သူ စည်းကမ်းသတ်မှတ်ပြီး တစ်ခွက်သာ သောက်ပါသည်။ နှစ်ကိုခင်း သောက်ပြီးပြီဆိုလျှင် နေ့လယ်ခင်း မသောက်တော့။ မူနှစ်ဟင်းခါး ရောင်းစဉ်တုန်းကဆိုလျှင်လည်း သူကျေနှစ်စေရန် ရောင်းမကုန်သည့် မူနှစ်ဟင်းခါးများကို မစားချင်စားချင်နှင့် ဒိုင်ခံစားပေးသည်။ ဆိုင်ထိုင်ပြီး မရောင်းပေးသော်လည်း လိုအပ်တာ မှန်သမျှ အကုန်လုပ်ပေးသည်။ လက်ရှိစျေးလေးတွင် ကုန်ခြောက် ရောင်းရာတွင်လည်း နှစ်ကိုခင်းစျေးသို့လိုက်ပြီး ရောင်းကုန်များကို ခင်းကျင်းပေးသည်။ စျေးသိမ်းချိန်တွင် လာကြိုတတ်သည်။

“အစ်ကိုကြည့်ရတာ လန်းဆန်းပြီးတက်ကြွနေတာပဲ၊ မ လည်း အဲဒီလို နေချင်လိုက်တာ”

“ဘာတုံးကွဲ မင်းစကားက”

“မတို့ အခုချေးလေးရောင်းနေတာ စားဖို့သောက်ဖို့လောက် ကိုပဲရတာ၊ စုမိဘောင်းမိဖို့ဆိုတာ မလွှယ်ပါဘူး၊ နောင်ဆို သမီးလေး ကျောင်းထားဖို့စရိတ်တွေ ပို့လာမယ်၊ အဲဒါကိုတော့ မ ကတွေးပြီး ပူ့နေမိတယ်”

“ဟား မာမာရယ်၊ မင်းက မိုးပြီမှာကြောက်တဲ့ ယုန်သူငယ်လို ဖြစ်နေပြီ”

“အစ်ကို မသိဘူးနော်၊ မ သိပိုစိတ်ညစ်တာ စျေးကလည်း ဆစ်သေး၊ အသာထွက်ကလည်းလိုချင်သေး၊ ပြီးတော့ရှိသေးတယ် အကြွေ အဲဒီအကြွေပြုသုနာကလည်း တအားဆိုးတာ၊ အကြွေတွေ

ဆိုတာလေ လောက်ကိုမလောက်နိုင်ဘူး၊ တစ်ခါတလေများဆို အကြွဲလိုက်လဲတာနဲ့ ရွှေးကိုကောင်းကောင်း မရောင်းရတော့ဘူး”

မာမာဆွေပြောပြုသည်က အဖြစ်မှန်များပင်၊ တချို့ရွေးဝယ် သူများမှာ စစ်စီလွန်းသည်။

“အေးပါက္ခ၊ ငါလည်း ငါနဲ့သင့်လျော်တဲ့ အလုပ်ကလေးတွေ၊ ရင် ဝင်လုပ်မှာပါ၊ တစ်ခုတော့ မင်းသိထားစမ်းပါ၊ မင်းက ဆင်းရဲ့ မှာကို အရမ်းကြောက်လွန်းနေတယ်၊ အစိုးရိမ်လွန်နေတယ်၊ ကံပဲကွ လုပ်တိုင်းလည်း ဖြစ်ချင်မှဖြစ်တာ၊ ဆင်းရဲတစ်ခါ ချမ်းသာ တစ်လှည့်ပေါက္ခ”

\* \* \* \* \*

အပြင်လက်ဖက်ရည်ဆိုင်မှုပြန်လာသော မင်းနိုင် အိမ်ပေါ် သို့ လုမ်းတက်လိုက်သည်နှင့် မာမာဆွေနှင့် ပြုးချင်စွာစကား ပြောနေသော အသက် ၄၀ ကျော်ခန့်အရွယ် အမျိုးသမီး တစ်ယောက်ကို တွေ့လိုက်ရသည်။ သာမန်အည့်သည်ထင်သဖြင့် ဂရမစိုက်ဘဲ အပေါ့သွားရန် အိမ်နောက်ဖော်သို့ ဖြတ်သွားမည် ပြုစဉ် မာမာဆွေက -

“အစ်ကို ခက်”

လေပြည်အေးအေးနှင့် ဇနီးသည်ခေါ်သံကြောင့် မင်းနိုင် သူတို့ရှိရာသို့ မျက်နှာမူလိုက်သည်။

“ဒါက အစ်မက မ ရဲ့ဖောက်သည်လေ၊ မ ကလည်း ပြောထားတာလေးရှိတယ်၊ လောလောဆယ် ငွေအသုံးလိုလိုတဲ့ သူ့ခြံး ကရန်ကို ပေါင်ချင်လိုပါတဲ့၊ အဲဒါ အစ်ကိုကို တိုင်ပင်မလို့”

“ဟာ- မင်းဟာက မြန်းစားကြီး ဘယ်လိုဖြစ်တာလ”

“အစ်ကိုပဲပြောတယ်လေ၊ ငွေတွေ ငွေသေမထားချင်ဘူးဆို၊ အခုက အတိုးရမှာလေ”

“ဟုတ်တယ်လေ၊ ငါက စိတ်ချရတဲ့ တောမှာစပါးပေး၊ ပဲပေး လုပ်ဖိုကို ပြောတာ”

“ငါမောင်ရယ်၊ အစ်မခင်ပွန်းက ရေနံဝန်ထမ်းပါ၊ အခုက ဆုံးပြီး ဖြစ်ကုန်လိုပါ၊ ဒီက ညီမလေးနဲ့ကလည်း ရင်းနှီးတော့ အတွင်းရေး တွေကို အစ်မက အကုန်ပြောပြထားတယ်၊ တူ တစ်ယောက်ကလေ အရမ်းမိုက်ရှိင်းတာ သူငွေလေး ၁၀၀,၀၀၀ လောက် ယူသုံးထားမိ တယ်ကွယ်၊ အမူဖြစ်ရင် အစ်မတိုက နိုင်မှာပါ၊ ဒါပေမဲ့ တူနဲ့ အဒေါ်ဆိုတော့ ရုံးရောက်ဝါတ်ရောက် မဖြစ်ချင်လို့ ပေးလိုက်မှာ၊ စိတ်ချရအောင် ရပ်ကွက်လူကြီးတွေ ခေါ်ရင်လည်းရပါတယ်”

မာမာဆွဲက အကြောင်းမသိပါဘဲနှင့် ချေးမည့်လူဗို အိမ်ပေါ် ခေါ်လာချေပြီ။ မိန်းမဆိုတော့သူက အတိုးကိုမက်သည်။ သို့သော် မင်းနိုင်က အမျိုးသမီး၏ ပြောဟန်ဆိုဟန်များကို သဘော မကျသဖြင့် -

“ဒီမှာ - အစ်မကြီး၊ အစ်မကြီးရဲ့ခြုံရန်ဆိုတာ အတူလား အစစ်လားဆိုတာ ကျွန်ုတ်တို့လည်း မသိဘူး၊ ကျွန်ုတ်ကတော့ သဘောမတူဘူး၊ အတွင်းရေးသိတိုင်း ယုံရတာမဟုတ်ဘူး”

မင်းနိုင်ကေားကြောင့် မာမာဆွဲက ညျဉ်သည်အမျိုးသမီးကို အားနာစွာဖြင့် ကြည့်သည်။

“အမလေးလေး ညီမလေးရယ် ပြောပေးပါဦး၊ အစ်မလေ အစ်မဒုက္ခရောက်တော့မှာ၊ အစ်ကိုကြီးသားက အစ်မကို လာသတ် တော့မှာ၊ အမလေး ခေါင်းတွေမူးလာပြီ မူးလာပြီ”

“ဟား- ခင်ဗျားက သူများအိမ်ပေါ်မှာ ဘာဖြစ်တာလဲ”

မင်းနိုင်က မူယာမှယာပိုလွန်းလျသော အမျိုးသမီးကိုကြည့်  
ပြီး အိမ်နောက်ဖေးထွက်သွားရန် ပြင်သည်။

“အစ်မရေ”

မင်းနိုင် နောက်ဖေးသို့သွားရန်ပြင်စဉ် အသံစာစာနှင့်  
သဲစုဝင်း အိမ်ပေါ်သို့တက်လာသည်။

သဲစုဝင်း တက်လာသည်ကိုပြင်သည်နှင့် အညွှန်သည်အမျိုးသမီး  
သည် မျက်နှာအချိုးကို ပြင်ကာ -

“ညီမလေး-အစ်မ သွားသီးမယ်နော်၊ နောက်မှပြန်လာခဲ့မယ်”

အညွှန်သည်အမျိုးသမီးက ခေါင်းလေးငြွှေ့ပြီး လျင်မြန်စွာထွက်ခွာ  
သွားသည်။ သဲစုဝင်းနှင့် ဖိနပ်ချွတ်တွင်ဆုံးပြီး သဲစုဝင်းက အမျိုးသမီး  
ထွက်ခွာသွားရာ နောက်ကျော်ပြင်သို့ ငေးကြည့်ရင်းမှ အိမ်ပေါ်သို့  
မှန်မှန်လေးတက်လာသည်။

“ဒီမိန်းမကြီး ဘာလာလုပ်တာလဲ အစ်မ”

သဲစုဝင်းကမေးသည်နှင့် မာမာဆွဲက အတိုးနှင့်ငွေလာချေး  
သည့်အကြောင်း အကျဉ်းချုပ်ပြေလိုက်ရာ -

“ဟာ- အစ်မကလည်း ဒီမိန်းမကြီးအကြောင်း မသိသေးဘူး  
လား၊ သူ့အကြောင်း တစ်ချေးလုံးသိတယ်၊ မချေးနဲ့ မချေးနဲ့၊  
အလကား လင်ရောမယားရော ဖဲသမားတွေ၊ ဒါ ဖဲရှုံးလို့ ငွေ  
လာချေးတာပဲဖြစ်ရမယ်”

သဲစုဝင်းစကားအဆုံးတွင် မာမာဆွဲက သူ့ရင်ဘတ်ကို  
လက်ကလေးနှင့်ဖို၍ ဘူားတလေသည်တွင် နောက်ဖေးသို့သွားအုံ  
ဆဲဆဲ မင်းနိုင်၏ ဘယ့်နှုတ်ရှို့ဆိုသောအကြည့်ကို မအိမ်လည်  
ခံလိုက်ရလေသည်။



## အခန်(၁၉)

သူ့အမေ ဒေါ်နီနီ ရျေးအတွင်းမှ ထွက်လာသည်ကိုမြင်သည်။ နှင့် ကေထပ်သည်လင်မယားဘေးတွင် ကပ်ကာ ပုံန်းနေလိုက်သည်။ ဒေါ်နီနီ ရျေးအပြင်ဘက်သို့ ထွက်သွားသည်ကို အသေအချာမြင် ရပါမှ စိန်ခဲ စိတ်လက်ပေါ့ပါးစွာဖြင့် ငါးစိမ်းတန်းဘက်ဆီသို့ ခပ်သွက်သွက်လျောက်သည်။ ငါးစိမ်းတန်းထိပ်သို့ ရောက်သည်နှင့် ငါးညီနှင့်က ဆီးကြိုက်တ်ဆက်လေရာ ငါးညီနှင့်နှင့် မယဉ်ပါးနိုင်သေး သည့်စိန်ခဲ ထုံးစံအတိုင်း နှာခေါင်းကိုရှုံးချည့်ပွဲချည့်လုပ်သည်။

“ဟို ဟို ဟိုလေ ... ဒီက”

လုံးလုံးက စိန်ခဲကိုမြင်သော်လည်း မသိချင်ယောင်ဆောင်သည်။

“ဒီ... ဒီကညီမက ဟိုတစ်နွေက အိမ်ကိုလာ ... လာသေး တယ်နော်”

“ဟူတ်တယ်၊ အဲဒါ ဘာဖြစ်လိုလဲ”

လုံးလုံး၏အသံက မာဆတ်ဆတ်။ စိန်ခဲကို လိုလားသည့်ပုံ မပေါ်။

“အဲဒါလား- အဲဒါ ဘာမှမဖြစ်ဘူး၊ ဟို- ဟိုလေ ညီမနဲ့အတူ ပါလာတဲ့ ဒီ- ဒီနားမှာရောင်းတာ ...”

“ဒီမှာရောင်းတာက သဲစု ရောင်းတာလေ၊ သဲစုက ဘာဖြစ်လိုလဲ”

“သူ- သူ ပြန်သွားပြီလားလို့ မေးမလိုပါ”

“အောင်- ဘာများလဲလို့ ပြန်သွားပါပြီတဲ့ရှင်၊ ပြန်သွားပြီအဲ- နော်း နော်း၊ ဈေးထဲမှာရှိချင်ရှိဦးမှာ၊ ဒီဈေးထဲက လက်ဖက်ရည်ဆိုင် ရှင်သိတယ်မဟုတ်လား၊ အဲဒီလက်ဖက်ရည်ဆိုင်နဲ့ မျက်စောင်းထိုးလောက်မှာ ကုန်ခြောက်ဆိုင်တစ်ဆိုင်ရှိတယ်၊ အဲဒီကုန်ခြောက်ဆိုင်မှာ ရှိချင်ရှိနိုင်တယ်”

“ကျေး- ကျေးဇူးပဲ”

လုံးလုံး၏လမ်းညွှန်ချက် ရသည်နှင့် စိန်ခဲတစ်ယောက် အညာသား လက်ဖက်ရည်ဆိုင်သို့ မပြေးရှုတမည် သွားသည်။ လုံးလုံးပြောသည်က မလွှာပါ။ မာမာဆွဲနှင့် ခင်မင်ရင်းနှီးစွာ စကားပြောနေသာ သဲစုဝင်းကိုတွေ့ရသည်။ သဲစုဝင်းနှင့် မာမာဆွဲက မည်သည့် အကြောင်းအရာများ ပြောနေသည်ကို မသိသော်လည်း သဲစုဝင်း၏စကားပြောပဲ ဟန်အမူအရာလေးကိုကြည့်ပြီး စိန်ခဲတစ်ယောက် လက်ဖက်ရည်ဆိုင်ထဲမှ ဝေးမောကာ ပိတိဖြစ်နေလေသည်။

ခကာအကြောက် သဲစုဝင်းက မာမာဆွဲ၏ပစ္စည်းများကို ကူညီသိမ်းဆည်းပေးပြီး ဈေးထဲမှ မာမာဆွဲနှင့်အတူ ထွက်သွားသည်။ စိန်ခဲသည်လည်း သူတို့နောက် ခပ်လျမ်းလျမ်းမှ လိုက်ပါသွားသည်။

× × × × ×

“ညီမလည်း ပျော်တယ်လို့ ဘယ်ဟုတ်ပါမလဲ၊ ဒီလိုပဲ ကုသိုလ်က အကျိုးပေးမကောင်းတော့ လုပ်ရတာပဲလေ”

“အေးကွယ် သဲစုကလိမ္မာပါတယ်၊ အဖေအိုကြီးကို စိတ်ချမ်း သာအောင်ထားတယ်၊ လုပ်ကျွေးနေတယ်ဆိုတော့ ဒီကုသိုလ်တော့ ခံစားရမှာပါ”

မာမာဆွဲနှင့်သဲစုဝင်းက စကားပြောကာ အေးအေးဆေးဆေး ပင် လမ်းလျှောက်ပြီး အိမ်ပြန်လာကြသည်။ အများအားဖြင့် မာမာဆွဲကို မင်းနိုင်လာကြိုနေကျဖြစ်သော်လည်း မင်းနိုင် ရန်ကုန် သို့ သွားနေသဖြင့် သဲစုဝင်းနှင့်အတူတူ ပြန်လာကြခြင်း ဖြစ်သည်။ နှစ်ယောက်သား စိတ်လွတ်ကိုယ်လွတ် စကားပြောလာကြသဖြင့် သူတို့၏နောက်မှ စိန်ခဲ့ နောက်ယောင်ခံ လိုက်လာသည်ကို သတိ မပြုမိကြ။

“ကဲ- ညီမလေး၊ အိမ်ထဲဝင်ပါဉီးလား”

“မဝင်တော့ပါဘူးအစ်မရယ်၊ ဉာကအိပ်ရေးပျက်တော့ ထမင်း မြန်မြန်စားပြီး တစ်ရေးအိပ်လိုက်ဉီးမယ်”

သဲစုဝင်းနှင့်မာမာဆွဲ လမ်းခွဲသည်နှင့် စိန်ခဲ့ အခွင့်အရေး ရသွားသည်။

“ဟေ့- ဒီ .. ဒီ .. ဒီ မှာ”

အသံကြောင့် သဲစုဝင်း သူနောက်သို့လူည့်ကြည့်လိုက်သော ပြုးစိစိမျက်နှာဖြင့် စိန်ခဲကိုတွေ့လိုက်ရသည်။ စိန်ခဲက သဲစုဝင်း အနားဆီသို့ ရောက်လာပြီး -

“အိမ်က ဘယ်နားမှာလဲ”

“ဘာ”

“**သော်**- ဟောဒီက ညီမလေးအိမ် အိမ်လေ အိမ်ကိုမေးတာ”

စိန်ခဲကို သဲစုဝင်းက စူးစူးရဲ့ကြည့်သည်။

“ဘာလုပ်မလိုလဲ”

“သီ... သီချင်လိုပါ”

သူရှေ့တွင်မြင်ရသည့် စိန်ခဲ့၏ပုံစံက သဲစုဝင်း၏မျက်စိထဲတွင် ထော်လော်ကန့်လန့်ဖြစ်နေသည်။

“မသီချင်နဲ့ ရှင် ကျွန်မနောက်ကို ဆက်မလိုက်လာနဲ့နော်၊ မဟုတ်ရင် အော်လိုက်မှာ ဒီလမ်းထဲမှာက လူမိုက်တွေချည်း ၀၀ ယောက်လောက် နှိုတယ”

စိန်ခဲ့တစ်ယောက် လူမိုက်ဆိုသည့်အသံ ကြားလိုက်သည်နှင့် လန့်သွားသည်။ သူကဲ့သို့ လူသေးလူည်းကိုတစ်ယောက်အော်ဖြင့် လူမိုက်တစ်ယောက်လောက်ကိုပင် ရင်မဆိုင်နိုင်။ သဲစုဝင်းက အော်လိုက်မည်ဆိုသည်နှင့် သူ၏ခြေထောက်များ အလိုလိုရပ်တန့် သွားသည်။ သို့သော်လည်း ယာယိအားဖြင့်သွား သဲစုဝင်း၏အိမ်ကို သီချင်နေသေးသဖြင့် နောက်ခပ်လှမ်းလှမ်းမှ ဆက်လိုက်ခဲ့သည်။

ဤသည်၏နောက်ပိုင်း စိန်ခဲ့သည်ကား စားစားသွားသွား ယုတ္တစ္ဆာအဆုံး အပေါ်အလေးသွားသည်မှာအစ သဲစုဝင်းမှသဲစုဝင်း ဖြစ်နေလေသည်။

ရေးကဲချိန်လောက်ကိုမှန်းဆပြီး ငါးစိမ်းတန်းသို့ သွားရသည် ကို အချုပ်ရေးအချုပ်ရာ တာဝန်တစ်ခုနှင့်။ တစ်နေ့တာ သဲစုဝင်း၏မျက်နှာလေးကို မမြင်ရပါက စားမဝင်အိမ်မပေါ်သည့် ဝေဒနာ ပင်ဝင်တော့မလောက် ခံစားနေရသည်။

သို့အတွက်ကြောင့် သဲစုဝင်းကို မြင်နိုင်ဖို့အရေး ငါးစိမ်းတန်း သို့ မှန်မှန် သုတေသနတင်တတ်သည်။ ဒေါ်နီနီကတော့ သူ့သား၏ အခြေအနေကို မသီရှာ့။



## အခန်(၂၀)

ဓားစက်အတိုင်ချည်ကြီးပြတ်သွားသဖြင့် ပြပြင်နေသော မအိ  
တစ်ယောက် အရိပ်လာကွယ်သဖြင့် စောင်းငဲ့ကြည့်လိုက်သော  
အခါ ဒေါ်နိနိုက် ပါးစုံဖောင်းဖောင်းကြီးကို ဦးဆုံး မြင်လိုက်ရသည်။

“အန်တိနိုနိ ဆို၊ ဘာကိုစွဲ မအိ ဘာအကူအညီပေးရမလဲ”

တစ်ရွေးလုံးက ဒေါ်နိကြီးဟူ၍ ရင့်သီးစွာခေါ်နေကျမျိုးမဟုတ်ပဲ  
မအိခေါ်ပုံးက ဒေါ်နိအတွက် သဘောကျစရာဖြစ်နေသည်။

ဒေါ်နိက စက္ကာလက်ဆွဲအတိုင်လေးတစ်လုံးထဲမှ အကျိုးများကို  
တစ်ထည်ချင်းစီ ထူတ်ပြပြီး -

“မအိရယ်၊ အန်တိမှာလည်းလေ ဒီလောက် သွားလာနေရတာ  
တောင် ဝလာလိုက်တာ၊ အကျိုးတွေက မတော်တော့ဘူးကွယ်၊  
အဲဒါလေ သီတာထားတာရှိလို့ ဖြတ်လို့ရရင်လည်းဖြတ်ပေး၊ မရတဲ့  
ဟာကိုတော့ ချိုင်းကိုအစားထိုးပြီး မအိလုပ်နေကျအတိုင်းလေး  
လုပ်ပေးပါဦး၊ သူများပေးရမှာလည်းနှုမြောတယ်ကွယ်”

“အင်း- မအိ ကြည့်ပါအေးမယ်”

မအိက ဒေါ်နိနိုက်အကျိုးများကိုတစ်ထည်ချင်းစစ်သည်။  
အကျိုးများက အကောင်းစားများ မဟုတ်ကြ။ အိမ်နေရင်းဝတ်သည့်  
အဝတ်များဖြစ်သည်။

“အန်တိနိနိရယ်၊ သီစာလေးဖြတ်လိုက်တာက ခဏပါ၊ ချိုင်းကို အစားထိုးချုပ်ပေးရတာကလည်း ဒီလောက်အခက်ကြီး မဟုတ်ပါဘူး၊ ခက်နေတာက သူနဲ့တူတဲ့ပိတ်စ ရွှေရမှာသာ ခက်တာ၊ အန်တိနိနိက ပြီးပြီးရော လုပ်ပေးလိုလည်းရတာမဟုတ်ဘူး၊ မအိုဘယ်လိုလုပ်ပေးရမလဲ”

“ဖြစ်အောင်တော့ လုပ်ပေးပါကွယ်၊ အိမ်နေရင်းဝတ်ဖို့ဆိုပေမဲ့ ပုံပျက်ပန်းပျက်ကြီးတော့ ဘယ်ကောင်းပါမလဲကွယ်”

“အန်တိနိနိက ဒီလောက်လျည့်ပတ်သွားနေတာ အိမ်နေချိန် ရောရှိသေးလိုလား”

“သွားတာကတော့ သွားနေရတာပဲ မအိရော လုပ်နိုင်တုန်း ကိုင်နိုင်တုန်းရှာယားမှ၊ အခုတောင် ပိုလ်ချုပ်ဘက်မှာတစ်ခု ချိန်းယားသေးတယ်၊ ရောက်တောင်ရောက်နေကြပြီလား မသိဘူး၊ လုပ်ပါကွယ် ဒါမျိုးက မအိပဲ စိတ်ရှည်တာမို့လိုပါ”

“ဟင်း”

မအိလို လူတကာအပေါ် စိတ်ရှည်လက်ရှည် ဆက်ဆံတော် သောသူပင် ဒေါ်နိနိကြီးကို စိတ်ပျက်ရသည်။

× × × ×

“ဒီမှာ ဒေါ်နိနိ သူတို့ကို ချိတ်လာတာက ကျပ်ဖျော် ခင်ပျားက ဘာဥုတ်စားလာလုပ်တာလဲ၊ ဒီမှာအရောင်းအဝယ် ဖြစ်တော့မဲ့ ဟာကိုပျား”

“အံမယ်၊ ကျွန်မက သူတို့ကြည့်ချင်တယ်ဆိုလို လိုက်ပြမှာ၊ သူတို့ဆန္တပေါ့”

“မဟုတ်သေးဘူးလော်၊ ဒါ ခင်ဖျား သက်သက်မဲ့ ကဖျက် ယဖျက် လုပ်တာပဲ”

“ဖယ်ပါ ဟိုမှာပွဲဖြစ်လည်း ရွင့်ကိုကျွန်မက ကြည့်လုပ်ပေးမှာပေါ့”

“ကျော်နဲ့မဆိုင်တဲ့ဟာ တစ်ပြားတစ်ချပ်မှ မလိုချင်ဘူး”

ရောင်းမည့်အိမ်ပိုင်ရှင်က မျက်နှာငယ်လေးနှင့်၊ အိမ်ဝယ်မည့်သူများက သူတို့၏လာသည့် အငြားယာဉ်ပေါ်ရောက်နေပြီး အခြားနေရာသို့ ထွက်ခွာရန် အဆင်သင့်ဖြစ်နေပြီ။ ငှါးအငြားယာဉ်နှင့်လိုက်ပါမည့် ဒေါ်နီနီကို တားဆီးနေသူက ပွဲစားကြီးနီးတင်မောင်။

ဦးတင်မောင် ၏ယဉ်ပြသသည့်အိမ်ကို ဝယ်သူများက  
သဘောကျကာ စရိပေး စာချုပ်ချုပ်ရန်ပြင်ဆင်ပြီးခါမှ အိမ်ဝယ်  
မည့်သူများဘက်မှ အသိတစ်လီးနှင့်အတူ ဒေါ်နိနိ ရှတ်တရက်  
ရောက်ရှိလာပြီး ဦးတင်မောင်ပြသည့်အိမ်ထက် ပိုမိုကောင်းမွန်  
သည့်အိမ်ရှိကြောင်း၊ ငါးအိမ်အား လိုက်ကြည့်နိုင်ကြောင်း ပြောဆို  
လေရာ ဦးတင်မောင် ဒုက္ခရောက်လေတော့သည်။

“ဒီမိန္ဒာမကြီးဘာ၊ ဒါလုပ်သင့်တဲ့ကိစ္စလား”

ဦးတင်မောင်တစ်ယောက် အီမိဝယ်မည့်သူများ၏ တဲ့လိုပေါ်သူ အတင်းလိုက်ပါသွားသည့် ဒေါ်နိနိအပေါ်တွင် ဒေါသများ ထွက်ကာ ကျွန်ုင်ခဲ့လေသည်။

\* \* \* \* \*

“ချော်၊ ကိုမောင်ဝင်း အေး”

**“ဖြည့်ဖြည့်ပေါ့ ကိတ်မောင်ရယ်”**

“ଆଏତେଃକ୍ରମ୍ୟ ଆଏ ଦୈଖ୍ୟଗତ୍ୟ”

ဦးမောင်ဝင်းနှင့် ဦးတင်မောင်တို့ အသိုးကြီးနှစ်ဦး သူတို့ အတူ  
သောက်နေကျ အရက်ဆိုင်တွင် ဆုကြရင်း ဦးတင်မောင်က

သူအပေါ် ပွဲစားမကြီး ဒေါ်နိနိ လူလည်လုပ်သွားသည်ကို ရင်ဖွင့်သည်။

“ဒီမိန်းမကြီးလား အရမ်းဆိုးတယ်၊ ငွေမျက်နှာတစ်ခုပဲကြည့်တာ၊ အိမ်က အကြီးမကြီးဆိုရင် နေ့တိုးလေးယူထားလို့ပတ်ပြုးနေလိုကတော့ မရဘူးဘူး၊ အိမ်အထိ လိုက်တောင်းတာပျော်ပါးစောင်ကလည်း သရမ်းသလားမပြောနဲ့ ကျော်တော့ သူကိုလန့်တယ် ပျို့၊ သူနဲ့အလုပ်လုပ်လိုကတော့ နှီးလို့မရဘူးမှတ်”

“ဘာလန့်စရာရှိလို့များ၊ ကျော်ကလည်း အဘွားကြီးမို့ ကြည့်နေတာ၊ ကျော်လို့ အဘိုးကြီးဆိုလိုကတော့ နပန်းလုံးပစ်တယ်”

“ဟာ- ကိုတင်မောင်ကလည်းပျော်၊ စိတ်ကိုလျှော့စမ်းပါသောက် သောက်”

“အေးပျော် ထားလိုက်ပါတော့၊ ခင်ပျေားကိုရင်ဖွင့်လိုက်ရတော့ စိတ်တော့ပေါ့သွားပါပြီ”

အဘိုးကြီးနှစ်ယောက် စိတ်အေးလက်အေးနှင့် အရက် ဆက်သောက်ကြသည်။ ဆိုင်လေးကို အပြင်ဘက်ကြည့်လျှင် သေးသည်ဟုထင်ရသော်လည်း အထဲတွင်မူ သပ်ရပ်စွာ ခင်းကျင်းထားနိုင်မှုကြောင့် ကျယ်ကျယ်ဝန်းဝန်းရှိသည်။ သောက်စားရန်လာကြသည့်လူများကလည်း သူအစုနှင့်သူ စည်းကမ်းသတ်မှတ်ထားသလိုပင်။ တစ်ယောက်တည်းသမားကလည်း တစ်ယောက်တည်းအေးအေးဆေးပင်။ အနောင့်အယှဉ်မရှိ။

“ကိုမောင်ဝင်း၊ ခင်ပျေားတို့ခြုံရှင်ရော လာသေးလား”

“အေး- မလာတာတောင်ကြာပါရောလား၊ ခင်ပျေားမေးမှ သတိရတယ်၊ ကြာပြီးပျော်- ဘာလဲပွဲစားကြီး ကျော်တို့ဘုံးပျောက်အောင်တော့

မလုပ်ပါနဲ့ဖျား၊ အံမယ်- ခင်ဗျားအချစ်တော်ကြီးကလည်း ကျေပြန်  
တဲ့ခြေကို စိတ်ဝင်စားတယ်ဖျား လာလာပြီးမေးတယ်”

“ ဘာအချစ်တော်ကြီးလဲ သွားစမ်းပါဖျား ဒေါ်”

× × × ×

ခံပြငါးရွေးကြီးမှ ကားစထွက်ပြီဆိုသည်နှင့် လုံးလုံးက  
အိပ်ငိုက်ရန် ပြင်သည်။ ရွေးကြီးထဲတွင် ငါးများရွှေးရ ချိန်တွယ်ရ<sup>၅</sup>  
နှင့် စိတ်ပင်ပန်းသွားသည်ကြောင့် ရသည့်အချိန်လေးတွင် ငါးသည်  
မလေး လုံးလုံး အမိအရ အိပ်ငိုက်ချင်သည်။ လုံးလုံးကဲ့သို့ပင် နှင့်နာ  
ကားပေါ်မှ ငါးသည်မတစ်သိုက် ငါးခြင်းတောင်းများကြားတွင်  
အိပ်သူကအိပ်၊ ငိုက်သူကငိုက်နှင့် နေကြပြီ။ မအိပ်မငိုက်ဘဲ  
လန်းဆန်းနေသူဆို၍ သဲစုဝင်းတစ်ယောက်တည်း ရှိသည်။

“လုံးလုံး၊ ငါပြောတာ ကြားတယ်မဟုတ်လား”

“အင်- နင်ပြောပြီးပြီလေဟာ၊ နင့်နောက်ကို ကိုစိန်ခဲ့လိုက်နေ  
တာလေ၊ ဒါကိုပြောနေတာ ဘယ်နှစ်ခါရှိပြီလဲဟာ”

“လုံးလုံးကလည်း အိပ်ငိုက်မနေပါနဲ့ဟယ်၊ ငါက စကားပြော  
ဖော် မရှိလိုပါ၊ ရော့- မက်မန်းပေါင်းစားလိုက် အိပ်ချင်စိတ် ပျောက်  
သွားမယ်”

“သဲစုကလည်းဟယ်၊ တစ်ရေးရရ နှစ်ရေးရရ ငိုက်ပါရစေ  
ဟယ်၊ အိပ်ရေးပျက်တာချင်း အတူတူဟာကို”

လုံးလုံး၏အိပ်ချင်စိတ်များကမပျောက်။ မျက်လုံးများ မဖွင့်ဘဲ  
ငိုက်မြဲ ငိုက်နေသည်။

တကယ်တော့ သဲစုဝင်းတစ်ယောက် စွဲရှိရှိနှင့် သူနောက်သို့  
လိုက်နေသော စိန်ခဲ့အကြောင်းကိုတွေးရင်း စိတ်ထဲတွင် ပျော်နေ  
သလိုလို ကျေန်းနေသလိုလိုဖြစ်စီသည်။ ဤသို့ ဆုံးလိုက်ခြင်း

အားဖြင့် သဲစိဝင်းတစ်ယောက် စိန်ခဲကို စိတ်ဝင်စားနေပြီလားဟု မေးရန်ရှိပါသည်။ သဲစိဝင်း၏သဘောက ထိုသို့မဟုတ်... .

“လူကသေးညျက်ညျက်နဲ့ ဝတ်စားထားတာက တို့တွေကြည့် ရတဲ့ ကာတွန်းထဲကာ ဘာလဲ နေပါဘီး ရက်ပါရွှေ့ရှိုး အေး၊ ဟုတ်တယ် ရက်ပါရွှေ့ရှိုးလိုလို ထော်လော်ကနှံ့လနှံ့ပါဟယ်၊ သတ္တိကလည်း တော်တော်ရှို့မူ့ပူ့ပဲ၊ လူမှိုက်တွေနဲ့ခြောက်တော့လည်း ကြောက်တတ် သားဟ၊ အယ်-ကြည့် ငါကတော့အားရပါးရပြောလို့”

လုံးလုံးက မက်မန်းပေါင်းကိုင့်လျက် ကားကျောမှုဘောင်ကို အားပြုကာ အိပ်ပျော်လျက်ရှို့နေလေပြီ။



## အခန်း(၂)

“အဆင်ပြေရဲ့လား ညီအစ်ကို၊ လိုအပ်တာရှိရင်လည်း  
ပြောနော်၊ အဘူမနာနဲ့”

ကိုယ်တိုင်ဖျော်ပြီး လာချေပေးဟန်တူသော လက်ဖက်ရည်ဆိုင်  
ပိုင်ရှင်က မင်းနိုင်ကို ပဋိသန္ဓာရ စကားဆိုသည်။ တကယ်တော့  
မင်းနိုင်အနေဖြင့် လက်ဖက်ရည်သောက်ဖို့ရန် အစီအစဉ် မရှိ  
သော်လည်း မိုးစက်မိုးပေါက်ကလေးများ ကျလာသဖြင့်နီးစပ်ရာ  
လက်ဖက်ရည်ဆိုင်သို့ ပြေးဝင်လိုက်ခြင်းသာ ဖြစ်သည်။  
လက်ဖက်ရည်ဆိုင်ကလေးက မြေထိုက်တဲ့လေးသာသာ မျှသာ။  
ခနော်ခနဲ့သစ်သားစားပွဲနှင့် ထိုင်ခုံပုလေးများ ငါးပိုင်းစားမျှသာ  
ခင်းကျင်းထားသည်။ အပြင်ဘက်တွင် ဆိုင်နာမည် ရေးမထား  
သော်လည်း အတွင်းဘက်၌ တစ်ပေပတ်လည်ခန့်ချို့ အိမ်မိုးသွေ်ပြား  
ပေါ်တွင် သဘော်ဆေးဖြင့်“ချော့ပြောင် လက်ဘက်ရည်ဆိုင်”  
ဟူ၍မသပ်မရပ် ရေးထားသည်။

မြင်ခုံဖြင့်ပင် သည်လက်ဖက်ရည်ဆိုင်က သန်လျင်မြို့တစ်မြို့  
လုံးတွင် အစုတ်ချာဆုံးစာရင်း ဝင်နိုင်သည်ဟုမှတ်ယူစရာ။ သို့သော်  
ဆိုင်ပိုင်ရှင်ဖြစ်သော ဦးပြောင်ကြီးက ဆက်ဆံရေးကောင်းမွန်လှ  
သည်။ သူကလည်း သူအတိုင်းအတွေးနှင့် သူပင်။

ဆိုင်အတွင်းသို့ မင်းနိုင် မျက်လုံးရွှေကြည့်လိုက်တော့ တက္ကဆိုလ် ကျောင်းသားကျောင်းသူဟု ယူဆရသည့်စုတွဲတစ်တွဲက ချောင် ကျကျ စားပွဲတွင် ရှိနေသည်။ ဦးပြောင်ကြီး လက်ဖက်ရည် ဖျော်သည့် ခုံအနီး အတွင်းပိုင်းထောင့်တစ်ထောင့်တွင် စာရွက် တစ်ခွက် ဘေးပင်တစ်ချောင်းနှင့် အလုပ်ရွှေပ်နေသော လူကြီး တစ်ဦး ရှိနေသည်။ မင်းနိုင်ထိုင်သည့်ခုံနှင့် ကျောချင်းကပ်လျက် ခုံတွင် သုံးနှစ်သားခန့် ကလေးတစ်ဦးနှင့်သားအမိက လက်ဖက်ရည် တစ်ခွက်ကို မျှသောက်နေသည်။ မင်းနိုင် ရောက်ပြီးမကြာမိ ကျောက်သင်ပုန်းချိမ်ကြားည်ပြီး ပေဒင်ဆရာတစ်ဦး ဝင်လာသည်။

“အစ်ကိုကြီးဆိုင်က ဘယ်ဆိုးလိုတုံး”

မင်းနိုင်က သူအနားတွင် မတ်တပ်ရပ်လျက်ရှိသော ဆိုင် ပိုင်ရှင်ကို စကားစလိုက်သည်နှင့် ခင်မင်လိုဟန်ဆန္ဒရှိပုံရသော ဆိုင်ပိုင်ရှင် ဦးပြောင်ကြီးက မင်းနိုင်၏စားပွဲတွင် လာထိုင်သည်။

“ဒီလိုပဲ လုပ်ကိုင်စားသောက်ရတာပဲ၊ ဒီနေရာလေးကလည်း ကခေါ်ကချုပ်လုပ်မှ အဆင်ပြေတာပျော်၊ အတည်အခန့် လုပ်လို မရဘူး”

“ကျွန်တော်က လက်ဖက်ရည်ဆိုင်ဆိုရင် သီချင်းတွေ အရမဲ့ ဆူညံအောင်ဖွင့်တဲ့ လက်ဖက်ရည်ဆိုင်ဆိုရင် မကြိုက်ဘူးပဲ”

“အေးပျော်- ကျွန်တော်ဆိုင်ကတော့ ညီအစ်ကိုမြင်တဲ့အတိုင်းပဲ တော်ရုံတန်ရုံး သီချင်းလည်းမဖွင့်ဘူး၊ တို့လည်းမထားဘူး၊ ဘယ့်နှုတ် ပျော် လက်ဖက်ရည်ဆိုင်မှာ ပိုမိုပြေတာ ဘယ်သူကစခဲ့သလဲ မသိ ပါဘူးပျော်၊ ဒီတော်တယ်ပဲဆိုချင်ဆိုပျော် ကက်ဆက်ခွေးထားပေးတယ်၊ နားထောင်ချင်ရင် တိုးတိုးလေးဖွင့်ပေးမယ်၊ တချို့ လူများက လက်ဖက်ရည်ဆိုင်ချိန်းပြီး အလုပ်ကိစ္စလေးတွေ

တိုင်ပင်ရအောင်လို့၊ အ-တစ်ယောက်တည်း လာထိုင်သူတွေ  
ကတော့ ဦးန္တာက်ဆေးတဲ့သဘော စိတ်ထွက်ပေါက်ရှာတဲ့သဘော  
ပေါ့များ၊ ဒီလူတွေအတွက်တော့ ဒီတိပိတွေနဲ့ အူည်ဆူည် သိချင်း  
တွေက အာရုံနောက်တယ်မဟုတ်လား”

မိုးကဖွဲ့ဖွဲ့လေးရွာနေရာက တဖြည်းဖြည်း သည်းလာသည်။  
ခကာအကြာတွင် မိုးယိုပေါက်များက ဟိုတစ်ပေါက် သည်တစ်ပေါက်  
နှင့်ကျလာသည်။ စားပွဲများကို မိုးလွတ်ရာနေရာသို့ရွှေ့ရသည်။

စုတွဲပိုင်းက ကောင်လေးနှင့် ကောင်မလေးကတော့ သူတို့  
ခုပေါ်သို့မို့ယဉ်တိုင် နေရာမှုမရွှေ့။ ကောင်လေးက ကောင်မလေး  
၏ထိုးကိုဖွံ့ဖြိုး သူကောင်မလေးနှင့် ပူးပူးက်က်တိုင်လိုက်သည်။  
မိုးယိုသည်အတွက်တော့ သူတို့စိတ်ညစ်သည့်ပုံမပေါ်။

“ဟောကြည့်- ညီအစ်ကို ဘယ်လောက်ကဗျာဆန်လိုက်သလဲ”

မိုးယိုပေါက်များကို တတ်နိုင်သလောက် လိုက်ပိတ်ပြီး ဆိုင်ရှင်  
က စုတွဲဘက်သို့ မေးငြေပြသည်။ မင်းနိုင်ကလည်း သဘောကျစွာ  
ခေါင်းညီတ်ပြသည်။

အမှန်စင်စစ် ဦးပြောင်ကြီးသည် သည်ရပ်ကွက်၊ သည်မြို့သား  
မဟုတ်။ အညာသားတစ်ဦးပင်၊ သူအပြောအရ နိုင်ငံခြားသဘောသား  
များ ကျင်လည်ကျက်စားသည့် ရန်ကုန် လမ်း ၄၀ ဘက်တွင်  
လက်ဖက်ရည်ဆိုင်လုပ်ငန်းကို အခါန်အတော်ကြာ လုပ်ခဲ့သည်ဟုဆို  
သည်။ သူဖျော်သည့်လက်ဖက်ရည်ကို မကောင်းဘူးဟုပြောပါက -

“ငါက အခုမှုလက်ဖက်ရည်ဖျော်တာ မဟုတ်ဘူးကွာ ငါဖျော်တဲ့  
လက်ဖက်ရည်ကို ကဗ္ဗာပတ်နေတဲ့သဘောသားတွေတောင်မှ စွဲစွဲ  
လမ်းလမ်းနဲ့သောက်တာ”

ဟု ဂုဏ်ယူကာပြောလေ နှိုးသည်။

“ဒီမယ် ကိုပြောင်၊ ဒါလေးကျွန်တော့စာရင်းမှာ မှတ်ထားလိုက်ဘူ”

မိုးခဲသွားပြီဖြစ်သဖြင့် သကြီးမဲကြီးဝဏ္ဏန်းတွက်နေသော လူကြီးက ပြန်ရန်ပြင်သည်။ လက်ဖက်ရည်ဖိုးကိုတော့အကြွေး။ ဦးပြောင်ကြီး၏မျက်နှာက မသာမယာဖြစ်သွားသည်။

“ကျွန်တော်ဒီနေ့ ခြေထောက်ညာင်းတာပဲ အဖတ်တင်တယ် ဗျာ၊ နောက်တစ်ခေါက်မှပဲ ပေါင်းယူတော့”

ကျောက်သင်ပုန်းပေွင်ဆရာကလည်း သူ့အခြေအနေမှန်ကို ရင်ဖွင့်ကာ အကြွေးထားသွားပြန်သည်။ လက်ဖက်ရည် တစ်ခွက် တည်းကို မျှသောက်နေသော သားအမိကလည်း -

“ဦးပြောင်ကြီး သမီးခင်ပုန်း အလုပ်ကအပြန်ဝင်သောက်မှ သူဆီမှာ ပေါင်းယူလိုက်တော့”

ဦးပြောင်ကြီး၏မျက်နှာကြီးက ဘူးသီးပုပ်ကဲသို့ ရှုံးတွေသွားပြန်သည်။ လက်ဝင်းမရှင်းဘဲ အေးအေးဆေးဆေးပင် ထွက်သွားသော သားအမိန့်စွမ်းသောက်၏နောက်ကျောကိုကြည့်ဖိုး ခေါင်းရမ်းသည်။

“ဘယ်ဆိုလိုတဲ့း အစ်ကိုကြီးက တော်တော်သဘောကောင်းတာပဲ”

မင်းနိုင်က အကြွေးသောက်သွားသူများကို ကြည့်ရင်းသဘောကျွွားဆိုသည်။

“ကျေးဇူးရှင်တွေ၊ ကျေးဇူးရှင်တွေ”

“ဦးပြောင်ကြီးလက်ဖက်ရည်ဆိုင်ကို ကျွန်တော် အရမ်းသဘောကျွားတယ်ဗျာ၊ တကယ့်ကိုဘဝဆန်တဲ့လူတွေ လာကြတာပဲ၊

ဆိုင်က ဘယ်အချိန်ထိဖွင့်သလဲ”

“အင်း- ဆိုင်ကိုတော့ မိုးမချုပ်ခင်အထိ ဖွင့်ပါတယ်၊ ဒါပေမဲ့ ဉာနေ သုံးနာရီလောက်ဆိုရင်တော့ ကျွန်တော်မရှိဘူးဘုံး၊ ကျွန်းမာရေး ပေါ်ဘုံး၊ ဝိတ်သွားမတယ်၊ ဝါသနာကလည်းပါ ကျွန်းမာရေးအတွက် လည်းကောင်းတယ်၊ အဲဒီအချိန်ဆိုရင်တော့ ဆိုင်မှာက မိန်းမနဲ့ သမီးပဲရှိတယ်”

“သော်- ဟုတ်လား၊ အခုံမှု သတိထားကြည့်မိတယ်၊ ဟုတ်တာ ပေါ့၊ အစ်ကိုကြီးဘော်ဒီက အရွယ်နဲ့မလိုက်အောင်ကို ဖစ်ဖြစ်နေ တာကိုး၊ ဟုတ်ပါပြီဘုံး- ကျွန်တော်လည်းသွားတော့မယ်၊ ရွှေ- ဒီမှာ လက်ဖက်ရည်ဖိုး နောင်ဆိုရင်တော့ အကြေးသောက်လို့ ရမှာပေါ့ ဟုတ်တယ်မဟုတ်လား”

ဦးပြောင်ကြီး အတော်ကလေးပျော်သွားသည်။ စုတ်ချာသော ဆိုင်ကလေးနှင့်ဆန့်ကျင်စွာ ဦးပြောင်ကြီး၏ နှစ်လိုဖွယ်ကောင်း သော ဖော်ရွှေမှုကြောင့် ဤဆိုင်လေးသို့ မင်းနိုင်တစ်ယောက် ဖကြာ မကြာ လာရောက်ဖြစ်တော့မည်ဖြစ်သည်။



## အခန်း(၂၂)

လစာထုတ်ပြီးစ လဆန်းရက်ဖြစ်သဖြင့် ဈေးကဲချိန်ဖြစ်သည့်  
တိုင်အောင် ဈေးဝယ်သူများရှိနေသေးသည်ကြောင့် ဈေးသိမ်းချိန်  
လာကြိုသောမင်းနိုင်သည် မာမာဆွေကို ကူညီပြီးရောင်းပေးနေရ<sup>၁</sup>  
သည်။ ဈေးရောင်းကောင်းသဖြင့် မာမာဆွေမှာ အတောကလေး  
ပျော်ရွှေ့လျက်ရှိနေသည်။ မည်မျှအထိ ပျော်ရွှေ့နေသနည်းဟူမှု  
အပျော်များက သူခင်ပွန်းမင်းနိုင်ကိုပါ ကူးစက်လျက်ရှိသည်။

“အစ်ကို အစ်ကို”

ဈေးအတူတူရောင်းနေရင်းမှ အနီးဖြစ်သူ၏ အထိတ်တလန့်  
ခေါ်သံကြောင့် မင်းနိုင် မာမာဆွေကို ထူးဆန်းစွာကြည့်လိုက်သည်။  
မာမာဆွေက တစ်စုံတစ်ယောက်ကိုညွှန်ပြပြီး . . .

“အစ်ကိုရယ်၊ ဟိုးမှာလာနေတဲ့ မိန်းမကြီးလေ၊ သူလာရင်  
အစ်ကိုကြည့်ပြီးရောင်းလိုက်နော်၊ မ ခဏရွှောင်နေလိုက်မယ်”

“ဘာဖြစ်လို့လဲ၊ ဘာလဲမာမာရယ် .. မာမာ .. ဟေ့”

မင်းနိုင်က ပြန်မေးချိန်မရလောက်အောင်ပင် မာမာဆွေ  
သည် ဈေးဝယ်သူများနှင့်ရောန္တာကာ ပျောက်သွားလေသည်။

မင်းနိုင် သူအနီးပြသည့်ဘက်ကို ကြည့်လိုက်သည့်အခါတွင် သူတို့ ဆိုင်ဆီသို့ တည့်တည့်မတ်မတ်လာနေသော အမျိုးသမီးကြီးတစ်ဦး ကို တွေ့လိုက်ရသည်။ သူက ရွှေးသူရွှေးသားတို့၏ အချစ်တော် ဒေါ်နိနိပင် ဖြစ်သည်။

“ဟဲ့- မင်းက ဘယ်သူတုံး ဒီဆိုင်ကကောင်မလေးရဲ့အမျိုးသား ဆိုတာလား”

“ဟူတ်ကဲ ဒေါ်ကြီး၊ ဘာရောင်းပေးရမှာလ ဘာလိုချင်လိုလဲ”

“အင်- ကောင်မလေး မရှိဘူးလား”

“အဲ- မရှိဘူး ရွှေးရုံးဘက် ခက္ခသွားတယ်၊ ဒေါ်ကြီးလိုချင်တာ ပြောပါ ကျွန်တော် ရောင်းပေးပါမယ်”

“အေး- ဟူတ်ပြီ၊ အိမ်မှာက ကြက်သွန်နဲ့ ကုန်နေပြီဆိုတော့ ကြက်သွန်နဲ့ ငါးဆယ်သား ချိန်ပေး ပိုပိုသာသာထည့်နော်၊ ငါက မင်းမိန့်းမရဲ့ဖောက်သည်၊ ကောင်မလေးက ငါဆိုပိုတည့်ပေးတာ”

ဒေါ်နိနိအလိုရှိသော ကြက်သွန်နဲ့ကို မင်းနိုင်က သွက်လက်စွာ ပင် ချိန်ထည့်ပေးလိုက်သည်။

“ဟယ်- မင်းဟာက ဘယ်မှာပြည့်သေးလိုတုံး”

“ပြည့်ပါတယ်၊ အသာထွက်တောင် ပေးထားသေးတယ်၊ ကဲ- ဒေါ်ကြီး စိတ်ကျေန်ပြုအောင် ဒီမှာ တစ်လုံးပိုတည့်ပေးလိုက်ပြီ”

“မပြည့်သေးပါဘူးဟယ်”

“ဒေါ်ကြီး ကျွန်တော်ပြည့်အောင် ချိန်ပေးထားတာဗျာ၊ ဒီမှာ ချိန်ခွင်လျှာထွက်လည်း ပိုပေးထားပြီးပြီ”

“ဟင့်အင်း၊ ထည့်ဦး ဒီလိုထည့်လိုက်စမ်းပါ”

ဒေါနီနိုက ပြောပြောဆိုဆို ကြက်သွန်နှင့် ဥက္ကားသုံးဥက္ကား  
ကောက်ယူပြီး ချိန်ခွင်အတွင်းထည့်လိုက်သည်။

“မလုပ်ပါနဲ့ ဒီလိုဆို ကျွန်တော်တို့ ဘယ်မှာ အမြတ်ကျွန်တော့  
မှာလဲ”

မင်းနိုင် စိတ်မရှည်တော့။ အနှစ် မိန့်းမကြီးကို သူ့အနီးမာမာဆွဲ  
အဘယ်သောအကြောင်းကြောင့် ရွှေ့ကြပြီးရသည်ကို မင်းနိုင်  
တစ်ယောက် သဘောပေါက်လိုက်ပါပြီ။ မာမာဆွဲဆိုသည့်  
သူ့ချုပ်အနီးသည် ရွေးသည်ဘဝကို စိတ်ပျက်ရခြင်း အကြောင်း  
တရားများတွင် ဤကဲ့သို့ မိန့်းမကြီးများသည် အဓိကအတ်ကောင်  
များဖြစ်နေမည်ဆိုသည်ကို မင်းနိုင်တွေးဆမိသည်။

“ဒီမှာ ဒေါကြီး၊ ခင်ဗျားရွေးဝယ်နေတာလား၊ ဓားပြတိက်  
နေတာလား၊ မရောင်းတော့ဘူးများ၊ သွားတော့”

မင်းနိုင်က ချိန်ထားသည့်ကြက်သွန်နှင့်များကို တောင်းထဲသို့  
ပြန်သွန်ချုရင်း ပြောလိုက်သည်။

“အဲမယ်- အဲမယ်၊ ဒီလောက်လေးအဆစ်တောင်းမိတာများ  
ငါကဓားပြဖြစ်ရညီးမယ်၊ ငါကိုများ ဓားပြတဲ့၊ ငါကဓားပြဆိုရင်  
နင်တို့ရွေးသည်တွေက သူ့ခိုးတွေ၊ အလေးခိုးတဲ့သူ့ခိုးတွေ”

“ဘာသူ့ခိုးလဲ၊ ကျူးပို့က မှန်မှန်ကန်ကန်ရောင်းတာ ချိန်ခွင်  
ကိုကြည့်၊ ကုလားမောင်းဗျာ၊ အလေးလည်းတစ်ရွေးသားမှ မလျော့  
ဘူး၊ ခင်ဗျားတို့ကမှ ဓားပြ၊ ဓားပြတွေ၊ မတရားယူချင်တာ”

“နင်တို့က သူ့ခိုး”

“ခင်ဗျားက ဓားပြဗျာ”

“သူ့ခိုး”

“ဓားပြ”

ကပ်စေးနဲ့ကြီး ဒေါ်နိန္ဒိုင်မင်းနှင့် တွေ့ဆုံးလေသာအခါ  
တစ်ယောက်တစ်ခွန်းစကားများပြီး ရွှေပုဂ္ဂန်တော့သည်။

“တော်ကြပါတော့ - တော်ကြပါတော့ အစ်ကိုရယ်၊ ရွက်  
စရာကြီး၊ ဒေါ်နဲ့ကြီးရယ် တောင်းပန်ပါတယ်နော်”

“ဘာ- မင်းက ဘာတောင်းပန်နေတာလဲ၊ လွန်တာက  
ဒီအဘွားကြီးကွဲ”

“ဘာအဘွားကြီးလဲ၊ ဟွန်း”

တစ်နေရာက ချောင်းကြည့်နေသော မာမာဆွဲ မနေ့နိုင်  
တော့ဘဲ အမြန်ပြေးထွက်လာရတော့သည်။

× × × × ×

“အစ်ကိုရယ်၊ အဆင်ပြေးအောင်ရောင်းလိုက်ပါလို မှာထားရက်  
နဲ့ အခုတော့ဖောက်သည်ပျက်ပြီ”

နှိုးမောင်နှုန်းနှစ်ယောက် ရွေးသိမ်းပြီးပြန်လာသည့်အခါတွင်  
ဒေါသ မထွက်စပူးထွက်နေသော သူခင်ပွုန်းကို မာမာဆွဲက  
အတော်ထိန်းယူရသည်။ မဟုတ်လျှင်မခံတတ်သော သူခင်ပွုန်း၏  
စိတ်ဓာတ်ကို မာမာဆွဲ ကောင်းကောင်းကြီးသိသည်။

“ဖောက်သည် ပျက်ပျက်ပေါ့ကွာ၊ မင်းမို့လို ဒီလိုမိန်းမကြီးကို  
ဖောက်သည်ထားနေသေးတယ် သူမရောင်းရလို ဘာဖြစ်သွားမှာလဲ”

“သြော်- အစ်ကိုရယ်၊ ဒီရွေးထဲမှာက နှစ်နဲ့ချီပြီး ရောင်းနေ  
ကြတဲ့ ရွေးသည်တွေအများကြီးပဲ၊ မ တို့က နောက်မှလိုက်ရောင်းပြီး  
ဖောက်သည်ရှာယူရတာလေ”

“မှန်မှန်ကန်ကန် ရှိုးရှိုးသားသားရောင်းရင် ဖောက်သည်က  
များလာမှာပဲ မဟုတ်လား”

“မထင်ပါနဲ့အစ်ကိုရယ်၊ ဒီအကြောင်းတွေ မ ပြောလာတာ  
လည်း အပ်ကြောင်းထပ်နေပြီ၊ အသာထွက်ပေးနိုင်တယ်ဆိုတာက  
သေးတဲ့ အလေးနဲ့ရောင်းတော့ ပေးနိုင်တာပေါ့၊ အဲဒီအလေး  
သေးသေးလေးကို သွေးပြီးရောင်းတဲ့ ရေးသည်မျိုးကိုမှ သူတို့က  
အလေးမှန်တယ် ထင်နေကြတာလေ၊ ဝယ်တဲ့လူတွေက သူတို့ဆီမှာ  
မှ ဝယ်ချင်ကြတာ”

“အဲဒီလိုဆိုရင်လည်း ရောင်းမနေနဲ့တော့ ရွာပြန်ပြီးခြုံလုပ်မယ်”

“အစ်ကိုကတော့လေ၊ သူရှေ့ ညည်းမပြရဘူး၊ ရွာပြန်ဖို့ ကိုပဲ  
ပြောနေတော့တာပဲ”

“ဟုတ်တယ်လေ၊ မှန်မှန်ကန်ကန် အလေးမှန်မှန်နဲ့ ရောင်းတာ  
ကို မကြိုက်ဘူးဆိုရင်တော့ မရောင်းရဲ့ပေါ့”

“မရောင်းလို့ ဘာလုပ်စားကြမလဲ၊ အစ်ကို မ ကိုတစ်ခု  
လုပ်ပေး”

“ဘာလုပ်ပေးရမှာလဲ”

“အင်း- မ လည်းလုပ်တော့မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ သူများ  
မိုးခါးရေသာက်တော့ လိုက်သာက်ရမှာပဲလေ”

“ရှင်းရှင်းလင်းလင်း ပြောမှာသာပြောစမ်းပါကွာ”

“မ ကိုအလေးသွေးပေး”

“အလေးသွေးပေးရမယ်၊ ဟာ- မလုပ်ကောင်းပါဘူးကွာ” ဟု  
မင်းနိုင်က ပြောပြီးခါမှ ...

“ဉာဏ်- အေး အေး၊ သဘောပေါက်ပြီ သွေးပေးမယ်၊  
သွေးပေးမယ်”

မတတ်နိုင်တော့။ ဝယ်သူ စိတ်ချမ်းသာစွာဖြင့် ကြည်ဖြို့  
ဆိုလျှင် မလွှဲမရှောင်သာဘဲ သည်နည်းကိုပင် သုံးရတော့မည်ဟု  
မင်းနိုင်က သဘောပေါက်လိုက်သည်။ ချေးဝယ်သူ အများစုံ  
အနေဖြင့် ချိန်ခွင့်လျှောကလေး သူတို့ဘက် အောက်ထိုးဖြစ်နေမှု  
ကျေနှင်းသူများဖြစ်ကြလေရာ မင်းနိုင်က မာမာဆွဲ၏သဘောကို  
ကောင်းကောင်း နားလည်လိုက်သည်။

နောင်ရက်များတွင် မင်းနိုင်တစ်ယောက် သူအိမ်တွင်  
မာမာဆွဲ၏အလေးများကို စီမံပြန်ပြေ သွေးနေသည်ကို တွေ့မြင်  
ကြရလေသည်။



## အခန်း(၂)

ကြိုက်မိပြီဆိုသည့်အခါတွင် စိန်ခဲတစ်ယောက် မရှုက်နိုင်တော့။ အောင်ချမ်းသာရွေးလေးသို့ နေ့တိုင်းနီးပါး ရောက်သည်။ သူ့အမေ ဒေါ်နိန္ဒြင့် တိုးနေမည်ကိုလည်း စိုးရိမ်ရသဖြင့် မိခင်ကြီး ၏အလစ်ကို ချောင်းရသေးသည်။ ဒေါ်နိန္ဒြင့် ရွေးမှုအထွက် စိန်ခဲ ရွေးထဲသို့ အဝင်ဖြစ်သည်။ ဒေါ်နိန္ဒြင့် ရွေးထဲမှ ထွက်ချိန်ကို စောင့်နေရသဖြင့် စိန်ခဲ ငါးတန်းထဲ ရောက်လာချိန်တွင် သဲစုဝင်းက ရှိချင်မှု ရှိတော့သည်။ သဲစုဝင်းရှိသေးသည်ဆိုလျှင်ဖြင့် စိန်ခဲက ဓားလွယ်ခုတ်မျက်နှာချင်းဆိုင်တွင်ရှိသော ဝက်သားဆိုင်မှုနေ၍ သဲစုဝင်းငါးရောင်းနေသည်ကို အိုဇြောမရွာ့ ထိုင်ကြည့်နေတတ်သည်။

အချိန်ကြာလာသည့်နှင့်အမျှ စိန်ခဲတစ်ယောက် သဲစုဝင်းကို လာပိုးနေမှန်း ငါးမိမ်းတန်းတစ်ခုလုံး သိကုန်သည်။ မသိသူဟူ၍ စိန်ခဲ၏အမေ ဒေါ်နိန္ဒြင့်တစ်ယောက်သာရှိသည်။ စိန်ခဲက အခြား သူများ သိသည်ဖြစ်စေ မသိသည်ဖြစ်စေ ဂရမဖိုက်။ သဲစုဝင်းဆိုသို့ လာမြို့ပြီးမြို့ပင် ဖြစ်သည်။ စိန်ခဲတစ်ယောက် ဝက်သားဆိုင်တွင် လာထိုင်ပြီး သူကိုအရှုက်မဲ့ ထိုင်ကြည့်နေသည်ကိုတော့ သဲစုဝင်းက အလွန် ရှုက်သည်။

ယခုလည်း ဝက်သားဆိုင်တွင် စိန်ခဲ ရောက်နေပြီ။  
“အသ”

လူရှင်းသည်နှင့် ဝက်သားဆိုင်ရွှေမှ စိန်ခဲက အသံပြုသည်။  
“ဘာ အသလဲ၊ အနားမလာနဲ့နော်”

“အသဲရယ်၊ အနား... နား... နား... ”

“ဒီများနော် တွေ့လား ငါးညီထုပ်၊ ပစ်ပေါက်လိုက်မှာနော်”

ဝက်သားဆိုင်ဆီမှ သူထဲသို့ ကူးရန်ပြင်နေသည် စိန်ခဲကို  
သဲစုဝင်းက ငါးညီထုပ်နှင့် မြိမ်းခြားကြောက်သည်။ ငါးညီဟု ဆိုလိုက်  
သည်တွင် စိန်ခဲတွန့်ဆုတ်သွားသည်။ ငါးစိမ်းတန်းသို့ လာရပန်  
များလာသော စိန်ခဲတစ်ယောက် ငါးညီနဲ့နှင့် ယဉ်ပါးနေပြီဖြစ်  
သော်လည်း ငါးညီနှင့်ထိတွေ့ရမည့်အရေးကိုဖြင့် စိန်ခဲ ကြောက်နေ  
သေးသည်။

“ရက်စက်လိုက်တာ အသဲရယ်”

စိန်ခဲ၏ဖြစ်အင်ကိုကြည့်ပြီး သနားနေသော လုံးလုံးက -

“သဲစုရယ်၊ ကိုစိန်ခဲကြီးသနားပါတယ်ဟယ်၊ သူခဲများ ဖွဲ့က  
ကြီးကကြီးနဲ့”

“မသနားနိုင်ပါဘူး”

ငါးများ ရောင်းကုန်ပြီဖြစ်သဖြင့် သဲစုဝင်းရော လုံးလုံးပါ  
ရေးသိမ်းရန်ပြင်နေကြပြီ။ ငါးခုတ်သည့်စား၊ စဉ်နှီးတုံးနှင့် လင်ပန်း  
များကို ဆေးကြောသုတ်သင်သည်။ သဲစုဝင်းက ကြွောကြွောကြုံဖိတ်ဖြင့်  
ထုပ်ထားသော ငါးညီထုပ်ကို စိန်ခဲမြှင့်အောင် တမင်ပြီး သူ  
ဆွဲခြင်းထဲသို့ ထည့်သည်။ သူ၏အိမ်အပြန်လမ်းတွင် စိန်ခဲ လိုက်ပြီး  
နောင့်ယူက်လာလျှင် ငါးညီထုပ်စာမိမည်ဆိုသည်သဘောပင်။  
ငါးညီထုပ်ကိုမြင်သည့်စိန်ခဲက နှာခေါင်းရှုံးပြုသည်။

ငါးတန်းတွင် ကိစ္စများရှင်းပြီးရောက် သဲစုဝင်းက သူခင်မင် နေရသာ မာမာဆွဲ၏ ကုန်ခြောက်ဆိုင်သို့ သွားသည်။ မာမာဆွဲ ထံသို့ သဲစုဝင်း ရောက်လာသည်နှင့်တပြုင်တည်း စိန်ခဲ့သည်လည်း အညာသားလက်ဖက်ရည်ဆိုင်သို့ ရောက်လာသည်။ သဲစုဝင်းက မာမာဆွဲကို နှိုတ်ဆက်ထွက်သွားသည်နှင့်စိန်ခဲ့က မာမာဆွဲ၏ ဆိုင်သို့ကူးလာသည်။

“အစ်မ- ကျွန်တော် ဘယ်လိုလုပ်ရမလဲ၊ ကျွန်တော်ရင်ထဲမှာ ပလောင်ဆူနေပြီဗျာ”

“စွဲမလျော့ပါနဲ့ ငါမောင်ရယ်”

“အစ်မရယ်- အသမှာ တခြား ချစ်ရမဲ့သူများ ရှိနေပြီလား မသိဘူးနော်”

“မရှိလောက်ဘူး ထင်တာပဲကွယ်”

မာမာဆွဲ၏ ထင်တာပဲကွယ်ဆိုသည်က စိန်ခဲ့အတွက် ရတက်မအေးစရာ။

“အစ်မက မသိဘူးလား၊ အစ်မတို့က အတူတူသွားလာနေ တာကို”

မာမာဆွဲနှင့်စိန်ခဲ့တို့ သဲစုဝင်းအကြောင်း ပြောဆိုနေစဉ် သူဇီးကို လာကြို သော မင်းနှင့်ရောက်ရှိလာရာ စိန်ခဲ့က ကုပ်ချောင်းချောင်းနှင့် အသာလျှို့ထွက်သွားသည်။ မင်းနှင့်က ...

“ဘယ်ကကောင်လဲကွု”

“အဒေါလား သူကသဘောသားတဲ့”

“သဘောသား၊ ဟင့်-အသားကမဲ့မဲ့ လူစဉ်မမိတဲ့ရှုပ်နဲ့”

အမှန်အားဖြင့် သူဇီး မာမာဆွဲ၏အနီးတွင် သူမသိသည့် သူစီမံးယောက်သားရှိနေပြီး တရင်းတနီးစကားပြောနေခြင်းကို

မင်းနိုင်အနေဖြင့်မနှစ်သက်ပေါ့။ သို့သော်လည်း သူဇနီး မာမာဆွဲ သည် သူစိမ်းနှင့် ပရောပရည်ပြုတတ်သည့် အတန်းအစားထဲတွင် မပါဝင်ကြောင်းသိသည့်နှင့်အညီ စိန်ခဲနှင့်ပတ်သက်၍ စောဒက တက်မနေတော့ဘဲ ကူညီသိမ်းဆည်းစရာ ရှိသည်များကို သိမ်း ဆည်းသည်။

× × × × ×

**“ညီအစ်ကို-ဘယ့်နှယ် ထမင်းစားချိန်ကြီးပါလား ထမင်းစား ပြီးလာပြီးလား”**

၁၀ နာရီခန့်တွင် လက်ဖက်ရည်ဆိုင်အတွင်း ရောက်ရှိလာ သော မင်းနိုင်ကို ဦးပြောင်ကြီးက လှမ်းနှုတ်ဆက်သည်။

“မိန်းမကို ရွေးသိမ်းပေးပြီးပြီးချင်း ထွက်လာတာ အိမ်နားက အိမ်တက်မှာ ကိုးနာရီလောက်ကဗျာ အုန်းနှုံးခေါက်ဆွဲသွား ဆွဲထားတော့ ထမင်းကမဆာသေးဘူးဗျာ၊ ရွေးသွားပေးစရာလည်း မရှိ တာနဲ့ထွက်လာလိုက်တာ”

ထမင်းစားချိန်ဖြစ်သဖြင့် ရွှေညာပြောင် လက်ဖက်ရည်ဆိုင် အတွင်း လူရှုံးလျှက်ရှိသည်။

**“ညီအစ်ကို၊ သောက်မယ်မဟုတ်လား”**

ဦးပြောင်ကြီး၏အမေးကို မင်းနိုင်က ခေါင်းညီတ်ပြုလိုက သဖြင့် အကြောင်းသိဖြစ်သော ဦးပြောင်ကြီးက ကျဆိမ့်တစ်ခွက် ဖျော်ပေးသည်။

**“လက်ဖက်ရည်ဆိုင်တွေကတော့ အတော်များတယ်နော်”**

“ဟုတ်တယ် ညီအစ်ကို၊ လက်ဖက်ရည်ဆိုင် ကောက်ဖွင့်ဖို့ ကတော့ လွှာယ်ပါတယ်၊ ရေရှည်ရပ်တည်ဖို့က ခက်တာပါ ကျွန်တော်

ပြောသလိုပေါ့၊ နေရာဒေသကြည့်ပြီးလုပ်ရတာ၊ ဒီနေရာမှာက မြို့ထဲကဆိုင်တွေလို တခမ်းတနားနဲ့ လာဖွင့်လိုမရဘူး၊ ကချုပ် ကဆွဲတ်လုပ်မှုအံဝင်တာ၊ ဒီကြာကွေးဆိုရင်လည်း သူတို့ဘားနိုင် အောင် ၁၀၀ တန်လေးလုပ်ပေးရတယ်၊ စမူဆာဆိုရင် ၅၀ တန်၊ အကြေးဆိုလည်းထားပေးရတာပဲ”

“ကျွန်တော်တိုင်ယ်တုန်းကဆိုရင်တော့ လက်ဖက်ရည်တို့ ကော်ဖိတို့ဆိုတာ လူမမာစာပျွဲ၊ နေမကောင်းမှ သောက်ရတာမျိုး၊ လက်ဖက်ရည်ဆိုင်ဆိုရင် ကုလား၊ ခေါက်ဆွဲကြော်ဆိုင်ဆိုရင် တရုတ် တွေပေါ့နော်၊ အခုကျတော့ လက်ဖက်ရည်ဆိုင်ဆိုရင် အညာသား တွေ”

“နေအုံ-နေအုံ ညီအစ်ကို ခကာ ... ”

မင်းနိုင်၏ စကားမဆုံးမိ ဦးပြောင်ကြီးက စကားစဖြတ်ပြီး လက်ဖက်ရည်ဆိုင်ရွှေ၊ လမ်းပေါ်သို့ ပြီးထွက်သွားပြီး ဆိုင်ရွှေမှ ဖြတ်လျှောက်သည့်လူငယ်နှစ်ဦး၏ရွှေတွင် ပိတ်ရပ်လိုက်သည်။

“ဟေ့-မင်းတို့နှစ်ယောက် ငါကြည့်ကြည့်နေတယ်၊ ငါဆိုင် လက်ဖက်ရည်ဖိုးအကြေးကျတော့ မဆပ်ဘူး ငါဆိုင်ကျော်ပြီးတော့ လမ်းထိုင်က ဆိုင်မှာသွားသောက်တယ်”

“ဟာဘျာ- ဦးပြောင်ကြီးကလည်း လမ်းပေါ်ကြီးမှာဘျာ၊ ဦးပြောင်ကြီးအကြေး ပေးမှာပေါ့”

“ပေး... ပေးရင် အခုပဲပေး”

“ဦးပြောင်ကြီးဆိုင်က တို့ပိုကမရှိ၊ ဘောလုံးပွဲလေးဘာလေး လည်း ပြတာမဟုတ်ဘူးလောျာ၊ ပြီးတော့ လမ်းထိုင်ဆိုင်က

ကောလိပ်ကျောင်းသူတွေပါ ကြောင်လိုရတယ်လေဗျာ”

လူငယ်တစ်ဦးက ဦးပြောင်ကြီးကို လက်ဖက်ရည်ဖိုး အကြွေး  
ပေးရင်းပြောသည်။

ဦးပြောင်ကြီးက မင်းနိုင်၏စားပွဲသို့ပြန်လာထိုင်ပြီး . . .

“အဲဒါပဲ ညီအစ်ကိုရော ဒီကောင်တွေ ဒီလိုတောင်းမှရတာ၊  
အလကား ဆိုင်တကာလှည့်ပြီး လက်ဖက်ရည်အကြွေးသောက်၊  
နေတဲ့ကောင်တွေ”

“ကိုပြောင်ကြီး၊ သူတို့ပြောတာလည်းဟုတ်တာပဲ၊ ဒီခေတ်မှာ  
တော့ လက်ဖက်ရည်ဆိုင်ဆိုရင် တိပိမရှိလို့မရဘူး၊ ကောလုံးပွဲ  
ပြနိုင်ရင်ပြု၊ မဟုတ်ရင် မြန်မာအတ်လမ်းလေးတွေ ပြပေးထားမှ  
လူပိုဝင်မှာပေါ့”

ဦးပြောင်ကြီးက ဆံပင်မရှိသည့် သူ၏ခေါင်းကို တွင်တွင်ကြီး  
ကုတ်သည်။



## အခိုး(၂၄)

“ကိုစိန်ခဲ့၊ သဲစုက ဒီနေ့ အစောကြီးပြန်သွားတယ်”

စိန်ခဲ့တစ်ယောက် သည်တစ်ရက်အတွက် လာမောဖြစ်ပြီ။  
ဈေးသိမ်းခါနီးအပြေးအလွှားရောက်လာသော စိန်ခဲ့။ သဲစုဝင်းကို  
အရိပ်အယောင်မျှပင်မတွေ့လိုက်ရ။

“ကုန်ခြောက်အစ်မကြီးဆိုင်မှာ ရှိမှု့လည်းမဟုတ်ဘူး၊ ကိုစွဲ  
ရှိလိုကို အစောကြီးပြန်သွားတာ၊ ဒါနဲ့ ကိုစိန်ခဲ့ကြီးက သဲစုကို  
ကြိုက်တာကတော့ ဟုတ်ပါပြီ၊ ကိုစိန်ခဲက ငါးဆိုရင်အသေမှန်း၊  
အသေချုံတတ်တာဆို သဲစုနဲ့ဖြစ်ပါမလား၊ သဲစုက ဒါကိုသိလို့  
ကိုစိန်ခဲကို မစဉ်းစားတာ ဖြစ်ချင်ဖြစ်မှာပေါ့”

လုံးလုံးပြောသမျှကို မျက်နှာမသာမယာဖြင့် နားထောင်  
နေသော စိန်ခဲက ...

“ဒီလိုတော့လည်း မဟုတ်ပါဘူးဟာ၊ အသဲကသာ ပြန်ချစ်မယ်  
ဆိုရင် ကျွန်တော်ဘာသားမှ မရှောင်တော့ဘူး၊ အသဲက စားခိုင်းရင်  
ငါးဟင်းလည်းစားမယ်ဟာ၊ အကုန်စားမယ်ဟာ”

“ဒီလောက်တောင်ပဲသဲစုကို ချစ်တာလား၊ အမလေးလေး  
သဲစုကတော့ ကံကောင်းတာပဲ၊ ဒါဆိုရင်လေ လက်တွေ့ပဲ လုံးလုံး  
ဆိုက ဒီငါးကြုံးတွေ ဝယ်သွားပေးဦးလေ”

“ဗျာ၊ အဲ- အဲ ဝယ်မယ်၊ အကုန်ဝယ်ရမှာလား”

“ဝယ်ရင်ကောင်းတာပေါ့ ကိုစိန်ခဲကြီးရယ်၊ ဘာရှိတော့လိုလဲ နှစ်ကောင်မှု တစ်ပိဿာပိုပိုပေါ့”

ငါးသည်မလေး လုံးလုံး အခွင့်ကြုံတုန်းလေး သူဖို့ကျော်အောင် လုပ်လိုက်သည်။ စိန်ခဲ စိတ်မပြောင်းမိ ငါးနှစ်ကောင်ကို အမြန် ချိန်သည်။

“ကိုင်ပေးရှုံးမလား”

“လုပ်ဗျာ- စိတ်ရှိသလိုလုပ်၊ လုံအောင်တော့ထုပ်ပေးနော်”

“စိတ်ချာ- စိတ်ချာ၊ အဆင်ပြောပါစေတော်၊ ကိုစိန်ခဲကြီးကို သဲစု အမြန်ပြန်ကြုံက်ပါစေတော်၊ အခုချက်ချင်းပြန်ချုပ်နိုင်ပါစေ”

ငါးရောင်းရသည့်မျက်နှာနှင့် လုံးလုံးက အပိုဆုလေးတွေ လည်း တောင်းပေးသည်။ မည်သိပ်ပိုင်ဖြစ်စေ စိန်ခဲကော်ကျော်ပိုင်သည်။ သဲစုဝင်း၏အချစ်ကို ရမည်ဆိုလျှင် ငါးစိမ်းတန်းတစ်ခုလုံးက လက်ကျော်ငါးများကို ဝယ်ခိုင်းလျှင်ပင် ဝယ်ပစ်မည့်စိန်ခဲဖြစ်သည်။

“ကိုစိန်ခဲကြီးက ဒီလိုပဲ နေ့တိုင်းလာပေးနေတာနဲ့ ပြီးနေတော့မှာလား”

“အသဲက စိတ်ကြီးတယ်လေ”

“သွေ်- လုံးလုံးပြောတာကို သဘောမပေါက်ပါလား၊ ကိုစိန်ခဲကြီး လာလာကြည့်တာက သဲစုဘာရလဲ၊ အရှုက်ပဲရတာ”

“ဗျာ- အဲ လုပ်ပါပြောပါဦး၊ အကြံဥာက် ပေးစမ်းပါဦး လုံးလုံးရယ်၊ ကျွန်တော် ဘာလုပ်သင့်လဲ”

“သဲစုက မိန်းကလေးရှင့်၊ အဝတ်အစားလှလှလေးတွေ ကြိုက်တယ်၊ ခြုံတဲ့သတဲ့ဟာလေးတွေ ကြိုက်တယ်၊ ပန်းလှလှလေး တွေကိုလည်း ကြိုက်တယ်၊ ကြိုက်တာတွေကတော့ အများကြီးပဲ”

စိန်ခဲက လုံးလုံး၏ဆိုလိုရင်းကို သဘောပေါက်သွားသည်။ သစ္စကို လာများရင်း ငေးမောကာ အချိန်ဖြန်းမိခဲ့သည့်အတွက် နောင်တရကာ သူကိုယ်သူ ထုန်က်ဒက်ပေးချင်စိတ်ပင် ပေါက်သွားသည်။

× × × × ×

ရွှေးသိမ်းပြီး တစ်ယောက်တည်းပြန်လာသော မာမာဆွဲ၏ နောက်သို့ စိန်ခဲ အပြေးလိုက်လာခဲ့သည်။ သူ၏လက်ထဲတွင် ပလတ်စတစ်အိတ်နှင့်ပတ်ထားသည့် အနီရောင်ခဲရဲ့ နှင့်ဆီပွဲင့် လေးနှင့် ပါဆယ်ထုပ်လေးတစ်ထုပ်။ အထုပ်ကိုလည်း ဖဲပြားအနီစလေး စည်းလျက် သေသေချာချာထုပ်ပိုးထားသည်။

“အစ်မ၊ အစ်မ နေပါး”

“**ဉော်-** စိန်ခဲ ငဲ့မောင်”

“ဒီဟာလေး”

“ဘာလဲ ငဲ့မောင်ရယ်”

“ဒီဟာလေးကို ကျွန်တော့ရဲ့အသကို ပေးပေးပါဘူး”

“မင်းနဲ့သဲစုရဲ့ အခြေအနေက . . .”

“အသကို ကျွန်တော် ကပ်လို့မရသေးပါဘူးဘာ၊ ဒါလေးပေးဖို့ လုံးလုံးကို အကူအညီတောင်းတာ၊ လုံးလုံးက ကိုယ်တိုင်ပေးတာက ပိုကောင်းတယ်ဆိုပြီး ယူမထားဘူးဘာ၊ ကျွန်တော်လည်း ကိုယ်တိုင်ပေးဖို့ကို ကြိုးစားနေတာပဲ၊ ဒါပေမဲ့ မဖြစ်ပါဘူးအစ်မရယ်၊ အဲဒါကြောင့် အစ်မကို အားကိုးမလို ပေးပေးပါနော်”

“ခက်တာပဲကွယ်၊ အစ်မပေးလို့ သစ္စကမယူရင် ဘယ့်နှယ်လုပ်မလဲ”

“လုပ်ပါအစ်မရယ်၊ အစ်မနဲ့အသနဲ့ရင်းနှီးတာ ကျွန်တော်သိပါတယ်၊ ရအောင်ပေးပေးပါ၊ အစ်မကျွေးဇူးကို မမေ့ပါဘူးဘူ”

“ကဲ- ကဲ သဲစု ယူတာ၊ မယူတာတော့ အစ်မ မသိဘူး၊ မင်းစိတ် ကျေနပ်အောင်တော့ ပေးပေးမယ်”

မာမာဆွဲက စိန်ခဲထံမှ နှင်းဆီပန်းနှင့်အထူပ်ကို လှမ်းယူလိုက်သည့် တခကာအတွင်း . . .

“မင်းတို့ ဘာလုပ်တာလဲ၊ ဒါ ဘာသဘောလဲ၊ ပေးစမ်း အဲဒါ”

ရုတ်တရက် ရောက်လာသူက မင်းနိုင်။ ခွဲညာပြောင် လက်ဖက်ရည်ဆိုင်တွင် ဆိုင်ရှင်ကိုပြောင်ကြီးနှင့် လေသွားပစ်နေသဖြင့် အနီးရွေးကြီးချိန် နောက်ကျကာ အမြန်ပြေးလာခဲ့ရသည်။ စိန်ခဲတစ်ယောက် မာမာဆွဲနောက်သို့ အပြေးလိုက်လာကတည်းက မင်းနိုင် လှမ်းတွေ့နေရပြီး မသက်ာသဖြင့် အခြေအနေကို စောင့်ကြည့် အကဲခတ်နေခြင်းဖြစ်သည်။ စိန်ခဲက သူ့အနီးကို ပါဆယ်ထုပ်နှင့် ပန်းပွင့်ပေးချိန်တွင်မှာတော့ မင်းနိုင် သည်းမခံနိုင်သည့်အခြေအနေ ဖြစ်သွားသည်။

မင်းနိုင်က မာမာဆွဲလက်ထဲသို့ ရောက်ရှိလာသော ပါဆယ်ထုပ်နှင့် နှင်းဆီပန်းပွင့်ကို ဆွဲယူပြီးလွှင့်ပစ်လိုက်သည်။

“ဟာ... ဟာ အသဲ ... အသဲဟာလေး သွားပါပြီ”

စိန်ခဲက မြေကြီးပေါ်ကျသွားသော ပါဆယ်ထုပ်နှင့်ပန်းပွင့်ကို ပြေးကောက်သည်။

“အံမယ်၊ အသဲ ဟုတ်လား- ဘာအသဲလည်း၊ ဟေ့ကောင်မင်း ဘာကောင်လဲ၊ ဒါ ငါအနီးကွာ အပျို့မဟုတ်ဘူး၊ ပြီးတော့ ကလေးတစ်ယောက်အမောက်”

မင်းနိုင်က စိန်ခဲ့၏အကျိုက်လံစကိုဆွဲကာ လက်သီးဖြင့်  
ထိုးရန် အသင့်ပြင်လိုက်သည်။

“အာ- အစ်ကို... အစ်ကို... အစ်ကိုကြီး၊ မ... မဟုတ်  
ဟုတ်...”

“အစ်ကို မှားနေပြီ၊ မလုပ်နဲ့ မလုပ်နဲ့”

“အံမယ်- လက်ပူးလက်ကြပ်မိတာတောင်မှာ ကဲကွာ”

“ခွင့်”

“အ”

မင်းနိုင်၏ ညာလက်သီးက စိန်ခဲ့၏ဝဘက်မျက်ခုံးဆီသို့  
တန်းတန်းမတ်မတ်ဝင်သွားရာ စိန်ခဲ့တစ်ယောက် သူမျက်နှာကို  
အုပ်ပြီး ဖင်ထိုင်ချလိုက်ရသည်။ အားမရသေးသည့်မင်းနိုင်က  
ထပ်မံထိုးရန် ကြိုးစားလေရာ မာမာဆွဲက အတင်းဆွဲထားသည်။

“အစ်ကို မလုပ်ပါနဲ့၊ မ ပြောတာနားထောင်ပါဉီး၊ ဒါ မ ကို  
ပေးတာမဟုတ်ဘူး၊ မ ရွှင်းပြတာ နားထောင်ပါဉီး၊ စိန်ခဲ့  
မင်းကလည်း ပြောဉီးလေ”

မာမာဆွဲ သူခုင်ပွန်းကို မနည်းဆွဲထားရသည်။

× × × × ×

“ဟားဟား ဟား .. ဟားဟား”

မရယ်စဖူး အားရပါးရရယ်လိုက်သည့် မင်းနိုင်၏ရယ်သံကြီး  
ကို ဘေး လေးငါးအိမ်ကပင် ကြားနိုင်လောက်သည်။ မင်းနိုင်မှ  
မဟုတ် စိန်ခဲ့၏အကြောင်းစုံကို သိလိုက်ရသဖြင့် စိန်ခဲ့၏ဒဏ်ရာ  
ကို ကြပ်ပူထိုးပေးနေသော ဒေါ်လှလှပင်လျှင် သဘောကျွွား

ရယ်သည်။ မာမာဆွဲက ရွှေးမှုဝယ်လာသော သာကူးဆန္ဒင်းမကင်းပန်းကန်နှင့် ရေနေ့းမာတ်ဘူးကို လာချေပေးရင်း . . .

“မင်းရဲ့အသနဲ့ မမတိုက ရေစက်ပါပဲကွယ်၊ သဲစုက မမတိုကို အရမ်းခ်င်တာ”

“ဒီမှာစိန်ခဲ့ မင်းအထိုးခံရတာ နည်းတောင်နည်းသေးတယ်၊ ဒါမျိုးက ကိုယ်တိုင်ပေးရတာကွဲ”

“တစ်ခုတော့ရှိတာပေါ့ ငါမောင်ရယ်၊ သဲစုက သူ့ကြောင့် အထိုးခံရတယ်လို့ သိသွားရင် စိတ်မကောင်းတော့ ဖြစ်သွားမှာပဲ”

“ဟုတ်တာပေါ့ကွာ၊ ကောင်မလေးက သနားချစ်နဲ့ ပြန်ချစ်ချင် ချစ်လာနိုင်တာပေါ့ မင်းဆက်ကြီးစားပေါ့ကွာ၊ ငါတို့လည်း တတ်နိုင် သမျှကူးညီမယ်၊ ဟာ-ဟား ဒါမျိုးက ကူညီကောင်းပါတယ်၊ ငါစိတ်ထဲရှိတဲ့အတိုင်းပြောရရင်တော့ သဲစုသာ ငါနှမလေးဆိုရင် မင်းနဲ့သဘောမတူဘူးကွာ”

“ပျာ”

“မဘျာနဲ့ ဟောကောင်း မင်းအမေ ဒေါကပ်စေးရဲ့ ခွေးမ လုပ်ရ မှာက လွယ်တဲ့ကိစ္စမှ မဟုတ်တာ”

“အာ- အစ်ကိုကြီးကလဲ၊ အကောင်းအောက်မေ့လို့”



## အခန်း(၅)

အစ်မရေဟု အသပြုပြီးမရှေ့မန္တာင်း အိမ်ပေါ်ရောက်လာ  
သည့်သဲစုဝင်းကို တွေ့လိုက်ရသဖြင့် မာမာဆွဲဝမ်းသာသွားသည်။  
မင်းနိုင်က စာအုပ်ဖတ်နေရာမှ တစ်ချက်လှမ်းကြည့်ပြီး တစ်နောက်  
အဖြစ်ကိုသတိရရင်း တစ်ကိုယ်တည်း ပြုးမိသည်။

“သဲစု အကြွေးလိုက်တောင်းပြီးပြန်လာတာလား”

“မေးနေရသေးလားအစ်မရယ် အဆင်မပြေပါဘူး၊ ဂင်း-  
လူတွေက ယူတုန်းကတော့ အလကားရတဲ့အတိုင်းပဲ၊ ပေးခါနီးပြီဆို  
ရင် ညည်းပြလိုက်ကြတာ၊ ဘုန်းကြီးကျောင်းကခိုတွေ အနှစ်ပေးရမယ်”

“ဟုတ်ပါတယ်သဲစုရယ်၊ မမတို့လည်း ရွေးထဲမှာရောင်းတာ  
တောင် အကြွေးကျသေးတာပဲကွယ်”

မာမာဆွဲပြောသကဲ့သို့ပင် ရွေးထဲတွင်က မျက်မှန်းတန်းမိပြီး  
ဝယ်ဖန်များလျှင် ဖောက်သည်ဖြစ်ပြီ။ ဖောက်သည်ဖြစ်ပြီဆိုလျှင်  
သူဆီက ၅၀ ကျော်၊ ကိုယ့်ဆီက ၁၀၀ ပါသွားနှင့်၊ ဦးစွာရွေးသည်နှင့်  
ရွေးဝယ်သူ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုထားကြသည်။ နောက်ပိုင်း  
တွင်တော့ ၂၀၀ ပါ၊ ၃၀၀ ပါနှင့် အကြွေးအဖြစ် အသွင်ပြောင်းသွား  
တော့သည်။ အကြွေးမပေးလျှင်တော့ ဖောက်သည်ပျက်မည်သာ  
ဖြစ်သည်။

“ငါညီမကြည့်ရတာ ပင်ပန်းတယ်ကွယ်”

“အင် . . မမကလည်း အဆန်းလုပ်လို့”

“မမမေးတာ မှုန်မှုန်ဖြေနော်”

စာအုပ်ဖတ်နေသည်ကို မသိမသာရပ်ရင်း မင်းနိုင် အသာ ခေါင်းငဲ့ကြည့်သည်။ သူဇ္ဈိုးစကား၏လားရာကို မင်းနိုင် စိတ်ဝင် စားသည်။

“သဲစုမှာ ချစ်သူတွေ ဘာတွေရှိနေပြီလား”

“အာ- အစ်မကလည်း အကြောင်းသိတွေဟာကို”

“ဒါဆို မရှိဘူးပေါ့”

“အဟုတ်ပါအစ်မရယ် မရှိပါဘူး”

“မရှိဘဲနဲ့ စိန်ခဲကို ဘာလိုင်းနေတာလဲ”

“ဘို့- အစ်မကလည်း ဒီလူကြီးက မျက်နှာရွေးကြီး၊ အချိုးကို မကျပါဘူး၊ တစ်နေ့တစ်နေ့ ဝက်သားဆိုင်လာလာပြီး လူကြီးက မနေတတ်မထိုင်တတ်နဲ့ အရှက်လည်းမရှိဘူး”

“သဲစုရယ်၊ အဲဒါကိုက သဲစုကိုချစ်လိုပေါ့ ချစ်လို့ ဘာလုပ်လို့ ဘာကိုင်ရမှုန်းမသိဘဲ သူလုပ်နိုင်တာလေး လုပ်ပြနေတာလေး”

“ဟင့်အင်း၊ အဲဒီလိုမျက်နှာရွေးလုပ်တာမျိုးကိုတော့ မှုန်းတယ်”

မင်းနိုင်က စိန်ခဲကို သနားသောအားဖြင့် သဲစုဝင်းနှင့် နီးစပ် နိုင်ရေး အကူအညီပေးရန် စိတ်ကူးရှိသူဖြစ်ရာ မာမာဆွေနှင့် သဲစုဝင်း၏ ပြောစကားများကို ဂရုစိုက်နားထောင်နေသည်။ သဲစုဝင်း၏ပြောစကားအရ စိန်ခဲကို ပစ်ပစ်ခါခါ ငြင်းနေခြင်း မဟုတ်ကြောင်း အကဲဖြတ်နိုင်သည်။

“ဒါ စိန်ခဲက သဲစုကိုပေးတာ၊ ပန်းကတော့ ညီးနေပြီကွယ်၊ မမဆီရောက်နေတာက တစ်နေ့က ကတည်းက”

မာမာဆွဲက နှင်းဆီပန်းနှင့်အထူးကလေးကို သဲစုဝင်းထံ  
ပေးလိုက်သည့်အခါ သဲစုဝင်းက ...

“အစ်မကလည်း သူနဲ့ သဲစုနဲ့က ...”

“မမပြောတာ နားထောင်ဦး မမရှင်းပြမယ်၊ ဒီဟာလေး  
ပေးဖို့ကို စိန်ခဲက .... xxxx .. xxxx ...”

မာမာဆွဲက စိန်ခဲကို သူခင်ပွန်း လက်သီးနှင့် ထိုးရ<sup>။</sup>  
လောက်သည့်အဖြစ်အပျက် ဖြစ်သွားသည်ကို အကြောင်းစုံ ရှင်းပြ  
လိုက်သည်။

“သွေ့- ဒါကြောင့်ကို၊ ကိုယ်တော်ချောက ငါးတန်းမလာတာ  
နှစ်ရက်ရှိပြီ”

“ကောင်မလေး ပေါ်ပြီ၊ မျှော်နေတာမဟုတ်လား”

“အမယ် မမျှော်ပါဘူး”

“စိန်ခဲက ရည်းစားတွော့တွေလည်း မထားဖူးဘူးနဲ့ တူပါရဲ့  
သဲစုကိုတွေ့မှ အရွှေ့အမူးဖြစ်နေတာ၊ စိန်ခဲက အဆင့်အတန်း ရှိပါ  
တယ်၊ သူအဆင့်အတန်းနဲ့ သူအလုပ်အကိုင်နဲ့ဆိုရင် လက်ဖြောက်  
တီးလိုက်တာနဲ့ ကျလာမယ့်စိန်းကလေးတွေ အများကြီးရှိမှာပါ”

“အမယ်-အစ်မက ညွှန်းနေပြန်ပြီ၊ သူရှုပ်ပြောင်းနဲ့ရမယ်  
အားကြီးကြီး”

“မညွှန်းပါဘူးကွယ်၊ တကယ်ပြောတာ သဲစုသာသူကို ပြန်  
မချက်ဘူးဆိုရင် ရဲးနှုမ်းနှုမ်းဖြစ်သွားနိုင်တယ်”

မာမာဆွဲက စိန်ခဲဘက်က သာသာထိုးထိုးပြောပေးသည်။  
သဲစုဝင်းကို ညီမလေးတစ်ယောက့်ကဲ့သို့ ချစ်ရှာနေသော မာမာဆွဲ  
၏ စိတ်တွင်လည်း ပိုက်ဆုံးရှိ အလုပ်အကိုင်ရှိ သဘောသားစိန်ခဲနှင့်

သဲစုဝင်းကို ဖြစ်သွားစေချင်သည်။ ရုပ်ရည်ရွှေပကာ တောက်ပြောင် ပါလျက် ငါးစိမ့်းသည်ဘဝရောက်နေရရှာသော သဲစုဝင်းကို သနားမိသည်။ စိန်ခဲ့ဘက်ကကြည့်လျှင်လည်း သနားစရာ၊ သဲစုဝင်းအပေါ်တွင် ရှူးရှူးမူးမူးဖြစ်နေသည်။ ငါးဆိုလျှင် အသေမှန်းသည့် စိန်ခဲ့တစ်ယောက် အလွန်ညံပတ်လျသောငါးညီနဲ့များနှင့် ထုံးမွမ်းထားသည့် ငါးစိမ့်းတန်းသို့ နေ့စဉ်လိုလို လာရောက်ခြင်းကပင် သက်သေပင်။ နောက်အကြောင်းတစ်ပုံမှာ ရွေးသည်လောက အတွင်းသို့ ယောင်ချာချာ ဝင်ရောက်လာမိသည့် မာမာဆွဲ အနေ ဖြင့် ဘဝတူရွေးသည်လေးများ၏ဘဝကို မြင့်စေချင်သည်။ မည်သည့်ရွှေထောင့်ကကြည့်ကြည့် သဲစုဝင်းအတွက်တော့ စိန်ခဲ သည် အထုပ်အထည်ကြီးပင်ဖြစ်သည်။

“အစ်ကိုကြီးကလည်း မစဉ်းစားမဆင်ခြင်ဘဲ လုပ်လိုက်တာ လက်ဆပြင်းသွားတယ်နဲ့တူတယ်၊ ဒါတောင် မာမာဆွဲထားလို စိတ်ချု ကောင်မလေး၊ ဒီကောင် လေးငါးရက်တော့ ငါးတန်းထဲ လာနိုင်မှာ မဟုတ်သေးဘူး”

မင်းနိုင်က သူ့စကား၏အကျိုးသက်ရောက်မှုကို သိချင်သဖြင့် သဲစုဝင်း၏မျက်နှာကို မသိမသာ အကဲခတ်လိုက်သည်။ သဲစုဝင်းဆိုသည့်ကောင်မလေးမျက်နှာ သိသိသာသာ ပျက်သွားသည်ကို တွေ့လိုက်ရသည်။

မာမာဆွဲက အတင်းပေးသော ပါဆယ်ထုပ်နှင့် နှင့်ဆိုပန်းအန္တမြေးလေးကို ယူပြီးပြန်သွားသော သဲစုဝင်းတစ်ယောက် မာမာဆွဲတို့ကိုပင် နှိုတ်ဆက်ဖို့မေ့သွားလောက်ရအောင်ပင် ငေးငေးငိုင်ငိုင် နှင့် ပြန်သွားသည်။

မင်းနိုင်နှင့် မာမာဆွဲက တစ်ယောက်နှင့်တစ်ယောက် ကြည့်  
မိပြီး မင်းနိုင်က လက်မလေး မသိမသာထောင်ပြလိုက်သည်။

× × × ×

“ဟေ့ကောင်”

ငါးတန်းထဲ ဝင်လာသည့်စိန်ခဲကို မင်းနိုင်က ရှုံးမှုပိတ်ရပ်  
လိုက်သည်။

“ဟာ အစ်ကိုကြီး ဘာဖြစ်လိုလဲ”

“ကောင်မလေးသီ မသွားနဲ့ပြီးကဲ”

“အစ်ကိုကလည်း ကျွန်တော် အသကိုမတွေ့ရတာ သုံးရက်  
ရှိသွားပြီဗျာ၊ ဒီမျက်လုံးက ဒဏ်ရာကြီး ကောင်းကောင်း မပေါ်က်  
သေးလို့ အခုံမှ စလာရတာ ဖယ်စမ်းပါ အစ်ကိုရာ”

စိန်ခဲက သဲစုဝင်းထံအတင်းသွားမည်လုပ်သည်။

“ဒီမှာ- ဟေ့ကောင်၊ ငါတို့က မင်းနဲ့ မင်းခဲ့အသကြားမှာ  
မြှားနှင်းမောင်လုပ်ပေးမှာ၊ အခုံ မင်းမသွားနဲ့ပြီး ငါနဲ့လိုက်ခဲ့”

မင်းနိုင်က စိန်ခဲကို ရွှေညာပြောင် လက်ဖက်ရည်ဆိုင်ဘက်  
သီသို့ခေါ်သွားသည်။

ရွှေညာပြောင် လက်ဖက်ရည်ဆိုင်တွင် လက်ဖက်ရည်သောက်  
နေသူဟူ၍ တစ်ညီးတည်းသာရှိရာ ထိုသူမှာ ရွှေညာပြောင်  
လက်ဖက်ရည်ဆိုင်၏ ဖောက်သည်တစ်ညီးဖြစ်သူ ကျောက်သင်ပုန်း  
ပေါင်ဆရာပင် ဖြစ်လေသည်။

“ဟေ့ကောင်၊ နောက်ဆံတင်းမနေ့နဲ့ ငါမိန်းမနဲ့သဲစုနဲ့အတူတူ  
ပြန်လိမ့်မယ်၊ ဒီမှာ လက်ဖက်ရည် အေးအေးဆေးဆေးသောက်ပြီး  
ငါပြောတာနားထောင်”

“အေး- လုပ်စမ်းပါဉ္စီးကွာ ညီအစ်ကို၊ ဒါမျိုးဆိုရင် ငါလည်း နားထောင်ချင်သက္ကာ”

“လာ- ကိုပြောင်ကြီး၊ ဒါက သဘောသား ငြောင် . . . . အဲ စိန်ခဲ ”

ဆိုင်ရှင် ဦးပြောင်ကြီးက မင်းနိုင်နှင့်စိန်ခဲကို လက်ဖက်ရည် ဖျော်ပေးပြီး သူတို့ဂိုင်းတွင် ဝင်ထိုင်သည်။

“ဒီမှာ- စိန်ခဲ၊ မင်းပေးနိုင်းလိုက်တဲ့ ပိုးကြေးပန်းကြေး ပါဆယ်ထုပ်ကို ကောင်မလေးယူသွားပြီ၊ မင်းက ငါးတန်းထဲ ဝင်ဝင်ပြီး ကောင်မလေးကို ပေါ်ပေါ်ထင်ထင်ကြီး ထိုင်ပေးတော့ ဘာရသလဲ၊ သဲစုကတော့? တို့ကိုပြန်ပြောတာ သူအရှင်ပဲရတယ်တဲ့”

“အစ်ကိုကြီးကလည်းဖျား၊ ကျွန်ုတ်က တစ်နေ့မတွေ့ရရင်မှ မနေနိုင်တာကို”

“မတွေ့ရရင် မနေနိုင်တာတွေ ဘာတွေလုပ်မနေနဲ့၊ မင်းကို ငါထိုးထားတာ ဒက်ရာပြင်းတယ်လို့ပြောထားတယ်၊ ရွေးကိုမလာနဲ့ ဦးလေကွာ၊ အေး- အဲဒါက မင်းအခြေအနေကောင်းဖို့ဖြစ်တာ၊ သနားသွားတယ်ကျ၊ သနားသွားတာကို ငါမြှင်လိုက်တယ်”

စိန်ခဲ၏မျက်နှာက လင်းလက်လာသည်။

“အခုခုဆိုရင် လာနေကျမလာလို့ မင်းရဲ့အသဲက ပြန်မျှော်နေလောက်ပြီ၊ မယုံမရှိနဲ့ ငါးတောင် ကောင်းကောင်းရောင်းနိုင်မှာ မဟုတ်ဘူး”

“နေပါဦး- နေပါဦး၊ ဒီသူငယ်က သဘော်သား၊ သူ့ ကောင်မလေးက ငါးရောင်းတာလား”

ဦးပြောင်ကြီးက စိတ်ဝင်စားစွာဖြင့်ဝင်မေးလေရာ . . .

“ဟုတ်တယ် ကိုပြောင်ကြီး၊ ဒီကောင် အောင်ချမ်းသာရွေးထဲက ငါးသည်မလေးကို သွားပိုးနေတာ၊ ပိုးလဲမပိုးတတ်ဘူး၊ သတိလည်းမရှိဘူး”

“ဟ- မဟုတ်သေးပါဘူးကွာ၊ သဘောသား ကမ္မာပတ်နေတဲ့ ကောင်၊ ကြိုက်စရာရှားလိုကွာ ငါးစိမ်းသည်မကိုမှ သွားကြိုက်ရ သလား၊ ငါလည်းသဘောသားတွေနဲ့ လုံးထွေးနေလာတဲ့ ကောင်ပါ ကွာ၊ သဘောသားတွေဆိုတာ အညွှန်အဖူးတွေချည်းပဲတွဲတာကွာ၊ ဒီလောက်ညွှန့်တဲ့ သဘောသား ဒီတစ်ခါပဲ တွေဖူးတယ်”

“ဒီမယ ကိုပြောင်၊ ဒါညွှန့်တာမဟုတ်ဘူး၊ သဘောသားနဲ့ ငါးစိမ်းသည် စီးပွားဖက်ပျော်၊ စဉ်းစားကြည့်လေ သဘောသားဆိုတာက ရေပေါ်မှာ သွားလာလျှပ်ရှားနေရတာ၊ ငါးစိမ်းသည်ဆိုတာကလည်း ရေထဲကသတ္တဝါတွေနဲ့ စီးပွားရှာနေရတာ၊ အဲဒါတော့ ရေနဲ့လုပ်စားနေကြရတာလေ၊ အတူတူပေါ့၊ ဓာတ်တူနာမ်တူမိတ်ဖက်ယူတဲ့၊ ဖောင်ကိန်းခန်းအရ အလွန်လိုက်ဖက်တာပဲ”

လက်ဖက်ရည်ကို စိမ်ခံသောက်နေသော ဖောင်ဆရာကလည်း မနေနိုင်မထိုင်နိုင် စိန်ခဲနှင့်သဲစုဝင်းအရေးကို ဝင်လျှော်ပေးသည်။

“ကိုပြောင်ကြီး၊ ကိုပြောင်ကြီး ပြောတာကိုတော့ ကျွန်ုတ်တော်လည်း ကန့်ကွက်တယ်၊ ဒီမှာ ကောင်မလေးက ငါးသည်မပေမယ့် အညွှန်အဖူးလေးပျော် ဆင်းရဲလည်းဆင်းရဲရှာတယ်၊ ဒါပေမဲ့ မာနရှိတယ်ပျော်၊ ဒီကောင် သဘောသားမှုန်းသိတာပဲ၊ သူ့နောက်တမ်းတမ်းစွဲ လိုက်နေတာလည်း သိတာပဲ၊ ဒီကောင်ရလား၊ မရလိုကျွန်ုတ်တို့က ကြားဝင်ပေးရတာ၊ မယုံမရှိနဲ့ အခုပြေလည်တော့မယ်၊ ဟေ့ကောင် စိန်ခဲ- မင်း ငါးတန်းကို ခကာခကာ မလာနဲ့တော့”

မင်းနိုင်နှင့် ပေဒင်ဆရာက တစ်ဖက်။ ဦးပြောင်ကြီးက တစ်ဖက်။

“အားကိုးပါတယ် အစ်ကိုကြီးရယ်၊ အားကိုးပါတယ်၊ ကျွန်တော် အထိုးခံရကျိုးနှင်ပါတယ်၊ အသံကိုသာရုံး၊ ဒီဘက်မျက်လုံးကို ထပ်ထိုးအုံး အထိုးခံမယ်ပျော်၊ ဟိုဆရာသမား ကျေးဇူးတင်တယ်ပျော်၊ ဓာတ်တူနာမ်တူတဲ့လား ကျေးဇူးပဲပျော်၊ ဆရာသမား လက်ဖက်ရည် ဖိုး ကျွန်တော် ရှင်းပေးမယ်၊ မုန့်လည်းစား၊ ဆေးလိပ်လည်း ယူ သောက်ပျော်”

“တွေ့လား၊ ဒီကောင် သောက်ရှုံး”

ရွှေညာပြောင်လက်ဖက်ရည်ဆိုင်ကြီးပိုင်ရှင် ဦးပြောင်ကြီး စိန်ခဲကိုကြည့်ကာ ခေါင်းသွက်သွက်ခါလိုက်မိသည်။

\* \* \* \* \*

မင်းနိုင် ထိုးကြိတ်ထားသည့် စိန်ခဲ၏မျက်ခုံးဒဏ်ရာမှာ ပျောက်ကင်းနေပြီဖြစ်သော်လည်း မင်းနိုင်၏ အကြံပေးချက်အရ ပင် စိန်ခဲက ဝဲဘက်မျက်လုံးတစ်ဦးကို တွင် ခဲဆန်မှန့်ပါးပါးလေး ပွုတ်ထားကာ ဝက်သားဆိုင်မှုနေပြီး သဲစုဝင်းကို မျက်နှာလာပြ ပြန်သည်။

“နင့် ကိုစိန်ခဲကြီး၊ မျက်ကွင်းတစ်ဖက်က ညီလိုပါလား”

သဲစုဝင်းက သီပြီးဖြစ်သော်လည်း လုံးလုံးကို ရှင်းပြမနေ တော့ဘဲ ပြန်ခါနီးပြီဖြစ်သည့်အတွက် သူလုပ်နေကျေအလုပ်ကို လုပ်သည်။ ဆေးကြောစရာရှိသည်များကို ဆေးကြောသည်။ သဲစုဝင်း၏ လူပ်ရှားမှုတိုင်းကို သေသေချာချာ ကြည့်နေသော စိန်ခဲတစ်ယောက် ဝမ်းသာသွားသည်။

စိန်ခဲအလွန်ကြောက်သည့် ငါးညီထုပ် ထုပ်သည်ကို မတွေ့ရတော့။

သဲစုဝင်း မာမာဆွေထံသို့သွားသည့်အခါ စိန်ခဲက နောက်မှ ကပ်လိုက်သွားပြီး အညာသားလက်ဖက်ရည်ဆိုင်တွင် ထိုင်ရန် ပြင်သည်။ မာမာဆွေကို သဲစုဝင်းက နှုတ်ဆက်ပြီး ချက်ချင်းပြန် ထွက်သည်တွင် စိန်ခဲ လက်ဖက်ရည်ဆိုင်တွင် မထိုင်ဖြစ်တော့။

“ဒီမှာ”

သဲစုဝင်းက သူ့နောက်တွင် လိုက်ပါလာသော စိန်ခဲကို သမင်လည်ပြန်ကြည့်ပြီး အသံပြုလိုက်သည်နှင့် စိန်ခဲတစ်ယောက် ဝမ်းသာအားရဖြစ်ကာ သဲစုဝင်းအနားသို့ ရောက်လာသည်။

“အသံ”

“ဘာအသဲလဲ၊ ဟိုးတစ်နှောက အစ်မ မာမာဆွေကို ထိုးတီးယားတား သွားလုပ်လို့ ကိုမင်းနိုင်ကြီးက ထိုးပစ်လိုက်တယ် မဟုတ်လား”

ဒဏ်ရာပျောက်ကင်းနေမှန်းသံလျက်နှင့် စိန်ခဲ လက်ကိုင် ပဝါလေးဖြင့် ဝဲဘက်မျက်လုံးကို ယောင်ပြီး အုပ်လိုက်မိသည်။

“အဲ- အဲဒါက အထင်လွှဲတာ၊ အသံကြောင့် ဟောဒီအသံကြောင့် အထိုးခံရတာ”

“သဲစု စိတ်ကူးယဉ်ထားတဲ့ယောက်ကျားမျိုးက ဗလတောင့်ရမယ် ကိုယ်ခံပညာလည်းတတ်ရမယ်၊ ရုပ်ချောဖို့ကတော့ မလိုပါဘူးလေ၊ ကိုမင်းနိုင်ရဲ့လက်သီးနှံ တစ်ချက်ကလေးထိုးလိုက်တာ ယားပျော်လေးလိုပဲတဲ့၊ ကားခနဲ့ ပစ်ကျသွားတယ်တဲ့၊ အဲဒီလို့ ဟုတ်တယ် မဟုတ်လား”

“မ... မ မဟုတ်ပါဘူး အသဲရယ်”

“ဘာလို့မဟုတ်ရမှာလဲ၊ နော်း- နော်း အရေးကြီးတာ အရေးကြီးတဲ့ အချက်တစ်ချက် ပြောဖို့ကျန်သေးတယ်၊ ရှင်က ငါးဆို အသေမှန်းတဲ့လဲ၊ အဲဒါကတော့ ဟောဒီက ငါးသည်မက အမြင်အကပ်ဆုံးပဲ”

“အသ - အသ အဲဒီလိုဟုတ်ဘူး၊ အခုလေ ငါးတွေကိုချစ်သွားပြီ အဲ- အဲ ချစ်တာ မဟုတ်ဘူး၊ မမှန်းတော့ဘူး၊ အသကိုချစ်ပြီ ဆိုကတည်းက ငါး- အဲ လုံးလုံးကိုမေးကြည့်၊ အစ်ကို ကိုယ်တိုင် ငါးတွေ ဝယ်ချက်စားနေပြီ၊ မေးကြည့်ပါ အသရယ်”

“အီမံရောက်ခါနီးနေပြီ ဆက်မလိုက်လာနဲ့တော့”

“အသရယ်- မရက်စက်ပါနဲ့၊ အစ်ကို ဟောဒီမြေကြီးကို တိုင်တည်ပြီး အသကိုချစ်ကြောင်း သက်သေပြုပါတယ်”

စိန်ခဲက လမ်းပေါ်တွင်ထိုင်ချလိုက်ကာ သဲမှုန်လက်တစ်ဆုပ် ကောက်ယူပြီး ဖြေချလိုက်သည်။ ထိုစဉ် လေရှုးတစ်ချက် ဓားယမ်းလိုက်ရာ သဲမှုန်များက ငှင်း၏မျက်နှာဘက်သို့စဉ်ပြီး မျက်လုံး၊ ပါးစပ်နှင့် နှုံးခေါင်းပေါက်ထဲသို့ သဲမှုန်များဝင်ကာ စိန်ခဲ တစ်ယောက် ဒုက္ခများနေလေတော့သည်။

သဲစုက တစ်ချက်လှည့်ကြည့်ကာ ခစ်ခနဲရယ်ပြီး သူ အီမံဘက် သို့ ဆက်ထွက်သွားလေသည်။



## အခန်း(၂)

ချေးသိမ်းပေးရန် ရောက်လာသော မင်းနိုင်သည် သူတို့ ချေးဆိုင်တွင် အနီးဖြစ်သူ မာမာဆွဲကို မတွေ့ရဘဲ သဲစုဝင်းမှ ထိုင်ရောင်းပေးနေသည်ကို တွေ့ရသဖြင့် ...

“သစ္မ၊ နင့်အစ်မရော”

“ဟော- အစ်ကိုကြီးတောင် ရောက်လာပြီပဲ”

သဲစုဝင်းက မင်းနိုင်ကို ပြုးစိစိမျက်နှာနှင့်ကြည့်နေသည်။

“ဘယ်သွားနေလဲ ငါမိန့်မှ အမယ် ကောင်မလေးက ရယ်နေ ပြန်ပြီ၊ နင်တိုကိစ္စ ငါမပါဘူးနော်”

မင်းနိုင်က စိန်ခဲနှင့် သဲစုဝင်း၏အတ်လမ်းကို ရည်ရွယ် ပြောခြင်းဖြစ်သော်လည်း သဲစုဝင်းက ...

“မပါလို့မရဘူး၊ ဒီနေ့ စည်ပင်ရုံးကအလေးတွေ လိုက်စစ် တယ်၊ အစ်မပါသွားတယ်၊ အစ်ကိုကြီးချေးခေါင်းရုံးကို လိုက်သွား လိုက်ပြီး”

သဲစုဝင်းစကားကြောင့် မင်းနိုင် “ဟော” ဟူ၍ တစ်လုံးသာ အော်နိုင်သည်။

“သွားလိုက်ပြီး၊ အစ်မ အားငယ်နော်းမယ်၊ ဒီမှာသဲစုဝင်း ထားပေးမယ်”

မင်းနိုင် ရွေးခေါင်းရုံးသို့ အပြေး လိုက်သွားသည်တွင် မာမာဆွဲကို အခြားရွေးသည်များနှင့်အတူ တွေ့ရသည်။

“ရှုက်ဖို့ကောင်းလိုက်တာ အစ်ကိုရယ်၊ မ တော့ အရမ်းရှုက်တာပဲ”

မာမာဆွဲမှ မဟုတ်။ မင်းနိုင်ပင် မျက်နှာပူနေသည်။ သည်ကဲသို့ အဖြစ်မျိုးက ကြံ့ဖူးသည်မဟုတ်။ အခြားသော အလေးအဖမ်းခံရသည့် ရွေးသည်များက အေးအေးဆေးဆေးပင်။ ရွေးခေါင်းရှုကျဉ်းကျဉ်းကလေးထဲတွင် ဝင်လိုက်ထွက်လိုက်နှင့်။ ရွေးတာဝန်ခံနှင့် ရွေးအကျိုးတော်ဆောင်အဖွဲ့တို့ ပူးပေါင်းပြီး ချိန်ခွင်အသုံးပြုသည့် ရွေးသည်များ၏အလေးများကို ရှောင်တခင် ဝင်ရောက်စစ်ဆေးခြင်းဖြစ်ပြီး အလေးများ သတ်မှတ်အလေးချိန် ပြည့်၊ မပြည့်ကို သမာဓိအလေးနှင့် တိုက်ဆိုင်စစ်ဆေးသည်။ သတ်မှတ်အလေးချိန်မပြည့်သော အလေးများကို သိမ်းယူပြီး ဆိုင်ရှင်ကို အရေးယူ ဆောင်ရွက်ခြင်းဖြစ်သည်။

“မ ကလည်း မသိဘူးလေ၊ ကြောင်အမ်းအမ်းနဲ့ ရှိတဲ့အလေးတွေ အကုန်ထဲတ်ပေးဆိုတော့ အစ်ကိုသွေးပေးထားတဲ့ အလေးတွေ ပါ ပါသွားတယ်၊ အမှန်က အဲဒီ သွေးထားတဲ့အလေးတွေဆိုတာ တစ်ခါမှ မသုံးမိသေးပါဘူး၊ အစ်ကိုကလည်းလေ သွေးဆိုတာနဲ့ အသားကုန်ကို သွေးတော့တာပဲ၊ သူတို့သမာဓိအလေးနဲ့တိုက်ကြည့်တော့ အတော်ကိုလျှော့နေတာ”

“အေးပါကွာ၊ ငါလည်းမိတ်ပေါက်ပေါက်နဲ့ ဒေါ်နီကြီး အဲ-ဟိုကောင် ငော်ရှင်အဖေမျက်နှာကို မြင်ယောင်ပြီး သွေးလိုက်မိတာ တော်တော်ကွာသွားလား”

“ကွာတာပေါ့”

“အခု ဘာလုပ်မှာတဲ့လဲ”

“ဝန်ခံ ကတိထိုးခိုင်းပြီး ဒဏ်ငွေရှိက်မယ်ပြောတာပဲ”

“မာမာရယ် စိတ်မကောင်းမဖြစ်ပါနဲ့ ငါတို့တစ်ဦးတည်းမှ မဟုတ်တာဘဲ၊ အဖော်တွေအများ ကြီးပကို”

အမှန်တကယ်ပင် စံမမိသည့် အလေးပိုင်ရှင်ရွေးသည်များက ရွေးခေါင်းရဲ့တွင် ပတ်လည်စိုင်းလျက်။

“ဒေါ်မာမာဆွဲ ကုန်ခြောက်ဆိုင်ခန်းအမှတ် ဘီနိုင်း”

ကျယ်လောင်စူးရှုသော ခေါ်သံကြောင့် မာမာဆွဲ၏မျက်နှာ မသာမယာနှင့် ရွေးခေါင်းရဲ့အတွင်းသို့ဝင်သွားသည်။ မင်းနိုင်က အပြင်တွင်စောင့်ပြီး ကျော်ခဲ့သည်။

× × × ×

“ဒီနေ့မြတ်တဲ့အမြတ်ကလေးကတော့ ကုန်ပါပြီအစ်ကိုရယ်”

ရွေးခေါင်းရဲ့က ဒဏ်ငွေရှိက်လိုက် သဖြင့် မာမာဆွဲ ပေးဆောင်လိုက်ရသည့်ငွေများကို နှုမြောနေမိသည်။ ပစ္စည်းများ ကို သိမ်းဆည်းရန်ရှိသည်ကိုပင် မလုပ်နိုင်ဘဲ မင်းနိုင်ပဲ လုပ်နေရသည်။ မနေတတ်သော သဲစုဝင်းက ကူညီသိမ်းဆည်းပေးသည်။

“အစ်မရယ်၊ ရွေးရောင်းပြီဆိုရင် ဒီလိုကြံ့ရတာတွေက အဆန်း မဟုတ်ပါဘူး၊ သဲစုတို့ငါးသည်တွေဆိုရင် ခဏေခဏေကြံ့ရတာ၊ ဒီထက်တောင်ဆိုးသေးတယ်၊ ကြောတော့လည်း နှပ်သွားတာပေါ့”

“အယ်- မမ သတိထားမိတာ အခုမိတဲ့အလေးတွေ ငါးတန်းက မပါသလိုဘဲနော်”

“ဒါပေါ့အစ်မရဲ့၊ ငါးရောင်းတယ်ဆိုတာ သူတို့ထက်လည်လို့ ငါးရောင်းနေတာလေ”

အများအားဖြင့် ငါးသည်မများ၏အလေးများမှာ စံကိုက်ပြည့်ဝသောအလေးများ မဟုတ်ကြပါ။ ငှင်းအလေးများနှင့် ချိန်၏ရရှိသောအသာထွက်များက တကယ်တမ်းတွင် အမြင်သာ အသာထွက်ခြင်းဖြစ်ပါသည်။

“ဟေ့- ဟေ့ ဟိုမှာ စိန်ခဲ့ ငါးတန်းထဲမှာ မတွေ့လို လိုက်လာပြီ ကောင်မလေး ဒီကိုခေါ်လိုက်ရမလား”

စိန်ခဲ့က အညာသားလက်ဖက်ရည်ဆိုင်ထဲတွင် ရောက်ရှိနေလေပြီ။

“အစ်ကိုကြီးနော် မခေါ်နဲ့”

“အစ်ကို ပစ္စည်းတွေလည်းသိမ်းပြီးပြီဆိုတော့ ပြန်ကြရအောင်”

“မာမာ မင်းတို့ပြန်နှင့်ကွား၊ ငါ စိန်ခဲ့နဲ့ လက်ဖက်ရည်ဆိုင်မှာ ကျွန်းခဲ့ခြုံးမယ်”

မင်းနိုင်က မာမာဆွဲ၏အဖြေကိုပင် မစောင့်ဘဲ အညာသားလက်ဖက်ရည်ဆိုင်သို့ ကူးသွားသည်။

“အခြေအနေ”

“ဘယ်လိုပြောရမလဲမသိတော့ပါဘူး အစ်ကိုကြီးရာ”

စိန်ခဲ့၏မျက်လုံးများက သဲစုဝင်းဆီမှာသာ။ မာမာဆွဲနှင့်သဲစုဝင်းတို့နှစ်ဦး လက်ဖက်ရည်ဆိုင်အနီးမှ ဖြတ်သွားစဉ် စိန်ခဲ့ကထလိုက်ရန် ဖင်တကြော်ဖြစ်နေရာ မင်းနိုင်က တားထားရသည်။

“ထိုင်စမ်းပါစိန်ခဲာ့ရာ၊ မင်း အခြေအနေကောင်းလာမှာပါ”

“အစ်ကိုကြီးက ကျွန်းတော့ကို ထိုးလိုက်တော့ အသဲကကျွန်းတော့ကို တော်တော်လေး အထင်သေးသွားတယ်နဲ့တူတယ်”

“ဟုတ်လား ဘယ်လိုတွေ ပြောလိုတုန်းကွဲ”

“ကျွန်တော့ကိုလေ ဖားပျော်လေးတဲ့ ဗလလည်းမရှိဘူးတဲ့ သိုင်းလည်း မတတ်ဘူးတဲ့ သူကြိုက်တဲ့ အမျိုးသားက ဗလကောင်းရမယ်တဲ့ သိုင်းတတ်တဲ့လူမျိုးကိုမှ သူကကြိုက်တာတဲ့အား ကျွန်တော့ဘယ်လိုလုပ်ရမလဲအစ်ကိုကြီး၊ သဘောကလည်း ပြန်တက်ရဖို့နဲ့ နေပြီ”

စိန်ခဲဖြစ်နေပုံက သနားရအက် ရယ်ရအက်ဖြစ်နေသည်။ သို့သော်လည်း အချစ်ဆိပ်က်နေသူဖြစ်သဖြင့် သူခံစားချက်နှင့် သူပင်။

“အမေက ဘယ်လိုများ မွေးထားသလဲ မသိပါဘူးပျေား၊ ကျွန်တော့ကိုက ကံမကောင်းတာပါ”

“အမေကိုတော့ အပြစ်မတင်ပါနဲ့ကျား၊ ဗလတောင့်ချင်သလား၊ လေ့ကျင့်ယူလို့ရပါတယ်ကျား၊ သိုင်းဆိုတာလည်း သင်ချင်ရင် တတ်တာပဲ၊ အာကိုဒို၊ မြန်မာ့သိုင်း၊ ဂျိုဒီ ကြိုက်တာရွေးသင်၊ ဒါတွေက မခက်ပါဘူး၊ ဟား- အလွှာယ်လေးရယ်၊ ထ-ထ တို့မိတ်ဆွေ ရွှေညာပြောင်ဆီ သွားမယ်”

မင်းနိုင်က သူသွားနေကျ စိန်ခဲနှင့်လည်း ရင်းနှီးနေပြီဖြစ်သည့် ရွှေညာပြောင်လက်ဖက်ရည်ဆိုင်ဆီသို့ စိန်ခဲကို ခေါ်သွားပြန်သည်။ သည်တစ်ခေါက် ရောက်သွားသည်တွင် ရွှေညာပြောင်လက်ဖက်ရည်ဆိုင်က ယခင်ကနှင့်မတူတော့ ...

“ဟာ-ကိုပြောင်ကြီး၊ တို့ပို့တွေ အောက်စက်တွေနဲ့ ဖြစ်သွားပြီလား၊ ချက်ချင်းကြီးပါလား”

ထမင်းစားချိန်ဖြစ်သည့်တိုင် လက်ဖက်ရည်ဆိုင်အတွင်းမှာက ခုံအပြည့်၊ လူအပြည့် ဖြစ်နေသည်။ အမျိုးသားများကို မတွေ့ရဘဲ အမျိုးသမီးများနှင့် ကလေးအုပ်စုက များနေသည်။ မင်းနိုင်တို့

ထိုင်ရန်ပင် နေရာကမရှိ။ ကိုပြောင်ကြီးက သူတို့ဝိုင်းအတွက် ဆိုင်အပြင်ဘက်တွင် ခုံအပိုချပေးရသည်။

“ဟူး- မလွယ်ပါဘူး၊ အထင်မကြီးနဲ့ ညီအစ်ကိုရော အခု ထိုင်နေတာ လက်ဖက်ရည်သောက်တဲ့သူ တစ်ယောက်မှ မပါဘူး၊ ပိုဒီယို့အတ်လမ်း ကြည့်နေတဲ့လူတွေချည်းပဲပျော၊ ကလေးတွေ ဆိုတာလည်း မောင်းထုတ်လိုကိုမရဘူး”

“သော်- အကျိုးပေးတာပေါ့”

“ဘယ့်နှယ်- ညီအစ်ကိုတို့လာလိုက်ရင် ထမင်းစားချိန်ကြီး”

“ဒီလို ကိုပြောင်ကြီးရော စိန်ခဲ့ မင်းအကြောင်း မင်းဖာသာ ပြောမလား၊ ငါပြောပေးရမှာလား”

“အစ်ကိုကြီးပဲ ပြောလိုက်ပါတော့ဘူး”

မင်းနိုင်က ဦးပြောင်ကြီးကို စိန်ခဲနှင့် သစ္စဝ်င်း၏ နောက်ဆုံး အခြေအနေကို ရှင်းပြလိုက်သည်။

“ဆိုတော့- ကောင်မလေးက ဂိတ်မခိုင်းတယ်၊ သိုင်းလည်း သင်ခိုင်းတယ်ဆိုပါတော့”

“ကောင်မလေးက မခိုင်းပါဘူး၊ ကိုပြောင်ကြီးက ဂိတ်မရုံမှာ ဂိတ်သွားမတယ်ဆိုတော့ အကူးအညီပေးနိုင်မလားလို့”

“ဟဲ- ပေးနိုင်တာပေါ့ကျ၊ အဲဒီကိုစွဲ ငါ အကူးအညီပေးနိုင်ပါတယ်၊ ငါသွားနေတဲ့အားကစားရုံမှာ အလေးမအဖွဲ့လည်း ရှိတယ်၊ ပြီးတော့ တိုက်ကွမ်းနိုကလပ်လည်းရှိတယ်”

မင်းနိုင်ရော စိန်ခဲပါ ဝမ်းသာသွားသည်။ မင်းနိုင်က ...

“အဆင်ပြေတာပေါ့၊ အလေးမရင်း တိုက်ကွမ်းနိုင်လည်းရှိတယ်၊ စိန်ခဲ မင်းအတွက်တော့ အိုကေပြီ”

စိန်ခဲက ဂိတ်လူပ်ရှားစွာ ခေါင်းညီတ်ပြသည်။

“အင်းအလေးမတာကတော့ မနက်ရော ညာနေရောရှိတယ်  
တိုက်ကွဲမိခို နော်း တိုက်ကွဲမိခိုကို ငါစုစမ်းလာခဲ့ပေးမယ်”

“ဟုတ်ကဲပါဘူး အစ်ကိုကြီးမင်းနှင့်ရော ဦးပြောင်ကြီးကိုရော  
ကျေးဇူးမမေ့ပါဘူး”

လေးလံထိုင်းမိုင်းလျက်ရှိသော စီန်ခဲ့တစ်ယောက် ပြန်လည်  
လန်းဆန်းတက်ကြွလာသည်။



## အခန်း(၂)

အလေးမရုံမှတ်က်လာပြီး အချိန်စောသေးသဖြင့် မင်းနိုင်၊ ဦးပြောင်ကြီးနှင့်စိန်ခဲတို့သုံးဦး အားကစားရုံအနီး လက်ဖက်ရည် ဆိုင်တွင် အချိန်ဖြန်းနေလိုက်သည်။ သည်နေ့တွင် အစနေ့ ဖြစ်သဖြင့် ကာယာလနှင့်အလေးမရုံတွင် စိန်ခဲ၏အမည် စာရင်းသွင်းပြီး ကာယာလနှင့် အလေးမမောင်များ လေ့ကျင့်ခန်းလုပ်နေသည်ကို လေ့လာသည်။

ကာယာလနှင့် အလေးမရုံက နေရာကျဉ်းသော်လည်း လေ့ကျင့်ရေး အထောက်အကူပြုပစ္စည်းများက စုံလင်လှသည်။ စိန်ခဲအတွက် အားတက်စရာဖြစ်ရသည်က အလေးမတွင် သူနှင့် ရွယ်တူများပြီး ဦးပြောင်ကြီးတိုကဲ့သို့ အသက်ကြီး အဘိုးကြီးမောင်များကိုလည်း တွေ့ရသည်။

“ကာယာလအတွက်ကတော့ ငါတာဝန်ထား၊ မင်းကိုငါထဲရိန်နာ လုပ်ပေးမယ်”

ဦးပြောင်ကြီးက ကာယာလနှင့်အလေးမတွင် လက်ထောက်နည်းပြဆိုလျှင်လည်း မမှား။ သူတို့လက်ဖက်ရည်ဆိုင်တွင်

စောင့်ဆိုင်းဆဲမှာပင် အားကစားရုံသို့ တိုက်ကွမ်ဖို့ ကစားသမားလေးများ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာသည်။

× × × × ×

**“ကြိုဘီ”**

“နား”

“ဟာဘွဲ့နှင့်ကျိုရှိရို ... ဟာနား”

“တိုက်”

“ဒူဘွဲ့နှင့်ကျိုရှိရို ... ဟာနား”

“တိုက် ကွမ့်”

“ဆေဘွဲ့နှင့်ကျိုရှိရို ... ဟာနား”

“တိုက်ကွမ်ဖို့”

“ဦးပြောင်ကြီး ဖြစ်ပါမလားဗျာ၊ ကလေးတွေချည်းပဲ၊ ကျွန်တော့အချယ် တစ်ယောက်မှုလည်း မပါဘူး”

“မင်းကလည်းကွာ၊ ကလေးတွေများလို့ ရှုက်စရာမှုမဟုတ်တာ၊ ဒီဟာက လူကြီးလူငယ်မရွေး ကစားလို့ရပါတယ်ကဲ”

“ဟုတ်တယ်လေကွာ စိန်ခဲရဲ မင်းအသဲရဲအလိုကျဖြစ်ဖို့ လုပ်ရတာမဟုတ်လား၊ ဟေ့ကောင်- နောက်ဆုတ်လို့ မရတော့ဘူး၊ စာရင်းလည်း ပေးပြီးနေပြီ၊ မင်းပဲ အသဲရဲအချစ်ကိုရရင် ဘာမဆိုလုပ်မယ်ဆို”

စိန်ခဲတစ်ယောက် တိုက်ကွမ်ဖို့လေ့ကျင့်နေသည် ကလေးများကိုကြည့်ကာ အားကယ်စိတ်ဖြစ်ပေါ်နေသည်ကို ဦးပြောင်ကြီးနှင့် မင်းနိုင်တို့မှ မနည်းအားပေးနေရသည်။ ကလေးကယ်များက တက်ကြလှသည်။ အဖြူရောင်ဖို့ဘုတ်များဝတ်ဆင်ထားပြီး ခါးစည်းအရောင်များကလည်း စုံလင်လှသည်။ အဖြူအစိမ်း၊ အပြာ၊ အနီ

ခါးစည်းအဆင့်အလိုက်။ နည်းပြုဆရာပင်လျှင် စိန်ခဲတက် အသက် အတော်လေး ငယ်ပုံရသည်။

“ချာလီယော?”

“ယူဆွဲန်ရွှေအော့?”

“ဒီမှာ- သူဟာ မင်းတို့နဲ့ အတူလေ့ကျင့်မယ့် သင်တန်းသား အသစ်ပဲ၊ ကြိုဆိုလိုက်ကြရအောင်”

“ဟေး- ဖြောင်း ဖြောင်း ဖြောင်း”

ချုစ်မူးရေးရာတွင် စွဲကြီးလွှာသော အာဂ စိန်ခဲတစ်ယောက် သူချုစ်ရသော ကောင်မလေးအတွက် ကာယာပလလေ့ကျင့်ခန်းနှင့် တိုက်ကွမ်ခိုသင်တန်းနှစ်ခုကို တစ်ပြိုင်တည်း တက်ရောက်ပါ တော့မည်။ ကာယာပလရုံနှင့် တိုက်ကွမ်ခိုကလပ် နှစ်ခုစလုံးသည်က အားကစားခုံတစ်ခုတည်းတွင်ရှိသဖြင့် အဆင်ပြေသည်မှန်သော်လည်း ကာယာပလတွင်က ကိုစွမ်ရှိ။ အသက်တူအချွေယ်တူတွေ အများကြီးရှိသည်အပြင် မောင်အဖိုးကြီးများလည်း ရှိသဖြင့် စိန်ခဲ အတွက် အားရှိသည်။

တိုက်ကွမ်ခိုကလပ်မှာဖြင့် သူကအသက်အကြီးဆုံးနှင့် ဂျုဏ်ထုပ်အကျခုံး သင်တန်းသားဖြစ်နေသည်။ စိန်ခဲတစ်ယောက် စိတ်ဓာတ်ကျချင်နေသော်လည်း အစစအရာရာ သူချုစ်ရသော သဲစုဝင်း၏မျက်နှာလေးကိုဖြင့်ယောင်ပြီး ကြိုတ်မှုတ်ကာ ဆောင်ရွက်ရပေတော့မည်။

× × × × ×

ငါးဖယ်အသားများကို စွန်းဖြင့်ခြစ်နေသည့် သဲစုဝင်း၏ မျက်လုံးများက ဝက်သားဆိုင်ဆီသို့ မကြာခဏ ရောက်နေသည်။

ယခုရက်ပိုင်းအတွင်း စိန်ခဲက ငါးတန်းသို့ မလာတစ်ချက် လာတစ်ချက်။

“ကောင်မ သဲစု၊ နင့်လူ မလာနိုင်တော့ဘူး မျှော်မနေနဲ့၊ ဒေါ်နိုင်းလာသွားတာပဲ ကြောလျှော့”

“အံမယ်-ဘယ်သူက မျှော်လို့လဲ မမျှော်ပါဘူး”

“မသိရင်ခက်မယ်နော်၊ အချင်းချင်းတွေ မလိမ်စမ်းပါနဲ့၊ သဲစုရယ်၊ နင် ကိုစိန်ခဲကြီးကို ပြန်ကြိုက်ချင်နေပြီမဟုတ်လား”

လုံးလုံး၏အမေးကို သဲစုက ခေါင်းညီတ်ခေါင်းခါခြင်း မဖြူ။ ပြုးယောင်သမ်းနေသောမျက်နှာက လက်ရှိအခြေအနေကို ကျေနှပ် နေကြောင်း ဖော်ပြနေသည်။

“တကယ်တော့ ကိုစိန်ခဲကြီးက သနားစရာပါဟယ်၊ တွေးကြည့်ရင်တော့ ရယ်ချင်စရာကြီး၊ ကြံကြံဖန်ဖန်ဟယ်၊ ငါးမစားတဲ့လူ ငါးသည်မကိုမှ တမ်းတမ်းစွဲပြစ်ရတယ်လို့”

“လုံးလုံးရယ်၊ သူကိုင် မပြင်းချင်တော့ပါဘူး၊ ငါ့ကို နှစ်နှစ်ကာကာချစ်နေတာကိုသိရတော့ မပြင်းရက်တော့ပါဘူး၊ ဒါပေမဲ့ သူက သတ္တာသား ပိုက်ဆံရှိလှုတန်းစားဆုံးတော့ ...”

“ဒုံး- မဆိုင်ပါဘူး သဲစုကလည်း၊ နင် အချိန်ဆွဲမနေနဲ့၊ မြန်မြန်အဖြေပေးလိုက်၊ တော်ကြာစိတ်ပျက်ပြီး ... အခုကောင် မှုန့်မှုန့်လာတော့လို့လား”

သဲစုဝင်းရင်ထဲတွင် ထိတ်ကန့်တော့ဖြစ်သွားသည်။ လုံးလုံး ပြောသကဲ့သို့ သူဘက်က ဟန်အမူအရာများပိုသွားပြီး စိတ်ပျက်သွားလျှင် ဟူသောအတွေးက မဝင်စဖူးဝင်လာသည်။ သဲစုဝင်း အနေဖြင့် အမှုန့်ကိုဝိုင်ခံရလျှင် စိန်ခဲကို သူစိတ်ထဲတွင်က အဖြေပေးပြီးသား ဖြစ်နေသည်။

“အမေရဵ မပါ စပါ အမလေး အမရဲ့ အမပြောတော့  
မမယ် စမယ်ဆုံး ရွေးကွဲနေပြီအမရဲ့”

ကျယ်လောင်စွာ ထွက်ပေါ်လာသော သည်အသံက ရွေး  
အလယ်လောက်ဆီမှ ထွက်ပေါ်လာသော စန်းညီဆီသည်  
ကုန်စိမ်းသည်ကောင်မလေး၏အသံ။ မြန်မာလူမျိုးဆီသည်က  
အလုပ်လုပ်ရာတွင် ကြိုးစားသည်မှန်သော်လည်း အထူးသဖြင့်  
အမျိုးသမီးများသည် အမြိုအခိုလေးကိုတော့ အားကိုးချင်ကြသည်။  
မမြင်ရသော ပုဂ္ဂိုလ်ထူးများကို ပူဇော်ပသတတ်ကြပြီး အဆင်မပြီ  
ချိန်တွင် တမ်းတတ်ကြသည်ဖြစ်ရာ စန်းညီ၏အသံက ရွေးရောင်း  
မကောင်းသည့်နေ့တွင် ထွက်ပေါ်လာတတ်သည်။

“သစ္စာ-သိမ်းတော့၊ မစန်းညီကြီး ရွေးရောင်းမကောင်းဘူး  
ထင်တယ်၊ အော်နေပြီ”

ဤအောင်ချမ်းသာရွေးကလေး၏ ရွေးရောင်းရချိန်က  
တစ်နှစ်တာမရှိ။ နံနက်ခင်း နာရီပိုင်းအခိုက်အတန်မျှသာ။ ရွေးနံ  
ပါသူများကဗျာ အချိန်တို့လေးအတွင်း လက်မလည်အောင် ရောင်းချု  
ပြီး ပြုးကြပော်ကြ ငွေစားချင်ကြသည်။ ရွေးလာသံမရှိသူများ  
မှာမူ ရွေးကောက်ပေး သန့်ရှင်းရေးခေါ်နှင့် လာစရိတ်ပင် မကာ  
မိကြ။ ရောင်းမကောင်းရသည့်ကြားထဲ ပါးစပ်ကိုအလိုလိုက်ပြီး  
ဝမ်းပိုက်ကို အကြိုက်ဖြည့်တင်းတတ်သူများမှာ အရင်းထဲက  
ပါရသူများပင် ရှိလေသည်။

ရွေးဝယ်သူများအနေဖြင့် ရွေးထဲတွင်ကြုံလို့ ပြီးနှစ်းဖတ်  
လူသော အသီးအရွက်များကို ဝယ်ချင်နေ၊ မဝယ်ချင်နေဟု သဘော  
ပိုက်ကာ ထိုင်ရောင်းနေသော ကုန်စိမ်းသည်များကိုလည်း တွေ့ဖူး  
ကြပေလိမည်။ ရွေးသမီးချိန်တွင် ရောင်းမကုန်သော အသား

ငါးများကို ရေခဲရှိက်ရန် ပြင်ဆင်နေရသော အသားသည်၊ ငါးသည် များကိုလည်း မြင်ဖူးကြပေလိမ့်မည်။ ဤကဲ့သို့ အသီးအရွက်သည် နှင့် အသားငါးသည်များအနေဖြင့် အမြတ်ရရှိရန်အတွက် ကံတရား ကိုသာ ပုံချေရတော့မည့် အခြေအနေရှိသည်။

မာမာဆွဲတို့ကဲ့သို့ ကုန်ခြောက်ဆိုင်ကမူ အသားငါး ရောင်းသူ၊ ဟင်းသီးဟင်းရွက်ရောင်းသူများနှင့်တော့ သာပါသည်။ ကုန်ခြောက်ဆိုသည်မျိုးက အရောင်းထိုင်းလျှင်သော်မှ ပုဂ်သိုး သွားစရာ အကြောင်းမရှိ။



## အခန်း(၂၂)

ခင်ပွန်းဖြစ်သူနှင့်အတူ ဈေးဝယ် မလိုက်ဖြစ်သည်မှာ ကြာပြီဖြစ်သည့် မာမာဆွဲတစ်ယောက် သည်တစ်ခေါက်တွင် ပြောင်ပင်လေးဈေးသို့ ဈေးလိုက်ဝယ်ဖြစ်သည်။ သို့သော် သူ အနေဖြင့် ဦးဆောင်ဝယ်သူမဟုတ်တော့။ ဝယ်ရခြားရသည့်အလုပ် က သူနှင့်မဆိုင်သလိုဖြစ်နေသည်။ ကုန်ခြောက်ဆိုင်အတွက် လိုအပ်သောကုန်ပစ္စည်းများကို မင်းနိုင်ကပင်လျှင် ဦးဆောင်ဝယ်ရ သည်။ ယခင်က မာမာဆွဲနှင့်မတူတော့သော မာမာဆွဲသည် ပြောင်ပင်လေးဈေးအတွင်း တိုးရတွေ့ရသည်ကိုပင် စိတ်ပျက် နေမိသည်။ ခင်ပွန်းဖြစ်သူနှင့်အတူ မသွားဖြစ်မလာဖြစ်သည်မှာ ကြာပြီဖြစ်သည့်အတွက်ကြောင့် ဈေးဝယ်လိုက်ခဲ့ခြင်းသာဖြစ်သည်။

ဈေးဝယ်ပြီးချိန်တွင် မင်းနိုင်တစ်ယောက်တည်း ဈေးဝယ်ကုန် များနှင့်အတူ ကားဂိတ်သို့ ကြိုတင်ရောက်ရှိသည်။ မာမာဆွဲက အပေါ့သွားချင်သည်ဆိုသဖြင့် ဈေးရုံကြီးထဲတွင် ကျန်ခဲ့သည်။

“ဒီစားပွဲတင်နာရီလေးက ဘယ်လောက်လ”

မင်းနိုင်က မာမာဆွဲကိုစောင့်ဆိုင်းရင်း ကားဂိတ်အနီးရှိ လမ်းကေးနာရီဆိုင်ကလေးမှ စားပွဲတင်နာရီလေးတစ်လုံးကို

ကောက်ယူကြည့်ပြီး ရွှေးမေးလိုက်သည်။ ဝယ်ဖို့ရန်မှု အစီအစဉ် မရှိပေါ်။

“သုံးထောင်ပါ အားကိုကြီး”

ဆိုင်ပိုင်ရှင်ဖြစ်သူက သူနာရီလေးရောင်းထွက်ရန် အားတက် သရော ရှိနေပုံရသည်။

“အင်း- နည်းပညာတွေကတော့ အရမ်းကို ဆန်းတာပဲ၊ မေးကြည့်တာနော်”

“ယူပါအားကိုကြီး၊ ရွှေးမများပါဘူး”

“အိမ်မှာက နာရီတွေရှိပါတယ်၊ နည်းပညာတွေက သဘောကျ ဖို့ကောင်းလိုကြည့်တာပါ၊ နောက်တစ်ခေါက်မှ ဝယ်မယ်နော်”

မင်းနိုင်က နာရီလေးကိုပြန်ချပြီး လူည့်ထွက်မည်ပြုစဉ် ဆိုင်ရှင်အမျိုးသားက ...

“အားကိုကြီး ရွှေးဦးပေါက်ကြီးများ၊ အဲဒီလို မဲလုပ်ပါနဲ့၊ ရွှေးလျှော့ပေးမယ်”

နာရီဆိုင်ရှင်က အတင်း ရောင်းချင်လွန်းအားကြီးနေသည်။ ဝယ်သူကိုအလွတ်ပေးလိုဟန်မတူ။ မင်းနိုင်အတွက်မှာဖြင့် အခက် တွေ့လေပြီ။

“မယူနိုင်ပါဘူး၊ ရွှေးလည်းများတယ်ပျော်”

“အားကိုကြီး ဘဲလောက်ပေးမလဲ”

“မယူသေးပါဘူးပျော်”

“လျှော့ပေးမှာပါ၊ တည့်အောင်ရောင်းပေးမယ်၊ ရွှေးပေးကြည့်ပါ”

“ခက်နေပြီပျော်၊ မယူပါဘူးဆို ရွှေးလည်းမပြောတတ်ဘူးပျော်”

“ပေးနိုင်တဲ့ရွှေးကိုပြောကြည့်ပါ အားကိုကြီး၊ စိတ်မဲဆိုးဘူး”

မင်းနိုင် ခေါင်းကုတ်ဖင်ကုတ် လုပ်သည်။ မာမာဆွဲကိုလည်း  
လှမ်းမျှော်ကြည့်မိသည်။

“တစ်ထောင်ပျား ရရင်ယူမယ်”

မင်းနိုင်၏ တစ်ထောင်ဆိုသော စကားကြောင့် ဈေးရောင်းသူ  
မျက်နှာပျက်သွားသည်။ သူ၏အသားအရည်နှင့် ဆန့်ကျင်ဘက်  
ဝတ်ဆင်ထားသည့် အကြိုအဖြူလက်ရှည်ကို ဟန်ကျပန်ကျ လိပ်  
သည်။ ပုံဆိုးကို ခပ်တို့တို့ပြင်ဝတ်သည်။ ဈေးသည်၏အပြုအမှု  
ကြောင့် မင်းနိုင်အနည်းငယ်စိုးရိမ်သွားသည်။ သူဈေးဆစ်သည်မှာ  
လွန်သွားသည်ဟုထင်သည်။

“ဒီမှာ- အားကိုကြိုး၊ ကျွန်းတော်တို့ ဈေးအဲဒီလောက်  
ခွာမဲဆိုထားဘူး၊ ခင်ပျားဆစ်တာ လွန်းလွန်းတယ်ပျား”

တော်သေးသည်ဟုဆိုရမည်။ မင်းနိုင်တစ်ယောက် ဈေး  
အဆစ်ကောင်းသဖြင့် တစ်ခုခုတွဲပြန်ခံရတော့မည်လား ထင်မှတ်  
နေခဲ့သည်။

“နှီး- ခင်ပျားကပဲပြောကြည့်ဆို မယူတော့ဘူးပျား”

မြန်မြန်ပြေးမှဖြစ်တော့မည်ဟု သဘောပေါက်ကာ မင်းနိုင်က  
လွည်းထွက်သွားမည့်ဟန်ပြုသော ဈေးရောင်းသူက လက်ကို ဖမ်းဆွဲ  
ထားပြီး . . . .

“ခင်ပျား- ဒီလိုတော့ မဲလုပ်နဲ့ ထောင့်ငါးရာတော့ပေး”

မင်းနိုင် မတတ်နိုင်တော့။ မေးမိသည်က သူ၏အမှား။  
နာရီလေးကိုကိုင်ကြည့်မိသည်က သူ၏အပြစ်။ ခေါ်ဈေးထက်  
တစ်ဝက်တိတိလျှော့ပေးနေပြီဖြစ်သဖြင့် ဈေးမှန်တော့ ဖြစ်လောက်  
သည်ဟုထင်သည်။

“ပိုက်ဆံက ကျွေပ်ဆီမှာမဟုတ်ဘူး မိန့်မဆီမှာ၊ ယူတော့မယ် ဗျာ မိန့်မလာရင်ပေးမယ်”

ကုန်များဝယ်ပြီးရွေးချုတဲ့မှ ပြန်ထွက်ကာမှ အပေါ့သွားချင် သော သူဇီး မာမာဆွေကို မင်းနိုင်က မဆီမဆိုင်စိတိသွား မိသည်။ မင်းနိုင်မျှော်ကြည့်နေဆဲတွင် မာမာဆွေအပြေး ရောက် လာသည်။

“မင်းကလည်းကွာ ကြောလိုက်တာ၊ အပေါ့လေးသွားတာကို”

“အပေါ့ပဲသွားမလိုပါပဲအကိုရယ်၊ ဒါပေမဲ့ ပိုက်ဆံပေးရ တာချင်းအတူတူ အလေးပါ တစ်ခါတည်းသွားလိုက်လိုပါ”

“ဟင်း- ရွေးလေးတစ်ခါလိုက်ဝယ်တာနဲ့ အကျင့်ဟောင်းတွေ ပေါ်လာပြီ”

မာမာဆွေ စကားနှင့်မင်းနိုင်အပြောကြောင့် နာရီဆိုင်ပိုင်ရှင် သဘောကျွော ကျိုတ်ပြီးသည်။

မင်းနိုင်က မာမာဆွေထံမှ ပိုက်ဆံဖိတ်ကိုယူကာ နာရီပြီး ရှင်းပေးလိုက်ပြီး သန်လျင်သို့ပြန်မည့် ဘတ်စ်ကားကြီးများကို စောင့်ကြသည်။ အကြောကြီးမစောင့်လိုက်ရ။ ၂၁၇ ကားကြီး လာသည်နှင့် သူတို့ကုန်ပစ္စည်းများ တင်ကြသည်။ မင်းနိုင်နှင့် မာမာဆွေတို့ ကားပေါ်သို့တက်ခါနီး လူတစ်ယောက် အပြေးလာပြီး မင်းနိုင်၏ အမည်ကို အော်ခေါ်သည်။ သို့သော ယာဉ်နောက်လိုက်၏ ခရီးသည်ခေါ်သုန့် ကားစက်သုများကြောင့် မင်းနိုင်တို့ကဗျာမကြား ပေါ်။ မင်းနိုင်တို့ ကားပေါ်အရောက်တွင် နောက်ကားပါသည်ဟု ဆိုကာ ကားဆရာက ကားကို အမြန်မောင်းထွက်ခဲ့သည်။

မင်းနိုင်၏အမည်ကို လုမ်းခေါ်သွားက အခြားသူမဟုတ်။ မင်းနိုင် အလုပ်လုပ်ခဲ့သည့်ကုမ္ပဏီမှ လုပ်ဖော်ကိုင်ဖက် ဦးဝင်းဦး

ပင် ဖြစ်သည်။ ဦးဝင်းဦးတစ်ယောက် မင်းနိုင်တို့ တက်ရောက်  
လိုက်ပါသွားခဲ့သည့်ကားကို ငေးမောက်လို့ရင်းနှင့် ကျန်ခဲ့သည်။

“မြော်- လူတွေလူတွေ သမုဒ္ဒရာဝမ်းတစ်ထွာအတွက်  
ပြေးလွှားပြီး ရှာဖွေစားသောက်နေလိုက်ကြတာ”

မာမာဆွဲက ကားပေါ်မှုလုမ်းတွေ့ရသော လမ်းဘေးစျေးသည်  
များကို ကြည့်ရင်း သူ၏စျေးသည်ဘဝနှင့် ခိုင်းနှိုင်းတွေးတော့  
နေဟန်ရှိသည်။

“ဘာလဲ- နိုပ်သာမသွားရဘဲ တရားရနေပြီလား”

“ဟုတ်တယ်အစ်ကို လူဘဝက ငြိုးငွေ့စရာချည်း”

“နေတတ်ရင် ပျော်စရာပါ မာမာရယ်”

“အင်း- ငါယောက်ဗျားကြည့်လိုက်ရင် စိတ်ည်စေတယ်လိုကို  
မရှိဘူး”

“ဘာတွေများစိတ်ည်စံရမှာတုံး၊ ထားလိုက်စမ်းပါ ဒါနဲ့ မေးရ<sup>၅</sup>  
ဦးမယ်၊ မင်းရဲသဲစုအာခြေအနေ၊ ငါတို့စိန်ခဲ့ကတော့ ဂိတ်လည်း  
မ နေတယ်၊ သိုင်းလည်း သင်နေတယ်”

“မိန်းကလေးပါ၊ ချက်ချင်းကြီးတော့ ဘယ်ခေါင်းညီတိနိုင်ပါ  
မလဲ”

“အေး-အေး ဟုတ်ပါပြီ၊ ဟုတ်ပါပြီ”

× × × × ×

အပေါ်ပိုင်းပလာကျင်းလျက် ဘောင်းဘီတို့နှင့် အရေးပေါ်  
ထောင်ထားသည့် ကိုယ်လုံးပေါ်မှန်ရှေ့တွင် ဘယ်ညာလက်မောင်း  
နှစ်ဖက်ရှိ ကြွက်သားများကို အစွမ်းကုန်ည်စုတ်ကြည့်လိုက်  
ပြားကပ်နေသောဝမ်းပိုက်ကို စိန်လိုက်ဖောင်းလိုက် လုပ်နေသော

သားဖြစ်သူစိန်ခဲ၏အပြုအမူများက ဒေါ်နိနိအတွက် အလွန်၊  
အလွန်ထူးဆန်းနေသည်။ ဒေါ်နိနိ သတိပြုမိသည်မှာ တစ်ပတ်  
ခန့်ပင် ရှိပြီ။

“ဟဲ့-သား၊ မင်းဘယ်လိုတွေဖြစ်နေတာလဲ”

“ဟင်း... ဟင်း... ဟင်း အမေ့သားက ကာယာလမောင်  
မောင်မြှင့်မာပေါ့ အမေရယ်”

“သားက မောင်မြှင့်မာပြိုင်ပွဲဝင်မလိုလား”

“ပဝင်ပါဘူးအမေရယ်၊ ဝင်လိုလည်းမရပါဘူး၊ ကြည့်စ်း  
ပါဉိုး၊ သားရဲ့လက်မောင်းကြွက်သားတွေ ဒီမှာကြည့်”

စိန်ခဲ သူအမေကို ကာယာအလှမောင် ကိုယ်ဟန်ပြုသည့်နှယ်  
ယာဘက်လက်မောင်းကြွက်သားကို ညွစ်ပြုသည်။ ဒေါ်နိနိက..

“အေးဟဲ့- ငါသားမဆိုးဘူး၊ အခုလို လေ့ကျင့်လိုက်တော့လည်း  
လက်မောင်းကြွက်သားက ကြက်ဥလုံးလောက် ထွက်လာသလားပဲ”

“ဟာများ- အမေကလည်း ကြက်ဥလုံးလောက်ကတော့ အရင်  
ကတည်းက ရှုပါတယ်၊ ရပါတယ် ကျေနပ်တယ်၊ ကျေနပ်တယ်၊  
တိုက်ကွမ်း ကျော်ရညီးမယ်”

“မင်းငယ်ငယ်တုန်းက ကိုယ်လက်လူပ်ရှား လုပ်ဖို့ဆိုရင်  
လမ်းလျောက်ဖို့တောင်ပျင်းလို့ ငါမှာ ကျော်ပိုးလိုက်ရတာ၊ ဒီလောက်  
အပျင်းထူတဲ့ကောင်၊ အခုမှ ဗလကြီးလုပ်ချင်ရတာနဲ့ လက်ငြော့  
ကျော်ရတာနဲ့ ဘာတွေဖြစ်နေတာလဲ”

လတ်တလော ပြောင်းလဲနေသည့် သူသားပုစ်ကို ဒေါ်နိနိက  
အဲ့ည့်တကြီးမေးသည်။

“လိုအပ်လိုပေါ့ အမေရယ်၊ အမေအခုကတလော သတင်းတွေ  
မကြားဘူးလား၊ ဆိုမှာလီ ပင်လယ်ဓားပြတွေ သောင်းကျော်းလို့

သဘောသားတွေ အတော်များများ ဗုက္ခရာက်နေတာလေ၊ သားတို့  
မြန်မာသဘောသားတွေတောင် ပါသေး၊ အရေးကြံ့ရင် သက်လုံး  
ကောင်းရမယ်လေ၊ အဲဒါတွေကြောင့်တဲ့ အခု မြန်မာသဘောသား  
တွေကို ကာယကြံ့ခိုင်ရေးရော၊ ကိုယ်ခံပညာ တတ်မတတ်ပါ  
စစ်ဆေးပြီးမှ သဘောတက်ခွင့်ပေးတော့မယ်တဲ့၊ သားကလည်း  
သဘောပြန်တက်ရဖို့က နီးပြီလေ”

“မင်းဟာက ဟုတ်ရှုလားကွယ်”

ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အိမ်ပေါ်မှုသိုက်လက်  
သောခြေလှမ်းများဖြင့် ဆင်းသွားသည့် သားဖြစ်သူစိန်ခဲကို  
ကြည့်ကာ ဒေါ်နိန် ခေါင်းတည်တိတ်နှင့် ကျန်ခဲ့လေသည်။

x x x x x

အားကစားရုံအတွင်းသို့ အပြေးအလွှားဝင်ရောက်လာသော  
စိန်ခဲကို သင်တန်းသားကလေးများအားလုံးက ပိုင်းကြည့်ကြသည်။  
လောကျင့်ရေးရုံအတွင်းက ပြိုင်ပွဲဝင်မည့် အားကစားသမားလေး  
များသည် အပြင်းအထန်လောကျင့်လျက်ရှိကြသည်။ ကန်ချက်  
ကျင့်နေသောအဖွဲ့ကို တစ်ချက်စောင်းငဲ့ကြည့်ကာ စိန်ခဲသည်  
အဝတ်လဲခန်းအတွင်းသို့၊ အမြန်ပြေးဝင်ကာ ခိုဘုတ် လဲဝတ်သည်။  
ပြီးလျှင်နည်းပြ ဖြစ်သူကိုလိုးညွတ်လျက် လောကျင့်ခွင့်တောင်းသည်။

“ကိုကြီးစိန်ခဲ ဘာဖြစ်လို့ နောက်ကျနေရတာလဲ”

နည်းပြဆရာဖြစ်သူ လူငယ်က ပုံးစိတ်ဖြင့်မေးသည်။

“ဟို . . အဲ . . ဟို ဟို . . .”

“က- ထဲးစံအတိုင်းပေါ့၊ သွေးပူလောကျင့်ခန်းရုံအတွင်းမှာပဲ  
ငါးပတ်”

စပ်ဖြဖူက်နှာနှင့် စိန်ခဲတစ်ယောက် အားကစားရုံအတွင်း  
ပတ်ပြေးရသည်။ ခေတ္တ တန်းဖြတ်ထားသော တိုက်ကွမ်ဒိုကလေး  
များက လက်ခုပ်တီးကာ အားပေးသည်။

တိုက်ကွမ်ဒို ကိုယ်ခံပညာ အားကစားပြိုင်ပွဲများတွင် အတိုက်  
နှင့် ကကွက်ဟူ၍ရှိရာ အတိုက်ပြိုင်ပွဲဝင်ရာတွင် ခြေကန်ချက်ကို  
အသားပေးသော အားကစားနည်းဖြစ်ရာ အများအားဖြင့် ခြေ  
ကန်ချက်ကို လေ့ကျင့်ရသည်ကများသည်။ အပ်ချာဂါ၊ ဒိုလယိုချာဂါ၊  
ချိုဂိုစသည်ဖြင့် ကန်ချက်အမျိုးမျိုးကို လေ့ကျင့်ရသည်။ ငှင့်  
ကန်ချက်များတွင် အနိမ့်(ဝမ်းပိုက်)နှင့် အမြင့် (ဦးခေါင်း) ကန်ချက်  
များကို ပုံစံအမျိုးမျိုးကိုလေ့ကျင့်ကြရာတွင် ပေါင်ကြော၊ တင်ပဆုံး  
ကြောနှင့် ခါးကြောများပျော့ပြောင်းမှုသာ ကန်ချက်များကို  
နည်းစနစ်မှုနှင့် ကန်နိုင်မည်ဖြစ်သည်။

“ကိုကြီးစိန်ခဲက အကြောတော်တော်ပျော့ဖို့လိုသေးတာပဲ၊  
ကဲဟေ့- အငယ်လေးတွေ၊ ကိုကြီးစိန်ခဲကို အကြောလျှော့ ပေးဖို့  
ကူညီကြမယ်ဟေ့”

အခြေခံကန်ချက်ဖြစ်သော အပ်ချာဂါ ကန်ချက်ကိုပင် မှုနှင့်မှုန်  
မကန်နိုင်သေးသည့်စိန်ခဲက နည်းပြဆရာကို မျက်နှာငယ်လေးနှင့်  
လှမ်းကြည့်သည်။ နည်းပြဆရာက အချက်ပြလိုက်သည်နှင့် စိန်ခဲ  
အနားသို့ ကလေးငယ်ငါးဦးခန့် ရောက်လာပြီး စိန်ခဲ၏ပေါင်  
နှစ်ဖက်ကို ကြမ်းပြင်နှင့်တစ်ပြေးတည်းဖြစ်သွားစေရန် အကြော  
ဝိုင်းလျှော့ပေးလေရာ စိန်ခဲတစ်ယောက် ငယ်သံပါအောင် အောင်  
လေတော့သည်။

အခက်အခဲများ မည်သို့ပင် ရှိနေသည်ဖြစ်စေ စိန်ခဲ  
တစ်ယောက် အားကစားရှုသို့မှန်မှန်သွားပါသည်။ သူမသွားလျှင်  
သွားချင်အောင် အနီးကပ်လမ်းညွှန်နေသူနှစ်ဦးက မင်းနိုင်နှင့်  
ဦးပြောင်ကြီး။ ဤရက်ပိုင်းအတွင်း ထူးခြားလာသည်က စိန်ခဲ၏  
ဝတ်စားဆင်ယင်မှုပင်ဖြစ်သည်။ ယခင်သူဝတ်ဆင်နေကျ  
ပွဲယောင်းယောင်း ရှုပ်အကြိုနှင့် ဘောင်းဘီများကို မဝတ်တော့။  
ကိုယ်ကာယအလှကို ဖော်ပြနိုင်စွမ်းရှိသည့် တိရှုပ်လက်စည်းအကြို  
နှင့် ကိုယ်ကျပ်ဂျင်းဘောင်းဘီ (သို့မဟုတ်) အားကစားဘောင်းဘီ  
ကိုသာ အများအားဖြင့် ဝတ်ဆင်တတ်လာသည်။



## အခုန်(၂၉)

“အသဲ”

“လူကြီးနော်၊ သူနဲ့သဲစုနဲ့က ဘာမှုမဟုတ်သေးဘဲနဲ့ အသဲ၊ အသဲနဲ့မခေါ်နဲ့”

“အသဲရယ်၊ အသဲပေါ်မှာပဲမူတည်နေတာပါ၊ အစ်ကိုက အများတကာနဲ့ မတူအောင်ခေါ်တာ ရင်ထဲအသည်းထဲကကိုချစ် နေလို့ ဟောဒီကအသဲဟာလေ၊ အစ်ကိုရဲ့ ရင်ထဲနှုလုံးသားထဲက အသည်းနဲ့ ထပ်တူဖြစ်နေလို့ အသဲလို့ခေါ်တာပါ”

“စကားတွေကဖြင့် တတ်လိုက်တာ”

သဲစုဝင်းက စိန်ခဲ့အပေါ်တွင်အတော်ကလေး ဖြေလျှော့လျက် ရှိနေပေပြီ။ သဘောထားတင်းမာမှု အရိပ်အယောင်များ လုံးဝ မတွေ့ရတော့ပေ။ သို့သော်လည်း စိန်ခဲ့၏အချစ်ကိုမူ လက်ခံ ခေါင်းညီတ်ခြင်းမပြုသေးပေ။

“သဲစုက စဉ်းစားဦးမှာရှုံး၊ ကိုစိန်ခဲ့ကြီး သဲစုရဲ့ အလိုကို ဘယ်လောက်လိုက်နိုင်သလဲ၊ သဲစုအပေါ်ဘယ်လောက်သည်းခံ နိုင်သလဲဆိုတာတွေက အချိန်ယူပြီးစောင့်ကြည့်ရှိုးမှာ”

“အသဲရယ်၊ အဲဒါတွေက အချုပ်သက်သေပြုလိုရပါတယ်၊ ဒီမှာကြည့် အသကပြောလိုလေ အလေးမရှုမှာ ဝိတ်သွားမတယ်၊ ဒီမှာကြည့်”

စိန်ခဲက သူ၏ယာဘက်လက်မောင်းကြော်သားကို ညွှန်ပြသည်။ သဲစုဝင်းက “ဟို” ခနဲရယ်သည်။

“ပြီးတော့လေ အသချုပ်တဲ့သူက သိုင်းတတ်ရမယ်လို့ ပြောတယ်မဟုတ်လား၊ အခုလေ အစ်ကို ကိုရှိုယားသိုင်းလေ့ကျင့်နေတယ်။ တိုက်ကွမ်းဖိုကာစားနေတာ နည်းပြတွေက ခါးပတ်နက်တောင်ဖြော်းနေပြီ”

စိန်ခဲ အကြေားလွန်သွားပေပြီ။ တိုက်ကွမ်းဖိုသင်တန်းတွင် သူကန်ချက်များက ခါးအထက်ကို မကျော်နိုင်သေးသဖြင့် ပေါင်မကြာခဏ အဖြံခံရကာ အကြောလျှော့နေရသည်။ ခါးစည်းအနက်မဆိုထားနှင့် ခါးစည်းအဝါပင်မအောင်သေးသော စိန်ခဲဖြစ်သည်။ သို့သော သည်ကိစ္စများကို သဲစုဝင်းက ကောင်းကောင်းနားမလည်သည့်အတွက် သူပြောချင်သလို ပြောနိုင်နေသည်။

“လူကြီးနော်၊ သူများပြောတိုင်း လိုက်မလုပ်နဲ့ အနာတရတွေဖြစ်ကုန်းမယ်”

“အသဲက စိုးရိမ်လို့ ပြောတာပေါ့နော်”

“သိရင်ပြီးရော၊ အလိုက်လည်းမသိဘူး အခု သဲစုခေါင်းညောင်းလာပြီ၊ ငါးပန်းကို ကူသယ်ပေးဦးမှပေါ့”

ငါးပန်းသယ်ရမည်ဆိုသောအခါ စိန်ခဲ၏မျက်နှာ မသိမသာပျက်သွားသည်။ ငါးပန်းကို စိန်ခဲမည်သို့သယ်ရမည်နည်း။ စိန်ခဲ၏မျက်နှာကိုအကဲခတ်နေသော သဲစုဝင်းက ...

“ဘာလဲ၊ သယ်မပေးချင်ဘူးလား ရတယ်”

“အဲ-အဲ အသဲကလည်း မဟုတ်ပါဘူး၊ ပေးပေး အစ်ကို  
သယ်ပေးမယ်”

သဲစုဝင်းကို ဂိုးပန်းခိုန်ကြာလာသည်နှင့်အမျှ ငါးညီနှင့်နှင့်  
မစိမ်းတော့ပြီဖြစ်သော စိန်ခဲတစ်ယောက် ငါးပန်းကိုသယ်ပေး  
ရမည့်အရေး ဝန်လေးနေ၍မဖြစ်တော့ချေ။

“အဲ-ထမ်းလိုလည်းမရဘူး၊ ခေါင်း... ခေါင်းပေါ်ပတင်ရမှာ  
ပေါ်နော်”

“ဒါပေါ့၊ သဲစုခိုင်းတာ အကုန်လုပ်မယ်ဆို”

“ဟုတ်ပါတယ်၊ ရတယ်... ရတယ်”

“နေအုံလေ၊ ခေါင်းခုလေးခုပါဉီး၊ ဒါမှ သဘာဝကျမှာပေါ့”

သဲစုဝင်း၏ခေါင်းပေါ်မှငါးပန်းက စိန်ခဲခေါင်းပေါ်သို့ ရောက်  
လာသည်။ စိန်ခဲတစ်ယောက် သဲစုအလိုကျ ငါးပန်းကို ရွက်လာ  
ရသော်လည်း တော့ကြည့်တောင်ကြည့်နှင့် ရွက်နေရာသည်။  
သို့သော် သူ၏စိတ်ထဲတွင် သဲစုဝင်းနှင့် ပို့မို့နှင့်ကပ်သလို ခဲစား  
လာရသဖြင့် ပျော်ရွင်နေသည်ကတော့ အမှန်ပင်ဖြစ်သည်။

“ဘာ- ဟေ့ကောင် စိန်ခဲ၊ ဘယ်လိုဖြစ်လာတာလဲ”

ငါးပန်းကိုရွက်လာသည့် စိန်ခဲ၏ ကိုးစိုးကားရားနိုင်လှသည့်  
ပုံစံကိုကြည့်ကာ မင်းနိုင်အုံပြုသွားသည်။ မင်းနိုင်က မာမာဆွေကို  
ချေးသိမ်းကြိုရန်အသွား စိန်ခဲတို့နှင့်တွေ့ခြင်းဖြစ်သည်။

“အဲ- အသဲ... အသဲပင်ပန်းမှာစိုးလို့”

× × × × ×

သဲစုဝင်းက ခေါ်လာပေးသဖြင့် မာမာဆွေသည်လည်း မအို၏  
အပ်ချုပ်ဆိုင်သို့ ရောက်လာခဲ့သည်။ ဆောင်းတွင်းဘက် ရောက်လာ

တော့မည်ဖြစ်သဖြင့် အနေးထည်ပါးလေးများ၏ အပေါက်အပြလေး များကို ယာဉ်မီးနှင့်ရန် ဖြစ်သည်။ ထိုးစံအတိုင်း မအိုက ဖော်ဖော် ရွှေရွှေပင်ဆက်ဆံသဖြင့် မာမာဆွေက အလွန် သဘောကျသည်။

“တော်သေးတာပေါ့ မအိုရယ်၊ မ ကလေ အိမ်ရှင်မအလုပ်တွေ ကျန်တာသာဝါသနာပါတာ၊ အဝေတ်ချုပ်တာတစ်ခုကတော့ မရဘူး၊ အိမ်မှာက ကြီးလွှာကတော့ ချုပ်ပေးချင်ပါတယ်၊ ဒါပေမဲ့ သူက အပ်ပေါက်မမြင်ရတော့ အဆင်မပြောဘူး၊ ဒါကြောင့် သဲစုကိုမေးပြီး လာလိုက်တာ”

“စောင့်ယူသွား အစ်မ၊ အားနာစရာမလိုဘူး၊ သဲစုလည်း အတူတူစောင့်ပေးနော် ဒီအစ်မ ပျော်နေမှုစိုးလို့ စကားပြောဖော်ရတာပေါ့”

“စောင့်ပေးမှာပေါ့၊ သဲစုလည်း ရောင်းစရာငါး မရှိတော့ပါဘူး”

“အစ်မဟာက အများကြီးတော်သေးတယ်၊ တချို့ဆိုရင်လေ လျှော့ဖွံ့ဖြိုးတောင်မလာကြဘူး၊ မအိမှာလေ နံနံစော်စော်နဲ့ကို ချုပ်ပေးရတာ၊ ကိုယ့်အားကိုပြီးလာတာပဲလေဆိုပြီး သေသေချာချာ လုပ်ပေးပါတယ်၊ ဘာပဖြစ်ဖြစ်လေ သူများမလုပ်တာကို လုပ်ပေးတော့ ကိုယ့်ပိုက်ဆံရတာပေါ့၊ ရယ်ဒီမိတ်တွေ ယူချုပ်တုန်းက အကြိုးတစ်ထည်မှ အစိတ်သုံးဆယ်ပဲရတာ၊ ဟောအခုံ အပေါက် အပြ တစ်ခါောပေးလိုက် ၂၀၀ တော့ တင်းတင်းလေး တောင်းလို ရတာပဲ”

မအိုက စကားပြောကောင်းသူဖြစ်ရာ စက်ချုပ်လုပ်ငန်းနှင့် ပတ်သက်၍ သူ၏အမြင်နှင့်အသုန်များကို မာမာဆွေတို့ မညည်း မည်။ နားထောင်ရသည်။

“သတိရတုံးလေးပြောရညီးမယ်၊ သဲစုရယ်”

မအိဇာ စကားစပြတ်သွားစဉ် မာမာဆွဲက သူပြောချင်နေသည့်ကိစ္စကိစ္စကို ပြောရန်အတွက် စကားစ ပျိုးလိုက်သည်။

“သဲစုရယ်၊ စိန်ခဲကို အဲဒီလောက်တော့ မနိုင်စက်ပါနဲ့ ဟိုတစ်နှောက စိန်ခဲကို ငါးပန်းကြီး ရွှေက်ခိုင်းတယ်ဆို”

“အစ်မပြောတာ ဟူတ်ပါတယ်၊ သူကလည်း သဲစုခိုင်းတာဆုံးအကုန် လုပ်ရှာပါတယ်”

“သဲစုရယ်၊ ငါးညီမခိုင်းရင် သေဆိုရင်တောင် ချက်ချင်းသေပြုလိုက်မယ့်ကောင်လေးပါ”

မနောက ငါးတောင်းကြီးရွှေက်လာသည့် စိန်ခဲနှင့်သဲစုဝင်းကို မင်းနိုင် မြင်တွေ့ခဲ့ရလေရာ မင်းနိုင်က သဲစုဝင်းကိုရော စိန်ခဲကိုပါအပြစ်တင်လေသည်။ သူမြင်တွေ့ရသည့်အတိုင်း မာမာဆွဲကိုပြောပြလိုက်ရာ မာမာဆွဲက သဲစုဝင်းနှင့်တွေ့ပြီး စိန်ခဲကို ငါးတောင်း မရွှေက်ခိုင်းရန် ပြောရသည်။

“အဲဒီတော့ သဲစုဘာလုပ်ရမလဲ အစ်မရယ်”

“အဖြေမြန်မြန်ပေးလိုက်ပေါ့ကွုယ်၊ တောင်ကြည့်ဖို့မှ မလိုတော့တာကို”

“ဟေ့- ဒီနှစ်ယောက် ဘာတွေလဲ၊ သဲစု မအိဂုံလည်းပြောဦးလေ၊ အန်တိနိန်ရဲ့သားစိန်ခဲကြီးနဲ့ သဲစုက . . .”

× × × × ×

ဈေးကွဲချိန်ရောက်ပြီ။ မာမာဆွဲထဲသို့။ မကြာမိ မင်းနိုင်ရောက်လာတော့မည်။ သဲစုဝင်းကအညာသားလက်ဖက်ရည်ဆိုင်ဆီသို့ မျက်လုံးဝေါကြည့်လိုက်သည်။ လက်ဖက်ရည်ဆိုင်ထဲတွင်ရောက်ရှိနေပြီဖြစ်သော စိန်ခဲက ပြုးပြီးလက်ထောင်ပြသည်။ စိန်ခဲ

က သာမန် လုပ်ရှိးလုပ်စဉ်သာဖြစ်သော်လည်း သဲစုဝင်း ရင်ထဲမှာ  
ဖြင့် အေးခနဲ့ စိမ့်ခနဲ့ ဖြစ်သွားသည်။ ယခင်နှင့်မတူ သဲစုဝင်း  
တစ်ယောက် ရင်တုန်ပန်းတုန်ဖြစ်နေသည်။ သူက မာမာဆွဲ၏  
အခါတော်ပေးမှုဖြင့် စိန်ခဲကိုအဖြေပေးရန် ဆုံးဖြတ်လိုက်လေသည်။  
စိန်ခဲ၏လွှဲလပြုမှုက အရာထင်လေပြီ။

“အသဲ-ပေးလေ၊ အစ်ကိုရွှေက်ပေးမယ်၊ အသဲသက်သာအောင်”

“အိုး- မလုပ်ပါနဲ့၊ သူများမြင်မကောင်းပါဘူး”

“ရပါတယ်၊ ပေးပါ”

“ဟင့်အင်း- အိုး အတင်းမယူနဲ့လေ၊ ပေါ့ပေါ့လေးရယ်၊  
ငါးလည်းမကျွန်တော့ဘူး”

သဲစုဝင်း၏လက်ထဲမှ ငါးပန်းကို အတင်းလုယူနေသော စိန်ခဲ  
ကို သဲစုဝင်းက မနည်း တားနေရသည်။ စိန်ခဲက ငါးပန်းကို  
ရွှေက်မည်တကဲက ပြင်နေသည်။

“ကိုစိန်ခဲကြီး၊ ယောက်းတွေကတဲ့ အမျိုးသမီးတွေဆီက  
အချစ်ကို ရြှုံးသွားပြီးဆိုရင် ပေါ့သွားတတ်ကြတယ်တဲ့”

“ဟာ- အသဲကလည်း၊ အကိုက အဲဒီအထဲမှာမပါဘူး”

“ပြီးတော့၊ ယောက်းအတော်များများက မျက်နှာများတတ်  
ကြတယ်တဲ့”

“ဟင့်အင်း- ဒီက စိန်ခဲကတော့ အသဲတစ်ယောက်ရဲ့ မျက်နှာ  
တစ်ခုပဲ”

“ကိုစိန်ခဲကြီးက သဲစုတစ်ယောက်ထဲကိုပဲချစ်မှာလား”

“အသဲတစ်ယောက်ထဲကိုပဲ တစ်သက်လုံးချစ်မှာ”

သဲစုဝင်းက စိန်ခဲကို ချိန်းချိန်းစားစား ကြည့်ရင်း အကြည်လင်ဆုံး  
တော်ပစ္စာပြုးကာ ...

“ဒါဆိုရင်လည်းပြီးရော၊ နေခဲ့တော့”

ဟူပြောကာ ပြီးထွက်သွားလေသည်။ စိန်ခဲတစ်ယောက် ရှုတ်တရက်မူ ကြောင်အမ်းအမ်းဖြစ်ကာ နေလေသည်။ ပြီးမှ သတိရကာ . . .

“ဟေ့- အသဲ အသဲ ဟာ . . ဟူတ်ပြီ. . ဟူတ်ပြီ . . ဟေး”

စိန်ခဲ အပျော်ကြီးပျော်သွားသည်။ မမျှော်လင့်သောအချိန် ကလေးအတွင်း သဲစုဝင်းထံမှုအဖြေကို ရရှိလိုက်သည်။



## အခန်(၃၀)

စိန်ခဲနှင့်သဲစုဝင်း ချစ်သူဖြစ်ကြပြီဆိုလေသာအခါ ချစ်သူတို့  
၏ထုံးစံအတိုင်း ချစ်သူနှစ်ဦး၊ အထူးသဖြင့် စိန်ခဲက သူ့ချစ်သူ  
သဲစုဝင်းနှင့်အတူ လည်ချင်ပတ်ချင် စုတွဲခုတ်ချင်သည်။ ခက်နေ  
သည်က သဲစုဝင်းဘက်က အချိန်မပေးနိုင်။ ငါးစိမ်းသည်မလေး  
သဲစုဝင်းအနေဖြင့် အချိန်မတော်ကြီး အိပ်ရာကထရသည်။  
ကြည့်မြင်တိုင် စံပြငါးရျေးကြီး (သို့မဟုတ်) ကျောက်တန်း ဘက်သို့  
ငါးသွားယူရသည်။ တစ်ဆက်တည်း ရျေးထဲတွင် ၁၀ နာရီထိုး  
ခန့်အထိ ရောင်းရသည်။ ရျေးတွင် ရောင်းမကုန်သောငါးများကို  
အရပ်ထဲလှည့်လည်ပြီးရောင်းရသည်။ ပြီးလျှင် အကြွေးများ  
လိုက်လံတောင်းရသေးသည်။ သူ့ချစ်သူ စိန်ခဲအတွက် မည်သို့  
အချိန်ပေးနိုင်မည်နည်း။

ချစ်ခွင့်ပြန်သောကား ချစ်သူနှင့်ကြည်မီးခွင့်မရသည့် စိန်ခဲ  
အနေဖြင့် အားမလိုအားမရ ဖြစ်ပြန်သည်။ ချစ်သူနှစ်ဦး တွေ့ဆုံး  
ရချိန်က သဲစုဝင်းရျေးသိမ်းပြီး အိမ်ပြန်ချိန်ကလေးပင် ဖြစ်သည်။  
သို့အတွက်ကြောင့်ပင် စိန်ခဲအနေဖြင့် ဤအချိန်ကလေးကိုဖြင့်  
အမိအရ ဂရုစိုက်ပြီး ရျေးသို့လာတတ်သည်။ သည်နောက်ပိုင်း  
တွင်ကား စိန်ခဲကို သဲစုဝင်းနှင့်အတူ တွဲလာသည်ကို မင်းနိုင်တို့

ရပ်ကွက်သူရပ်ကွက်သားများ အမြှေမြှင်တွေကြရသည်မှာ အထူးအဆန်းမဟုတ်တော့ချေး။

“အမေ၊ ငါးကို ငါးဟင်းမှန်းမသိအောင် ချက်တတ်လား”

မီးဖို့ချောင်အတွင်းသို့ အုပြုစွာရောက်ရှိလာသည့် သားတော်မောင် စိန်ခဲ့၏ ခွကျလှသောမေးခွန်းကြောင့် ဒေါ်နိန့် ရုတ်တရက်မည်သို့ဖြေရမည်မသိ ဖြစ်သွားသည်။

“ငါ့သားကလည်း ငါးကိုချက်ပါတယ်ဆိုမှ ငါးဟင်းမှန်းမသိအောင် ဘယ်လိုလုပ်ပြီးချက်ရမှာတုံး”

“မြော်- အမေကလည်း ငါးဟင်းနဲ့မတူရင် သားလည်းစားချင်ရင်စားလို့ရမှာပေါ့”

“စိန်ခဲ့ရယ်၊ ငါ့ကို ခေါင်းစားအောင် လာလုပ်နေတယ်၊ ဒီမှာမကြေးမသွေးတဲ့ဟာမတွေအကြောင်း စဉ်းစားနေရတာ ခေါင်းရှုပ်ရတဲ့ကြေားထဲ ငါ့သားကတစ်ပျိုး”

ငါ့သည်မလေးသဲစုဝင်း၏အချစ်ကို ပိုင်ဆိုင်လိုက်ရသောစိန်ခဲ့အနေဖြင့် ငါးနှင့်ကင်းကွာနေ၍မဖြစ်တော့။ စိန်ခဲ့က သဲစုဝင်းကိုချစ်မိသည်က အပျော်ချစ်မဟုတ်။ သူ့အနေဖြင့် သဲစုဝင်းကိုမြတ်မြတ်နီးနီးချစ်သည်။ ချစ်သူ၏အလိုက် အစွမ်းကုန်လိုက်လျှော့ချင်သည့်ဆန္ဒရှိသည်။ ချစ်သူ၏ဖြံဖြိုင်မှုကို မည်သည့်အကြောင်းကြောင့်နှင့်မှ မခံယူချင်။ စိန်ခဲ့က သူ၏အားနည်းချက်ဖြစ်သောငါ့မစားသည့်ပြဿနာကြောင့် သဲစုဝင်းကို စိတ်အနောင့်အယှက်မဖြစ်စေလို့။ ချစ်သူဘဝကိုရရှိပြီး ဖြစ်သော်လည်း ငါးဟင်းမစားလျှင် လက်မထပ်နိုင်ဟု သဲစုဝင်းကြောင်းလေသော် ခက်ရချည်ရဲ့ဟု စိန်ခဲ့တစ်ယောက် ကြိုးတင်ပူပန်မိသည်။

စိန်ခဲကသူ့အမေ သူနောက်တွင် ရောက်ရှိနေမှန်းမသိဘဲ အကျိုးများကို တစ်ထည်ပြီးတစ်ထည် ဖွနေသည်။ စိတ်ကြိုက်ဖွံ့ဗြိုက် လတ်လတ်ဆတ်ဆတ် ဝယ်ထားသော အဝါရောင် ကိုယ်ကျပ်တိရှုပ် တစ်ထည်ကို ရွှေးဝတ်လိုက်ရာ ဖြူဝင်းခြင်းကင်းမဲ့သော အသား ရောင်က ပေါ်လွှင်သွားသည်။

“ငါသားရယ်၊ ရွှေ့အကျိုးတွေ ဘာလို့မဝတ်တော့တာလဲ၊ နှုမြောစရာကြီး”

“အမေကလည်း သားနဲ့ ချောင်ချောင်ပွဲပွဲကြီးတွေ မတွေ၊ ဘူးလား၊ အဲဒါတွေဝတ်ရတာ မမိုက်တော့ပါဘူး”

“မလုပ်ပါနဲ့သားရယ်၊ ပိုက်ဆံရှာရတယ်ဆိုတာ လွယ်တာ မဟုတ်ဘူး၊ ငါသားဆိုလည်း ကမ်းမမြင်လမ်းမမြင် ပင်လယ်ထဲမှာ ရှာရတာ၊ အမေဆိုလည်း ခြေထောက်ညာင်း အာပေါက်အောင် ပြောနိုင်မှုရတာ၊ ရှိတာလေးပဲဝတ်နော်၊ ထပ်မဝယ်နဲ့တော့”

“အမေက တယ်ခက်တာပဲ၊ အမေ အဲဒီလိုနဲ့မြောတာ ဖြစ်နေမယ်ဆိုရင် အမေ့ခွေးမနဲ့ ဖြစ်မှုမဟုတ်ဘူး”

“တယ်- ဒီကောင်လေးနဲ့တော့နော်၊ အခုဒါက ဘယ်သွားဦး မလိုလဲ၊ ငါ အေးသာယာထဲမှာ ပွဲသွားပြင်ပေးစရာရှိတယ်၊ မင်း အိမ်စောင့်ပေးဦး”

“ဟာ- အမေကလည်း သော့ခတ်သွားလိုက်စမ်းပါ အရင်လည်း ဒီလိုပဲသွားနေတာကို၊ သားလည်းသွားစရာရှိသေးတယ်၊ သွားပြီ”

“ဟဲ့-ဟဲ့၊ တယ်... ဒီသားတစ်ယောက်နဲ့တော့”

စိန်ခဲက ကစားဖော်များနှင့် ပျဉ်ပျဉ်ပါးပါးကြီး ကစားရတော့ မည့်ကလေးတစ်ယောက်နှယ် အိမ်ပေါ်မှုအပြေး ဆင်းသွားလေသည်။

“ဟဲ- သဲစု၊ ဟိုမှာ နင့်ယောက္ခမလောင်းကြီးလာနေပြီ၊ မပြောမရှိနဲ့နော် ကောင်မ၊ ပေးစရာမရှိရင် ပြေးပေတော့”

လက်ပွဲအိတ်ကြီးကိုပိုက်လျက် ငါးတန်းထဲသို့ ဝင်ရောက်လာ သော ဒေါ်နိနိကိုလှမ်းတွေ့လိုက်သည်နှင့်လုံးလုံးက သဲစုဝင်းကို နောက်လိုက်သည်။

“ရှိပြုအော ယူပြီးရင်တော့ မှန်မှန်ပေးနိုင်အောင် ကြီးစားရ မှာပေါ့”

“အံမယ်-အံမယ်၊ သဲစု အမလေးလေး ပုံစံကိုပြောင်းလိုပါ လား၊ အေးပေါ့လေ ပြောအားရှိပြုပေါ့၊ နောင်ဆိုနှင်တိုက..”

“လုံးလုံးနော်၊ ဆောက်ဖြစ်မှကျောင်းဒကာပါ၊ တော်တော့- ဟိုမှာလာတော့မယ်”

သဲစုဝင်းနှင့်လုံးလုံးထဲသို့ ဒေါ်နိနိက ရောက်လာသည်။ ဒေါ်နိနိက နေ့ပြိုင်တိုးနှင့် မဲကြေးကိစ္စ၊ အရောင်းအဝယ်၊ ဘုံးတော် မယ်တော်ကိစ္စများနှင့် မနားတမ်း သွားလာနေသူဖြစ်သော်လည်း သူပုံစံက အမြတမ်း တက်ကြချင်လန်းနေဟန်ရှိသည်။ မည်သည် အခါတွင်မှ ပြောင်းလဲသွားခြင်းမရှိသည့် သပ်ရပ်စွာ ဖီးလိမ်း ပြင်ဆင်ထားသည်ကလည်း မကင်းရာမကင်းကြောင်း သူများ အတွက် သူ့ကိုခန့်ညားစေသော အကြောင်းတစ်ရပ် ဖြစ်သည်။

“ကဲ- ကလေးမ”

ဒေါ်နိနိမရောက်မိကပင် သဲစုဝင်းကုပိုက်ဆံကို ထုတ်ပြီးသား ဖြစ်နေသည်။

“ဒေါ်နိုင်း ငါးလေးဘာလေး တစ်ခါတလေများ ဝယ်ပြီး ချက်စမ်းပါဉီး”

လုံးလုံးက မဲကြေးပိုက်ဆံကိုပေးရင်းနှင့်ပြောရာ ဒေါ်နိနိက..

“အော- ညည်းတိုကလည်း သိရဲသားနဲ့ အခုတော့ စားလို မဖြစ်သေးဘူး၊ ငါသား သဘောပြန်တက်ရခါနီးပြီး အဲဒီကျမှ စားပါ့မယ်အော”

“ရပါတယ်ဒေါ်နီကြီးရယ်၊ ကိုစိန်ခဲကြီးက နောင်ဆိုရင် ငါးမစားလို့မရတော့ဘူး၊ ကျင့်ပေးထားဦးနော်”

“အိုက္ခာယ်၊ ပေါက်ပေါက်ရှာရှာ”

ဒေါ်နီနိုက သူကိုစွဲပြီးသည်နှင့် သဲစုတို့အနားမှ အမြန်ထွက် သွားသည်။ သဲစုဝင်းက လုံးလုံးကို မျက်စောင်းလှမ်းထိုးသည်။ လုံးလုံးက သူတို့ထံမှ ထွက်ခွာသွားသော ဒေါ်နီနိုကိုကြည့်ပြီး ရယ်မောနေသည့်အဖြစ်က သဲစုဝင်း၏ရင်ထဲတွင် ယားကျိုကျိုဖြစ် နေလေတော့သည်။

\* \* \* \* \*

စိန်ခဲတစ်ယောက် သဲစုဝင်း၏အချစ်ကိုရရှိပြီးဖြစ်သော်လည်း သူ၏ဆန္ဒက လက်ထပ်ပို့ရန်အထိ ရည်မှန်းချက် ထားသည်ဖြစ်ရာ နောက်တစ်ဆင့်အတွက် ကြီးစားရပြန်သည်။

“အသဲရယ်၊ ဒီလောက်လေးပဲလားကွား၊ သူများချစ်သွေ့ ဆိုတာ ဘုရားခုံအတူဖူးတယ်၊ ရုပ်ရှင်အတူကြည့်တယ်၊ ပြီးတော့ ပန်းခြံတွေထဲမှာလေ ဟိုလို ... အ အ .. အ”

သဲစုဝင်းက စိန်ခဲ၏ဗိုလ်ခေါက်ကို လိမ်ဆွဲလိုက်သဖြင့် ဆက်ပြောမည့်စကားများက စိန်ခဲထံမှတွက်မလာတော့။

“အင်း- ကျွတ်.. ကျွတ်၊ ဒီလိုနေသွားရရင်တော့”

“ကိုကိုစိန်နော်၊ အပ်ကြောင်းထပ်နေတဲ့စကားတွေပဲ ပြောနေတော့တာပဲ၊ ထပ်ပြောရင်မလွယ်ဘူးမှတ်”

“အသဲရယ်၊ ကိုကိုစိန်ဘက်က စဉ်းစားပေးပြီးလေ၊ ဒီလိုချည်းပဲ ဈေးအပြန်လေးလိုက်ပိုပြီး ကျေနပ်ရမှာလား၊ ဘယ်နေ့ လက်ထပ် မယ်ဆိုတာကိုလည်း မပြောဘူး၊ ကိုကိုစိန် အရမ်းစိတ်ညစ်တာ၊ အမြန်အတူနေချင်နေပြီ၊ ဘယ်နေ့လက်ထပ်ရမလဲဆိုတာပြောဦးမှပေါ့”

“ပြောပြီးပြီးလေ၊ ကိုကိုစိန်ပဲ မကြာခင် သဘောပြန်ဘက်ရ တော့မယ်ဆို၊ သဘောကပြန်လာမှ စီစဉ်မယ်လို့ ပြောထားတယ် မဟုတ်လား”

“ဟင်း- ခက်တာပဲ၊ ကိုကိုစိန်သဘောဆိုရင် သဘောတောင် ပြန်မတက်ချင်တော့ဘူး”

“**ကြည့်**- တော်တော်အား ကိုးချင်စရာ မရဘူး၊ အဲဒီလိုသာ ဆိုရင် သုံးနှစ်သုံးမိုးပဲစောင့်တော့”

“ပြောမှ ပိုဆိုးနေပြီ၊ မရက်စက်ပါနဲ့ အသဲရယ်”

သဲစုဝင်းနှင့် စိန်ခဲတို့ချော်သူနှစ်ဦး ဈေးမှ လမ်းလျောက် ပြန်လာကြသည်မှာ သဲစုဝင်းတို့၏အိမ်အနားသို့ပင် ရောက်တော့ မည်ဖြစ်သည်။

“ကိုကိုစိန်အဖြစ်က ဘာနဲ့တူသလဲဆိုတော့ မြင်သာမြင် မကြုံ ရတဲ့သူလို့မျိုးပဲ”

“နေစမ်းပါဦး၊ ကိုကိုစိန်ရယ်၊ ကိုကိုစိန်က သဲစုကိုချော်တယ်၊ လက်ထပ်ချင်တယ်၊ ကိုကိုစိန်အမေကို ဖွင့်ပြောပြီးပြီးလား၊ ကိုကိုစိန် အမေက သဲစုနဲ့ကိုကိုစိန်ကို သဘောတူမှာတဲ့လား”

“အဲဒါက အရေးမကြီးပါဘူးအသဲရယ်၊ အသဲသာ ဟောဒီ ကိုကိုစိန်က အသဲကိုလက်ထပ်ပါတော့လို့ ပြောလိုက်၊ အဲဒါ အမိက”

“ကိုကိုစိန်အမေက သဘောမတူဘူးဆိုရင်ကော”

“အသဲရယ်၊ အဲဒါတွေက အသဲပူပင်ရမယ့်အလုပ် မဟုတ်ပါဘူး၊ ကိုကိုစိန့်ကိစ္စတွေပါ”

“ကဲ-တော်ပြီ... ရပြီ၊ သစုတို့အိမ်ရောက်တော့မယ်၊ ဒီကပဲလှည့်တော့?”

ချစ်သူ၏ကော်ပြင်ကိုကြည့်ရင်းဖြင့်သာ အားမလိုအားမရ အကြံတ်အဲများနှင့်ကျွန်းခဲ့ရသည့်စိန်ခဲ့ နောက်ပြန်လှည့်လိုက်လေ သောအခါ . . . .

“အမလေးလေး၊ မထင်မိတာ ထင်ကိုမထင်မိတာ၊ လာ-လိုက်ခဲ့၊ အိမ်ကျေမှုတွေ့မယ်”

ဒေါ်နီနီက သားဖြစ်သူစိန်ခဲ့၏ ယာဘက်နားရွှေက်ကို လိမ်ဆွဲကာ အတင်းဆွဲခေါ်သွားသည်။

“အာ- အမေ... အမေ လွှတ်ပါများ၊ လမ်းပေါ်ကြီးမှာ”  
စိန်ခဲ့နှင့်သစုဝင်းတို့ ချစ်သူနှစ်ဦး သူတို့နောက်က ဒေါ်နီနီလိုက်ပါလာသည်ကို လုံးဝမရှိပိမိ။ သတင်းတစ်ခုဆိုသည်က ကြာရှုည်စွာ ဖုံးဖိယား၍ ရနိုင်ကောင်းသော အရာမဟုတ်။ သားဖြစ်သူ စိန်ခဲ့နှင့် သစုဝင်းတို့ သမီးရည်းစားဖြစ်သွားကြသည့် ကိစ္စကို ငါးမိမိးတန်းတစ်ခုလုံးက သိသော်လည်း မိခင်ဖြစ်သူ ဒေါ်နီနီ မသိခြင်းမှာ အခိုက်အတန်မျှသာတည်း။

ဤမတိုင်ခင်တစ်နောက ...

“မအိရော ကူညီစမ်းပါဉီးကွယ်”

ဒေါ်နီနီဖြေပြလိုက်သည့် အထုပ်ထဲတွင်က ယောက်ရားဝတ်ရှုပ်အကြံများချည်း ဖြစ်နေသည်။

“ဒါ- ဘယ်သူဟာတွေလဲ အန်တိနီနီရဲ့သား သဘော်သားဟာတွေလား”

“အေးပေါ့ မအီလေးရယ်၊ ဒီကောင်လေး အခုတလောမှာ  
တိရှုပ်တွေချည်းပဲ ထည့်လဲဝယ်ဝယ်ဝတ်နေတာ၊ တကဗ္ဗည်း  
မပြောချင်တော့ပါဘူးကွယ်၊ ကျုပ်ကျုပ်လေး ပြောင်းဝတ်ချင်လိုပါတဲ့  
အဲဒါလေ ဒီလောက်အကျပ်ကြိုက်တဲ့အကောင် ကျုပ်သွားအောင်  
မအို အကူအညီပေးစမ်းပါကွယ်”

“အန်တိကလည်း”

“လုပ်ပါမအီရယ်၊ နှစ်လက်မလောက်စိကို သိပစ်လိုက်”

ပွဲယောင်းယောင်း သူ့အကြိုများကို ဒေါ်နီနီ လာပြုပြင်ခြင်းကို  
စိန်ခဲတစ်ယောက်မသိ။ ဒေါ်နီနီက နှုမျာာတသစိတ်ဖြင့် အကြိုများ  
ကို လာပြင်ခိုင်းခြင်းဖြစ်သည်။

“ဖြည်းဖြည်းပဲလုပ်၊ အလောတကြီးမဟုတ်ဘူး ထားခဲ့မယ်၊  
အန်တိသွားတော့မယ်နော်၊ နှုသွေးမမှန်တဲ့ဟာတွေ နောက်ကို  
လိုက်ရညီးမယ်”

ဒေါ်နီနီက ပြောအပြီး ထွက်သွားမည်ပြုစဉ် မအီက ..

“အန်တိနီနီ မအီဆီ အဟောင်းတွေချည်းပဲ လာလာပြင်တယ်  
နော်၊ အသစ်တွေတော့မအပ်ဘူး၊ အန်တိသား စိန်ခဲကြီး မဂ်လာ  
ဆောင်ရင်တော့ အန်တိချွေးမလေးအတွက် မအီကို သတို့သမီး  
ဝတ်စုံ အပ်ရမယ်နော်၊ အန်တိချွေးမလောင်းလေးက အချော  
လေးနော်၊ ချေးသူချေးသားထဲကဆိုတော့ အန်တိနီနီအားကိုးရမှာ”

မအီစကားကြောင့် ဒေါ်နီနီ၏လှမ်းလက်စခြေလှမ်းများ  
တွဲဆိုင်းသွားခဲ့သည်။

“ဟင်း... ဟင်း... ဟင်း၊ စိန်ခဲ့... စိန်ခဲ့ နင်က ငါမွေးထားလို လူဖြစ်လာတာပါ၊ ငါကိုများ လိမ်နေသေးတယ်၊ ငဥ္တလည် ကြောင်ပတ်နဲ့၊ ငါးဆို သေအောင်မှန်းတဲ့အကောင်က ငါးစိမ်းသည်မကို ကြိုက်ပြီးတော့များ ငါးစားမယ်တဲ့ ဘာတဲ့ ငါးကိုတောင် ငါးဟင်းမှန်းမသိအောင် ချက်ပေးပါတဲ့、xxxx ကောင်”

အချို့ဆိုပ် ငယ်ထိပ်တက်ဆောင့်နေပြီဖြစ်သော စိန်ခဲ့က ..

“အမေကလည်းဖျာ၊ သားလည်း အရွယ်ရောက်နေပါပြီ၊ မိန်းမ ယဉ်ရတော့မယ့်အရွယ်ပါဖျာ၊ သားက ကမ္မာပတ်ပြီးရှာမယ်ဆိုရင် တောင် အသဲလောက်ချစ်ရမယ့်မိန်းကလေးကို တွေ့မှာမဟုတ်ဘူး၊ သားကတော့ အသဲကိုပဲ ချစ်တယ်ဖျာ”

“ဟဲ့- နင်ကသံ့သား၊ ဟိုကောင်မလေးက ငါးစိမ်းသည်၊ အဆင့်အတန်းရှိတာ မဟုတ်ဘူး၊ ရွေးထဲမှာဆိုရင် နှုတ်ကြမ်းအာကြမ်းတွေ၊ ပြီးတော့ သူတို့က အကုသိုလ်နဲ့ အသက်မွေးနေတာဟဲ့ မဖြစ်ဘူး၊ ငါ့သားကို ငါးစိမ်းသည်မနဲ့တော့ မပေးစားနိုင်ဘူးဟဲ့”

“အမေရယ်၊ ဝါးလုံးရှည်နဲ့သိမ်းပြီးမရမ်းပါနဲ့၊ အကုသိုလ်အကုသိုလ်နဲ့ သူတို့ရောင်းပေးလို အမေတို့စားနေရတာ မဟုတ်ဘူးလား၊ ပြီးတော့ အသန္တသားနှုတ်ကယပ်ပြီးရင် အသဲကို ငါးမရောင်းမိုင်းတော့ဘူး၊ ဒါဆို အသဲကို ငါးစိမ်းသည်လို ပြောလို့မရတော့ဘူး”

“ဟဲ့- ဘယ်လိုပဲပြောပြော အကုသိုလ်အလုပ်က အကုသိုလ်အလုပ်ပဲ”

“ဒီလိုပြောကြေးဆိုရင် အမေ့ရဲ့အလုပ်တွေလည်း အကုသိုလ်အလုပ်တွေပဲ၊ အမေလည်း အတိုးမှန်မှန်မပေးလိုနဲ့၊ ဟိုဟာက မရလိုနဲ့၊ အိမ်ကနေထိုင်ဆဲနေတာ အလိုလိုနေရင်း အကုသိုလ်ဖြစ်နေတာမဟုတ်ဘူးလား”

“အံမယ်-အံမယ် ကြည့်စ်း၊ စိန်ခဲ မအောကိုများ တစ်ခွန်းမခဲ  
ပြန်ပြောနေလိုက်တာ”

“အမေက သဘောမတူဘူးပြောနေတာကို ပြောရမှာပါ”

စိန်ခဲအနေဖြင့် သဲစုဝင်း၏အချစ်ကိုရရှိပြီး လက်ထပ်နိုင်ရေး  
ကိစ္စသည် သဲစုဝင်းက ခေါင်းညီတ်လိုက်သည်နှင့် အဆင်ချေသွား  
မည်ဟု ထင်ခဲသည်။ မိခင်ကြီး သဘောတူခြင်း၊ မတူခြင်းကိစ္စကို  
အရေးအရာလုပ်၍ မစဉ်းစားခဲဖူးပေး၊ ယခု သဲစုဝင်း စိုးရိမ်မိသည့်  
အခြေအနေများက အခါန်ကိုက် ဖြစ်လာခဲ့ပြုဖြစ်သည်။

သဘောသား၏ မိခင်တစ်ယောက်အနေဖြင့် ဒေါ်နီနီဘက်က  
စဉ်းစားကြည့်လျှင် သူသားစိန်ခဲကို ငါးသည်မလေးနှင့် သဘောမတူ  
နိုင်သည်မှာလည်း အပြစ်ဆိုဖူးရာ ရှိမည်မဟုတ်ပေး၊ အခြား  
အကြောင်းတစ်ရပ်မှာ ဒေါ်နီနီသည် အောင်ချမ်းသာရွေးလေးမှ  
ရွေးသူရွေးသားအားလုံးတို့၏ အကြောင်းချင်းရာတို့ကို အူမ  
ရွေးခါးမကျေန် အကုန်သိသည်။ ငါးစိမ်းသည်များ အပါအဝင်  
ခေါင်းရွက်ပျော်ထိုး ရွေးသည်အတော်များများသည် သူနှင့်  
မကင်းရာမကင်းကြောင်း များသည်။ လုပ်ငန်းအစုစပ်များရှိ  
သည်။ သူ့ထံမှ လတိုး၊ နေပြန်တိုးယူသူများ ရှိသည်။ မဲကြေးစုသူများ  
ရှိသည်။ သဲစုဝင်းဆိုသည့် ကောင်မလေးသည် သူထံတွင် နေပြန်တိုး  
နောက်းသွေးနေရသည်။ သူ၏ မဲကြေးအစုတွင်လည်း အဖွဲ့ဝင်  
ဖြစ်သည်။

သဲစုဝင်း အသုံးအဖြန်းကြီးသည်ကလည်း ဒေါ်နီနီ မျက်မြောင်  
ပင်။ သူ့ထံတွင် မဲကြေးနှင့်နေပြန်တိုး မသွင်းနိုင်၍ ပတ်ပြားတတ်  
သည်ကြောင့် သဲစုဝင်း၏ အိမ်အထိ လိုက်တောင်းခဲရသည်  
ကလည်း အကြိမ်ကြိမ်ရှိခဲသည်။

“နေပါဉီး အမေရယ်၊ သားမေးပါဉီးမယ်၊ သားနဲ့အသနဲ့  
ကြိုက်နေတာ အမေက ဘယ်လိုလုပ်သိတာလဲ”

“ဟဲ့- နင်တို့ကြိုက်နေတာ တစ်စွေးလုံး သိတယ်၊ နင်  
ဒီကောင်မလေးကို ဝက်သားဆိုင်မှာသွားထိုင်ပြီး ငမ်းငမ်းနေတာ  
ငါးသည်တွေအကုန်သိတယ်”

“ဘယ်သူပြောလိုက်တာလဲ၊ အင်း- လုံးလုံးလို့ထင်တယ်၊  
ကိစ္စမရှုပါဘူး”

“အေး- ဟုတ်တယ်ဟေ့ ဟုတ်တယ်၊ စိန်ခဲကြေးကို ငါးချက်ကျွေး  
လိုက်ပါတဲ့၊ ဒေါ်နိကြီးက နောက်ဆို ငါးသည်မကို ချွေးမတော်ရ<sup>၅</sup>  
မှာတဲ့”

“သိပြီဆိုတော့လည်း သဘောတူပေးပေါ့အမေရယ် နော်  
အမေ၊ သဘောတူပေးပါ၊ သား အစားအသောက်လည်း ချွေး  
မများတော့ဘူး၊ အသဲနဲ့သဘောတူလိုက်ရင် အမ စားချင်တဲ့  
ငါးလည်း စားလို့ရပြီ”

“တော်စမ်း- လုံးဝ သဘောမတူဘူးဟေ့”

“သားကတော့ အသဲနဲ့ပဲလက်ထပ်မှာ”

စိန်ခဲကဖြင့် မိခင်ရှုမှာပင် သဲစုဝင်းကို မရ ရအောင် ယူမည်  
ဖြစ်ကြောင်း စွဲတ်ပြောနေသည်။ ဒေါ်နိနိအနေဖြင့်မူ လုံးဝ  
သဘောမတူနှင့်။ သို့ကြောင့်ပင် စိန်ခဲနှင့် သဲစုဝင်းတို့နှစ်ဦး  
လက်မထပ်ဖြစ်စေရန် မည်ကဲ့သို့ ကြံဆောင်ရမည်နည်းဟူ၍  
စဉ်းစားခန်း ဖွင့်လေတော့သည်။

× × × × ×

မိခင်ဖြစ်သူ၏ ခါးခါးသီးသီး ငြင်းပယ်ခြင်းကို ခဲ့ရလိမ့်မည်ဟု  
မထင်မိခဲ့သော စိန်ခဲတစ်ယောက် သူနှင့်သဲစုဝင်း၏ လက်ထပ်နှင့်ရေး

အတွက် သောကဓတင်ပွားလာရသည်။ ထုံးစံအတိုင်းပင် သူ၏  
အားကိုအားထားရာ မင်းနိုင်တို့ထံမှ အကြံဉာဏ်များတောင်းရသည်။

“ဦးပြောင် အီကြာကျွေးကို အဲဒီလိုတော့ ခွဲမပစ်စမ်းပါနဲ့”

“ဟော- ဒါက အကျိန်တော့ဟုတ်တယ်၊ ဒါပေမဲ့ ရောင်းမယ်  
ဆိုရင် ရောင်းလိုပါသေးတယ်ကွဲ၊ မင်းတို့ကိုစေတနာနဲ့ကျွေးတာ၊  
အီကြာကျွေးဖိုး ပိုက်ဆံမယူပါဘူးကွာ”

“မဟုတ်ပါဘူး၊ အီကြာကျွေးဆိုတာ ပူးကပ်နေမှ သဘာဝ  
ကျတာ၊ စားတဲ့လူကတော့ တစ်ခုချင်းခွဲစားမှာပေါ်ဖျာ၊ ဦးပြောင်  
လုပ်တဲ့ အီကြာကျွေးက ခွဲပြီးသားဖြစ်နေပြီ”

“စိန်ခဲရယ်၊ ငါကဘာများလဲလို့ ကြော်ကတည်းကိုက ကွဲနေ  
တာကွဲ၊ ငါ တမင်ခဲ့ထားတာမဟုတ်ဘူး”

စိန်ခဲ၏အဖြစ်သည်းနေမှုကိုကြည့်ပြီး မင်းနိုင်က အမြင်ကတ်  
လာသည်။

“ဒီမှာစိန်ခဲ၊ သဲစုကလည်းမင်းကိုစောင့်ခိုင်းတယ်၊ ချက်ချင်း  
ကြီး ယူခိုင်းသေးတာမှာမဟုတ်တာ၊ အချိန်ရတာပေါ်ကွာ၊ ဒီကြား  
ထဲမှာ မင်းအမေ သဘောတူလာအောင် စည်းရုံးပေါ်ကွာ၊ မဟုတ်  
ဘူးလား၊ ဒါတွေက ဖြစ်နေကျအဖြစ်တွေပါကွာ မင်း ကိုပြောင်  
ကြီးရဲ့ အီကြာကျွေးကိုတော့ ပြဿနာမရှာနဲ့”

“ကျွန်တော်က သဘောပြန်မတက်ခင် လက်ထပ်ဘားချင်တာ”

“ကောင်လေး- စောင့်လိုက်စမ်းပါကွာ၊ ဒီခေတ်က သုံးနှစ်  
သုံးမိုး ခေတ်လည်း မဟုတ်ပါဘူး၊ မင်းကို ကောင်မလေးက အဲဒီ  
လောက်လည်း မစောင့်ခိုင်းပါဘူး၊ ဒီက ညီအစ်ကိုပြောသလို အမေ  
ကြည့်ဖြူဖို့လည်းလိုတယ်ကွဲ၊ မင်းတို့က အမေတစ်ခုသားတစ်ခု  
လေကွာ၊ ဘာပဲလုပ်လုပ် မိဘကြည့်ဖြူတော့ကောင်းတာပေါ်ကွာ”

မင်းနိုင်၏လက်ဖက်ရည်ခွက်ထဲက လက်ဖက်ရည် ပြောင်သွား  
သည့်တိုင် စိန်ခဲ၏လက်ဖက်ရည်ခွက်က တိုပင်မတို့ရသေးပေ။

“စိတ်တွေလေးတယ်ဘာ”

“စိတ်တော့လေးမနေနဲ့ ကောင်လေး၊ အချိန်ကျပြီ၊ စိတ်သွား  
မ ရအောင်၊ အဲဒါမှ တကယ်လေးမှာ”



## အခို(၃၁)

ဒေါနီနိန္ဒုင့် သဲစုဝင်း၏ဆက်ဆံရေးက ဒေါနီနိထဗုံ  
နောပြန်တိုးယူနေသူ အခြားစော့သည်များနည်းတူ ပုံမှန်ဆက်ဆံရေး  
ပင်ဖြစ်သည်။ ဒေါနီနိတစ်ယောက် သူသားနှင့်သဲစုဝင်းသီးရည်းစား  
ဖြစ်နေကြောင်း သိသွားသော်လည်း ထူးခြားလွန်းစွာပြောင်းလဲ  
မသွားခဲ့ပေ။ သို့သော် စိတ်ထဲကမူ တစ်ခုခုကြံးစည်နေသည်ကိုမူ  
သဲစုဝင်းက သိနေသလိုရှိသည်။ သည်အတွက် သတိထားဆက်ဆံ  
နေရသည်။ မဆက်ဆံ၍လည်းမဖြစ်။ နောပြန်တိုးသွင်းခြင်းနှင့်  
မကြေးစုခြင်းတို့က နေ့စဉ်ဆောင်ရွက်နေရသည်။

“လုံးလုံးရယ်၊ နင်တကယ်မကောင်းဘူး”

“ဘာမကောင်းရမှာလဲ၊ နင်တို့နှစ်ယောက်ကြိုက်သွားကြတာ  
ငါက ဝမ်းသာနေတာ”

“ဘာဖြစ်လို့ ကိုစိန်ခဲ့အမေကို သွားပြောရတာလဲ”

“အံမယ်- ငါကိုလာစွဲပွဲနေသေး၊ အေးပါ- ထားပါတော့၊  
ပြောတယ်ဆိုရင်ရော ဘာဖြစ်လဲ၊ နောင်ကိုလည်း သိမှာပဲဟာ၊  
နင်တို့က အပျော်ကြိုက်တာလား ပြော”

“လုံးလုံးနော် နင်စကားပြောတာကြည့်ပြောနော်”

သူငယ်ချင်းနှစ်ယောက် စကားပြောရင်းမှ စကားလုံးများ တင်းမှလာကြသည်။ လုံးလုံးအနေနှင့် စိန်ခဲနှင့်သဲစုဝင်း ကြိုက်နေသည်ကို ဒေါ်နီနီအား တိုက်ရှိက်မပြောမိခဲ့သည့်အတွက် သဲစုဝင်း ၏စွမ်းစွဲမှုကို မခံချင်ဖြစ်နေသည်။ ငါးသည်မော်များ ပေါ်လာကြပြီး စကားများက အတင်အစီးမခံကြတော့။

“ငါက ကြည့်ပြောတာ၊ တည့်တည့်ပြောတာ”

“နင်က- ငါနဲ့ကိုစိန်ခဲနဲ့ ကြိုက်နေတာကို မနာလိုဖြစ်နေပြီလား”

“အမယ်လေးတော် သဲစုရယ်၊ ငါကများမနာလိုဖြစ်ရေးမယ် ဟင်း- ငါနော်”

“နင်က ဘာလုပ်ချင်လိုလဲ လုံးလုံး”

“ဟေ့ဟေ့- ဒီကောင်မနှစ်ယောက် တော်ကြတော့၊ ဘာမဟုတ်တဲ့ကိစ္စနဲ့ ဟိုများ နင်တို့အတ်လိုက်မကြီး လာနေပြီ”

ငါးစိမ်းတန်း၏အစွမ်းဘက်အကျေဆုံးတွင် ရောင်းနေသော ငါးသည်မ ဒေါ်အရှည်ကြီးမှ ဝင်ရောက်ယျာန်ဖြေပေးသဖြင့် လည်းကောင်း၊ နေ့ပြန်တိုးနှင့် မဲကြေးလိုက်သိမ်းသည့် ဒေါ်နီနီ ရောက်လာတော့မည်ဖြစ်သဖြင့်လည်းကောင်း သဲစုဝင်းနှင့် လုံးလုံး တို့နှစ်ဦး အသံတိတ်သွားသည်။ သို့မဟုတ်လျှင် စကားများရာက ကိုယ်ထိလက်ရောက် ဖြစ်လာနိုင်သည့် အနေအထားဖြစ်သည်။

“ကဲ”

ဒေါ်နီနီ၏ “ကဲ” ဟူ၍ အသံပြုပြီးအဆုံး လုံးလုံးက ...

“သမီးတို့က ယူစရာရှိရင်လည်း အားမနာဘူး ယူတယ် ပေးစရာရှိရင်လို့များတော့ ရောင်မပြေးတတ်ဘူးနော်”

သဲစုဝင်း၏ ဒေါသက ထောင်းကနဲ့ ထွက်သွားသည်။ ဒေါ်နီနီ ရှိနေသဖြင့် ဒေါသကို မနည်းချုပ်တည်းလိုက်ရသည်။ ဒေါ်နီနီက

လုံးလုံးကို မည်သည့်စကားမှ အပိုပြန်မပြော။ သဲစုဝင်းကိုလည်း  
ထိုသို့ပင်။

× × × × ×

အိမ်ရွှေ၊ ဆီသို့ ကယ်ရိုဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှုလာ  
သော အမျိုးသမီးကြီးကို သေသေချာချာကြည့်ပါမှ ဒေါ်နီနီမှန်း  
ဦးမောင်ဝင်း သိလိုက်သည်။ ဝဖိုင့်သော သူ၏ခန္ဓာကိုယ်နှင့်  
မလိုက်ဖက်စွာ ဆိုင်ကယ်ပေါ်မှ ကသုတ်ကရက် ဆင်းလာပုံက  
ယခင် လာနေကျ ပုံစံအတိုင်းပင်။ မျက်နှာကြီး သုန်မှုန်ထားပုံ  
ကလည်း နေပြန်တိုးမှန်မှန်မသွင်းဘဲ ပတ်ပြေးနေသည့် သဲစုဝင်းကို  
လာရှာနေကျ မျက်နှာမျိုး။ ဦးမောင်ဝင်းအတွက်ကဖြင့် အဆန်း  
မဟုတ်တော့။ ပွဲစားအရောက်လည်း ခြုံတတ်လေသော ဒေါ်နီနီ  
သည် ခြုံအရောင်းအဝယ်ကိစ္စနှင့် လာရောက်ခြင်းတော့ မဟုတ်  
တန်ရာဟု ဦးမောင်ဝင်းကတွေးမိသည်။ အနည်းငယ်ထူးဆန်းနေ  
သည်ကတော့ ဒေါ်နီနီလာရောက်ချိန်ပင်။ ယခင် ဒေါ်နီနီ လာနေ  
ကျ အချိန်က မွန်းလွှဲနှစ်နာရီခွဲ သုံးနာရီခန့်။ သဲစုဝင်း ရှိတတ်သည့်  
အချိန်မျိုး။

“အစ်မကြီး ထိုင်ပါဦး၊ သမီးတော့မရှိဘူး”

“ဒုံး- မထိုင်တော့ပါဘူး၊ ကောင်မလေး မရှိလည်းရတယ်၊  
ဦးလေးကိုပဲ ပြောခဲ့တော့မယ်”

လာလာချဉ်သေးခဲ့ဟုဆိုရမလိုပင်။ ဒေါ်နီနီနှင့် ဦးမောင်ဝင်း  
က သက်တူရွယ်တူအရွယ်။ အသက်ကွာလှလှင် တစ်နှစ် နှစ်နှစ်  
ခန့်သာ။

“ဘာကိစ္စများလ အစ်မကြီး”

ဦးမောင်ဝင်းက ယခင်ကကဲ့သို့ပင် အကြွေးတောင်းမည်ဟု  
ထင်လိုက်သည်။

“ဦးလေးသမီးနဲ့ ကျွန်မသားနဲ့ ရည်းစားဖြစ်နေတာ သိလား”  
“ဘု”

မထင်မှတ်သည့်မေးခွန်းကြောင့် ဦးမောင်ဝင်း အမ်းကမ်းတမ်း  
ဖြစ်သွားသည်။

သူသမီး ရွေးကပြန်လာလျှင် အိမ်အနီးအထိ လိုက်ပို့တတ်  
သော သဲစုဝင်း၏ရည်စားရှိမှုန်းကို ဦးမောင်ဝင်းသိပါသည်။  
သတော်သားဆိုသည်ကိုသိပြီးဖြစ်သော်လည်း ဒေါ်နိနိ၏သားဟု  
တော့ မသိခဲ့ခြင်းက အမှုန်ပင်ဖြစ်သည်။ သို့သော် ဒေါ်နိနိက  
အမေးရှိလာပြီဖြစ်သည့်အတွက် ချော်လဲရာရောထိုင်သဘောဖြင့်... .

“အင်း- သမီးကတော့မပြောပါဘူး၊ ဒါပေမဲ့ ကျွန်တော်သိပါတယ”

“သတယ်ဆို ပြီးတာပဲ၊ ကျွန်မက သဘောမတူဘူး၊ အဲဒါ  
လာပြောတာ”

ဒေါ်နိနိက မတ်တပ်ရပ်လျက်ကပင် သူပြောချင်သည့်များကို  
ပြောပြီး ပြန်သွားသည်။

“ဉာဏ်- ဒီပိန်းမကြီးနဲ့၊ ဒါပြောဖို့လာတာကိုး”

ဒေါ်နိနိပြန်ထွက်သွားပြီး ခက္ခအကြောတွင် သဲစုဝင်း ရွေးက  
ပြန်လာသည်။ သဲစုဝင်း ငါးပန်းကိုချုပြုး အမောပြေလောက်သည့်  
အချိန်တွင်မှ ဦးမောင်ဝင်းက သူသမီးကို ဒေါ်နိနိ ရောက်ရှိလာ  
သည့် အကျိုးအကြောင်းများကို ပြောပြလိုက်သည်။

“ရပါတယ်အဖော် အကြောင်းမဟုတ်ပါဘူး”

“သမီးကရော ဒီကောင်လေးကိုပဲ လက်ထပ်မှာလား”

“အဖွဲ့စကားကလည်း သမီးက ...”

ရွှေးထဲတွင် လုံးလုံးနှင့် ကတောက်ကဆဖြစ်လာရသည့် အရှိန်က မသေသေးသဖြင့် ဖခ်၏မေးခွန်းအပေါ်တွင်လည်း သစ္စဝင်း၏အတွေးက တစ်မျိုးဖြစ်နေသည်။

“မဟုတ်ပါဘူးသမီးရယ်၊ သမီးရည်းစားရှိတာကို အဖေက ဝမ်းတောင်သာသေးတယ်၊ အခု သူအမေက သဘောမတူဘူးဆိုပြီး လာပြောနေလို့လေ”

“ဒါဆိုရင် အဖော့သဘောကရော...”

“အင်း- သမီးကောင်လေးက သဘော့သား၊ ဝင်ငွေကောင်းတယ်၊ မအောကလည်း ပိုက်ဆံဆို သရဲမရဲစီးပြီးရှာတာဆိုတော့ သဘော... အဲ... ဒါပေမဲ့ သူအမေကြီးနဲ့သမီးနဲ့ဖြစ်ပါမလား”

သစ္စဝင်းက ဖခ်ကြီးကို ဘာမှပြန်မပြောဘဲ ပြိမ်နေသည်။ ဒေါ်နိုနိုက စိန်ခဲနှင့်သူ့ကိုသဘောမတူသည့်ကိစ္စအတွက် မည်သို့မျှ ခံစားရခြင်းမရှိ။ ဒေါ်နိုနိုသည် ရွှေးထဲတွင် ကျင်လည်ကျက်စား နေသူ ဖြစ်သော်လည်း သူက ရွှေးသည်မဟုတ်။ လုပ်ငန်း ကိုင်ငန်း အရရော ငွေရေးကြေးရေးအရပါ သူမီးသားစုထက် အများကြီး သာလွန်သည်။ ငွေတိုးချသူ ဒေါ်နိုနိုနှင့် သစ္စဝင်း၏ ဆက်ဆံရေးမှာ အထက်အောက်ဆက်ဆံရေးပုံစံ ဖြစ်နေလေသည်။ ရွှေးသည်၏ သဘာဝက ရောင်းကောင်းမှ အမြတ်ကျန်သည်။ ရောင်းမကောင်း လျှင်အရင်းထဲမှ ပါသွားတတ်သည့်သဘောရှိရာ အရင်းကိုပြန်ဖြည့် နိုင်ရန် သစ္စဝင်းသည် ဒေါ်နိုနိုကို အားကိုးအားထားပြုရဖြစ်နေလေသည်။

ဒေါ်နိုနိုဘက်ကကြည့်လျှင်လည်း သစ္စဝင်းတို့ကဲ့သို့ ရွှေးသည် များမှာ အထင်ကြီးစရာမရှိ။ ရွှေးကို ဂရာတစိုက်ရောင်းသည် မှန်သော်လည်း ရွှေ့နောက်ဆင်ခြင်တိုင်းထွားပြီး သုံးစွဲခြင်းမရှိ။

သို့အတွက် အတိုးမှန်မှန် မပေးသော မဲကြေးမှန်မှန် မသွင်းသော ရွှေးသည်များနှင့်ပတ်သက်၍ ခေါင်းခဲရသည့်အဖြစ်က အကြံ့ကြံ့မှု၊ ခြောက်တောင်းရသည်လည်းရှိသည်။ ခြာာက်လှန်တောင်းယူရသည် လည်းရှိသည်။ မရသည့်အဆုံးတွင် ပတ်ကြမ်းတိုက်လိုက်ရသည် ကလည်း အခါပေါင်းမနည်းလှု။

အစကန်းပိုင်းတွင် သဲစုဝင်းအနေဖြင့် စိန်ခဲကိုကြည့်မရခဲ့၊ ဘဝကို လေးနက်စွာမနေတတ်သူ။ ပိုက်ဆံဖြန်းနိုင်၊ သုံးနိုင်သူ မျက်နှာရွှေးတစ်ယောက်ကဲ သို့ပင် သဘောထား မှတ်ယူခဲ့သည်။ သို့သော် အများအားဖြင့် သူချုစ်ကိုသာ ရှာရလေသော မြန်မာ အမျိုးသမီးတို့၏ အစဉ်အလာအရ စိန်ခဲ၏ဒွဲလုံးလပြုမှုနှင့် သည်းခံမှု အတိုင်းအတာကို အသိအမှတ်ပြုသောအားဖြင့်လည်းကောင်း၊ အောင်သွယ်တော်များ၏ အကျိုးဆောင်မှုကြောင့်သော်လည်း ကောင်း သဲစုဝင်းသည်စိန်ခဲ၏အချုစ်ကိုပင် လက်ခဲခဲခြင်းဖြစ်သည်။ စိန်းမကောင်းပန်းပန် တစ်ပွင့်ဆိုသကဲ့သို့ ချုစ်မိပြီဆိုသောအခါ သည်တစ်ယောက်ကိုသာ ခိုင်ခိုင်မြှုမြှုချုစ်ချုင်သည်။ သေတပန် သက်တစ်ဆုံး ချစ်ချင်သည်။

“သမီး ကိုစိန်ခဲကိုပဲ လက်ထပ်မှာပါအဖော့”

သဲစုဝင်း၏လေသံက အေးအေးဆေးပင် ဖြစ်သော်လည်း ပြတ်သားသည်သဘောရှိသည်။ စိန်ခဲ၏အမေဘက်ကသော်လည်း ကောင်း၊ သူဖောင် ဦးမောင်ဝင်းကသော်လည်းကောင်း သဘောမတူ လျှင်လည်း သူ၏ဆုံးဖြတ်ချက်ကို ပြင်မည်မဟုတ်ကြောင်း တည်ပြုမှု အေးဆေးသော စကားသံက သက်သေခံနေသည်။

“အဖောကလည်း သဘောတူပါတယ်ကွွယ် သူ့အမေကသာ . . . ”

အောင်ချမ်းသာရွေးကလေးအနီး ညနေခင်းရောက်တိုင်း  
ဦးမောင်ဝင်းသွားနေကျ ဘုံဆိုင်ကလေးအတွင်း ဦးမောင်ဝင်းနှင့်  
ဦးတင်မောင်တို့နှစ်ယောက် အတူ ရောက်ရှိနေပြန်သည်။  
ဘုရားကုန်းဘက်တွင် ခြုံတစ်ခြုံအရောင်းအဝယ်ဖြစ်သဖြင့် ပွဲစားကြီး  
ဦးတင်မောင် အကျိုးဆောင်ခဲ့ အတန်အသင့် ရရှိလိုက်သည်။

“ကိုတင်မောင်၊ ကျွောက် မိတ်ရင်းဆွဲရင်းအနေနဲ့ ခင်ဗျားကို  
တိုင်ပင်စရာရှိတယ်”

အရက်ကို စိမ်ပြန်ပြေသောက်ရင်း ဦးမောင်ဝင်းက စကား  
စ သည်။

“တိုင်ပင်ပါဘူး၊ အခုလိုသောက်ရင်းစားရင်းပြောတာ  
ပိုကောင်းတယ်၊ ပြော- ခင်ဗျားတို့နေတဲ့ခြုံ ရောင်းတော့မှာတဲ့လား”

“မဟုတ်ပါဘူးဘူး၊ ခင်ဗျားကလည်း ဒီခြုံကိုပဲမျက်စောင်းထိုး  
နေတော့တာပဲ၊ ကျွောက်တို့ ဘုံပျောက်အောင်လို့လား”

“နောက်တာပါဘူး၊ ပြော- ခင်ဗျားကိုစွဲက...”

“ကျွောက်သမီး အကြီးမကြီးလေ...”

“အကြီးမကြီးက ဘာဖြစ်လို့လဲ”

“အကြီးမကြီးကောင်လေးကို ခင်ဗျားသိပါတယ်၊ တစ်နောက်  
ကျွောက်သိ သူအမေရာက်လာတယ်”

“ဉာဏ်- သဘော်သား၊ နတ်ကတော်သား ပွဲစားမကြီး  
ဒေါ်နှီးကြီး ဟုတ်လား”

ဦးမောင်ဝင်းက သဲစုဝင်းနှင့် စိန်ခဲ့၏လက်ရှိအခြေအနေ။  
စိန်ခဲ့အမေ ဒေါ်နှီးနှီး၏ သဘောထားများကို ဦးတင်မောင်အား  
ပြောပြလိုက်သည်။

“ဒါဆို ဒီမိန်းမကြီးက မာန်တက်နေတာပေါ့”

“ဟူတ်တယ်ဗျာ၊ ကျူပ်ကတော့ အဲဒီလိုပဲ ဆိုလိုက်ချင်တယ်၊ သူ့သားက သဘော်သားဆိုပေမဲ့ ပုံပန်းကျလှတဲ့ကောင်တော့ မဟူတ်ပါဘူး၊ အကြီးမကြီးကလည်း ကျူပ်အတွက်တော့ အဖိုးတန် သမီးရတနာပဲလေဗျာ”

“မှန်တာပေါ့ဗျာ၊ ဒီမိန်းမကြီးက လူလည်မကြီးဗျာ ငွေရမယ ဆိုရင် အကုန်လုပ်တာ၊ နားမလည်ပါးမလည်နဲ့ သူ့ပွဲလိုက်ဖျက်လို ကျူပ်ပွဲတွေ ပျက်သွားတာမနည်းဘူး၊ ဒီမိန်းမကြီးကို ပညာပေး ရမယ၊ ချဗျာ- နောက်တစ်ပိုင်းလောက် ကုန်အောင်ချုပြီး အဲဒီကို သွားမယ”

“ဟာ- မလုပ်ပါနဲ့ဗျာ၊ ဘာသွားလုပ်မှာလဲ”

“လိုက်ခဲ့စမ်းပါဗျာ ကျူပ်ပြောမယ၊ ခင်ဗျားအသာနေ”

× × × × ×

“ဒေါ်နိန်၊ အို- ပွဲစားမကြီး ဒေါ်နိန်”

မျှောင်ရိပျိုးစအချိန်တွင် ဦးမောင်ဝင်းနှင့် ဦးတင်မောင်တို့ အဘိုးကြီးနှစ်ဦး စိန်ခဲ့တို့သားအမိခြေရွှေ့သို့ ရောက်လာသည်။ သူတို့ နှစ်ယောက်က ဘုံဆိုင်မှတဆင့် ရည်ရွယ်ချက်နှင့် ရောက်ရှိလာခြင်း ဖြစ်ရာ နှစ်ဦးစလုံးမှာ ပုံမှန်ထက် ပိုမူးနေပြီး ဟန်ကိုယ့်ဖို့လုပ်နေ ရသည်။

သူ့အမည်ကိုခေါ်သံကြောင့် ဒေါ်နိန် အိမ်ပေါ်က ဆင်းလာပြီး အဘိုးကြီးနှစ်ယောက်ကိုတွေ့သည်နှင့်... .

“ဘာကိစ္စလဲ၊ ဘာကိစ္စနဲ့လာကြတာလဲ”

ဦးတင်မောင်ကပင် ...

“ကိစ္စရှိလိုပေါ်ဒေါ်နီနီရယ်၊ ခြံတံခါးလေးတော့ ဖွင့်ပေးဦးမှပေါ့”

“ဘာကိစ္စရှိလို ဖွင့်ပေးရမှာလဲ၊ ပြောစရာရှိရင် ဒီမှာပဲပြောပြီးရင်ပြန်တော့”

“ဒေါ်နီနီ ကျေပဲနဲ့ခင်ပျားနဲ့က လုပ်ဖော်ကိုင်ဖက်တွေနော်၊ ဒီမှာတွေ့လား ကိုမောင်ဝင်း သူစိမ်းတွေမဟုတ်ဘူး၊ ခင်ပျားသားနဲ့သူသမီးနဲ့သားရင် ခမည်းခမက်တွေဖြစ်ကြတော့မှာ”

ဦးမောင်ဝင်းနှင့် သူကို ခမည်းခမက်ဟု ပြောလိုက်သည့်နှင့် ဒေါ်နီနီတစ်ယောက် ငရှုတ်သီးအစပ်စားမိသကဲ့သို့ ရွှေရွှေရွှေရွှေ ဖြစ်သွားသည်။ မူးတာချင်းတူသော်လည်း ဦးမောင်ဝင်းကတော့ ဒေါ်နီနီကို ရှိနိနေသေးသဖြင့် ကုပ်ချောင်းချောင်းနှင့်သာ ရှိနေသည်။

“ရှင်တို့ အဘိုးကြီးတွေနော်၊ လူကြီးတွေတန်မယ့် မူးပြီးလာရမ်းမနေ့နဲ့”

“ကျေပဲတို့က လာရမ်းတာမဟုတ်ဘူး၊ ခင်ပျားကသာ ဒီကကိုမောင်ဝင်းအိမ်ကို လာရမ်းသွားလို လာခဲ့တာများ၊ ဘာဖြစ်လဲ၊ ဒီမှာ ဒေါ်နီနီ ခင်ပျားသားက ဘယ်လောက်တောင် တော်နေလိုလဲ အဆင့် အတန်းက မိုးပျံနေသလား၊ သဘောဇူးတက်ရမှ ပိုက်ဆံလေးရတာများ၊ သဘောကပြန်လာပြီး ရှိတာထိုင်စားလို ငတ်နေတဲ့ သဘောသားတွေ တစ်ပုံကြီး၊ သိပ် လေမကျယ်နဲ့ မိန်းကလေးမှာလည်း သူတန်ဖိုးနဲ့သူပဲ၊ ခင်ပျား အရမ်းမနှစ်မျိုး”

“ဟင်းဟင်း- ရှင်တို့နော်၊ ဟဲ့- စိန်ခဲ့ အိမ်ပေါ်ကကောင် လာခဲ့စမ်း၊ နင့်ကြောင့် ငါကို လာစော်ကားနေပြီ၊ လာစမ်း ဒီအဘိုးကြီးတွေကို မောင်းထုတ်စမ်း”

မအေဖြစ်သူနှင့် အဘိုးကြီးနှစ်ယောက် ပြသနာတက် နေသည်ကို သိပုံမရသေးသော အိမ်ပေါ်ရှိ သားဖြစ်သူစိန်ခဲကို ဒေါ်နိနိက အော်ခေါ်သည်။ စိန်ခဲကလည်း ယောင်နန္ဒနှင့် အိမ်ပေါ်က ပြေးဆင်းလာသည်။

“ဟေ့- ကောင်လေး၊ မင်း သူကိုသိတယ်နော်၊ တဲ့ခါးဖွင့်ပေး မင်းတို့ကိုစွဲ ပြောမလိုက္ခ”

ဦးတင်မောင်က ဦးမောင်ဝင်းကို လက်ညီးထိုးပြပြီး စိန်ခဲကို တဲ့ခါးဖွင့်ခိုင်းရာ ...

“ဟဲ့-ဟဲ့အကောင်၊ ဖွင့်မပေးနဲ့ တယ်... ဒီအဘိုးကြီးတွေ တော့နော်၊ အရပ်ကို အော်လိုက်ရမလား”

“လာပါ ကိုတင်မောင်ရယ်၊ ပြန်ကြရအောင်”

“ကိုမောင်ဝင်းကလည်းပျော်၊ ခင်ပျော်တို့အတွက် မခံချင်လို လာတာလော်၊ ဒီအဘွားကြီး ကြောက်စရာမလိုဘူး၊ ကောင်လေး ဖွင့် မင်းတို့ကိုစွဲ လာတာ၊ မင်းနဲ့ အကြီးမကြီးနဲ့ ပြောလည်ရာ ပြောလည်ကြောင်းဖြစ်ဖို့ လာတာက္ခ”

ဒေါ်နိနိကို ရှိနိပြီး ပြန်ပြေးချင်နေသည် ဦးမောင်ဝင်း တစ်ယောက် ဦးတင်မောင်ကြောင့် အခက်တွေ့နေသကဲ့သို့ စိန်ခဲ မှုလည်း ယောက္ခမလောင်းကြီးကိုလည်း မျက်နှာပူ့နေသလို ဒေါသကြီးလာမည့် အမေဖြစ်သူ၏ အော်မည့်ဟစ်မည့်အရေးကိုလည်း တွေးပူကာ ဘာလုပ်၍ဘာကိုင်ရမှန်းမသိဖြစ်နေသည်။

“ဘာအဘွားကြီးလဲ၊ ကောင်းကောင်းပြောလို့ မရရင် အမျိုးသမီးရေးရာနဲ့ တိုင်လိုက်မှုနော် အဘိုးကြီးတွေ၊ အရက်မူးပြီး လာရမ်းနေပါတယ်ဆိုပြီးတော့ကို သွားတိုင်လိုက်မှု”

“ဟာ- ကိုတင်မောင် လာ... လာ... । မဖြစ်တော့ဘူး  
သွားမယ် .. သွားမယ်”

အမျိုးသမီးရေးရာဆိုသော အသံကြားသည်နှင့် ဦးမောင်ဝင်း  
တင်ယောက် ဦးတင်မောင်ကိုအတင်းဆွဲကာ ပြေးလေတော့သည်။

နောက်တစ်နေ့ကူးပြီးသည်နှင့် ရွေးသီမီးပြန်လာသော  
သဲစုဝင်းက ...

“အဖေတိုကလည်း အဓိပ္ပာယ်မရှိတာ သွားပြီးတော့”

“အဖေကမသွားချင်ပါဘူးသမီးရယ်၊ ကိုတင်မောင်ခေါ်လို့ပါ  
အရက်တွေ တအားမူးနေတယ်ဆိုတာကတော့ သူတို့ သားအမိက  
ပိုပြောတာပါ၊ အဲဒီလိုပြောတာတော့ သမီးအကောင်လည်း လွှန်တာ  
ပဲ၊ တအားမူးနေရင် သူတို့အိမ်တောင် သွားနိုင်မှုမဟုတ်ဘူး”

“အဖေတိုက အဲဒီလိုသွားလုပ်တော့ သမီးတို့ကို ကိုစိန်ခဲ  
အမေက ပိုပြီး အထင်သေးတာပေါ့၊ အခုအချိန်က သည်းခံရမဲ့  
အချိန်လေ၊ သမီးပြဿနာသမီးရှင်းနိုင်ပါတယ်၊ အဖေတို့ အေးအေး  
ဆေးဆေးနေပေးပါ ဦးလေးတင်မောင်ကိုလည်း ပြောထားပေးပါဦး”

သဲစုဝင်းက သူအဖေနှင့် ဦးတင်မောင် နှစ်ယောက်ပေါင်းပြီး  
စိန်ခဲတို့အိမ်သို့ ပြဿနာသွားရှာခြင်းနှင့်ပတ်သက်၍ စိတ်ဆိုးသည်။



## အခို(၃၂)

မင်းနိုင်နှင့်မာမာဆွဲ ရျေးသိမ်းပြီးအပြန် သူတို့မြတ် ဝင်လိုက် သည်နှင့် အိမ်ပေါ်တွင်မည်သည်များ ရောက်နေသည်ကို တွေ့လိုက် ရသည်။

“ဟေ့ကောင်- မင်းနိုင်ရာ ရွှေလိုက်ရတာကွာ”

“အန်ကယ်ဝင်းဦး”

မင်းနိုင်က ဖိန်ပွဲတွင် သူဖိန်ကိုချေတဲ့ တွေ့ချင်လွန်း အားကြီးနေသော မည်သည်ဖြစ်သူ ဦးဝင်းဦးက ထလာပြီးနှုတ်ဆက် သည်။ မမျှော်လင့်သောမည်သည်။ သူနှင့် ကုမ္ပဏီတစ်ခုတည်းတွင် အလုပ်လုပ်ခဲ့သည့် ဦးဝင်းဦး။

“ဘယ်လိုများ ရောက်လာရတာလဲ၊ အော်- ဦးလေးပါ နေကောင်းရဲ့နော်၊ အခုမှုပဲပြန်တွေ့ရတယ်”

နောက်ထပ်မည်သည်တစ်ယောက်ဖြစ်သည့် မင်းနိုင်တို့ အိမ်ကလေးဝယ်ရာတွင် အကျိုးဆောင်ပေးသည့် ဦးတင်မောင် ကိုလည်း မင်းနိုင်ကနှုတ်ဆက်လိုက်သည်။ အဆိုပါ မည့်သည်ကြီး နှစ်ဦးကို ကြိုးတော်ကြိုး ဒေါ်လှလှက ကောင်းမွန်စွာ မည်ခံ ထားသည်။

“အည်သည်တွေ ရောက်နေတာနဲ့အတော်ပဲ၊ ဈေးကင်ပျောသီးမှန့်တွေ ဝယ်လာတယ်၊ မ ထည့်ပေးဦးမယ်”

မာမာဆွေက လက်ခွဲခြင်းကိုယူပြီး အိမ်နောက်ဖေးသို့ သွားမည်ပြုစဉ် ဒေါ်လှလှက . . .

“ပေးပါအေ ငါ့ကို၊ အည်သည်က နင်တိုကို တွေ့ချင်လှပြီ၊ သူခမာ စကားတွေပြောချင်လွန်းလို့ ကြီးလှပြင်ပေးမယ်၊ အမော ဖြေရင်း စကားပြောလိုက်ပြီး”

ဒေါ်လှလှပြောသက္ကသိုပ်ပဲ ဦးဝင်းဦးက မင်းနိုင်နှင့် မာမာဆွေ ကို တွေ့လိုက်ရသဖြင့် အတော်ကလေးဝမ်းသာနေပုံရသည်။

“ငါမှာ မင်းတို့ကို ဘယ်မှာလိုက်ရှာရမှန်းမသိ၊ မင်းလည်း တော်တော်နေနိုင်တဲ့အကောင်၊ မင်းနှယ်ကွာ ကုမ္ပဏီသတ်းလေး ဘာလေး နားစွင့်ဦးမှပေါ့၊ တစ်ခါတည်းကို ခြေရာဖျောက်သွား တော့တာပဲ၊ မင်းတို့နှစ်ယောက်စလုံးကို ပေါ်ပေါ်ပင်လေးစွေးနားမှာ တွေ့လိုက်သေးတယ်၊ ငါလှမ်းခေါ်တော့ မင်းတို့ကားက ထွက်သွားပြီ၊ တည်ကားဆိုတော့ မင်းတို့တွေ သာကေတာ၊ ဒေါ်ပုံ လောက်မှာ ပဲ နေမယ်လို့ထင်ထားတာ၊ မင်းတို့က သန်လျင် ရောက်နေတာကိုး၊ မနည်းကို စုံစမ်းယူရတယ်”

စကားပြောလိုက်ရ၍ မောသွားဟန်တူသော ဦးဝင်းဦးက ရေနွေးတစ်ခွက်ကို မူတ်၍သောက်လိုက်သည်။

“ဟုတ်တယ် ငါတဲ့ ဦးဝင်းဦးက ဦးလေးဆီ စုံစမ်းပြီး ရောက်လာတာ၊ ဦးလေးက တာမွေက လင်မယားအတွက် အိမ်ဝယ် ပေးတာတော့ ဟုတ်တယ်၊ သူတွေ့ချင်တဲ့သူဟုတ်မဟုတ်တော့ မသိဘူးပေါ့ကွာ၊ အခုလို ဆိုက်ဆိုက်မြိုက်မြိုက် တွေ့ချင်တဲ့သူ အိမ်ကို ပို့ပေးနိုင်တော့ ဝမ်းသာစရာပေါ့”

“အခု မင်းတို့လင်မယားရွှေးရောင်းနေတယ်ဆိုတာ မင်းတို့  
ကြီးတော်ကြီးပြောပြလို့ သိပြီးပါပြီ”

မာမာဆွဲက . . .

“အန်ကယ်ဝင်းဦးလာတာ အလည်သက်သက်ပလား၊ ကိစ္စများ  
အထွေအထူးရှိသေးလား”

“ရှိပါသောကောကွာ၊ ဒီမယ် မင်းနိုင် မင်းကို ဘော့စ် လိုက်ရှာ  
ခိုင်းတာ၊ ငါရှာနေတာကြောပြီ၊ မင်းအကောင်တွေ အမှုပြီးသွား  
ကတည်းက ရှာနေတာ”

အမှုကိစ္စက သူနှင့်မည်သို့ ထပ်မံပတ်သက်နေသနည်းဟူ၍  
မင်းနိုင်၏စိတ်ထဲတွင် မရှင်းမလင်း ဖြစ်သွားသေးသည်။ မာမာဆွဲ  
ကလည်း စိတ်ဝင်စားစွာဖြင့် ဦးဝင်းဦး ဆက်ပြောမည့်စကားကို  
နားစွင့်လျက်ရှိသည်။

“မင်းတပည့်တွေက သူတို့ချောက်ချလိုက်လို့ မင်းအလုပ်  
ထွက်လိုက်ရတာကိုသိပြီး စိတ်မကောင်းဖြစ်သွားတယ်၊ အခုတော့  
သူတို့လည်းထောင်ကျသွားပါပြီ၊ သစ်ကိစ္စက မင်းနဲ့ လုံးဝမသက်ဆိုင်  
တဲ့အကြောင်း ဘော့စ်ကို သူတို့ဝန်ခံသွားတယ်လေ”

“အဲဒီတော့”

“ကိုယ့်လူ ကူမွှောက်ကိုပြန်လာရမယ် မင်းနိုင်ရယ်၊ အားလုံးက  
မင်းကို မျှော်နေကြတယ်ကွာ”

× × × × ×

ထမင်းဘူးကလေး၊ ရက်ပေါင်း ၃၀၀ နီးပါး ပစ်ထားခဲ့ရသော  
ထမင်းဘူးကလေးကို မာမာဆွဲက သက်ရှိသတ္တဝါကလေးသဖွယ်၊  
ယုယစွာ ပွဲတ်သပ်နေမိသည်။ သည်ထမင်းဘူးကလေးကို ယခင်  
မင်းနိုင်ကူမွှောက်တွင် အလုပ်စတင်ဝင်စဉ်ကတည်းကပင် မာမာဆွဲက

ဝယ်ပေးထားခဲ့ခြင်း ဖြစ်သည်။ မင်းနိုင် အလုပ်ပြုတဲ့သွားစဉ် ထမင်းဘူးကလေး၏အခန်းကဏ္ဍသည်လည်း ပျောက်ကွယ်သွားကာ ယခု အသုံးလိုပ်ပင် မနည်းလိုက်ရှာရသည်။ ထမင်းဘူးကလေးကို ယူယနေသော မာမာဆွဲ၏မျက်နှာသည် အပြုံးပန်းများပွင့် ကာ ကြည့်လင်ဝင်းပလျက်။ လူမှုနှေရာမှုန် ပြန်ရောက်သွားသည့် သူခင်ပွန်းအတွက် ဝမ်းသာနေရှာသည်။

“မာမာ”

ထမင်းဘူးပြင်ပေးနေသည့် မာမာဆွဲ၏ပခုံးအား မင်းနိုင်က ညွင်ညွင်သာသာ ကိုင်လိုက်သည်။

မာမာဆွဲက ကုမ္ပဏီရုံးသို့သွားရန် ဝတ်စားပြင်ဆင်ထားသည့် သူခင်ပွန်းကို လူညွှန်ကြည့်လိုက်သည်။ နှဲသာဖြူရောင်ရှုပ်အကြိုလက်တို့၊ အစိမ်းပုပ်ရောင်ဘောင်းဘီရှည် ဝတ်ဆင်ထားပြီး အနက်ရောင်လက်ဆွဲအိတ်လေးကို ဆွဲထားသည့် ခင်ပွန်းသည်၏ပုံစံသည် မဝေးလှသေးသော အတိတ်ပုံရှိပ်အတိုင်း သပ်ရပ်ခန့်ညားစွာ ပြန်ပေါ်လာသည်။

မင်းနိုင်က နှီးသည်၏လက်အစုံနှစ်ခုကို အသာအယာ ဆွဲယူကာ သူ့ပခုံးပေါ်သို့တင်လိုက်သည်။ မင်းနိုင်၏လက်က . . .

“ကြည့်- ညစ်ပတ်တယ်၊ ခေါင်းမှာ ပင့်ကူးမျှင်တွေနဲ့”

နှီးသည်၏ခေါင်းတွင် ဌီတွယ်နေသော ပင့်ကူးမျှင်များကို အသာယာ ဖယ်ပေးနေမိသည်။

“အကိုရဲ့ထမင်းဘူးကလေးကို ရှာနေရတာလေ”

မင်းနိုင်မရှိခိုက်တွင် မင်းနိုင်တို့၏ ကုမ္ပဏီက အသွင်ဗုလုပ်ငန်းတစ်ခုကို တို့ခဲ့ထားသည်။ အခြားလုပ်ငန်းမဟုတ်။ အမွှေးတိုင်လုပ်ငန်းပင် ဖြစ်သည်။ ဦးဝင်းဦးက သူငွေး၏ အလွန်

ယုံကြည်စိတ်ချရသော လူယုံတစ်ဦးဖြစ်နေပေသည်။ မင်းနိုင် အတွက် အလွန်ကံကောင်းပါသည်။ ကုမ္ပဏီသူငြေး ဆရာသမား ကိုယ်တိုင်က လိုက်လိုက်လဲလွှဲကြိုဆိုသည်။ ဝန်ထမ်းများ အားလုံး ကလည်း မင်းနိုင်ပြန်ရောက်လာသည့်အတွက် ဝမ်းသာအားရ ရှိကြသည်။

“ဆရာရယ်၊ ထွက်သွားလိုက်တာ တကယ်ကို သံယောဇ် အပြတ်ပဲ”

မင်းနိုင် စိတ်မကောင်းဖြစ်သွားသည်။ သူငြေး၏စေတနာနှင့် ဝန်ထမ်းများ၏သူအပေါ်ရှိရင်းခွဲမေတ္တာများကို သူမှာလျော့နေခဲ့သည်။ အလုပ်ကထွက်စာတင်ပြီးသည့်နှင့် ကုမ္ပဏီကိုသော်လည်း ကောင်း၊ ဝန်ထမ်းများအားလုံးကိုသော်လည်းကောင်း ယတိပြတ် အဆက်အဘယ် ဖြတ်ခဲ့ခြင်းကို နောင်တရမိသည်။

မင်းနိုင် ပို၍စိတ်မကောင်းဖြစ်ရသည်မှာ သူ၏ ရွှေးကွက် မန်နေဂျာနေရာကို အစားထိုးခြင်းမရှိဘဲ ဦးဝင်းဦးက တွဲဘက် တာဝန်ယူ ကိုင်တွယ်ပေးနေခြင်းပင်ဖြစ်သည်။

“အားလုံးကိုတောင်းပန်ပါတယ်”

“အရင်အတွေအကြံ သင်ခန်းစာယူတော့မင်းနိုင်၊ စေတနာနဲ့ မတန်တဲ့သူတွေကို စေတနာထားမိရင် ဝေဒနာဖြစ်ရတယ်၊ ငါက အသက်ကြီးပြီ နားချင်နေတာ၊ သူငြေးက သူစိတ်ချရတဲ့လူ မရှိသေး လို့ လုပ်နေရတာ၊ မင်းရောက်လာပြီဆိုတော့ ငါလည်းနားလို့ ရပြီပေါ့၊ တစ်ခုတော့ရှိတယ်နော်၊ ပြဿနာကြီးကြီးဖြစ်မှာစိုးလို့၊ အသေးအမွှားတွေကို ငရုမစိုက်မိဘဲ လစ်ဟင်းသွားတတ်တာ ရှိုးလည်းရှိတယ်”

ဦးဝင်းဉီး၏စေတနာကို မင်းနိုင် နားလည်ပါသည်။ တစ်ခါ  
သေဖူးပြီးဖြစ်သည့် မင်းနိုင် ပျဉ်ဖိုးတော့နားလည်သွားပေပြီ။  
မင်းနိုင်တစ်ယောက် ကုမ္ပဏီနှင့် ရွှေဆက်လျှောက်လှမ်းရမည့်  
လမ်းခရီးသည် ဖြောင့်တန်းနေပေတော့မည်။

× × × × ×

မင်းနိုင်နှင့် မာမာဆွဲတို့၏သမီးကလေးကလည်း မူးဖြုံး  
ထားနိုင်သည့်အချို့ ရောက်ပြီ။ ဤကာလအတွင်း မင်းနိုင်တို့  
နေးမောင်နှင့်၏ အားကိုးအားထားပြရာ အမိအဖသဖွေယူဖြစ်သော  
ကြီးတော်ကြီးဒေါ်လှလှက ရိုင်သာဝင်ချင်ကြောင်း ပြောလာသည်။  
မင်းနိုင်က ကုမ္ပဏီအလုပ်ကို ပြန်ဝင်သော်လည်း သန်လျင်မှပင်  
အလုပ်သွား အလုပ်ပြန်လုပ်သည်။ သို့ကြောင့်ပင် မာမာဆွဲ  
တစ်ယောက်တည်း အိမ်အလုပ်များကိုပစ်ပြီး ဈေးရောင်းချရန်  
ကိစ္စက အဆင်မပြတော့။ အောင်ချမ်းသာဈေးလေး အတွင်းက  
သူတို့ ဝယ်ယူထားသည့်ဆိုင်ခန်းလေးကို အပြတ် ရောင်းချရန်၊  
ရောင်းချရန်အဆင်မပြောသေးပါက အငှားချထားရန် စီစဉ်ရ<sup>၁</sup>  
တော့သည်။

❖ ❖ ❖

## အခို(၃၃)

ကုန်လွန်ခဲ့သောရက်များ၏နောက်ပိုင်းတွင် တာဝန်အရ မဖြစ်မနေ ဈေးလေးသို့လာနေရသော အချစ်ကိုကိုးကွယ်မိသူ စိန်ခဲံတစ်ယောက် သူအမေကို ပိုမို၍သတိထားလာရတော့သည်။ ယခုလည်း သူအမေ၏လှုပ်ရှားမှုများကို လှမ်း၍မြင်နိုင်သော နေရာ မှုနေ၍ အကဲခတ်နေသည်။ နေ့ပြန်တိုးနှင့် မဲကြေးများသိမ်းပြီး ဖြစ်ဟန်တူသော်လည်း ဒေါ်နိနိက ဈေးထဲမှ တော်တော်နှင့် ပြန် မထွက်။ ကြက်သားသည်နှင့် အကြားကြီး စကားပြောနေသည်။

ဒေါ်နိနိ ပြန်ထွက်သွားချိန်တွင် စိန်ခဲံစိတ်ထဲထင်သည့်အတိုင်း ငါးစိမ်းတန်းတွင် ငါးသည်မ သုံးလေးဦးခန့်ကိုသာ တွေ့ရတော့သည်။ မာမာဆွေ ဆိုင်မထွက်တော့မှန်းသိလျက်နှင့် မာမာဆွေ တို့၏ဆိုင်ဘက်သို့ ပြေးကြည့်မိလိုက်သေးသည်။ အထွေအထူး စဉ်းစားမနေတော့။ စိန်ခဲံ၏ခြေထောက်များက သဲစုဝင်း၏ အိမ် အပြန်လမ်းဘက်ဆီသို့ အမြှန်ဦးတည်လိုက်သည်။

တော်သေးသည်ဟု ဆိုရမည်။ ဈေးက ထွက်လျှင်ထွက်ချင်း လေးကန်သောခြေလှမ်းများနှင့် အိမ်သို့ပြန်နေသော သဲစုဝင်း၏ ကျောပြင်ကို လှမ်းတွေ့လိုက်ရသည်။

“အသဲ”

“အသဲ ကိုကိုစိန်လာပြီ”

စိန်ခဲတစ်ယောက်အမောပြုသွားသလို သဲစုဝင်းသည်လည်း  
လန်းဆန်းတက်ကြသွားသည်။ သဲစုဝင်းက ပင်ကိုအနေဖြင့်  
သွေက်သွက်လက်လက် လူပ်ရှားသွားလာတတ်သူဖြစ်သော်လည်း  
လာကြိုနေကျ သူချစ်သူစိန်ခဲ လာမကြိုသည့်အတွက် လေးကန်  
သောခြေလှမ်းများဖြင့် လမ်းလျှောက်နေမိခြင်းသာ ဖြစ်သည်။

“ကိုကိုစိန်ကလည်း ဘာလို့ နောက်ကျနေတာလဲလို့ ဒီနေ့ဖြင့်  
ဈေးရောင်းလို့လည်းမကောင်းဘူး၊ အစောကြီးပြန်ချင်နေတာ  
ကိုကိုစိန်ကို စောင့်နေတာ၊ ဘာလို့နောက်ကျနေတာလဲလို့”

“အေးပါ အသဲရယ်၊ ဈေးကိုတော့အစောကြီးရောက်နေတာ၊  
အမောက ဈေးကနေပြန်မထွက်သေးလို့ပါ. . . ”

“သဲစုက အိမ်ရောက်လည်း နားရမှု့မဟုတ်သေးဘူး၊  
ရပ်ကွက်ထဲ လည်ရောင်းရေးမှာ”

“ဉော်- ဟုတ်ပါ၊ ငါးတွေလည်း အများကြီးကျန်သေးတယ်၊  
အသဲ ဗန်းကိုချလိုက်၊ ကိုကိုစိန်ရွှေက်ပေးမယ်၊ ခေါင်းခွဲပေး”

“ဒို့- မဟုတ်တာ”

“အသဲ- သက်သာအောင်၊ ကိုကိုစိန်ရွှေက်ဖူးတာပဲ”

“မပေးပါဘူး၊ သူများတွေ မြင်မကောင်းအောင်လို့”

“ပေးပါ၊ မြန်မြန်လေး”

“ကဲ- ကဲ၊ ပြောမရရင်တော့လည်း ရေ့”

“အသဲရယ်- ကိုကိုစိန်တို့ အမြန်လက်ထပ်ပြီးရင် အသဲ ဒီလို  
ဘယ်ပင်ပန်းမှာတုံး”

စိန်ခကဲသို့ပင် သစ္စဝင်းသည်လည်း လက်ထပ်ချင်သည့် ဆန္ဒရှိနေပါသည်။ သို့သော် စိန်ခဲ့၏အမေ ဒေါ်နိနိနှင့် နားလည်မှု တစ်ခုတော့ ယူချင်သေးသည်။

“ဟဲ- စိန်ခဲ့ အခုချက်ချင်း ကောင်မလေးဟာတွေ ပြန်ပေး လိုက်စမ်း”

သူတို့၏စီးနောက်မှ ရှုတ်တရက်ပေါ်လာသည့်အသံ။ စိန်ခဲ့နှင့်သစ္စဝင်း၏အခြေအနေကို သိပြီးဖြစ်သည့် ဒေါ်နိနိက ရွေးမှ ထွက်ပြီး အိမ်သို့တန်းမပြန်သေးဘဲ စိန်ခဲ့တစ်ယောက် မည်ကဲသို့ စခန်းသွားနေသနည်းဆီသည်ကို သိချင်သဖြင့် အချိန်ကုန်ခံပြီး ချောင်းနေခြင်းသာဖြစ်သည်။

“အမေ

“ဒေါ်နဲ့ အဲ.. ဒေါ်ဒေါ်”

“အံမယ်- ဘာဒေါ်ဒေါ်လဲ၊ နင့်အဖောက် ငါပြောပြီးပြီ၊ နင့်ကို ပြန်မပြောပြုဘူးလား၊ နင်တိုကိုသဘောမတူဘူး၊ နင်ကိုယ်တိုင် ကြားချင်တာလား၊ ထပ်ပြီးပြောမယ် နင်နဲ့ငါသားစိန်ခဲ့နဲ့ သဘော မတူဘူး၊ လုံးဝသဘောမတူဘူးဟော၊ လာမပတ်သက်နဲ့”

“ဟာ- အမေကလည်းပျော်”

“ဘာအမေကလည်းလဲ၊ ငါအကြောင်းသိတယ်နော်၊ ငါလည်း စွေးထဲမှာလုပ်စားနေတဲ့ကောင်မပဲ၊ နင့် ငါးစိမ်းသည်မလောက် ကိုတော့အပျော့ပဲ၊ အရှုက်မကွဲချင်ရင် အခုကတည်းက လမ်းခွဲထားကြ”

“ဒေါ်ဒေါ်ရယ်၊ သမီးမှာ ဘာအပြစ်ရှိလိုလဲ”

သစ္စဝင်းက အတတ်နိုင်ဆုံးသော အောက်ကျိုးခြင်းဖြင့် ယောက္ခာမလောင်းကို ဆက်ဆံသည်။

“လာစမ်း- စိန်ခဲ့၊ တစ်ယောက်တည်းမွေးထားလို့ အလို လိုက်မယ မထင်နဲ့ မိန့်ကြီးတဲ့မှတ်ထား၊ ထဘီ ခါးတောင်းကျိုက်ပြီး အကုန်လုံးကို လောက်စာလုံး လုံးပစ်လိုက်မယ”

ဒေါ်နို ကြမ်းသကဲ့သို့ လူငယ်နှစ်ဦးမှာ အပြိုင်လိုက်မကြမ်း ရဲကြ။ ကျယ်လောင်စွာ အော်ဟစ်ပြာဆိုနေသော ဒေါ်နိုရှင် အသံကြောင့် အိမ်အချို့က ထွက်ကြည့်ကြသည်။ အသံစာစာနှင့် သားစိမ်းငါးစိမ်းကို အော်ရောင်းတတ်သော်လည်း ယခုကဲ့သို့ အခြေအနေတွင်မူ သဲစုဝင်းက အလွန် ရှုက်မိသည်။ စိန်ခဲ့မှာ လည်း ဆုံးဖြတ်ချက်မှန်ကန်စွာ သူအမေခေါ်ဆောင်ရာနောက်သို့ မလိုက်ချင်လိုက်ချင်နှင့် လိုက်သွားရတော့သည်။

× × × × ×

“ဟေ့- ကောင်လေး၊ ထမင်းလာစားလှည့်”

“မစားဘူးပျော်”

စိန်ခဲ့က ညည်ခန်းထဲရှိ နှစ်ယောက်ထိုင် ဆက်တီခုံတွင် ဖက်လုံးတစ်ခုကိုပိုက်လျက် မထဲဘဲ ပေကတ်ကတ် လုပ်နေသည်။ သဘော်သားဖြစ်သူ စိန်ခဲ့သည် သဘော်ပေါ်တက်သွားလိုက် ပြန်နားလိုက်နှင့် အိမ်တွင်ရှုတ်သော်လည်း ဒေါ်နိုအနေဖြင့်မူတစ်နေကုန်နီးပါး သူအလုပ်နှင့်သူ မအားသဖြင့် သားအမိန္ဒြယ်ဦးစိမ်းသလိုလိုရှိသော်လည်း သူသားကိုမူ ဒေါ်နိုက အလွန်ချစ်ရှာပါသည်။

သဲစုဝင်းနှင့်စိန်ခဲ့တို့ ချစ်ကြိုက်နေသည်ကို ဒေါ်နိုသိသွားပြီး နောက် သားအမိန္ဒြယ်ဦးက ပိုပြီး ပေါ်တန်းတန်းဖြစ်သွားသည်။ သို့သော် မိဘနှင့်သားသမီးတွင် မိဘကသာ အလျော့ပေးရသည့် ထုံးခံရှိသည့်အတိုင်း သားဖြစ်သူကို ဒေါ်နိုကပင် ပြန်ချော့ရ

သည်။ အမေဖြစ်သူကို ပေကတ်အရွှေတိက်ပြီး ဓည့်ခန်းဆက်တိတွင် အိပ်သည့်သားအတွက် ခြင်အကိုက်မခံရစေရန် ခြင်ဆေးခွဲ ထွန်းပေးရသည်။ စောင်ပါးလေး ခြုံပေးရသည်။

“အသကိုတောင်းပေးပါမယ်လိုကတိပေးမှ အမေကျွေးတာ စားမယ်”

“အပိုတွေမပြောနဲ့ ငါးစိမ်းသည်မနဲ့တော့ သဘောမတူနိုင်ဘူး”

“အဲဒါဆို မစားဘူးဘာ၊ အိမ်မှာလည်းမနေဘူးဘာ”

“မနေနဲ့ပေါ့၊ ကြိုက်သလိုလုပ် မင်းသဘားတက်နေတုန်း ကလည်း ငါတစ်ယောက်တည်းနေရတာပဲ”

တင်းလက်စနှင့် စိန်ခဲက ဆက်တင်းကြည့်သည်။ ဒေါ်နီနီက ပျော်ပျော်းသည့်လက္ခဏာမပြာ။ သူအမေကို စိန်ခဲ စည်းရုံးရသည် က မလွယ်။

“အမေရယ်၊ အမေက အသက်ကြီးလာပြီ၊ သားကလည်း အခု အချိန်မှုအိမ်ထောင်မပြုရင် လူပျိုဟိုင်း ဖြစ်တော့မှာ၊ အသနဲ့ သဘောတူပေးပါအမေရယ် နော်၊ အသက် ပြန်ကြိုက်တာ သားက စွဲကောင်းလို့နော်”

“ဘာနွဲကောင်းတာလဲ၊ နှင်အရှုက်မရှိ ငါးတန်းထဲဝင်ပြီး ဟင်း ... ငါပြောလိုက်ရ မကောင်းဘဲရှိသွားမယ်”

“အမေ မြေးတွေဘာတွေ ချိချင်စိတ်မပေါ်ဘူးလား”

“တစ်ခါမှ မပေါ်ဘူး၊ ငါအလုပ်နဲ့ငါတောင် မအားတာ”

တင်း၍ မရသည်တွင် တစ်ခါချော့ကြည့်သည်။ ဒေါ်နီနီက သူသဘောထားကို မပြောင်းလဲ။

“ဒါဆိုလည်းပြီးရော၊ အမေးကျွေးတာဘာမှုမစားဘူးမှတ်”

စိန်ခဲက သူအမေကို ချော့တစ်ခါ လှန့်တစ်လျည်ဖြင့် သဲစုဝင်း  
နှင့်သူကို သဘောတူနိုင်ရေး ကြီးဘားနေချိန်တွင် သဲစုဝင်း၏  
အိမ်တွင်လည်း . . .

“ငါသမီး- အဖေတော့ ဒီမိန်းမကြီးကို ကြည့်မရတော့ဘူးနော်၊  
အဖေတိုက ဆင်းရတာတော့မှန်တယ်၊ သူ အဲဒီလောက်အထိ  
အထင်သေးဖို့မလိုဘူး၊ ငါသမီးမှာ ရုပ်ရည်ရှိပြီးသား၊ ဒီကောင်နဲ့  
မဟုတ်လည်း သမီးကိုကြိုက်မဲ့ကောင်တွေ တစ်ပုံကြီး”

“အဖေရယ်- သမီးပြသနာ သမီးဟသာ ရှင်းနိုင်ပါတယလို့”

သဲစုဝင်း၏အဖေ ဦးမောင်ဝင်းအနေဖြင့် စိန်ခဲ၏မိခင်  
ဒေါ်နိနိကို အမြင်ကတ်လာသည်။

“ငါသမီးရယ်- အဖေကြည့်ရတာတော့ သမီးအကောင်က  
မျက်နှာရူးပါ”

“မျက်နှာ ရူးရူးမရူးရူးအဖေရယ်၊ သမီးကတော့ တစ်ယောက်ပဲ၊  
မပြောပါနဲ့တော့အဖေရယ်”

သဲစုဝင်းက အဖေဖြစ်သူနှင့်ပါ စကားပြော အဆင်မပြေ  
ဖြစ်လာသဖြင့် မာမာဆွဲ၏အိမ်သို့ထွက်လာခဲ့သည်။

မာမာဆွဲက ဈေးမရောင်းတော့သောအခါ သူကိုအစ်မ  
အရင်းတစ်ယောက်ကဲ့သို့ခင်မင်နေသော သဲစုဝင်း မာမာဆွဲ၏  
အိမ်သို့ မကြာခဏဆိုသလို လာလည်ရှာသည်။

“အစ်မကဈေးမရောင်းတော့ဘူးဆိုတော့ သဲစုကတော့ပျင်း  
နေတော့မှာပဲ”

“သဲစုရယ်၊ အခုလိုပဲအိမ်ကိုလာလည်ပေါ့ သဲစုအတွက် မမတို့  
အိမ်က တံခါးမရှိ ဓားမရှိ ဟုတ်ပြီလား”

“အင်း- အစ်ကိုကြီး ကိုမင်းနိုင် အလုပ်ပြန်ရသွားလို အစ်မတို့ အတွက် ဝမ်းသာပါတယ်၊ ဒီလိုပဲ ရွေးထဲမှာ ရွေးသည်ဘဝနဲ့ နေသွားရမဲ့ဘဝက လွှတ်သွားတာ ကောင်းတာပေါ့၊ သဲစုလည်း ရွေးရောင်းရတာ စိတ်ကုန်နေပါပြီ အမရယ်”

“သြော်- သဲစု ညီမရယ်၊ စိန်ခဲနဲ့လက်ထပ်ပြီးရင်တော့ သဲစု လည်း ရွေးရောင်းရမှာ မဟုတ်တော့ပါဘူး၊ သဲစုက ရောင်းချင် ပါတယ်ဆိုတာတောင် စိန်ခဲက ရောင်းခိုင်းမှာ မဟုတ်ပါဘူး”

“အင်း- အစ်မပြောတဲ့ ကိုကိုစိန်နဲ့ကိုစွာက မလွယ်သေးပါဘူး၊ ကိုကိုစိန်က လက်ထပ်ဖို့ကိုတော့ အတင်းပူဆာနေတာ သူအမေ ကိုဖြင့် မပိုင်ဘနဲ့၊ ဒီကြားထဲ အဖောကလည်း ကိုကိုစိန်ကိုရော သူအမေကိုပါ ကြည့်မရဖြစ်နေတာ၊ သဲစုလည်း ဘာလုပ်ရ ဘာကိုင် ရမှန်းမသိဘူး ဖြစ်နေတယ်”

“အခိုကက သဲစုနဲ့စိန်ခဲ ပါပဲကွယ်”

“သဲစုဘက်မှာက သဲစုတို့အိမ်ရဲ့စီးပွားရေးက သဲစုအပေါ်ပုံးမှို့ခို့နေရတာလေ၊ အဖောက ကောင်းကောင်းမှ အလုပ်မလုပ်နိုင် တော့တာ၊ ကျောင်းတက်နေတဲ့ မောင်လေးကလည်းရှုသေးတယ်၊ ကိုကိုစိန်ကတော့ ကတိပေးထားပါတယ်၊ ဒါတွေ သူတာဝန်ထား ပါတဲ့၊ ဟင်း- ခက်ပါတယ် အစ်မရယ်”

“မမအမြင် မမသဘောကိုပြောမယ်နော်၊ စိန်ခဲအမေကတော့ သဲစုနဲ့စိန်ခဲကို သဘောတူမှာမဟုတ်ဘူး၊ ဒေါ်နီကြီး သဘောတူ ဖို့ကိုစောင့်နေရင်တော့ သဲစုတို့ယူဖြစ်မှာမဟုတ်ဘူး၊ သဲစုအဖော် သဘောကတော့ ဘာရယ်မဟုတ်ပါဘူး”

“အဲဒီတော့ သဲစုတို့ ဘာလုပ်ရမှာလဲ”

“သြော်- ငါညီမနှယ့်နော်၊ ကဲ- သဲစုက စိန်ခဲကိုမချုစ်ဘူးလား”

- “အစ်မကလည်း ချစ်တာပေါ့”
- “အတူမနေချင်ဘူးလား၊ မှန်မှန်ဖြေ”
- “အင်း .. နေချင်တာပေါ့”
- “စိန်ခဲကလည်း သဲစုကိုလက်ထပ်ချင်နေတာ ဟုတ်တယ်  
မဟုတ်လား”
- “ဟုတ်တယ်လေ၊ အစ်မကလည်း”
- “ဒါဆိုရင် လုပ်ဖိုက တစ်ခုပဲရှိတယ်”
- “ဘာလုပ်ရမှားလဲ အစ်မရယ်”
- “ခြော်- ငါညီမနှယ် ခက်ပါဘီ”



## အခန်း(၃၄)

မြောက်ဥက္ကလာပ အောင်မင်္ဂလာအဝေးပြေး ယာဉ်ဝင်းကြီး အတွင်းသို့ မူးပို့စအချိန်တွင် ရောက်လာသူနှစ်ဦးက စိန်ခဲ့နှင့်သဲစုံဝင်း စုံတွေ။ မိုးချုပ်လာခါစတွင်မှ ယာဉ်ဝင်းကြီးက ပို့မို့ စည်ကားလာသည်ဟုထင်ရသည်။ ညပိုင်းတစ်ညလုံး မောင်းမည့်ကားများက ခြောက်နာရီခန့်တွင် အသီးသီး စတွက်ကြသည်။ စိန်ခဲ့တိနှင့်အတူ ပါရှိလာသည်များက ဘီးတပ်ခရီးဆောင် လက်ဆွဲသေတွာအိတ်ကြီး တစ်လုံး၊ လက်ဆွဲသားရေအိတ်ကြီး တစ်လုံးနှင့်ကျော်ပိုးအိတ် တစ်လုံး။ ငြင်းခနီးဆောင်အိတ်များ အားလုံးကို စိန်ခဲ့တစ်ယောက်တည်းကပင် မနိုင်မနှင့် သယ်ဆောင်ထားရသည်။

သဲစုံဝင်း၏လက်ထဲတွင် ရေသန့်သူးနှင့် စားစရာအချဉ်ထုပ်များ ထည့်ထားသော ကြွောက်ကြွောက်အိတ်တစ်လုံးကိုသာ ကိုင်ထားသည်။ သူတို့နှစ်ဦးစလုံး ဟိုကြည့်သည်ကြည့်နှင့် ယောင်ချာချာဖြစ်နေသည်။

“ဒီအတိုင်းလျောက်သွားနေလိုကတော့ ခြေထောက်လျောင်းမှာပေါ့ ကိုကိုစိန်ရဲ့ မေးစမ်းကြည့်ဦးမှာပေါ့”

“အေးပါအသဲရယ်၊ ကိုကိုစိန်ကလည်း တစ်ခါမှ သွားဖူးတာ မဟုတ်ဘူး”

စိန်ခဲက ကွမ်းယာဆိုင်တစ်ဆိုင်သို့ဝင်လိုက်ပြီး ပူရှိန်းတစ်ထုပ်ဝယ်လိုက်သည်။ ခရီးစဉ်ကိုမေးစမ်းရန်အတွက် အဆင်ပြောနိုင် စေရန် ဖြစ်သည်။

“အစ်ကို”

“ဟူတ်ကဲ့၊ ပြောပါ”

ကွမ်းယာသည်က ကွမ်းယာရင်းမှ စိန်ခဲကိုမကြည့်ဘဲပြောသည်။

“ကျွန်တော်တို့လေ၊ ဟို့ မင်းလှကိုသွားချင်လို့ ဘယ်ဂိတ်မှာ ကားစီးရမလဲ”

“မင်းလှကို . . . မင်းလှကိုဆိုတော့ ပြည်ကား . . . အဲ နော်းဘယ်မင်းလှကိုသွားမှာလဲ”

ကွမ်းယာသည်က ဘယ်မင်းလှလဲဟု မေးလိုက်သည့်မေးခွန်းက စိန်ခဲအတွက်ပြသာနာ။

“ဘုံး၊ မင်းလှလေ မင်းလှက . . .”

“အေးလေဘုံး၊ ခင်ဗျားတို့သွားမှာက အထက်မင်းလှလား၊ အောက်မင်းလှလား၊ မင်းလှက နှစ်မြို့ရှိတာလေဘုံး၊ ကျူပ်က စစ်ကွင်းကဗျား၊ ကျူပ်တို့စစ်ကွင်းမင်းလှက အောက်မင်းလှ၊ အထက်ဘက်မှာ မင်းလှတစ်မြို့ရှိသေးတယ် အဲဒါ အထက်မင်းလှလို့ ခေါ်တယ်”

စိန်ခဲတစ်ယောက် အခက်တွေ့လေပြီ။ သူအမေ ဒေါ်နိနိုင်းအတိုသည် အထက်မင်းလှလား၊ အောက်မင်းလှလားဆိုသည်ကို သူသေသေချာချာမသိ။ အခါတော်ပေး မာမာဆွဲ၏ အကြံပေး ချက်အရ အမြန်အတူနေချင်ပြီဖြစ်သော သူတို့ချစ်သူနှစ်ဦး ဖုတ်ပူ မီးတို့က် နီးရာလိုက်ပြီးသည်။ စိန်ခဲ၏အစိအစဉ်အရ သူအားဦးရှိရာ မင်းလှသို့ သွားမည်။ တစ်ပတ်ဆယ်ရက်ခန့် နေပြီးမှ ပြန်လာမည်။

ဤကဲ့သို့ ပြလုပ်လိုက်ခြင်းဖြင့် မိခင်ကြီး ဒေါ်နိနိအနေဖြင့် မည်သို့  
မှတတ်နိုင်တော့ မည်မဟုတ်ဘ သူတို့နှစ်ဦးလက်ထပ်မည့်ကိစ္စကို  
ခွင့်ပြေးရတော့ မည်ဟု ယူဆနေကြသည်။

“ဟို- ဟို လေဖာ ကျွန်တော်က အဘိုးဆီသွားမှာပျော်၊ အဘိုးက  
မင်းလှမှာနေတာလော အဲ -ဘယ်မင်းလှလဲလိုတော့ ကျွန်တော်  
လည်း မေးမထားလိုက်မိဘူး၊ ကျွန်တော့ အဘိုးက ကတုံးကြီးပျော်  
ခြင်းလည်း ခတ်တယ်၊ ပေါင်မှာလည်း တက်တူ အ- ထိုးကွင်း ...  
ထိုးကွင်းထိုးထားတယ်ပျော်၊ အဲဒါ ...”

ကွမ်းယာသည်က စီန်ခဲတို့စုံတွဲကို သနားစရာသတ္တဝါများ  
အဖြစ်ကြည့်ပြီး ...

“ဒီမှာ- ခင်ဗျားတို့ကြည့်ရတာ ညားခါစလင်မယားနဲ့တူတယ်၊  
မနဲ့မန်ပိနဲ့ ဒီပုံစံနဲ့ ယာဉ်ဝင်းထဲမလာနဲ့ပျော် ဒုက္ခရောက်သွားမယ်”

“ရှင်”

“ပျော်- ဘယ်လိုလုပ်ရမလဲ၊ အသဲ”

“အိုး- ကိုကိုစိန်ပဲခေါ်လာပြီးတော့ ကိုကိုစိန်ကလဲ၊ အထက်  
ဖြင့်အထက်၊ အောက်ဖြင့်အောက်ပေါ့”

“အထက်မှန်း၊ အောက်မှန်းမသိကို မသိလိုပေါ့ အသဲရယ်၊  
အမေ့ကိုလည်းမမေးမိဘူး”

စီန်ခဲအတွက်ကဖြင့် အလွန်ခက်ခဲသောအချိန်သို့ ရောက်ရှိ  
နေပေပြီ။ ဒေါ်နိနိက အညာဖက်ရှိ သူဇ္ဈာမျိုးများနှင့် သေခန်းဖြတ်  
ကင်းကင်းရှင်းရှင်းနေခဲ့သည့်အပြင် စီန်ခဲကိုလည်း လုံးဝ ပြောပြ  
ထားခြင်းမရှိသဖြင့် သူသွားချင်သည့်မင်းလှနှစ်မြို့ကို မခွဲခြားနိုင်ခဲ့  
သည်မှာ စီန်ခဲ၏အပြစ်ဟူ၍ မဆိုသာပေါ်။

“ကိုကိုစိန်ကလည်းနော်၊ အသကို စိတ်ညွစ်အောင်လုပ်နေပြန်ပြီ”

“မည်ပါနဲ့အသရယ်၊ ဒီလိုလုပ်လေ ကိုကိုစိန်တို့ ဒီညာည်းခိုခန်းတစ်ခုမှာပဲ ...”

“အင်- ဖြစ်မလား၊ အသကိုသိက္ခာကျအောင်လား ဟင်”

သံစုဝင်းက စိန်ခဲ့၏ကားကို အနည်းငယ် ဒေါကန်သွားပြီး...

“အ ... အ အသ နာ ... နာတယ် အ”

စိန်ခဲ့၏ပိုက်ခေါက်ကိုလိမ့်ဆွဲလေသည်။

“ဒါ- ဒါဖြင့်လည်း တ တည်ကိုပြန်ကြရအောင် အသရဲ့ အိမ်ကိုပဲ ပြန်ကြမယ်လေ”

“လာပြန်ပြီ .. ကဲဟယ် .. ဖြစ်မလား”

“အ- အ လုပ်ပြန်ပြီ၊ အ- နာတယ်”

“ဖြစ်မလား ကိုကိုစိန်ရဲ့ ပိုဆိုးတာပေါ့၊ အရပ်ထဲ ကျော်မကောင်း ကြားမကောင်းအောင် အသကိုလုပ်တာပေါ့လေ၊ မိန်းကလေးက ယောက်သွားလေးကို ပြန်ခိုးပါတယ်ဆိုပြီး ပြောကြမှာပေါ့၊ ဒီလောက်တောင်မတွေးတော့ဘူးလား၊ ကဲဟယ်”

“အ အ ...”

× × × ×

“အစ်ကိုကြီး .. အစ်ကိုကြီး မင်းနိုင် .. အစ်ကိုကြီး”

“အစ်မရေး... အစ်မ”

တိပိအစိအစဉ်အပြီး အိပ်ရာဝင်တော့မည့်ဆဲဆဲ အိမ်ရှေ့က ခေါ်သံကြောင့် မင်းနိုင်ရောမာမာဆွေပါ အပြင်ဘက်သို့ထွက်ကြည့်လိုက်သည်။

“ဟာ- စိန်ခဲ သစ္စာ မင်းတို့ ဘယ်လို ဘယ်လိုလုပ် ...”

မင်းနိုင်နှင့်မာမာဆွဲ မြင်တွေ.လိုက်ရသည့်မြင်ကွင်းက  
စိတ်မသက်သာစရာ။ စိန်ခဲ့၏ခေါင်းပေါ်တွင် ဘီးတပ်ခရီးဆောင်  
သေတ္တာအိတ်ကြီး၊ အခြားသားရေအိတ်တစ်လုံးကို သိုင်းလွယ်  
ထားပြီး ကျောပိုးအိတ်ကိုလည်း လက်တစ်ဖက်ဖြင့် ဆွဲထားရသေး  
သည်။ သဲစုဝင်း၏လက်ထဲတွင် ယာဉ်ဝင်းတွင်ရှိခဲ့ကာအတိုင်းပင်  
ရေသန့်ဘူးအိတ်ကလေးသာ ရှိသည်။

“ဘယ်လိုဖြစ်လာတာလဲ စိန်ခဲ့ရယ်၊ မင်းကြည့်ရတာ ပင်ပန်း  
လိုက်တာ”

“အိုး- အစ်ကို သူတို့ကို အိမ်ထဲအရင်ခေါ်ပြီး၊ အိမ်ထဲကျမှုပြော  
လာ... လာ”

အခြေအနေကိုရိပ်စားမိသောမာမာဆွဲက စိန်ခဲ့၏လက်ထဲ  
မှ ကျောပိုးအိတ်ကိုဆွဲယူကာ အိမ်ထဲသို့ပြီးဆောင်ခေါ်သွားသည်။  
အိမ်ထဲရောက်သည့်နှင့်သဲစုဝင်းက ...

“သူအပြစ်၊ သူအပြစ်ပေါ့ အစ်မရယ်”

သဲစုဝင်းက စိန်ခဲ့၏ပိုက်ခေါက်ကို လိမ်ဆွဲရန်ပြင်သည်။

“တော်.. တော်ပါတော့အသရယ်၊ ကိုကိုစိန် ပိုက်ကြောတွေ  
ပြတ်ထွက်ကုန်တော့မယ်”

“ဟင်းဟင်းဟင်း၊ ဆိုစမ်းပါပြီးကဲ၊ မင်းတိုဖြစ်ပုံ”

“ဒီ... ဒီလိုပါ အစ်ကိုကြီး ...  xxx . . . .”

မင်းနိုင်က အမေးရှိလိုက်သည်တွင် စိန်ခဲ့က သူတို့စုတဲ့  
ဖြစ်ပျက်ပုံများကို အတ်စုံခင်းပြုလေသည်။

“ဟားဟားဟား စိန်ခဲ စိန်ခဲ၊ မင်းကတော့ကဲ့ပြောတော့ဖြင့်  
ကမ္မာကိုပတ်နေတဲ့ကောင်ဆို၊ ကိုယ့်မြန်မာပြည်မှာ မင်းလှနှစ်မြို့  
ရှိတာကျတော့ မသိဘူးဟူတ်လား၊ ဟား ဟား ဟား”

“အကိုက္ခီးတို့ ပြောချင်သလိုသာပြောတော့ ခံရတော့မှာပဲ၊  
အဲဒါ အမွှာအပြစ်တွေ့ဗျ”

“အမယ် အမယ်၊ ငါမောင်က မိန်းမရမယ်ဖြင့်ကြံကာရှိသေး၊  
မအောက် အပြစ်မြင်နေပြီလား”

ဉ်သိဖြင့် စိန်ခဲနှင့်သဲစုဝင်း ချစ်သူစုစုတဲ့ အဘိုးရှိရာ အထက်  
မင်းလှုပြို့သို့ ခိုးရာလိုက်ပြီးမည့်အစီအစဉ်ပျက်ကာ မင်းနိုင်တို့  
အိမ်တွင် တစ်ပတ်ခန့် သောင်တင်လေတော့သည်။ မင်းနိုင်တို့  
လင်မယား၏ကြီးတော်ကြီး ဒေါ်လှလှသည်လည်း ရိပ်သာဝင်သွားပြီ  
ဖြစ်ရာ ဒေါ်လှလှနေခဲ့သော အခန်းကလေးသည်က အခိုက်အတန်း  
အားဖြင့် စိန်ခဲနှင့်သဲစုဝင်းတို့၏ သီးခြားကမ္မာကလေး ဖြစ်နေတော့  
သည်။ ဉ်သီးခြားကမ္မာကလေးထဲတွင် ဒေါ်နိုနို ပြန်မဆော်မီ အချိန်  
အထိ စိန်ခဲနှင့်သဲစုဝင်းတို့သည် အတိုးချကာ သည်းသည်းလှပ်  
ချစ်ကြလေတော့သည်။

× × × × ×

## အခုန်(၃၅)

အချို့သောချစ်သူသမီးရည်းစားများသည် ချစ်သူဘဝတွင် သာ ချစ်တတ်ကြင်နာတတ်ကြပြီး တရားဝင်လက်ထပ်ကာ အတူ နေထိုင်ကြပြီဆိုလျှင်ဖြင့် အချစ်ပေါ့တတ်သွားကြသည့် အဖြစ်မျိုး များ ရှိတတ်ကြသည်။ အထူးသဖြင့် အမျိုးသားများက ဤကဲ့သို့ အကျင့်များရှိတတ်ကြသည်။ သို့သော် ထိုသို့သော အမျိုးသားများ ထဲတွင် စိန်ခဲကိုစာရင်းသွင်းမိသော် မှားယွင်းပေလိမ့်မည်။

စိန်ခဲက တစ်နှစ်ပတ်လည်တာဝန်ထမ်းဆောင်ရမည့် သဘော ပေါ်တွင် ရှုစ်လကို အောင့်အည်းသည်းခံနေပြီးမှ ပြန်ဆင်းလာ သည်။ အကြောင်းပြချက်က သူ၏ချစ်နေ့း သစ္စဝင်းကို စိတ်မချ ဟူ၍ဖြစ်သည်။

သူသားစိန်ခဲကိုငါးစိမ်းသည်နှင့် သဘောမတူခဲ့သော ဒေါ်နို ၏ အဖြစ်မှားက ...

“ဝါး ဝါး ... ဝါး ဝါး”

“အယ်- မြေးလေးရယ် တိတ်ပါကွယ် တိတ်တိတ်၊ ဟင်- ခက်ပါတယ်၊ ဒီဟာတွေကတော့ သွားလိုက်ရင်ပေါ်မလာတော့ဘူး၊ ငါနော် ဟင်းဟင်း”

အငိုသန်သော မြေးကယ်လေးနှင့် ဒုက္ခများနေရသောဒေါနိနိုင်။ ဒေါသကြီးဟန်တူသောကလေးက ငိုရဲ့သာမဟုတ်၊ သူ၏လက်ချောင်းတုတ်တုတ်လေးများဖြင့် အဘွားဖြစ်သူ၏ဆံပင်များကို အထွေးလိုက် ဆွဲယူဖွတ်သေးသည်။ ဒေါနိနိုင်ခများယခင်ကကဲ့သို့ ဖြူးလိမ်းပြင်ဆင်ခြင်းမလုပ်နိုင်တော့? နေ့စဉ်လိုလို အိမ်၏ချက်ရေးပြုတ်ရေးနှင့် အငိုသန်လွန်းသောကလေးကို ထိန်းကျောင်းရင်းဖြင့်သာ အချိန်ကုန်နေတော့သည်။

“ဒေါဒေါ သဲစုတိမရှိကြဘူးလား”

“အေ- ဒီနှစ်ယောက်ဟာလေ ထွက်လိုက်ကြတာ တသွပ်သွပ်နဲ့ ထွက်နေတော့တာပဲ၊ အကြောင်းအမျိုးမျိုးပြုပြီးတော့ကို ထွက်နေတာ၊ အကြွေးလိုက်တောင်းရတာနဲ့ ဟိုဟာလေးပွဲစားလုပ်လိုက် ဒီဟာလေးပွဲစားလုပ်လိုက်နဲ့၊ မထိမပိုရတာကို အဟုတ်ကြီးမှတ်ပြီး အိမ်ကိုမကပ်တော့ဘူး၊ ထွက်သွားရင်လည်း အပျို့လေး လူပျို့လေး အတိုင်းပဲ၊ ငါမှာသာကြည့်ကြပါဦး၊ ဟော- အီအီးတွေပါချုပြန်ပြ”

ဒေါနိနိုင်မှု မင်းနိုင်တို့လုပ်မယားကိုအညွှန်မခံအား၊ သူ့မြေးကို အီးတည်ရပြန်သည်။ ပါးစပ်ကလည်း သားနှင့်ခွေးမကို တဗျ်တောက်တောက်ပြောနေသည်။ ဒေါနိနိုင်၏ယခင်ကအခြေအနေ နှင့် ခြားနားသွားသော အသွင်အပြင်ကိုကြည့်ကာ မင်းနိုင်နှင့် မာမာဆွေပင် စိတ်မကောင်းဖြစ်ရသည်။ အမြဲတမ်း သစ်လွင်တောက်ပစ္စဝတ်စားတတ်ပြီး တစ်နေကုန်သွားလာနေတတ်သည့် ဒေါနိနိုင်သည် အပြင်သို့မရောက်ဖြစ်သည့်မှာ သေချာလှသည်။ တစ်ပတ်နှစ်မီးအကြံ့၊ ထဘဲနှင့် ဦးခေါင်းဆံပင်များက ဖွာလန်ကြ လျက်။ ဒေါနိနိုင် အလွန်လိုက်ဖက်လှသော ရွှေကိုင်းမျက်မှန်လေး သည်လည်း မည်သည့်နေရာသို့ရောက်ရှိနေမှန်း သူကိုယ်တိုင်

ပင်မသိတော့။ အကြောင်းမသိပါက အိမ်စောင်းတစ်ယောက်ဟု ထင်ချင်စရာပင်။

မင်းနိုင်ရော မာမာဆွဲက သူတို့၏ကူညီစောင်မမူဖြင့် လင်မယားအရာမြောက်ခဲ့ကြသော စိန်ခဲ့တို့လင်မယားအပေါ်တွင် သံယောဇ်ကြီးရှာသည်။ မာမာဆွဲက ပိုပြီးသံယောဇ်ကြီးသည် ဟုဆိုရမည်။ သို့ကြောင့်ပင် အနေစိမ့်းသွားမည်စီးသဖြင့် အလုပ် များသော သဲစုဝင်းတို့ထံသို့ မာမာဆွဲတို့ကပင် လိုက်လည်ရသည်။ သို့သော်လည်း စိန်ခဲ့နှင့်သဲစုဝင်းက သူတို့သွားတိုင်း မတွေ့သည်က များသည်။ အမြတမ်းတွေ့ရသည်က ကလေးထိန်း ဒေါ်နိန်ပင် ဖြစ်သည်။

သဲစုဝင်းက စိန်ခဲ့နှင့်သွားပြီးနောက် ယောက္ခမအိမ်တွင် လိုက်ပါနေထိုင်သည်။ သားကိုချစ်သော ဒေါ်နိန်များ မလွှဲ မရှောင်သာဘဲရရှိလာသောချွေးမကို မကြည်ဖြူချင်၍မရတော့။

x x x x x

“ဖျို့... ကိုမောင်ဝင်းကြီး”

ဦးမောင်ဝင်းနှင့် သားအင်ယောင်နှစ်ဦးတည်း နေထိုင် သော မသေးမကြီး တစ်ထပ်သွေ့မီး ပျဉ်ယောင်အိမ်လှလှလေးက သစ်လွင်တောက်ပနေသည်။ ခြံဝင်းကလည်း ယခင်ကလို မဟုတ် တော့။ သံဇောများနှင့် သေသေချာချာ လုံလုံခြံခြံကာယားသည်။

“လာပျို့၊ ကိုတင်မောင်ကြီးရော ခင်ဗျားကလည်း အခုမှုပဲ ပေါ်လာတော့တယ်၊ ကျူးပတ်ယောက်တည်းပျင်းနေတာ၊ ခင်ဗျား ကိုပဲ မျှော်နေတာ”

“ဘယ်လိုလဲဗျား၊ ဘုံဆိုင်ကို တစ်ရက်တစ်လေတောင် သွားလို မရတော့ဘူးလား”

“ကျော်ကလည်း သွားချင်သပ္ပါယာ၊ အကြီးမကြီးက မသွားပါနဲ့  
အဖော်ရယ်တဲ့ သူတို့လင်မယားက အပြည့်အစုံလုပ်ပေးထားတာပျော်  
အကြီးမယောက်သွားသော်ကောင် သူသူငယ်ချင်းတွေ  
ဆိုက ရလာတဲ့လက်ဆောင်ပူလင်းတွေက နိုင်ငံခြားဖြစ်တွေချည်းပဲ  
ပျော် ဒီကောင်က မသောက်တတ်တော့ ကျော်ဆီရောက်လာတာပေါ့  
ပြောနေကြာတယ် စလိုက်ရအောင်”

ဦးမောင်ဝင်းတစ်ယောက် ယခုအချိန်တွင် သွားနေကျ ဘုံဆိုင်  
သို့ သွားခွင့်မရှိတော့။ သမီးနှင့်သမဂၢက်က အိမ်တွင် အပြည့်အစုံ  
လုပ်ပေးထားပါလျက် ဘုံဆိုင်သွားမည်ဆိုက သူအလွန်ဖြစ်  
တော့မည်။

“အငယ်ကောင်ရောပျော်”

“သူအစ်မတွေအိမ် သွားတယ်လေပျော်”

“ကျော်က ဒီခြေကြီးကိုရောင်းနေတာ၊ အခုတော့ သွားပြီပေါ့ပျော်၊  
ဟား ဟား ဟား”

“ရတယ်လေ အကြီးမကြီးနဲ့ဆက်သွယ်လိုက်မယ်၊ ပြန်ရောင်း  
မလားလို့ ခင်ဗျားကကျော်ကို ပွဲခပြန်ပေးရမှာနော်”

“ဟား ဟား ဟား”

“အင်း- လူဘဝဆိုတာ ဒီလိုပဲပေါ့ပျော်၊ နာတဲ့အခါနာပြီး  
အသာစ်တာလည်းရှိခိုးမှပေါ့၊ ကျော်တို့လည်း အသက်တွေရလာပြီ၊  
ဒါတွေဖြည်းဖြည်းချင်းဖြတ်ပြီး ဘာသာရေးဘက်ကို လှည့်ချေအုံးမှ  
တော်မယ်”

“ကျော်လည်း စဉ်းစားမိပါတယ် ကိုတင်မောင်ရယ်၊ ဒီနေရာ  
မှာတော့ ခင်ဗျားနဲ့ကျော်နဲ့အတွေးတူသွားပြီ၊ ဒီနွေမှာကျော်နဲ့

သူယောက်ဗျားကို အကြီးမကြီးက ပစ္စ်းခံခိုင်းနေတယ်၊ ကျေပ်လည်း  
ကတိပေးပြီးပြီး၊ ခင်ဗျားလည်း အစီအစဉ်ရှိရင် ... ”

“သိပ်ကောင်းပေါ့များ”

× × × ×

“မှာမှာ အဆာပြေစားဖို့ ဘာမှုလည်းပြင်မထားပါလား၊  
ခက်တော့တာပဲ ကြီးလှုကြီးမရှိတာနဲ့”

ကုမ္ပဏီရဲးပိတ်ရက်ဖြစ်သဖြင့် အိပ်ရာထနာက်ကျသော  
မင်းနိုင် အိပ်ယာကနိုင်းပြီး သွားတိုက်မျက်နှာသစ် ပြုဖွယ်ကိုစွာများ  
ဆောင်ရွက်ပြီးသည်နှင့် ထမင်းစားပွဲပေါ်က အုပ်ဆောင်းကို လှန်ကြည့်  
လိုက်မိသည်။ နေ့စဉ်နေ့စိုင်းလိုလိုတွင် မင်းနိုင်အတွက် မာမာဆွဲ  
က အဆာပြေအတွက် ကော်ဖို့ ထမင်းကြော် စီစဉ်ထားပြီးသား။

“ဒီနွေး အစိုက်အလုပ်ပိတ်တယ်လေ၊ မ တိုရဲရွေးလေးကိုလည်း  
မရောက်တာကြားပြီ၊ မ တို့သားအမိသားအဖတွေ ဟင်းချက်စရာ  
ထွက်ဝယ်ရင်း ရွေးမှာပဲ တစ်ခုခုစားရအောင်လေ”

ပြီးလိမ့်းပြင်ဆင်ပြီးဖြစ်နေသော မာမာဆွဲက သူသမီး  
လက်ကလေးတစ်ဖက်ကိုဆွဲလျက် ပြီးစစနှင့်ပြောသည်။

“လုပ်ပြီ မာမာရယ်၊ အားရက်ကလေး အိမ်မှာနေချင်တာ  
အောင်ကို မအောင်မြင်ဘူး”

“ဟင်း- အားလပ်ရက်ဆိုပြီး မ ခေါ်တာကျတော့မလိုက်ဘူး  
ဦးပြောင်ကြီး လက်ဖက်ရည်ဆိုင်မှာတော့ အချိန်သွားဖြန်းတယ်၊  
လုပ်ပါအစ်ကိုရယ်၊ ကဲ- အဝတ်အစားလဲ”

မာမာဆွဲက အပြင်သွားမည်တောင်းဆိုတိုင်း ကြာကြာမငြင်း  
နိုင်သည့်မင်းနိုင် အိမ်နှင့်ခြိုင်းကို သေ့့ခတ်ပြီး ပိန်းမခေါ်ရ  
နောက်သို့ လိုက်ပြန်သည်။

မာမာဆွဲက မရောက်တာကြာပြီဟုဆိုသည့် အောင်ချမ်းသာ ရွှေးကလေးက ထူးထူးခြားခြားပြောင်းလဲမသွား။ ရွှေးတွင် ရောင်းသူဝယ်သူ သည်မျက်နှာတွေကိုပင် ပြန်မြင်တွေ့ရသည်။ ထူးခြားသည်ဟုဆိုရမည့်တစ်ခုသည် မာမာဆွဲရွှေးရောင်းစဉ်က မျက်မှန်းတန်းမိသည့် ရွေးဝယ်သူအချို့သည် ရွေးသည်ပြန်ဖြစ် နေသည်။

“ဟယ်- အစ်မကြီး ဘာတွေရောင်းနေတာတဲ့”

“သော်- ကုန်ခြောက်ညီမလေး ရွှေးမရောင်းတော့ လှလိုဝလို ပါလား၊ အားပေးသွားဦးလေး ပုဂ္ဂန်ခြောက်တွေ”

“အားပေးရမှာပေါ့၊ အားပေးမယ် ပုဂ္ဂန်အပွဲခြောက်က တစ်ဘူး ဘယ်လောက်လဲ”

“တစ်ရာတည်း”

“သုံးဘူးအားပေးမယ် ၂၀၀ ထား”

“အယ်- မလုပ်ပါနဲ့”

“ဟင်း- မာမာနော်”

မင်းနိုင် သူ့နှစ်းအကျင့်များ ပြန်ပေါ်လာမည်စိုးသဖြင့် သတိပေးလိုက်သည်။

“အလကား စတာပါ နှစ်ဘူးထည့်ပေး”

မင်းနိုင်ကျေနှစ်းသွားသည်။ မင်းနိုင်က သမီးကလေးလက်ကို ဆွဲလျက် သားအမိသားအဖသုံးယောက် ရွေးကိုပတ်သည်။

“မာမာရယ် ကြားဦးမှာလား၊ ငါက ပိုက်ဆာပြီ၊ အညာသား လက်ဖက်ရည်ဆိုင်မှာ တစ်ခုခုစားရအောင်”

“ငါးတန်းထဲ ခကေဝှင်းဦးမယ် အစ်ကို ငါးဖယ်ခြစ်လေး ဝယ်ရ အောင် ခကေလေးပါ ဝယ်ပြီးမှ လက်ဖက်ရည်ဆိုင်ထိုင်ကြမယ်လေ”

“ကဲ- မင်းသဘော မင်းသဘော”

မင်းနိုင်တို့မိသားစု ငါးတန်းထဲသို့ ရောက်လာခဲ့သည်။

“ဟယ်- သဲစု”

“အစ်မ- အစ်ကိုကြီးလည်းပါတာပဲ”

ငါးတန်းထဲတွင် မမျှော်လင့်ဘဲတွေ့လိုက်ရသည်က သဲစုဝင်းနှင့်စိန်ခဲတို့လင်မယား။ သဲစုဝင်းက ယခင်ကကဲ့သို့ သဲစုဝင်း မဟုတ်တော့။ လက်ပွဲအိတ်ကိုင်းကို ယာဘက်လက်တွင် စွပ်လျက်။ လူတာကာ သူ့ငါအများ သတိမပြုဘဲ မနေနိုင်သည်က တံတောင်ဆစ်နားအထိရောက်လျက်ရှိသော ဝင်းလက်ပြီးပြောင်နေသည့် လက်ကောက်များ။

“ကလေးလေးမပါဘူးလား၊ ငါ့ညီမတို့က တကယ့်အပျို့လူပျို့တွေပဲ ကြည့်စမ်း”

“စိန်ခဲ၊ မင်းလည်းငါ့ဆီ လက်ဖက်ရည်သောက်လေးတောင်လှည့်မလာတော့ဘူး၊ ဟိုမှာ ကိုပြောင်ကြီးကမျှော်လို့ ဘာလဲ မိန်းမကြောက်နေရပြီလား”

“အဟဲဟဲ... မဟုတ်ပါဘူးအကိုကြီးရ”

“မမတို့ အိမ်လာလည်တိုင်း သဲစုတို့ကိုမတွေ့ဘူး”

“ဘယ်လိုလုပ်ပြီး အိမ်ကပ်နိုင်မှုလဲ အစ်မရယ်၊ အခုံဟာကအမေးရဲ့အလုပ်တွေအကုန်လုံး သဲစုတို့ပဲ တာဝန်ယူလုပ်ပေးနေရတာလေ၊ အမေက အိမ်မှာ သူ့မြေးနဲ့ပဲ”

မှန်ပါသည်။ ဒေါ်နိန်ဗျာ လက်ငွေတ်လက်ရင်း ငွေအတိုးပေးသည့်ကိစ္စ၊ မဲကြေးခိုင်အလုပ်များက အလိုအလျောက် သဲစုလက်ထဲရောက်လာသည်။ စိန်ခဲနှင့်လက်ထပ်ပြီးသည့်အချိန်မှစ၍ သဲစုဝင်းသည် ငါ့စိမ်းသည်မ မဟုတ်တော့။

“အေးအေး၊ သဲစုတို့လည်းရျေးဝယ်ဦး၊ ပြီးရင် အညာသား  
လက်ဖက်ရည်ဆိုင်မှာ မမထိခို့မယ်”

မာမာဆွဲတို့မိသားစု ငါးတန်းထဲသို့ ဆက်လျှောက်ကြသည်။

“သဲစုရယ်၊ နင့်ဟာက အစောင့်းရှိသေးတယ်ဟာ၊ အရင်  
နေမြင့်မှ လာနေကျကို”

လုံးလုံးက သူတဲ့တွင် ရျေးဝယ်နေသော စက်ချုပ်သမ မအိုကို  
ငါးချိန်ပေးနေရင်းက ငြင်းဆိုင်ရွှေသို့လာရပ်သော သဲစုနှင့်စိန်ခဲ  
တို့စုတွဲကို သုန္ဓမ္မန်သောမျက်နှာနှင့်ဆီးကြီးလိုက်သည်။

“အဲ- သဲစု၊ ဘောစိလင်မယား တကတည်း မအို ဆိုင်တောင်  
မလာတော့ဘူး”

“သတိရပါတယ်မအိုရယ်၊ မလာအားလိုပါ”

သူကိုနှိုတ်ဆက်နေသည့်မအိုကို ဝတ်ကျေတန်းကျေ ပြန်  
နှိုတ်ဆက်လိုက်ပြီး သဲစုဝင်းက လက်ပွဲအိတ်ကြီးထဲမှ စာအုပ်နှင့်  
ဘောပင်ကိုထုတ်သည်။

“ငါတို့က ဒီတစ်နေရာတည်းမဟုတ်ဘူး၊ စောချင်လည်းစောမှာ  
ပေါ့ဟာ၊ ပေးစရာရှိတာပေးပြီးရင် ပြီးရောပေါ့၊ အပေါ်ရွှေးလည်း  
သွားရေးမှာ”

သဲစုဝင်း၏ သူငယ်ချင်းလုံးလုံး၏ဘဝကတော့ ပြောင်းလဲမှု  
မရှိ။ ယခင်ကလည်းငါးစိမ်းသည် ယခုလည်းငါးစိမ်းသည်ပင်။  
ပြောင်းလဲသွားသည်ဟု ဆိုနိုင်သည်တစ်ခုက ယခင်က နှုပ်နှုန်း  
ကို ဒေါ်နီနီထံမှယူသည်။ ယခု သဲစုဝင်းဆိုက ယူသည်။

“အေးပါန်င်ကလည်း စကားတတ်လိုက်တာ၊ ပေးမယ်...  
ပေးမယ်”

လုံးလုံးက နေပြန်တိုးပိုက်ဆံကို သဲစုဝင်းကိုမပေးချင်ပေးချင်နှင့်ပေးလိုက်ပြီး ငါးပူတင်းများကို မျက်စောင်းထိုးနေသော စိန်ခဲကို တစ်ချက်လျမ်းကြည့်ကာ ..

“ကိုစိန်ခဲကြီး ငါးပူတင်းတွေ ကြိုက်တယ်မဟုတ်လား ”

လုံးလုံးမပြောမိကပင် စိန်ခဲက ငါးပူတင်းများကို မျက်စွဲ ကျလျက်ရှိရာ ...

“အသဲ- ကိုကိုစိန်အတွက် ငါးပူတင်းဝယ်ပေးလေ”

“ကြည့်-ဒိုကိုကိုစိန်ကတော့လေ၊ အိမ်မှာဟင်းတွေရှိတဲ့ဟာကို”

“လုပ်ပါအသဲရယ်၊ ကိုကိုစိန်ငါးပူတင်းစားချင်လိုပါ၊ အမေ့ ကို မန်ကျည်းသီးအနှစ်နဲ့ ချက်ခိုင်းလိုက်ရင်လေ အရမ်းစားလို ကောင်းမှာ”

“ယောက်ဗားစားချင်တာများ ချက်ကျွေးလိုက်ပါဘောစိရဲ့”

မအိကပါ ဝင်ပြောပေးသည်။

“ကိုကိုစိန်ကတော့ ငါးမြင်ရင် နေကိုမနေနိုင်တော့ဘူး၊ ကဲ-လုံးလုံး၊ ချိန်ပေး သုံးကောင်လောက်ပဲ”

သဲစုဝင်း၏စကားအဆုံး လုံးလုံးက ငါးပူတင်းများကို ခုတ်ထစ် ထုတ်သင့်သည်များကိုထုတ်ကာ ချိန်ခွင်ထဲသို့ထည့်သည်။

“ဒီမှာနော် သဲစု လေးဆယ်သားအကျော်ရှိတယ်၊ အချင်းချင်းပဲ သုံးဆယ့်ငါးကျပ်သားဖိုးပဲပေး”

“ဟင်း- နှင့်ဟာက သုံးဆယ်သားလောက်ပဲရှိမယ်”

“မဟုတ်တာ သဲစုရယ်”

“အကြောင်းသိတွေပါလုံးလုံးရယ်၊ သူများကိုပဲလုပ်၊ ငါကိုတော့ လာမလုပ်နဲ့”

“အမယ်၊ နင်ကင့်ကိုအလေးခိုးတယ်လို့ စွပ်စွဲတာပေါ့လေ”

“အကြောင်းသိတွေပဲဟာ၊ အလေးမပြည့်ရင်မယူဘူး”

“သဲစု ကောင်မ၊ နင်လူပါးဝလို့”

လုံးလုံးက သူကိုအလေးခိုးပါသည်ဟု စွပ်စွဲသဖြင့် ဒေါကန် သွားသည်။ ချိန်ပြီးသားငါးများကို လင်ပန်းအတွင်းသို့ ပုံးကြမ်းကြမ်း ပစ်ချလိုက်သည်။

“ဟဲ့ဟဲ့၊ နင်တို့က အချင်းချင်းတွေလေ”

ပြဿနာဖြစ်လာမည့်စီးသဖြင့် မအိုက တားသည်။

“ဟယ်သူက လူပါးဝတာလဲ”

“နင်ပေါ့ နင်ပေါ့ဟဲ့ ကောင်မရဲ့၊ နင်က အခုံမှု လူပါးဝ နေတာ”

“နင်သာလူပါးဝနေတာ၊ အလေးခိုးတဲ့ကောင်မ”

အပျို့ဘဝက စားစားသွားသွား၊ အတူတူရှုန်းကန်ခဲ့ရသည့် ဘဝမှ အခြေအနေချင်း မတူညီတော့သည့် သူငယ်ချင်းနှစ်ဦး ရွေးရောင်းရွေးဝယ်ခြင်းကိစ္စနှင့်ပတ်သက်ပြီး အချင်းများကြပြီ။

“သူခိုးမ”

“လူပါးဝမ”

“ဟယ်- နင်တို့ကလည်း တော်ကြပါတော့”

“အသဲ့... လာပါတော့အသဲရယ် လုံးလုံးရယ် ငါတောင်းပန် ပါတယ်”

“ကိုကိုစိန် အသာနေစမ်း”

တစ်ခွန်းစနှစ်ခွန်းစမှ ပါးစပ်နှင့်ပြော၍ အားမရကြတော့။ လက်ပါလာကြမည့်အခြေအနေ ဖြစ်လာသည်။ လုံးလုံးထံသို့ ငါးလာဝယ်မိသည့် မအိမှာလည်း မနေသာတော့။ စိန်ခဲ့သည်လည်း

သူမိန်းမကိုချွေးသည်။ လုံးလုံးကို တောင်းပန်သည်။ သို့သော  
အခြေအနေက ပိုဆိုးလာသည်။

အူဆူလုံးအသံများကြားသဖြင့် မာမာဆွဲတို့ ငါးဝယ်နေရင်း  
က လုမ်းကြည့်လိုက်တော့ မလှမ်းမကမ်းတွင် အော်ကြီးဟစ်ကျယ်  
ရန်ဖြစ်နေသော သဲစုဝင်းနှင့်လုံးလုံးတို့ကို တွေ့လိုက်ရသည်။

“အစ်ကို လာလာ လုပ်ပါဉီး၊ ဟိုမှာ သဲစုတို့ ရန်ဖြစ်နေ  
ကြတယ်”

မာမာဆွဲကပြောပြီး သဲစုတို့ထဲ အပြေးအလွှားသွားသည်။  
မင်းနိုင်က သမီးလေးကိုချိပြီး လိုက်ရသည်။ မအိန္ဒိုင်းစိန်ခဲ့  
နှစ်ယောက်တည်းနှင့် ထိန်းမနိုင်တော့။ အနီးရှိ ငါးသည်များကပါ  
ဝင်ရောက်ဖျုန်ဖြေကြသည်။

“ဟူ... ဟူ၊ မလုပ်ကြနဲ့လေ ဘာဖြစ်ကြတာလဲ”

မာမာဆွဲက သဲစုဝင်း၏လက်မောင်းကိုကိုင်ပြီး ဖျုန်ဖြေ  
သည်။ မင်းနိုင်ကလည်း ကလေးကိုအောက်သို့ချေလျက် တတ်နိုင်  
သလောက်ဝင်ဆွဲသည်။ မင်းနိုင်တို့လင်မယား ရောက်လာသဖြင့်  
စိန်ခဲ့အားတက်သွားသည်။ ရန်ပွဲ၏သဘောကား ဖျုန်ဖြေသူများလေ  
အရှိန်တက်လေဖြစ်ရာ လုံးလုံး၏ဆောင့်ဆွဲမှုကြောင့် သဲစုဝင်း၏  
လက်ကိုင်အိတ် ပြတ်ထွက်သွားသည်။ အပြန်အလှန်ပင် သဲစုဝင်းက  
လုံးလုံး၏ငါးပန်းကို မျှက်ပစ်လိုက်သည်။

“ဆွဲပါဉီး အစ်ကိုရ”

“ဘောစိ... အဲ... သဲစု၊ လုံးလုံး တော်တော့လေ”

“အသဲ”

“ဘ- လုပ်ပါဉီးဘ”

ရှိသောနှစ်ယောက်ဖြစ်သည်ကြောင့် လေးငါးယောက်က  
မနည်းပိုင်းဆဲထားရသည့်တိုင် စကားများက စက်သေနတ်ပစ်  
သကဲ့သို့ အပြန်အလှန်ပြောဆိုကြဆဲ။

“ကောင်မ၊ နင် ငါးအီတ်ကိုဆွဲတယ် လျှော်ပေးရမယ်”

“မအေး ပြန်ချုပ်ပေးပါမယ်၊ အပြအစုတ် အကုန်ချုပ်တဲ့ မအေး  
ရှိပါတယ်၊ လာပါတော့ သဲစုရယ်”

“နင့်ကိုတော့ ဒီနေ့ အမှုနဲ့ကြိုတ်ရမှု”

“အိုး- တော်ကြေစမ်းပါ”

ထိန်းလေဆိုးလေဖြစ်လာသောရန်ပွဲ။ မနည်းဆဲရသဖြင့်  
မင်းနိုင်ပင် ပုံဆိုးကျေတ်ပြီး သူဗုံးစကိုတစ်ဖက် လုံးလုံးကိုတစ်ဖက်  
ဆွဲထားရသည်။ ထိုစဉ်မှာပင် သဲစုဝင်း မှားက်ချလိုက်သော ငါး  
ထည့်သည့်သဲစုလင်ပန်းကို လုံးလုံးက ကောက်ကိုင်လျက် သဲစုဝင်းကို  
လှမ်းရိုက်လိုက်သည်။ သဲစုဝင်းကိုမထိမိဘဲ ကြားတွင်ခံနေသော  
စိန်ခဲ့၏ခေါင်းကို “ခွမ်” ခနဲ့ ထိမိသွားလေသည်။

စားဝတ်နေရေးအတွက် အရောင်းအဝယ်နှင့် မကင်းနိုင်သော  
လူလောကြီးတွင် လူတိုင်းသည်က ဈေးရောင်းခြင်း၊ ဈေးဝယ်  
ခြင်းကို တစ်ခုမဟုတ်တစ်ခု လုပ်ဆောင်နေရမည်သာ။ ဈေးသည်  
ဈေးဝယ်လူသားအပေါင်းတို့သည် အတ္ထကင်းသော မျှတသည့်  
စိတ်အခြေခံဖြင့် ရောင်းခြင်း၊ ဝယ်ခြင်းများကို ဆောင်ရွက်ကြ  
မည်ဆိုပါလျှင် . . . . .

စိန်ခဲ့တစ်ယောက်ကဖြင့် နောင်းကြောင်တောင်တွင် ကြယ်လ  
အစုံနှင့် ခေတ္တပျော်မွေ့နေလေတော့သည်။



၂၀၁၂ ခုနှစ် တေပာ်ဘဏ်တမ္မာ ဝါဘူရာ၏ ပထမဆု

## မ တို့ရဲ့ချေးကေးများ

နိုင်ငံပြည်သူ့သမီးပွဲ၊ အမှုပိုင်းချေးကေးများ

အဖ ဦးဝင်းဟောင်၊ အဖ ဒေါက်တော်ကြည်တို့မှ ၁၉၇၁ ခုနှစ်၊  
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။

၁၉၈၈ ခုနှစ်တွင် ပုဂ္ဂိုလ်မြို့၌ အထက်ပေါ် လက်ပံတန်းမြို့နယ်  
သာရဇ်မြို့အမြေခံပညာအထက်တန်းကောရာ၌ မှတ်ခြေခံပညာ  
အထက်တန်းတမေးပွဲ အောင်မြင်ခဲ့သည်။

ထိုနောက် တပ်မတော် (ကြည်း) ခေါ်ပြန်တပ်ရင်းနှင့် လက်ရဲ့  
တပ်ဖွဲ့များတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး အငြိမ်းတားယူခဲ့သည်။

အမည်ရင်းဦးထိုင်းမြို့၊ အမည်ရင်းဦးထိုင်းမြို့၊

နန်လျှင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊